



ပညာရတနာမျိုးစုံတို့ စုစည်းတည်ရှိရာ ပညာသိက်သို့ . . .

# တိုက်ပိုး

# ပညာသိက်

ခြေစာပေတိုက်

၅၊ ကြောညီလမ်း၊  
ပုဂ္ဂန်တောင်မြို့နယ်၊ ရန်ကုန်မြို့။  
ဖုန်း - ၂၂၁၉၇၈၊ ၂၉၂၀၂၃။

# မာတိကာ

အမှာစာ

တိုက်စိုး (၁၉၂၀-၂၀၀၃) အမှတ်တရဘဝဖြစ်စဉ်

၁။ စာကြည့်တိုက်ပညာမိတ်ဆက်	၁
၂။ ဟိုရေးအယ်လက်နွှေးရီးယား(ဂရိခေတ်စာကြည့်တိုက်)	၅
၃။ အင်လန်မှစာကြည့်တိုက်	၁၃
၄။ ဗြိတ္ထူပြတိုက်စာကြည့်တိုက်	၂၁
၅။ ကွန်ကရက်စာကြည့်တိုက်	၂၉
၆။ ကမ္ဘာ့စာကြည့်တိုက်များ	၃၇
၇။ မြန်မာနိုင်ငံ စာကြည့်တိုက်ခရီး	၈၉
၈။ စာအုပ်နှင့်စာကြည့်တိုက်	၁၀၇
၉။ စာ . . . စာ	၁၁၃
၁၀။ စာကြည့်တိုက်ပြန်လည်ထူထောင်ခြင်း	၁၁၉
၁၁။ ခေတ်သစ်စာကြည့်တိုက်များ	၁၂၅
၁၂။ စာကြည့်တိုက်ကိစ္စ	၁၄၁
၁၃။ ကျောင်းသစ်	၁၄၇
၁၄။ စာအငှားအရမ်း	၁၅၃
၁၅။ ဂျူဗုံလီဟောမြင်ကွင်းမှ	၁၅၇
၁၆။ စာကြည့်တိုက်ပညာသင်ခြင်း	၁၆၅
၁၇။ ရည်ညွှန်းဆိုတာ	၁၇၁
၁၈။ ဇော်ဂျီနှင့်စာကြည့်တိုက်	၁၇၇

କବିତା

ကျွန်တော်တို့၏ဆရာသမား၊ စာသမားတို့ကိုစိုးကား အသက်  
အရှယ် (၈၃)နှစ်တွင် ကွယ်လွန်ခဲ့လေပြီ။ (၂၀·၉·၁၉၂၀ -၄·၅·၂၀၀၃)။  
ဆရာ့ အသက်တစ်ရာပြည့်မွေးနွေ့ပွဲအဖြစ်လည်း ဆရာ့အနားကပ်၍  
ဆရာ့မွေးနွေ့ လက်ဆောင်စာစုတို့ကို ကျွန်တော်တို့ မဖတ်ပြနိုင်ရှာပြီ။  
သို့သော်လည်း ဆရာစာစု၊ ဆရာစာအပ်တို့ကို အသစ်လုပ်၊ အသစ်ပြုစု၍  
ကျွန်တော်တို့ လုပ်နိုင်သမျှ လုပ်ကိုင်သွားကြရပါမည်။ ဆရာသည်  
လေးစားအပ်သောစာ၊ အားကိုးအားထားပြနိုင်စရာ စာကောင်းစာခန်းတို့ကို  
များစွာ ရေးသားပြုစုသွားနိုင်ခဲ့သူဖြစ်ကြောင်း ဆရာတို့ကိုစိုးစာများနှင့်  
ပတ်သက်သည့် ကျွန်တော်၏ဆောင်းပါးစာတစ်ပုဒ် (ချယ်ရှိ မဂ္ဂဇင်း၊  
၂၀၀၃၊ အောက်တို့ဘာ)တွင် ရေးထုတ်တင်ပြခဲ့ဖူးပါ၏။

ယခုသော ကျွန်တော်တို့ဆရာတိကိစ္စး၏ တိုကိစ္စးမည်သော ပိဋကတ် စာကြည့်တိုက်မှုံးတို့၏ အတတ်အသိနှင့် ဆက်စပ်ပညာရပ်

ဆိုင်ရာများဖြစ်သည့် စာကြည့်တိုက်နှင့် သုတပညာရေးရာဆောင်းပါးစာစုတိုကို 'ပညာသိုက်' အမည်တပ်၍ စာတစ်အုပ်အဖြစ် ထုတ်လုပ်ဖွန့်ချိဖြစ်ပါ၌။

ဤသည်မှာ စာသမားတိုက်စိုး၏ စာကြည့်တိုက်ဆိုင်ရာ ဆောင်းပါးစာစုအဖြစ် သီးသန့်သဘော စာအုပ်လုံးချင်းပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆရာတိုက်စိုး၏ စာကြည့်တိုက်ရေးရာ၊ စာကြည့်တိုက်ပညာရပ်နှင့်ပတ်သက်သော ဆောင်းပါးစုများမှ လက်လှမ်းမီသမျှ ဆောင်းပါးစု(၁၈)ပုဒ်သာ ဖြစ်ပါသည်။ အဆိုပါ ဆောင်းပါးစာစု(၁၈)ပုဒ်ကို ခုနှစ်သက္ကရာဇ်များထက် ကျွန်ုတ်၏မာတိကာစီစဉ်မှူဖြင့် ဆရာကွယ်လွှန်ခြင်းတစ်နှစ်မြောက် နှစ်လည်နဲ့အမီ ပုံနှိပ်ထုတ်ဝေဖွန့်ချိလိုက်ခြင်းလည်းဖြစ်သည်။ သို့ဖြစ်၍လည်း လိုအပ်သည်များ၊ စာ အများ အယွင်း၊ အကျအပေါက်များအတွက် ခွင့်လွှတ်သည်းခံ ဝေဖန်ဖြည့်စွက်နိုင်ကြပါသည်။

စာကြည့်တိုက်ပညာရပ်ဆိုင်ရာ ဆရာတိုက်စိုး၏ ယခုစာအုပ်သစ် တွင် အမှတ်တရအမှာစာလေး ကျွန်ုတ်ရေးပြထားခြင်းအတွက်မှ ဆရာသည် တမလွန်ဘဝမှာပင် ဝမ်းသာကျေနှပ် ဂုဏ်ယူလိမ့်မည် ထင်၏။ ဆရာသည် ဆရာ၏စာစုများအနက် သီးသန့်လုံးချင်းမဖြစ်သေးသည်များအတွက် လုံးချင်းစာအုပ်များအဖြစ် ဖြစ်စေချင်သော စာရေးဆရာတို့၏ စေတနာဆန္ဒ ရှိခဲ့သူသာမဟုတ်လော့။

စာကြည့်တိုက်ပညာရပ်ဆိုင်ရာ သီးသန့်လုံးချင်းစာအုပ်များရားပါးနေသော ယခုကာလတွင် စာကြည့်တိုက်ဆိုင်ရာပညာရပ်များ၊ စာကြည့်တိုက်ရေးရာဆောင်းပါးများ၊ စာကြည့်တိုက်နှင့် သုတပညာ၊ ပညာရပ်များနှင့် ဆက်စပ်ပတ်သက်သော ဆရာတိုက်စိုး၏စာစုများကို

လုံးချင်းစာအုပ်သစ်တစ်အုပ်အဖြစ် အခိုန်မီစီစဉ် ဖြန့်ချိနိုင်ခွင့်ရရှိသဖြင့်  
လည်း ထုတ်ဝေသူ ရွှေစာပေတိုက်ကို ကျေဇူးတင်စရာကောင်းပါသည်။

ဆရာတိုက်စိုးသည် လူရှိုး လူကောင်း၊ လူတော်တစ်ဦးဖြစ်၍  
လည်း ကောင်းရာလားမည်သာ ထင်ပါကြောင်းဖြင့် ကျွန်တော်သည်  
အထက်မှုချယ်ရှိမဂ္ဂဇင်းဆောင်းပါးစာတွင် နိဂုံးကမ္မတအဆုံးသတ်  
ရေးသားထားခဲ့ပါ၏။ စာသမားဆရာတိုက်စိုး၏ ရှိုးသားသောဂုဏ်၊  
လူတော်လူကောင်းဖြစ်ကြောင်း စာအထောက်အထားများအဖြစ် ယခု  
စာကြည့်ဆိုင်ရာဆောင်းပါးစုတို့သည် သက်သေကောင်းတစ်ခုစီ၊ တစ်ခုစီ  
အဖြစ် တည်ရှိနေပေလိမ့်မည် ထင်မိပါသတည်း။

အောင်မိုးဆောင်း (စာကြည့်တိုက်ပညာရှင် ဦးမြင့်ကြိုင်)

၁၄-J-J004

## တိုက်စိုး ( ၁၉၂၀ - ၂၀၀၃ ) အမှတ်တရ ဘဝဖြစ်စဉ်

၁၉၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက် (တန်လံန္တာ)တွင်  
များမြို့နယ်၊ သမိန်ထောရာ၌ မြေပိုင်ရှင် အဖော်းဖိုး၊ အမိဒ္ဒါန္တိမှ  
မွေးဖွားခဲ့ပါသည်။ အမည်အရင်းမှာ ဦးသန်းထွတ်ဖြစ်သည်။

၁၉၂၆-၃၆ - သမိန်ထောရာ မြန်မာအလယ်တန်းကျောင်း၊  
များမြို့ အစိုးရအထက် တန်းကျောင်းများတွင် (၉)တန်းအထိ  
ပညာသင်ကြား ခဲ့သည်။

၁၉၃၇-၃၈ - အထက်တန်းကျောင်းသားသာဝတွင် ရန်ကုန်မြို့မ  
ကျောင်းမှ ထုတ်ဝေသော ဝံသယုဝမဂ္ဂဇင်းတွင် စာစတင်ရေးသည်။  
ပထမဆုံး ဖော်ပြခြင်းခံရသောစာများ၊ ‘ချုစ်ဆွဲများသို့’ စာများဖြစ်ပြီး  
ကလောင်အမည် သန်းထွတ် (၁၁ဆင့်/ယူ) ဖြင့် ရေးသားသည်။

၁၉၃၈ - ရန်ကုန်မြို့မအမျိုးသားကျောင်းမှ (၁၀)တန်း  
အောင်မြင်သည်။

၁၉၄၆ - ရန်ကုန်တက္ကသိုလ်မှ ဘီအေ(ဝိဇ္ဇာ)ဘွဲ့ ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် အင်းလိပ်စာငွာနှုန်း နည်းပြဆရာအဖြစ် တာဝန်ထမ်းသည်။ ၁၉၄၇တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အင်းလန်နိုင်ငံ လွှာရာစက်မှုကောလိပ် (Loughbrough College) သို့ ပညာတော်သင်အဖြစ် အရွေးချယ်ခံရသည်။

၁၉၄၉ - ရန်ကုန်တက္ကသိုလ် အင်းလိပ်စာငွာနဆိုင်ရာ စာကြည့်တိုက်မှုးအဖြစ် တာဝန်ယူသည်။

၁၉၅၀ - ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်သည်။

၁၉၅၁ - အင်းလန်နိုင်ငံ စာကြည့်တိုက်အသင်းမှ A.L.A အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံရသည်။ ရန်ကုန်တက္ကသိုလ် လက်ထောက်စာကြည့်တိုက်မှုးအဖြစ် တာဝန်ယူသည်။

၁၉၅၂ - ရာမခရစ်ရှုနာမစ်ရှင်အဖွဲ့ စာကြည့်တိုက် ကော်မတီဝင်အဖြစ် တာဝန်ယူသည်။

၁၉၅၃ - မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင် အဖြစ် ဆောင်ရွက်သည်။

၁၉၅၅ - အမျိုးသားစာကြည့်တိုက် အထူးအရာရှိအဖြစ် တာဝန်ယူသည်။

၁၉၅၆ - ဝိဇ္ဇာဘွဲ့(ဥပဒေ)ရသည်။ ဥရောပ၏ စာကြည့်တိုက်ပညာ ဆက်လက်လွှဲလာသည်။

၁၉၆၀ - ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးဝန်အဖြစ် တာဝန်ယူသည်။ ငွေတာရီမဂဂါဒေး၊ အမှတ် ၁ (ရူလိုင်၊ ၁၉၆၀)မှစ၍

တိုက်စိုး ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါးများ စတင်ရေးသား သည်။

၁၉၆၅ - ရန်ကုန်စက်မှုလက်မှုကျောင်း (ယခု စက်မှုနှင့် သက်မွေးပညာဦးစီးဌာန)မှ ဆရာမ ဒေါ်မြင့်မြင့်သန်း (စာရေးဆရာမ တက္ကသိုလ်မြစ်မိမ်း)နှင့် လက်ထပ်သည်။ မင်းယူဝေနှင့်တွဲဖက်၍ မြန်မာစာ မိတ်ဖွဲ့ (ပထမဦးဆုံး လုံးချင်းစာအုပ်)ကို ရေးသားထုတ်ဝေသည်။

၁၉၇၁ - ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာဌာန (ယခု စာကြည့်တိုက်နှင့်သုတပညာဌာန) စတင်ဖွင့်လှစ်သောအခါ ရည်ညွှန်း ဘာသာရပ်ကို အချိန်ပိုင်းကတိကအဖြစ် ၁၉၈၈ အထိ ပို့ချုပ်သည်။

၁၉၇၂ - ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ယဉ်ကျေးမှု မြိမ်မာန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်သည်။

၁၉၈၂ - ယဉ်ကျေးမှုဟိမာန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်မှ အငြိမ်းစားယူသည်။ အငြိမ်းစားမယူမြှုပ်အထိ အက်လန်၊ အမေ ရိုကန်၊ ဂျပန်၊ ရရှား၊ ပြင်သစ်၊ နော်ဝေ၊ အိန္ဒိယ၊ တရုတ်နိုင်ငံများသို့ လေ့လာရေး သွားရောက်ခဲ့သည်။

၁၉၈၃ - အငြိမ်းစားယူပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနအချိန်ပိုင်းကတိက၊ စာပေဟိမာန် အုပ်ချုပ်ရေးအဖွဲ့ဝင်၊ စာပေဟိမာန်နှင့် အမျိုးသားစာပေဆု ရွှေးချယ်ရေး အဖွဲ့ဝင်၊ ပညာတန်ဆောင် အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပြင်ပစာစစ်၊ မြန်မာ့သမိုင်းအဖွဲ့ဝင် (၁၉၈၅မှ ကွယ်လွန်ချို့ အထိ) တာဝန်များကို ဆက်လက် ထမ်းဆောင်သည်။

၁၉၉၆ - ‘မင်္ဂလာပါဆရာမ’ စာအုပ်ဖြင့် အမျိုးသားစာပေ ဘာသာပြန်(ရသ)ဆု ရရှိသည်။

၁၉၉၉ - ပရုတ္တ။မီးအံးဖော် 'တစ်သက်ဘာ စာပေဆု' ကို  
ရရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ် အမျိုးသားစာပေဆု (စာပဒေသာဆု) ကို  
‘ဇူယျ’ စာအုပ်ဖြင့် ထပ်မံရရှိပြီး ၂၀၀၃ ခုနှစ်တွင် ပြည်ထောင်စုမြန်မာ  
နိုင်ငံတော်အစိုးရမှ ချီးမြှင့်သည့် ဝိဇ္ဇာပညာထူးချွန်ဆု (ပထမဆင့်)  
ရရှိသည်။

၂၀၀၃ ခု မေလ ၄ရက် ညနေ ၅နာရီအချိန်တွင် ကွယ်လွန်  
သည်။ ဆရာသည်ကွယ်လွန်ချိန်အထိ လုံးချင်းစာအုပ်ပေါင်း (၁၈)အုပ်  
ရေးသားထုတ်ဝေခဲ့ပြီး ယနေ့အထိ လုံးချင်းစာအုပ်ပေါင်း (၂၃)အုပ်  
ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။



## စာကြည့်တိုက်ပညာမိတ်ဆက်

၁။ စာကြည့်တိုက်များ၏တာဝန်သည် ‘ပညာရှာသူ တို့ဝိုင်းကူ’ ဆောင်ပုဒ်အတိုင်းဖြစ်သည်။ ရာနှုန်းပြည့်ကူညီနိုင်အောင် စာကြည့်တိုက် က ခေတ်မိရသည်။ စာကြည့်တိုက်များမှာလည်း ရိုးရိုးစာပေပညာအပြင် လုပ်ငန်းပညာလည်း တတ်ရသည်။

၂။ စာကြည့်တိုက်အမျိုးအစားတွင် ပြည်သူ့စာကြည့်တိုက်၊ အမျိုးသားစာကြည့်တိုက်၊ သီးသန်စာကြည့်တိုက် ဟု ယောဂျာယျာသုံးမျိုးရှိသည်။

(က) (ပုံစံကျ)ပြည်သူ့စာကြည့်တိုက်မျိုးကို ဖွံ့ဖြိုးပြီးနိုင်ငံ အများ၌ အက်ဥပဒေအရ စည်ပင်သာယာအဖွဲ့အစည်း၊ ဒေသန္တရ အဖွဲ့ အစည်းများက ပြည်သူထံမှ အခွန်ကောက်၍ သင့်လျှော်ရာရာ စာအုပ် စာတမ်းနှင့် ဝန်ထမ်းပြည့်စုံသော စာကြည့်တိုက်တူထောင်ရသည်။ မြို့ရာ အတွင်း ကျား မ မရွှေး၊ အလုပ်အကိုင်မရွှေး၊ ဘာသာအယူဝါဒမရွှေး လူတိုင်းအခမဲ့သုံးစွဲနိုင်ခွင့်ရှိရသည်။

(ခ) အမျိုးသားစာကြည့်တိုက် ကို နိုင်ငံတိုင်း၌ အက်ဥပဒေအရ အနည်းဆုံးတစ်ခုရှိရသည်။ တစ်နိုင်ငံလုံးထဲတ်သော စာအုပ်စာတမ်း၊ စာနယ်ဇော်မှန်သမျှ တစ်ခုစီအခမဲ့ရယူသိမ်းဆည်းရသည်။ ထိုသို့သော စာမျိုးကို အနုအရင်၊ အကောင်းအဆိုးမရွေး စွန့်ပစ်ရိုးမရှိ။ ထိုနိုင်ငံဆိုင်ရာ ဝိဇ္ဇာသိပ္ပံပညာအစုစုကို သုတေသနပြန်စုနှင့်ဖြစ်သည်။ အပြင်သို့ ဌားရှိုးမရှိ။ စာကြည့်တိုက်တွင်း၌ လေ့လာရန်ဖြစ်သည်။

(ဂ) သီးသန့်စာကြည့်တိုက် မျိုးတွင် အစိုးရွှေ့နှုန်းဆိုင်ရာ စာကြည့်တိုက်၊ ကျောင်း၊ ကောလိပ်စာကြည့်တိုက်၊ မျက်မမြင်စာကြည့်တိုက်၊ ရပ်မြင်သံကြားစာကြည့်တိုက်၊ အကျဉ်းထောင်စာကြည့်တိုက် စသည်တို့ပါသည်။ အများသုံးစွဲနိုင်ခွင့်မရှိ။ ဆိုင်သူများသာ သုံးစွဲနိုင်ရိုးရှိသည်။

၃။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစာကြည့်တိုက်များ သည် အစိုးရွှေ့နှုန်းဆိုင်ရာ ပြည်သူ့စာကြည့်တိုက်ဖြစ်သော်လည်း လုပ်ငန်းသဘောအရ ပြည်သူ့စာကြည့်တိုက်ဆန်သည်။ ထိုကြားမှ ပြည်သူ့စာကြည့်လုပ်ငန်းကို အလေးပေး၍ ပြောပြုမည်။

၄။ (က) ပြည့်သူ့စာကြည့်တိုက်လုပ်ငန်းတွင် စာစု၊ စာပြု၊ စာဖြန့်ဟူ၍ အစအလယ်အဆုံးပြီးအောင် လုပ်ရသည်။ ဝယ်ယူရရှိသော လျှော့အိန်းရရှိသော စာအုပ်စာတမ်းနှင့် စာနယ်ဇော်တို့ကို တိုက်ပိုင်သွင်း၊ မျိုးတူစု၊ ကက်တလောက်တင်၊ ထိုနောက် စာကြည့်တိုက်သုံးသူအတွက် အဆင်သင့် စင်တင်ပေးရသည်။ ထိုစာအုပ်များအနက်...

- ရိုးရိုးဝွေ့နှင့်ကျမ်းစာအုပ် များကို စာင့်သွားနားနှုန်းဖွဲ့စည်းစေဖွင့်ထားရှိသည်။ စာကြည့်တိုက်သုံးသူက အိမ်သို့ ဌားယူခွင့်ရှိသည်။
- ဘာသာစကား အဘိဓာန်၊ စွယ်စုံကျမ်း၊ မြေပုံချပ်ကြီးး၊

စာရင်းအယား၊ နှစ်တစ်ရာပြေက္ခိုနီးစွဲစသော ရည်ညွှန်းစာအုပ်မျိုးကို ရည်ညွှန်းဖြောနခဲ့စာစင်၌ မျိုးတူစုထားရှိပြီး သိလိုရာရာ ရှာဖွေသူအား စာကြည့်တိုက်ဖွင့်ချိန်၌ အဆောက်အအုံအတွင်း သုံးစွဲစေရသည်။

- စာနယ်ဇင်းဟူသရွှေ့ကို စာနယ်ဇင်းဌာနခဲ့၍ အစီအစဉ်အတိုင်း ထားရှိ၍ ဖတ်ရှုစေရသည်။ အပြင်မင်း။

- ကလေးစာအုပ်နှင့် ကလေးဂျာနယ်၊ မဂ္ဂဇင်းတိုကို သီးသန့်ထားရှိရသည်။ လူကြီးများကလ္လာနှင့် မရောစေရ။

- စာအုပ်မဟုတ်သော အသံဖမ်းတိတ်ကြိုးခွေများ၊ ဂီတသက်တ စာရွှေက်များ၊ ပန်းချို့ပုံတူကားချုပ်များကို သီးသန့်သုံးစွဲစေရသည်။

(ခ) တိုးချွဲလုပ်ငန်း - အခါကာလအားလျှပ်စွာ စာအုပ်ပြုပွဲ၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲ၊ ဗီဒီယိုပြုပွဲများကို အသံလုံအခန်းသတ်သတ်ထွင် စီစဉ်ပေးရသည်။ စည်ပင်သာယာနယ်မြေအစွန်အောင် မျှော်လှုပွဲစာကြည့်တိုက်ကား မှန်မှန်သွား၍ စာအင်းအရမ်းလုပ်ပေးရသည်။

၅။ ဤသည်မှာ စာဖတ်သူ လိုရာစာအုပ်စာတမ်းကို စာဖတ်သူ ဆီ တန်းရှိရောက်အောင်ကြိုးပမ်းခြင်း၊ စာဖတ်သူလိုရာ အကြောင်းအချက်ကို ရည်ညွှန်းစာ(လုပ်ငန်း)မှတစ်ဆင့် မြန်မြန်သိအောင် ကြိုးပမ်းခြင်း၊ စာဖတ်သူအား စာပေါ်ဟုသုတဖြစ်စေရန် စာအုပ်ပြုပွဲ၊ ဗီဒီယိုပြုပွဲစသည့် အခြားနည်းလမ်းများဖြင့် ကြိုးပမ်းခြင်းဖြစ်သည်။

၆။ တစ်ဆင့်တက်၍ပြောရမည်ဆိုလျှင် စာဖတ်သူ၏ လိုအင်ဆန္ဒကို အပြည့်အဝဖြည့်နိုင်အောင် စာကြည့်တိုက်ချင်း ငှားရမ်းရေးစနစ်ကိုလည်း တိတွင်ထားသည်။ သဘောမှာ စာဖတ်သူလိုရာ စာအုပ်

စာတမ်းကို မိမိသွားရောက်ဖားရမ်းသော စာကြည့်တိုက်ဖွံ့ဖြိုးမရှိ။ သို့ရာတွင် ထိုစာအပ်စာတမ်းသည် နိုင်ငံတွင်းရှိ စာကြည့်တိုက်တစ်ခုခုံ ရှိနေသည် ဆိုအံ့။ နိုင်ငံတစ်ရှန်းလုံးဆိုင်ရာ စာကြည့်တိုက်ဝန်ဆောင်လုပ်ငန်းစနစ် ဗဟိုကက်တလောက်သုံး၍ စာဖတ်သူ၏လက်အရောက် ပို့ပေးသည်။ ဘယ်အခါမှ မရမရှိ မဖြစ်စေရ။ ပြည်တွင်းဖွံ့ဖြိုးမရှိခဲ့သော် နိုင်ငံဌား စာကြည့်တိုက်မှ ဖားပေးသည်။

ဂ။ လက်ရှိအခြေအနေဖွံ့ဖြိုးသောနိုင်ငံများ၏ စာကြည့်တိုက်လုပ်ငန်းသည် အထူးတိုးတက်နေသည်။ ကွန်ပျူးတာစက် အင်တာ နက် အသုံးပြု၍ စာစု၊ စာပြု၊ စာဖြန့်တွေ လုပ်လာသည်။ ထိုအခါ စာကြည့်တိုက်ဝန်ထမ်း အဖို့လည်း စာစု၊ စာပြု၊ စာဖြန့်လုပ်ငန်းသည် အချို့ကုန်သက်သာ၍ မြန်မြန်လုပ်ငန်းပြီးသည်။ စာဖတ်သူအတွက်လည်း လိုရာစာ၊ လိုရာအကြောင်းအချက်ကို မြန်မြန်ရသည်။ စာဖတ်သူ ကိုယ်တိုင်ပင် စာကြည့်တိုက်သို့မသွားဘဲ မိမိအီမှုမှ ကွန်ပျူးတာစက်ကို သုံး၍ စာကြည့်တိုက်မှ လိုရာစာသား၊ လိုရာအကြောင်းအချက်ကို လုမ်းတောင်းနိုင်သည်။

(စာကြည့်တိုက်နှင့်သုတပညာ၊  
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  
၂၀၀၀ပြည့်နှစ်ထဲတ်စာအပ်မှ)

## ဟိုရွေးအယ်လက်အန္တရီးယား ( ဂရိခေတ်စာကြည့်တိုက် )

(၁)

အလင်းရောင်သည် ထွန်းပါစေသတည်း ...

ဓမ္မဟောင်းကျမ်း

ပစ္စာဖွန်သည် အတိတ်၏သားမြေးသာတည်း။

သည်စကားသည် လူသူတတွေ အသုံးများသဖြင့် ရိုး၍နေပေသည်။ အဆက်အသွယ်ကို လေးလေးပင်ပင် မစဉ်းစားဘဲ အသုံးများသဖြင့် ပေါ့တန်တန်လည်း ဖြစ်နေပေသည်။ အို... တချို့ကလည်း အတိတ်ကိုပင် ပြက်ရယ်ပြချင်ဟန်တူပါသည်။ အတိတ်နှင့်ပစ္စာဖွန်၏ အလျဉ်ဆက်မှုကို မသိကျိုးကျွန်းပြုကြပါသည်။

တစ်ဆယ့်ကိုးရာစုနှစ်နောက်ပိုင်း၊ ဥရောပသားတို့သည် ရေနေးငွေ့ကလေးအစ၊ ကမ္မာ့ဒေသနှင့် အကြားအမြင်ကလေးအစ ဆိုသလို အောင်မြင်မှုအနည်းအကျဉ်းရခဲ့သည်တွင် သူတို့ခေတ်သည် တိုးတက်ခြင်း၏ ‘အဆုံးအနှစ်မ’ဟု သဘောရောက်ခဲ့ကြပေသည်။ သူတို့အစွမ်းကို

အယုံကြီးယုံ၍ ရှေးအတိတ်ကို ကျောခိုင်းခဲ့ကြပေသည်။ အမှန်ဆိုသော် ဟိုရှေးလူကြီးသူကြီးများသည် ခုခေတ်၏ ခဲရာခဲဆစ်မျိုးထက် အဆအရာ အထောင်ကြီးသော အယူမှား၊ ဝါဒမှား၊ ဖိစိုးနိုပ်စက်မှုတွေအကြားမှ တစ်ခုတည်းသောတရားအမှန်၊ တစ်ခုတည်းသော တရားအမှန်သို့ပေါင်းစုံ သော ပညာလက်တက်တွေကို မနေမနား ရှာဖွေခဲ့ကြသည်။ သည်လို အတိတ်ကိုပယ်၍ ပစ္စဪပွန်ကိုသာ ထောမနာနေခဲ့ပါသော ကမ္မာစောင့် နှုတ်မင်း၏ ရယ်မောဖွယ်ရာသာ ဖြစ်လိမ့်မည်။

ထို့ကြောင့် ကျွန်တော်သည် အတိတ်ဆောင်ရလိမ့်မည်။ အတိတ်ဆောင်မည်ဆိုသော်လည်း ကိုယ့်စခန်း၊ ကိုယ့်လမ်းနှင့်လျှော်ရာ ရှေးအတိတ်ပြတိက်၊ စာကြည့်တိုက်ရေးရာကို ပြန်ပြောင်းပြောလိုပေ သည်။ အထူးသဖြင့် ရှေးနှစ်ပေါင်းနှစ်ထောင်ကျော်က အကျိုးတစော ဖြစ်ခဲ့သော အယ်လက်ဇန်ရီးယားမြို့၊ ပြတိက်၊ စာကြည့်တိုက်လုပ်ငန်း ဆောင်တာကို ပြန်ပြောင်းပြောလိုပေသည်။

အယ်လက်ဇန်ရီးယားသည် ကင်းဝန်မင်းကြီးအခေါ် ‘နိုင်ငံ အီဂျစ်’ တွင်ရှိသည် မှန်ပါ၏။ သို့ရာတွင် ခေါမစစ်ဘုရင် အယ်လက် နှေးဒါးက အီဂျစ်တိုင်းသားတို့အပေါ် စစ်ပြုနိုင်နင်း၍ သူ့အမည်ပေးကာ ပြုစုံပျိုးထောင်ခဲ့ရပေသည်။ သည့်နောက် တော်လယ်မီနှုန်းဆက်က ဆက်လက်အမွမ်းအမံ ပြုပြန်ပေသည်။ သူတို့၏အားပေးမှုကြောင့် ဝိဇ္ဇာ သိပ္ပာပညာရပ်များတွန်းကားလာတော့ရာ ရှေးခေတ်အနီးအပါးနိုင်ငံများမှ ပညာလိုလားသူတို့စေးရာ ဖြစ်လာခဲ့လေသည်။ ဤတွင် ဟိုရှေးအီဂျစ် တိုင်းသားတို့နှင့် ခေါမတို့၏ကဲ့ပြားမှုကို သတိထားမိပါစ။ အီဂျစ် တိုင်းသားတို့သည် ရှေးဟောင်းအယူဝါဒတွေအောက်တွင် နစ်မွန်းကာ ဘုန်းကြီးတွေ၏ ဂါထာမန္တရားကို အမေးအမြန်းမရှိဘဲ နှုတ်ကပတ်တော်

ကဲ့သို့ ခံယူကြပေသည်။ ကွယ်လွန်သူ၏ဝိဘာ၌ ပြန်ဝင်လာနိုင်ရန်အတွက် ဆေးစိမ်ပြုပြင်ထားသော အလောင်းကောင်များ၊ တိရှိသွားနိုင်ရှိ ကို ကိုယ်မှာ စသည်တို့သည်ပင် သူတို့၏ အယုံအကြည်ကို သက်သေထူနေသည် မဟုတ်ပါလား။ ခေါမတို့မှာမူ သူတို့နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်လျက် ‘ဘာမဆို စစ်ဆေးကြည့်ရမယ်၊ စောဒက တက်ကြည့်ရမယ်၊ လွတ်လပ် စွာ ထွေးခေါ်မှုအတွက် အတားအဆိုးဆိုတာ မရှိစေနဲ့’ဟု ပြောလေသည်။ ပြောသည့်အတိုင်းလည်းလုပ်လေသည်။ သူတို့၏အတိချက်ကြွေ အေသင် မြို့ယဉ်ကျေးမှုကို အပထားပါတော့။ ခု အီဂျစ်ပြည်တွင်း အယ်လက် ဇန်ရီးယားကို မြို့ကွက်ချကာ ကျွန်းမာရေးနှင့်ညီညွတ်အောင် ရေ၊ မီး၊ လမ်း၊ အဆောက်အအိုတို့ကိုစတင်၍ စနစ်တကျလုပ်လေသည်။ ဖြောင့်ဖြားသောလမ်း၊ နေရာပို့ရန် သစ်ပင်တန်းများ၊ ပန်းခြံ၊ ကျောက်ရပ်ထု၊ ဓာတ်ရုံ၊ ပြတိက်၊ စာကြည့်တိုက်ထွေ တဖြည်းဖြည်း ပြည့်လာလေသည်။ သို့ကလို သာယာလျောက်ပတ်လှသော မြို့ကို အဘယ်ပညာကျော် ခရီးသည်၊ ပန်းချီဆရာ၊ အလှအပမက်သူတွေ မလာဘဲရှိပါမည်နည်း။ လူဦးရေ သူညာမှ နှစ်သိန်းငါးသောင်း တက်လာ သည်။ ကိုယ်ထွေမျာက်မြင် ခေါမစာရေးဆရာကြီးတစ်ဦးက ‘တခြားမြို့တွေကို အယ်လက်ဇန်ရီးယားနှင့်စာလိုက်လျှင် တောရွာသာသာလောက် ရှိသည်’ ဟု မှတ်တမ်းတင်ခဲ့သည်မှာ မဆန်းတော့ပေ။

(J)

အယ်လက်ဇန်ရီးယားပြတိက်နှင့် စာကြည့်တိုက်တို့ကား ယခု မရှိပါပြီ။ သမိုင်းဆရာပလူတာ၏အဆိုအရ ရောမစစ်ဘူရင် ဂျူလီယပ် စီရေနှင့် အီဂျစ်သားတို့၏စစ်ပွဲတွင် မီးလောင်ပျက်စီးခဲ့လေပြီ။ သည်လို

ကွယ်ပျောက်ခဲ့ပြဖြစ်သော်လည်း မှတ်တမ်းရေးခဲ့သူများ၏ကျေးဇူးကြောင့် ကျွန်တော်တို့တွေ တို့တို့တိတိ သိန္ဓရပေသည်။ သိရသည်လောက် ကိုပင် စိတ်ကူးကြည့်ယူရပေတော့သည်။ ပြတိက်သည် မင်းပိုင်းတွင်ရှိခဲ့ပါသည်။ မြတ်ပိုင်လယ်ကမ်းစပ်ကို မျက်နှာမူန္ဓရပေသည်။ အဆောက်အအီနှင့် ဆက်၍ စကြံးလျောက်စရာလမ်းကယ်တွေ၊ ပန်းပေါင်းမိုး၊ စာအေးအေး လူလူနှင့်ဖတ်နိုင်ရန် ထောင့်ကွယ်တွေထည့်ပေးသည်။ ပြတိက်အဖွဲ့ဝင် များသည် အလယ်ခန်းမကြီးတွင် စားသောက်ကြရင်းလည်းကောင်း၊ ကိုယ့်ခြောင်း စွန်ပလုံပင်ရိပ်အောက်တွင်လည်းကောင်း စုရုံးပြီး ဆိုင်ရာ ပညာတွေကို ဆွေးနွေးလေ့ရှိသည်။ ဆေး၊ နက္ခတ်၊ သချာအတတ်တွေကို ပြတိက်တွင်ပို့ချုပ် ကုန်သမျှစရိတ်ကို နှစ်စဉ်မှန်မှန် အစိုးရကထုတ်ပေး လေသည်။ စာကြည့်တိုက်မှာ ပြတိက်နှင့်ကပ်၍န္ဓရပေသည်။ တော်လယ် မိဘရင်ကိုယ်တိုင်က ခေါမြှောရိပ်လွှမ်းရာ ဒေသတစ်ပိုက်တွင် ငွေကုန် ကြေးကျခံပြီး စာအုပ်တွေဝယ်ယူစွောက်စေကာ စာကြည့်တိုက် အင်အားကို ဖြည့်တင်းလေသည်။ စာအုပ်ဦးရေလေးသိန်းရှိသော စာကြည့် တိုက်ကို ရှုံးခေတ်တွင်ဖြင့် အပြည့်စုံဆုံးဟူ၍ အမှတ်ပြုကြရပေသည်။

ပြတိက်နှင့်စာကြည့်တိုက်သည် ယခုခေတ်တက္ကသိုလ်၏မျိုးစွဲ ဟု ဆိုလေရာသည်။ ပြတိက်သည် သိပ္ပံပညာရပ်များဌာနဖြစ်၍ စာကြည့် တိုက်သည် ဝိဇ္ဇာပညာရပ်များဌာန သဘောသက်ရောက်ပေသည်။ ယခု ခေတ် တက္ကသိုလ်တို့၏ ပို့ချုပ်သောပညာရပ်တို့တွင် အယ်လက်ဇန် ရှိုးယားပြတိက်၊ စာကြည့်တိုက်လက်ရာသည် အတိုင်းသား ပေါ်နေပေ သည်။ ဘယ်ပုံဘယ်နည်း ဖြစ်လာသနည်း။ ယူကလစ်သည် စက်ပိုင်း၊ ထောင့်မှန်တို့ကိုတို့၏ဂုဏ်ထူး၊ စိန္တိတကထာတွေကိုကြံဆပြီး ဂျီသမေတီ ပညာကိုပျိုးထောင်သည်။ အာရတော့သိန်းသည် ကမ္မာမြေကြီး၏ အကျယ်

အဝန်းကိုတိုင်းရာ အချင်းအမှန်နှင့် မိုင်ငါးဆယ်လောက်နှီးအောင် တိုင်းတွာ နိုင်ခဲ့သည်။ ဟစ်ပါးကတ်သည် နက္ခတ်တာရာမြေပုံနှင့် မာတိကာလုပ်သည်။ ဟိရို့သည် ပထမဦးဆုံး ရေနေးငွေဖြင့်မောင်းသောစက်ကို ကြစည်သည်။ ဆိုင်ရေးကျမြို့သား အာခိမိဒီသည် ဈေးနှင့်အခြား ဓာတ်သတ္တု တို့၏ အလေးအချိန်အဆကိုတွေ့ခဲ့၍ ပြတိက်နှင့် စာပေးစာယူ အမြဲရှိခဲ့သည်။ ဟိရို့မီးလပ်သည် လူခန္ဓာအစိတ်အပိုင်းတွေကို ခွဲစိတ်ကုသပြီး သွေးလွတ်ကြောနှင့် သွေးပြန်ကြောအကြောင်းကို ပထမဦးဆုံး ရှင်းပြခဲ့လေသည်။ သည့်ပြင် သမိုင်းဆရာ၊ ကဗျာစကားပြုဆရာတို့၏ အမည် နာမတို့မှာလည်း မနည်းပြီ။ သည်ပါရမိရှင်တို့၏ တွေ့ရှိကြံဆသမျှနှင့် နှောင်းခေတ်တွင် ထပ်မံဖြည့်စွက်ချက်တို့သည် ကျောင်းသုံးစာအုပ်တွေ ထဲသို့ ရောက်နေပေသည်။

သို့သော်လည်း အယ်လက်နှုန္တီးယားတွင် နှစ်တစ်ရာ၊ နှစ်ရာ အတွင်း ပြုစုခဲ့သောပညာရပ်များကို ရပ်ဝေးဒေသတို့မှ မသိခဲ့ကြပေ။ အဆက်အသွယ်နည်းပါးသော ရှေးခေတ်တွင် သည်ပညာတွေသည် ကိုယ့် နေရာနှင့် အနီးအပါးတိုင်းပြည်များ၌သာ စုစုခဲ့ပေသည်။ တစ်ကြောင်း မှာလည်း နောက်ခေတ်များတွင် စစ်မက်ဖြစ်ပွားနေခဲ့သောဖြင့် ပညာနယ်ပယ် ကျယ်ပြန့်ဖို့ အခါအခွင့်မသင့်နိုင်ပါလေ။ သည်လိုနှင့် နှစ်ပေါင်း တစ်ထောင်ကျော်မျှ အယ်လက်နှုန္တီးယားပညာရှင်တွေ ပျိုးခဲ့သောမျိုးစွေ သည် ဖုံးကွယ်နေရသည်။ ပြန်လည်ဆန်းသစ်သည့်ခေတ်ရောက်ခါမှ လန်းလန်းရှင်ရှင်ဖြစ်ကာ အညွှန်အတာက် ထွက်ပြုလာရ၏။ သည့်နောက် တွင်ကား လူသောင်တစ်ခုလုံး အယူအဆဟောင်းတွေကို ပြောင်းလဲပစ်သည်အထိ ပညာအပင်သည် ထွားကျိုင်းရင့်သန်လာလေတော့သည်။

(၃)

သည်နေရာတွင် စာဖတ်သူနှင့် အိုင်းရစ်ပြောတ်ဆရာ ဘားနတ်ရှောရေး ‘စီဇာနှင့်ကလီယိုပတ်ထရာ’ပြောတ်မှ အခန်းတစ်ခန်းကို မိတ်ဖွဲ့ပေးဖို့ အခန့်သင့်ပေသည်။ အယ်လက်ဇန်ရီးယားပြတိက်နှင့် စာကြည့်တိုက်သည် ရောမစစ်ဘုရင်နှင့် အိဂျစ်တိုင်းသားတို့၏စစ်ပွဲတွင် မီးလောင်ပျက်စီးခဲ့သည်ကို မှတ်မိသေးပါလိမ့်မည်။ အနှစ်နှစ်အလလက စုဆောင်းထားခဲ့သောစာအုပ်တွေ မီးထဲပါနေသည်ကို အိဂျစ်ဘုရင့်ဆရာ ဖြစ်သူ သီအိုဒိုးတပ်သည် ကြည့်မနေနိုင်ရှာ။ သူအမြင်တွင် ပညာတွေဖြင့် ဆုံးရုံးကုန်လေပြီဟု နှမော်တသမီလေသည်။ ထို့ကြောင့် ရင်ဘတ် စည်တီးနှင့် စီဇာထံသို့ပြေး၍ အရေးဆိုလေသည်။ သူတို့နှစ်ဦး အချိုအချ စကားပြောပုံမှာ ဤသို့တည်း။

သီအိုဒိုးတပ်... ‘ဟောဟိုမှာ မီးလောင်နေတာတွေဟာ လူတွေရဲ့အသိဉာဏ်ထုထည်ကြီးပါ စီဇာ’

စီဇာ... ‘ရှက်စရာအသိဉာဏ်တွေပဲ၊ လောင်ပါစေ’

သီအိုဒိုးတပ်... (ဝမ်းနည်းဖိုလိုက်စွာဖြင့်) ‘ရှေးအတိတ်ကို စီဇာဖျက်ပစ်တော့မလား’

စီဇာ... ‘ဟုတ်တယ်၊ အတိတ်ရဲ့ပြောပုံပေါ်မှာ ကျူပ်အနာဂတ် ကို တည်ဆောက်ယူမယ်’

ပြောတ်ဆရာရှောသည် အတိတ်ကို အစဉ်းစားအဆင်ခြင် ကင်းမဲ့စွာ လေးစားမှုကိုပြက်ရယ်ပြုလို၍ သူဇာတ်လိုက်စီဇာကို အထက် ကအတိုင်း ပြောစေလေသည်။ တကယ်ဆိုသော် အယ်လယ်ဇန်ရီးယား တွင် ပြုစုံခဲ့သောပညာရပ်များကို နှိမ်လိုသောသဘော ရှိဟန်မတူပါ။ ရှောသည် ဘဝသံသရာ၌လှည့်လည်ရင်း အတိတ်ကို အကြောင်းမဲ့

ခင်တွယ်နေသူများကို နီးနီးကပ်ကပ်မြင်ခဲ့ပြီး မြင်ပြင်းကတ်မိုလိမ့်မည်။ ကတ်လည်း ကတ်စရာပင်။ အကြောင်းမူကား အတိတ်မို့ ရိုသေရမည်။ အဟောင်းမို့ကောင်းရမည်၊ မိဘဘိုးဘွားက အစဉ်တစိုက်ပြောခဲ့၍ မှန် ကန်ရမည်။ ထုံးစံအစဉ်အလာရှိ၍ လုပ်ရမည်။ အဲဒီလိုလူစား၌ အဆင်ခြင် တရားသည် သုညသာဖြစ်၏။ အဲဒီလိုလူစားတွေ သည် ကိုယ့်ရှေ့တွင် ခင်းကျင်းပြနေကြသော အဖြစ်သနစ်တွေကို ဆေးဖော်ကြောဖက်မှ မလုပ် ဘဲ အကြောင်းရှိလျှင် ပေထုပ်တွေကိုလုန်လျော့ပြီး အဖြောက် အလွယ် တကူရှာလိုကြသည်။ ပေထုပ်ပညာရှိလုပ်ခြင်းသည် ရှေး အယ်လက်ဇန် ရီးယားပညာရှင်တွေ အခြေခံထားသောသဘောနှင့် လားလားမှအပ်စပ်၍ မရနိုင်။ အယ်လက်ဇန်ရီးယားပညာရှင်တွေသည် သူတို့ထက် အရင်ကျ သောပညာရပ်တွေကို ဘယ်တော့မှ ဖုတ်ပြီးကင်ပြီးသား လက်မခံခဲ့။ ခေါမစရိုက်အတိုင်း စွဲစွဲစပ်စပ် စစ်ဆေးကြည့်၊ နောက် ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်ချင်းနှင့် ညီနှင့်ပြီးမှ သင့်သလိုလက်ခံအသုံးပြုကြ သည်ဟု သိရပေသည်။ တကယ်ဆိုသော အတိတ်သည် အသုံးဝင်နေ သဖြင့်သာ သုံးစွဲနေကြရ၏။ သည်လို့မှ အသုံးမဝင်ပါလျှင် ကိုယ်ကာယ ၏ အညစ်အကြားလို့ စွန်းပစ်ဖို့သာရှိလေသည်။

အတိတ်ကိုစွဲစွဲလမ်းလမ်း ခုံမင်သူတို့၏ အခြားဘက်၌ အတိတ် ကို အရမ်းကာရော ပစ်ပယ်သူများရှိလေသေးသည်။ သူတို့သည် ခု မျက်မှားက်၌ တွေ့ကြခံစားရသများသည် အတိတ်နှင့်ကင်း၍ မဖြစ်နိုင် သည်ကို မျက်စိစုံမှုတ်ထားကြဟန်တူပေသည်။ လူကျင့်ဝတ်၊ စက်မှု လက်မှုတိုးတက်မှုတို့သည် နတ်ရောကန်ထဲကျ၍ တဟုန်တည်း ကြီးကြီး မားမား၊ ထုနှင့်ထည်နှင့် ဖြစ်လာကြသည်မဟုတ်ပေ။ ဘာမဆုံးအတိတ် ကို အခြေပြုရသည်။ အတိတ်မှလိုသများကို ယခုမျက်မှားက်တွင် ဖြည့်၍

တိက်စိုး

၁၂  
ယူသည်။ အနာဂတ်ကိုရှေ့ရှုပြီးသား ဖြစ်နေပေသည်။ သို့ဖြစ်၍ ခု  
ပစ္စာပွန်ကို ပေါ်ပေါက်စေသော အယ်လက်နွေ့ရိုးယား၏ ရှုံးအတိတ်ကို  
ဖော်ပြရခြင်းဖြစ်ပါသတည်း။

(တာရာမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၅၀)

## အင်လန်မှ စာကြည့်တိုက်တစ်ခု

‘စာကြည့်ပိဋ္ဌကတ်တိုက်မည်သည် ရေးသူတော်သူမြတ်များ၏  
အတုအယောင်ကင်းသော အမွှအနှစ်တို့စုရာ ဌာပနာတိုက်တည်း’  
(ဘေကွန်)

စာရေးသူသည် အင်လန်ပြည်၌ စာကြည့်တိုက်များသို့ လှည့်  
လည်ကြည့်ရှု၍ စာကြည့်တိုက်အပ်ချုပ်မှုပညာကို လေ့လာဆည်းပူးခွင့်  
ရခဲ့ဖူးပေသည်။ မိမိတွေ့မြင်ခဲ့သမျှကို စာဖတ်သူများလည်း သီကားချင်  
လိမ့်မည်ဟု တစ်ဆင့်ဖောက်သည်ချလိုပါသည်။

စာကြည့်တိုက်ဟု ဆိုရာတွင် နိုင်ငံတော်စာကြည့်တိုက်၊  
တက္ကသိုလ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်၊ အသန္တရ (ကောင်တီ)  
စာကြည့်တိုက်၊ မြာနိစီပယ်စာကြည့်တိုက်ဟူ၍ အမျိုးများပြားလှပါ၏။  
အများပြည်သူတို့နှင့် လက်ပွန်းတတီးဆက်ဆံရာ၌ မြာနိစီပယ်စာကြည့်  
တိုက်သည် အရေးအရာဝင်လှသည်ဖြစ်၍ မြို့အလတ်စားတစ်ခု  
(နေ့တင်ဟမ်)မှ ဗဟိုစာကြည့်တိုက်ကို နမူနာယူကာ ရပ်လုံးဖော် ပါ  
ရစေ။

ဗဟိုစကြည့်တိက်သည် လူအများစုဝေးရာနှင့် အလုမ်းလည်း  
မလုမ်းလွန်း၊ မနီးလည်းမနီးလွန်း အလောတော်နေရာခြုံရှိပေသည်။  
သဘောမှာ လူတိုင်းလူတိုင်းသည် လွယ်လင့်တကူ လာရောက်နိုင်ရန်  
ဖြစ်ပါ၏။

မိသုကာမှုပြု အခြားအဆောက်အညီတို့နှင့် သဏ္ဌာန်မတူ၊ အလု  
အပ ပန်းခက်ပန်းနှယ်တို့နှင့်ကင်း၍ အချိုးကျကျနှင့် အိမြဲရပါ၏။ ပုံပန်း  
တစ်ခုလုံးတွင် အမိုးထိနီးပါးရည်လျားသော မှန်ပြတင်းတို့ ပေါ်လွင်နေ  
ပေသည်။

ဝင်းဝတွင် စကြည့်တိက်အမည်နာမကို အဝေးကမြင်ရလေ  
အောင် ချိုတ်ဆွဲထားပါသည်။ ကျယ်ဝန်းသော ရှေ့ညပစာ မြက်ခင်းပြင်  
တွင် မျက်စိပသာဒဖြစ်အောင် ပန်းပင်ကလေးများကိုလည်း အတန်းလိုက်၊  
အတန်းလိုက် စိုက်ပျိုးထားပါသည်။ စာဖတ်သူသည် ဝင်းဝအနီးသို့  
ရောက်လာလျှင် စိတ်ဝင်စားစရာတစ်ရပ်ဖြစ်သည့် လက်တွန်းထဲမှ  
ကလေးတွေ၊ သံတိုင်ကြီးနှင့် လှည့်ထားရသောခွေးကလေးတွေကို မြင်ရ  
လိမ့်မည်။

စကြည့်တိက်အတွင်းတွင် စာအုပ်ရွေးနေကြသော ယောကျား၊  
မိန်းမတို့ရှိပေသည်။ သို့ပေမင့် သူတို့၏ လူမမယ်ကလေးများကို သူတို့  
ပေါင်ပေါ် တင်မထားနိုင်၊ ခွေးကလေးတွေကို အတွင်းသို့ ခေါ်မသွားနိုင်။  
ထို့ကြောင့် ကလေးတွေ၊ ခွေးတွေသည် အလိုက်သိစွာနှင့် အပြင်မှ  
စောင့်နေကြရပါသည်။

ဤတွင် စကားဦးသန်း၍ ပြောရှိးမည်။

ပြည်သူ့စာကြည့်တိုက်အဖို့ ...

- (၁) ငှားရမ်းသည့်ဌာန
- (၂) စာကြည့်တိုက်အတွင်းချုပ်ပင် စာလေ့လာ၊ အကိုးအကားပြုနိုင်ရန် အစီအမံလုပ်ပေးခြင်း၊

(၃) ခေတ်ပေါ်စာနယ်ဇော်း အပြည့်အစုံထားရှိခြင်း၊

- (၄) ကလေးများအဖို့ စာကြည့်တိုက်သတ်သတ် ခွဲထုတ်ပေးခြင်းဟု လုပ်ငန်းလေးမျိုး ပိုင်းထားပါသည်။

ငှားရမ်းသည့်ဌာနကို လူအများဆုံး သုံးကြပါသည်။ မိတ်ဆွေစာဖတ်သူသည် သည့်ဌာနတွင်းသို့ ဝင်ကြည့်ပါလေ။ နောက်ဆုံးထုတ်ဆေးရောင်စုစာအုပ်အဖိုးတွေကို မျက်စိဆွဲအောင် ခင်းကျင်းပြထားသည်ကို လက်ဦးသတိပြုမိပါလိမ့်မည်။

လုပ်သောရောင်စုအဖိုးတွေတွင် အတန်ကြာအာရုံဝင်စားမိပြီး နောက် စာဖတ်သူသည် စာအုပ်စင်များအကြား၊ ကုလားထိုင်တွင်အေးအေးလူလူ စာမြည်းနေကြသော ထိုထိပေါ်ကျော်း၊ မိန်းမတို့နှင့်ရောနောမိလိမ့်မည်။

စာကြည့်တိုက်ကောင်းဆိုသည်မှာ ကမ္မာ့ပညာစုစာ ရတနာသိုက်ဖြစ်ပါသည်။ ဘယ်လိုအကြောင်းအရာနှင့် စာပုရပိုက်မျိုးလိုသည်ဖြစ်စေ၊ လွယ်လင့်တကူရနိုင်ရသည်။

သို့ကေလို လွယ်လင့်တကူရရအောင် ပမာဆိုသော အထွေထွေ၊ သဘာဝတ္ထာ၊ ဘဘသာရေး၊ လူမှုဆက်ဆံရေး၊ ပေါ်ဟနာရေး၊ သိပ္ပံပညာ၊ စက်မှုလက်မှု၊ အနုပညာ၊ စာပေ၊ နိုင်ငံသမိုင်း စသည်ဖြင့် အမျိုးတူစု၊ အမျိုးမတူ ခွဲထားပါသည်။ ဂျှို့၏အမှတ်သက္ကားကိုလည်း တပ်ထားပေးပါသည်။

စာဖတ်သူသည် မြန်မာနိုင်ငံသမိုင်းစာအုပ်ကို လိုချင်ပါသော သက်တအားဖြင့် ၉၀၀ သည် နိုင်ငံသမိုင်း၊ ၉၅၀ သည် အာရာသမိုင်း၊ ၉၇၉ သည် အိန္ဒိယအရှေ့နိုင်ငံများသမိုင်း၊ ၉၇၉-၂ သည် မြန်မာနိုင်ငံသမိုင်းဖြစ်ရာ သက်တကို သိထားနှင့်ပါက စာအုပ်စင်တွင် ချေချေ မောမော တွေ့နိုင်ပါသည်။

ဘယ်သူရေးသည့် မြန်မာနိုင်ငံသမိုင်းမဆို သည်သက်တနှင့် ရှာရသည်ချည်းဖြစ်၏။ သိထားရအောင်လည်း စာရေးဆရာညွှန်း၊ အကြောင်းအရာညွှန်း၊ သက်တညွှန်း၊ သည်လိုညွှန်းပေးသည့် အညွှန်း ကက်တလောက်များ စီစဉ်ပေးထားပါသည်။ သို့ပေမယ့် တစ်ခါတစ်ရုံ ကသိကအောက် ခဲရာခဲဆစ်ကလေးများနှင့် ရင်ဆိုင်ရတတ်ပါသေးသည်။

သည်အခါသော စာကြည့်တိုက်လက်ထောက် အပျို့မကလေး တို့သည် စာဖတ်သူအားကူညီရန် အဆင်သင့်ရှိနေပါသည်။ ဘယ်လောက် ပင် အလုပ်တွေပြားနေစေကာ မောပန်းပြီးနေသည့် အမူအရာမပြကြ။

ကောင်းပါပြီ။ စာဖတ်သူလိုချင်သော စာအုပ်လည်းတွေ့ရပြီ။ အိမ်သယ်ဖို့သာ လိုပါတော့သည်။

သည်အတွက် စာဖတ်သူ၏ ငှားလက်မှတ်နှင့် စာအုပ်အတွင်း ညုပ်ထားသော စက္ကဗ္ဗကတ်ပြားကလေးက ကိစ္စပြီးမြောက်စေပါသည်။ စက္ကဗ္ဗကတ်ပြားကလေးတွင် စာရေးဆရာ၊ စာအုပ်အမည်သက်တတို့ ပါလေရာ စာအုပ်ငှားရှုံး ငှားလက်မှတ်နှင့် အဆိုပါစက္ကဗ္ဗကတ်ပြား ကလေးကို လက်ထောက်က သိမ်းယူယူးတဲ့ရှုံး အစီအစဉ်နှင့် ရက်စွဲနောက် တွင် ထားလိုက်ပါသည်။ နှစ်ပတ်အကြာ စာအုပ်ကိုပြန်အပ်သည့်အခါ ငှားလက်မှတ်ကို စာဖတ်သူသို့ပြန်ပေးရှုံး စက္ကဗ္ဗကတ်ပြားကလေးသည် ဆိုင်ရာစာအုပ်အတွင်းသို့ ပြန်ရောက်သွားပါသည်။

ငှားရမ်းသည့်ဌာနမှစာအုပ်ကို အိမ်သယ်သွားနိုင်သော်လည်း အကိုးအကားပြုရာဌာနမှ သယ်မသွားနိုင်။ တစ်နေရာတစ်ဌာနစီဖြစ်ပါသည်။

သည်နေရာသည် ပြန်ကြားရေးလည်းဟုတ်၊ အလုပ်စခန်းဌာနလည်း ဟုတ်ပေသည်။ စခန်းကို လူသံသူသံ၊ ကားသံစက်သံတို့မှ ဝေးနိုင်သလောက် ဝေးရစေ၏။ အလင်းရောင်၊ ထိုင်နေရာတို့မှာ လိုလေသေးမရှိစေရ။ စာအုပ်စင်၊ စာအုပ်အစီအစဉ်ကို အခန်း၏ အနေအထားနှင့် ပဏာရစေပါသည်။

သည်ဌာနနှင့် အထူးတလည်း ပတ်သက်သောအဘိဓာန်၊ ဗဟိုသုတေသနနှင့်ကျမ်း၊ ပညာစွဲယ်စုံကျမ်း၊ မြေပုံ၊ နှစ်ပတ်လည်စာအုပ်၊ အစိုးရပြန်တမ်းများ၊ မဲစာရင်း၊ သတင်းစာဖြတ်ပိုင်း ဖိုင်တွဲများအပြင် ဆိုင်ရာပညာ ရပ်များနှင့်ပတ်သက်သော ကျမ်းစာအုပ်များ ထားရှိပေးပါသည်။ စာဖတ်သူအဖို့ သည်စာအုပ်တွေ၏ လက်ငင်းလုပ်ငန်းသည် ‘အမေးအဖြေ’ ဖြစ်ပါ၏။

မိမိသိလိုသော အကြောင်းအရာအချက်အလက်အတွက် အချိန် အတိုဆုံးတွင် အဖြေရရန်ဖြစ်ပါ၏။ သို့ကလို များပြားလှသော စာအုပ်စာတမ်း၊ ဖိုင်တွဲတို့မှ ကိုယ်လိုချင်ရာအချက်အလက်ကို ရှာဖွေတတ်သည် ထားရှိုး။ စာဖတ်သူတစ်ဦးတည်းနှင့် အလုပ်မနိုင်နှင့်နိုင်းနှင့် ထို့ကြောင့် ဌာနလက်ထောက်ထံမှ မကြာခဏ အကူးအညီယူရလေသည်။

လက်ထောက်သည် ဖျော်လတ်ပေါ့ပါးသည်။ ယဉ်ကျေးဖော်ရွေသည်။ ဘယ်စာအုပ်တွင် ဘာရှာရမည်။ ဘယ်လိုရှာရမည်ကို သိသည်။ လုပ်ငန်းသည် အမေးအဖြေတွင် ပြီးဆုံးသွားသည်မဟုတ်။ အလုပ်စခန်းလည်း ဖြစ်နေပြန်သည်။ သည်အခန်းတွင် ကျောင်းသား၊ အလုပ်သမား၊

ကုန်သည်၊ နိုင်ငံခြားသားသူတေသီတို့ပေါ်သည်။ ဆိုင်ရာစာအုပ်စာတမ်း များကို စားပွဲပေါ်ချကာ မှတ်စုစာအုပ်များတွင် ကူးယူနေကြသည်ကို မြင်နိုင်ပါသည်။

တစ်နေကုန်တစ်နေခမ်း လုပ်သူလည်းရှိမည်၊ ခဏနှင့် ထသွားသူလည်းရှိမည်။ မည်သို့ပင်ဖြစ်စေ ဤမ်းသက်တိတ်ဆိတ်စွာနှင့် ပညာကို တကုတ်ကုတ် ထုတ်ယူနေကြသည်မှာ အားကျေစရာဖြစ်ပါသည်။

ထပ်၍ပြောရညီးမည်။ သည်ငွာနတွင် ဒေသဆိုင်ရာ စာအုပ်စာတမ်း၊ မြေပုံတို့ကို သီးခြားစုဆောင်းထားပြန်ပါသည်။ ဆိုလိုသည်မှာ နေ့တင်ဟမ်မြို့မျိုးတွင် နေ့တင်ဟမ်နှင့်သက်ဆိုင်သမျှ စာအုပ်စာတမ်း အစရိုသည်တို့ကို ရနိုင်သလောက် သိမ်းဆည်းထားခြင်းဖြစ်ပါ၏။ ဒေသ၏သမိုင်း၊ ပထဝါ၊ တိရစ္ဆာန်ဖော်၊ ရက္ခာဖော်တို့ကို သိချင်သူအတွက် အခွင့်ကောင်းဖြစ်ပါသည်။

စာနယ်ဇုံးအခန်းမှာ သိသာလွယ်ပါ၏။ နိုင်ငံခြားစာစုံလင်၍ စင်တွင်အကန့်လိုက်ထည့်ထားပါသည်။ အကြောင်းအရာတစ်ခုကို အဆက်မပြတ်ဖတ်လိုပါမှ အဟောင်းအသစ် တောင်းယူကြည့်နိုင်ပါသည်။

ကျမ်းစာအုပ်တို့မှ ဗဟိုသုတကို စာနယ်ဇုံးပါ နောက်ဆုံး အချက်အလက်တို့ဖြင့် ဖြည့်စွက်ယူနိုင်ပါသည်။ ကလေးစာကြည့်တို့က်မှာ သူတို့နှင့် လျောက်ပတ်မည့် ပုံပြင်ဝါယာ၊ ဗဟိုသုတ ပကာသနီ၊ ကလေးသတင်းစာတို့ကို တစ်ခုးတည်း ရောပြုမ်းထားပေးပါ၏။

ဤမျှဖြင့် မြှေနှီးစိပ်စာကြည့်တို့က်၏ လုပ်ရှိုးလုပ်စဉ်ကို သိသာလောက်ပြီ။

စကြည့်တိုက်နှင့် ပြည်သူဆက်ဆံရေးသည် ချောမောသည်။ ထိုသို့ချောမောအောင် နှစ်ဖက်စလုံးက အားထုတ်ကြပါသည်။

စကြည့်တိုက်မှူးသည် စာဖတ်သူများ၏ ဗဟိုသုတက္ကာ ဖြည့်၏၏။ အပေါင်းအသင်းဆန္ဒသည်။ ပြည်သူတို့၏ အလေ့အထ၊ ဝါသနာ ဘာဂီကို အမြဲစိတ်ဝင်စားလျက် လိုအင်ဆန္ဒကို မဆိုင်းမတွေ ဖြည့်စွမ်းပေးသည်။

ပြည်သူတို့ကလည်း သူတို့၏တာဝန်ဝေါယာရားကို မမေ့မလျှော့ကြပါ။ စာအုပ်တွေကို ဂရတိုက်ရှိခြင်း၊ စကြည့်တိုက်အတွင်း ဌာရီခြင်းစသော စည်းမျဉ်းဥပဒေကို လိုက်နာကြပါသည်။သည်လို တစ်ဦးကိုတစ်ဦး ကျေးဇူးပြုသည့်အလေ့အထကို အခြား တိုင်းကြီး ပြည်ကြီးသားများက မချိုးမွမ်းဘဲ မနေနိုင်ပါ။

စကြည့်တိုက်သည် လုပ်ရိုးလုပ်စဉ်တွင် လမ်းဆုံးမနေဘဲ အပြင်လုပ်ငန်းများနှင့် အများအပြားဆက်သွယ်နေပြန်ပါသည်။

စကြည့်တိုက်သည် ယဉ်ကျေးမှုရေးရာတွင် ဗဟိုချက်မဖြစ် လေရာ လူငယ်များအစည်းအရုံး၊ သက်ကြီးပညာသင်တန်း၊ ပြောတ်သဘင်၊ စာသင်ကျောင်း၊ ဟောပြောပွဲစသည်တို့နှင့် ရင်းရင်းနှီးနှီး ကူးလူးဆက်ဆံနေရပါသည်။

စကြည့်တိုက်မှူးသည် ပေါ့ပေါ့တန်တန် ဘယ်ခါမှ နေလေ့မရှိ။ ပြည်သူယဉ်ကျေးမှု အဆင့်အတန်းမြင့်စေမည့် ကိစ္စဟူသမျှကို ဂရတိုက်လေ့လာရပါသည်။ စကြည့်တိုက်မှ ကမကထပြု၍ ပြောတ်လုပ်ပေးသည်။ သက်ကြီးသင်တန်းသို့ ကျောင်းသုံးစာအုပ် ငှားရမ်းသည်။ ပန်းချီပြောပွဲတို့တွင် လူများပိုမိုသဘောပေါက်စေရန် ဆိုင်ရာပန်းချီအကြောင်းစာအုပ်များကို ခင်းကျင်းပြသည်။ ဟောပြောပွဲတွင် လိုအပ်သည့် ဗဟို

တိက်စိုး

J o

သုတရှိသင့်စေရန် ဆိုင်ရာစာအုပ်စာရင်းကို အပူ၊ အနဲ့ အရင့်အလိုက်  
မှတ်စုတိဖြင့် ဖြန့်ချီသည်။ ထို့ကြောင့် ပြည်သူတို့ကလည်း သူတို့ပညာ  
ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက်ကို ယုံကြည်အားထားပေသည်။

(တာရာမဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၁၉၄၉။ )

## မြိုတိသူပြတိက် စာကြည့်တိက်

(၁)

ကျွန်ုတ်တွင် ခင်မင်ရင်းချာသော အဘိုးကြီးမိတ်ဆွေတစ်စီး ရှိခဲ့ဖူးသည်။ သူသည် အရွယ်အလိုက်ကြော်ကြီးသည်။ လေးလေးပင်ပင် စဉ်းစားသည်။ သို့ပေမယ့် ကျွန်ုတ်လို လူငယ်လူရှုယ်မျိုးနှင့်လည်း အရောတဝင်နေနိုင်သည်။ ကျွန်ုတ်လိုလူရှုယ်က ကိုယ်စိတ်သနရာ ပြောသည်ကို ခေါင်းတညိုတညိုဖြင့် နားထောင်ပြီးအဆုံး၌ ဖြည့်းဖြည့်း အေးအေးပြန်ပြောတတ်သည်။ ကျွန်ုတ် ကိုယ့်စကားနှင့်ကိုယ် ထွေးလုံး ရစ်ပတ်ဖြစ်ကာ မဆက်နိုင်တော့လျှင် သူကကူညီဖေးမပြီး ပြေအောင် ဖြေပေးလေသည်။ သည်လိုနှင့် ဆွေမျိုးအရင်းအခြားလိုဖြစ်ကာ ကျွန်ုတ်သည် သူအပေါ်၌ နေရာတကာ တိုင်ပင်အားကိုးမိလေသည်။ ကျွန်ုတ်သည် ပြိုတိသူပြတိက်စာကြည့်တိက်ကို တွေးမိတိုင်းတွေးမိတိုင်း အဖသဖွယ်ဖြစ်သော သည်အဘိုးကြီးကို သွားရှုသတိရမိလေသည်။ ဟုတ်ပေသည်။ သက်မဲ့ဝတ္ထာနှင့် သက်ရှိဝတ္ထာဟူ၍သာ ကွာသည်။ မိုးခို ထိုက်သည့်အရာ၌ကား သူတို့နှစ်ဦး အတူတူပင်ဖြစ်လေသည်။

ပြီတိသျှပြတိက်စာကြည့်တိက်နှင့် ကျွန်တော် ဆံစည်းမိပုံသည် မတော်တဆမဟုတ်ပါလေ။ ဆောင်းရာသီကျောင်းပိတ်ရက်အတွင်း တော့မှုလန်ဒန်သို့ ကျွန်တော်ရောက်လာသည်။ စာကြည့်တိက်နှင့် စောစောပိုင်းကတည်းက အကျွမ်းတဝ်ရှိထားဖို့မှာ စကားထဲထည့်ပြောဖို့ ရန်ပင်မလို။ ထို့ကြောင့် ထို့နေ့မနက်စာစားပြီးချိန်း ကျွန်တော်သည် မြှေနှင့်ဗျားဝေနေသဖြင့် ဘတ်စ်ကားများ ရှုံးမီးကိုထွန်း၍ ဟွန်းသံ ဆူဆူညံညံပေးကာ သွားလာနေကြသည့် လမ်းကျယ်ဘက်မှ စာကြည့် တိက်ရှိရာ ဂရိတ်ရပ်ဆယ်လမ်းထဲသို့ ချိုးဝင်လျှောက်လာခဲ့လေသည်။ ဘေးဝန်းကျင်ကို သတိထားကြည့်ကာ အသံများနှင့် တဖြည်းဖြည်း ဝေးဝေးလာခဲ့ရာ မြှေနှင့်တွေအကြား၌ တရေးရေးပေါ်နေသော စာကြည့် တိက်ကို မြင်လာရတော့သည်။ နိုင်က စာအုပ်ထဲတွင်ဖတ်ထားရ၍ ကြည်ညိုနေမိသည့်အထဲတွင် သည်လိုအတုအထည်နှင့်လည်း မြင်ရပြန်၊ ပတ်ဝန်းကျင်နှင့်လည်း လျှော်ကန်ပြန်သည်ဖြစ်ရာ ပို၍ကြည်ညိုစိတ် ဖွားများလာပေသည်။

သည်အကြောင်းကို စာပေအရာ၌ ဖတ်ကျွမ်းမှတ်ကျွမ်းသူများ သိထားတန်ပါသည်။ ဝင်းတောင်ဖက်မျက်နှာချင်းဆိုင်တွင် အရှေ့တိုင်း စာအုပ်ဆိုင်တွေ အစီအရို့နှင့် ရှိကြသည်။ ကျွန်တော်ရောက်ချိန်း၌ ဒေါက်တာထင်အောင်ရေး ‘မြန်မူရှိုးရာပုံပြင်များ’ စာအုပ်၊ တရုတ်စာပေ သုခမိန်အာသာဝယ်လေ၏ ဘာသာပြန် တရုတ်ကဗျာညွှန်ပေါင်းစာအုပ်၊ ပရမတ်ဆရာကြီး ရာဒါခရစ်ရှုန်ရေး ‘အီနိုယ်အသိဓမ္မကျွမ်း’ စာအုပ် များကို မှန်ပြတင်းပေါင်တွင် အပြိုင်အဆိုင်ပြထားသည်ကို မြင်ခဲ့ရသည်။ ဝင်းရှေ့ဖက်တွင် လန်ဒန်တက္ကသိုလ်၏ ခေတ်ဆန်သောအဆောက်အအုံ မားမားမြင့်မြင့်ရှိသည်။ ဝင်းအနောက်ဖက်လမ်းတွင် အက်လန်ပြည်လုံး

ဆိုင်ရာ ဗုဒ္ဓဘာသာအသင်းတွေနချုပ်ရှိသည်။ သည်မျှသာမဟုတ်သေး။ ကဗျာသမား၊ ပန်းချီသမား၊ ဘာသာရေးဂိုဏ်းသမား၊ ပညာကျော်၊ စာမွေ့သူတတွေ ကျက်စားရာ၊ ငတ်ပြတ်ရာ၊ အရက်ချိမြမြနှင့် ညွှန်က် သန်းခေါင်မရွေး ဆွေးနွေးရာ ဘလွန်စဘူရီအမည်ရှိ နာမည်ကျော် ရပ်ကွက်သည် ဤနေရာပင်ဖြစ်သည်။

သည်လို စာပေရေးရာ၊ ဘာသာရေးရာ ဝါဒသစ်၊ ဝါဒဟောင်း အလှယ်အကူးပေါသည့် ရပ်ကွက်အလယ်တွင် ြိတိသူပြုတိက်သည် ရှင်ကျက်သော အသရေကိုဆောင်ပြနေပေသည်။ ကျွန်တော်က စာကြည့်တိက် စာသင်သားမို့ လိုလိုချင်ချင် မှတ်ချက်ချသည်ဟု ယိုးချင်ပါသော် ြိတိသူပြုတိက်ကို စွဲစွဲကြည့်မိသူတိုင်း ကျွန်တွဲနည်းတူ မှတ်ချက် ပေးရလိမ့်မည်ဟု ထပ်ပြောလိုပေသည်။ ကြည့်ပါတွေ့။ စာကြည့်ခန်းမ အဝင်တွင် ဂရိန္တယ်ကျောက်သားတိုင်ရှစ်တိုင် မားမားရားနှင့် ရပ်တည် လျက်ရှိသည်။ ရပ်ကြွများကလည်း နဖူးစည်းကဆီး၍ မိုးနေပေသည်။ ဟိုရေးဂရိမှုပ်ဝမျိုးပင်။ သည်လို ရေးဂရိဟန် မှုပ်ဝအောက်သို့ ၂၀ရာစုနှစ် တွင်းသား စာဖတ်သူ လူကြီးလူငယ်များ ဦးတိုက်၍ဝင်လာနေကြပြီ။ သူတို့၏ နှိမ့်ချသောမျက်နှာထားနှင့် ရှင်ကျက်သောအဆောက်အအိုသည် အပြိုင်အဆိုင်ပေါ်နေပေသည်။ လူရှုယ်နှင့်အဘိုးအို၏ ဆက်ဆံရေးသည် ပေါ်လွှင်နေပေသည်။ ကျွန်တော်လည်း သူတို့နှင့်အတူ ဝင်လိုက်သွားလေ သည်။

(၂)

သည်လိုဖြင့် အမျိုးသားစာကြည့်တိက်ဖြစ်သော ပြတိက် စာကြည့်ခန်းမအတွင်းသို့ ပထမအကြိမ်ရောက်ရခြင်းဖြစ်ပေသည်။

(နောင်လည်း မကြာခဏရောက်ခဲ့သည်ပင်)။ သို့သော် အမျိုးသား စာကြည့်တိုက်ဆိုသည်မှာ ဘာပါလဲ။ စာကြည့်တိုက်ကို ပါလီမန်မှ နှစ်စဉ်အသုံးစရိတ်ပေးသည်။ အင်္ဂလိပ်သာသနာပိုင်၊ တရားရေးရာ ဝန်ကြီး၊ (ဥပဒေပြု) အောက်လွှာတ်တော်ဥက္ကဋ္ဌ၊ ထိုသုံးဦးတို့က ဦးစီ အုပ်ထိန်းသည်။ မူပိုင်ဥပဒေအရ ပြည်တွင်း၌ထုတ်ဝေသမျှစာအုပ်များ၊ သတင်းစာများ တစ်အုပ်စီ၊ တစ်စောင်စီ ပို့ရသည်။ ဤသည် မြာနီ စီပယ်စာကြည့်တိုက်တို့နှင့် ကဲ့ပြားချက်ဖြစ်သည်။ ထင်ရှားအောင် စာကြည့်တိုက်လမ်းညွှန်စာအုပ်မှ ကောက်နှုတ်၍ပြပါအံ့။

‘ဤစာကြည့်ခန်းမသည် စာပေအလုပ်ရုံသာဖြစ်သည်။’ စိတ် ဖျော်ဖြေရေးအတွက်လည်းကောင်း၊ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လည်းကောင်း၊ အခြားစာကြည့်တိုက်များတွင်ရနိုင်မည့် ခေတ်ပေါ်စာအုပ် များကို နှီးနှောရေးအတွက်လည်းကောင်း အသုံးပြုရန်မရည်၍ယယ်။ မူရင်းကျမ်းကန်ကို နှီးနှောလိုသူများ၊ အခြားစာကြည့်တိုက်များ၌ မရနိုင် သောစာအုပ်များကို သုတေသနပြုလိုသူများသာလျှင် ဤစာကြည့်ခန်းမ ကို သုံးခွင့်တောင်းရာသည်’

ဗြိတိသူပြတိုက်စာကြည့်တိုက်၏ အလုပ်သည် ယခုခေတ်၊ နောင်းခေတ်လူများ အကိုးအကားပြနိုင်စေရန် ရသမျှစာပေကျမ်းကန်တို့ကို အပျောက်အဆုံးမရှိ၊ စုဆောင်းထိန်းသိမ်းထားပေးရန်သာ ဖြစ်ပေသည်။ ထို့ကြောင့် ဝတ္ထုစာအုပ်တစ်အုပ်၏ ထုတ်သက်သည် ၅၇၉၆အတွင်းရှိသည် ဆိုအံ့။ ထိုစာအုပ်ကို စာဖတ်သူအား သုံးခွင့်ပေးရှိုးမရှိပေါ်။ စာဖတ်သူက ငှားရမ်းဖတ်ရှုလိုလျှင် အခြားစာကြည့်တိုက်များမှ ငှားရမ်းဖတ်ရှုရသည် ချည်းဖြစ်သည်။ သည်လိုစည်းမျဉ်း ကြပ်ကြပ်တည်းတည်းထားရသည်မှာ အခြားအကြောင်းလည်း ရှိပေသေးသည်။ စာကြည့်ခန်းမကို မူလက

လူ င့်မေးပြရန် ကြံရယ်ခဲ့သော်လည်း ယခုအခါး လူ ဂုဏ်ကျော် အသုံးပြန်ကြဟု သိရပါသည်။

အမျိုးသားစာကြည့်တိက်မို့ စာအုပ်၊ ပေစာ အစုံလင်ဆုံးရှိ သည်ဟု ပြောရလိမ့်မည်။ ပြော၍လည်း အဆန်းမဟုတ်ပေ။ စာကြည့် ခန်းမကို ရှားပါးအဖိုးတန်သည့် စာအုပ်များထားသော မြောက်ဘက် စာကြည့်တိက်၊ မြေပုံ၊ လက်ရေးစာ၊ ပေစာထားသောစာကြည့်တိက်၊ အရှေ့တိုင်းကျမ်းဂန်များထားသော အရှေ့တိုင်းစာကြည့်တိက်၊ ဘုရင့် စာကြည့်တိက်ဟူ၍ စာကြည့်တိက်ထံများက ရုတ္တားသည်။ စုစုပေါင်း ပုံနှိပ်စာဦးရေ လေးသန်း၊ လက်ရေးစာဦးရေ တစ်သိန်းငါးသောင်း နှင့်နှင့်ရှိသည်။ စာအုပ်စင်ချင်း စဉ်ယူသော ၃၇မိုင် ရည်လျားသည်ဟူ၏။

(၃)

ကျွန်တော်လည်း စာကြည့်ခန်းမအတွင်းသို့ ခပ်ငြေးငြေး၊ ခပ်ရှုံးရှုံး ကြည့်နေမိလေသည်။ သည်အခန်းအကြောင်းကို ရေးခဲ့၊ ဖွဲ့စွဲခဲ့သော စာအုပ်စာတမ်းပေါင်းလည်း များလှပါပြီ။ တချို့တစ်ဝက်ကိုလည်း ကြိုတင်၍ ကျွန်တော် ဖတ်ဖူးခဲ့ရပြီ။ သို့ပေမယ့် ယခုလို ကိုယ်တိုင် ကိုယ်ကျ မြင်ရပြန်သောအခါ ဟိုရှေးအတိတ်နှင့် ခုမျက်များကိုလည်းဆက် တို့ တစ်ခုစီ၊ တစ်ခုစီ ပေါ်လာပေသည်။ ကျွန်တော့ရင်တွင်း၌ လှပ်ရှား လာလေသည်။ စာပေရေးရာ၊ စီးပွားရေးရာ၊ နိုင်ငံရေးရာ၊ ယဉ်ကျေးမှု ရေးရာ အပြောင်းအလဲတွေကို သည်ခန်းမကပင် အထောက်အပံ့ပေးခဲ့ သည် မဟုတ်ပါလော့။ လူတို့ပါးစပ်ဖျားတွင်သီးနှံသော လူကျော်လူမော် တို့သည် ငယ်ရှုယ်စဉ်က မိမိတို့ကြော်မှာကို သည်ခန်းမကပင် ပျိုးခဲ့ကြသည် မဟုတ်ပါလော့။

စက်စိုင်းသဏ္ဌာန်ခန်းမကြီး၏ အလယ်ကောင်တွင် အခန်းမျှူးသည် အလုပ်လုပ်ရ၏။ တစ်ချက်တစ်ချက် စာဖတ်သူများဘက်သို့ လုမ်းကြည့်သည်။ သည်အလုပ်ငွာနမှုနေ၍ ထိုင်ခုံတန်းလျားတို့သည် စက်ဘီးဘီးထောက်များလို ဘေးသို့ဖြာတွက်နေလေသည်။ စာဖတ်သူတွေ လည်း ကိုယ့်နေရာ၊ ကိုယ့်မိုးရောင်အောက်တွင် စာကူးယူနေကြသည်။ အခန်းမျှူး၏လက်ထောက်တို့သည် ခုံတန်းတွေအကြား၌ ကူးလူးသွားလာ နေကြသည်။ အထက်နံရုပ်တိလည်ရှိ ပြတင်းပေါက်များမှဝင်လာသော အလင်းရောင်မြန်မြန်တွင် စာအုပ်တွေ အတန်းလိုက်၊ အတန်းလိုက် ထင် နေသည်။ အင်း... ကျွန်တော်မြင်သလို ဆရာကြီးကား(လ)မတ်လည်း မြင်ခဲ့ပေမှာပဲ။ သည် စာအုပ် တောင်ပုံရာပုံတွေအကြား မှတ်ဆိတ်မွေး၊ ပါးသိုင်းမွေးဟားအားဖြင့် တစ်နေကုန်တစ်နေခန်း သူ စာဖတ်နေခဲ့ပေမှာပဲ။ ကျွန်တော်လည်း တောင်တွေးမြောက်တွေးနှင့် ဆွန်ယက်ဆင်၊ ဘားနှစ် ရှားဟူသောအမည်များကိုပါ ဆက်လက်ရေ့တွက်နေမိပေသည်။ ဆွန် ယက်ဆင်သည် အရှေ့တော်လှန်ရေးအတွက် အနောက်တွင် အားပြုခဲ့လေ သည်။ သက်ဦးဆံပိုင်တရာတ်အစိုးရ၏ ၀ရမ်းစာကိုတိမ်းရှာ့င်း သည်ခန်းမမှုနေ၍ အားစုခဲ့လေသည်။ ရှားတစ်ယောက်ရော၊ ရှားသည် ဒဗ္ဗာလင်တော်မြို့မှ လန်ဒန်သို့တက်လာပြီး လူငယ်ပိုပီ လေလုံးကြီးနဲ့ ‘ကျွုပ် လန်ဒန်မှာ အထူးခြားဆုံးလူဗျာ’ဟု ကြွေးကြော်လေသည်။ အပြော သန်သူသည် ကိုယ်ရေးကြံက သက်လုံကောင်းရပေမည်။ ထိုကြောင့် သူသည် စာကြည့်တို့က်ခန်းမတွင် ကား(လ)မတ်၏ ‘အရင်းကျမ်း’ကို လက်ခဲ့တွင်ထား၊ ပြောတ်ဆရာ ဒီပေဆင်၏ ပြောတ်များကို လက်ယာ တွင်ထား၍ အလုပ်လုပ်ခဲ့သည်ဆို၏။

ကျွန်တော်လည်း မိဘသဖွယ်ဖြစ်သော စာကြည့်တိက်ခန်းမကို  
ကြည့်ရင်း ဆက်ချွဲတဖြည်းဖြည်းစဉ်စားနေမိပေသည်။ တစ်ခါကပြတိက်  
ညွှန်ကြားရေးဝန်ဖြစ်ခဲ့သော ပန်နစ်မီ၏ကျေးဇူးကား ကြီးလေစွာ။ သူသည်  
ကတိ အိတာလုံသား ဖြစ်လေသည်။ သူသည် စာကြည့်တိက်ခန်းမကို  
သည်အဖြစ်မျိုးရောက်အောင်၊ တစ်ကမ္မာလုံးက ကိုင်းရှိုင်းရှိသေအောင်  
စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပေသည်။ ခန်းမကို သည်ပုံပေါ်အောင် တွေးကြ  
ခဲ့ပေသည်။ အစိုးရတံ့မှ နှစ်စဉ်အသုံးစရိတ်တိုးအောင် တပင်တပန်း  
နှီးဆော်ခဲ့သည်။ ထုတ်ဝေသူများထံမှ စာအုပ်မှုနှင့်မှန်ရအောင် ဥပဒေ  
ပြင်းပြင်းထန်ထန်သုံးခဲ့သည်။ ထိုကြောင့် ယခုအခါတွင် ခန်းမနှင့်တကွ  
စာကြည့်တိက်ငယ်တို့သည် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဖြစ်နေလေပြီ။  
ကျွန်တော်ပင် စာကြည့်တိက်ငယ်တစ်ခုဖြစ်သော အရှေ့တိုင်းခန်းရှိ မြန်မာ  
ကျမ်းစာတွေကို လွယ်လွယ်ကူကူသုံးနှင့်ခွင့် ရရေးလေပြီ။ ကျွန်တော်  
အသာင်းငမ်းဖြစ်နေသော ၁၈၇၀ ခု၊ ရန်ကုန်ထုတ် သံတော်ဆင့်  
သတင်းစာနှင့် ‘ဝရမ်းပြေးဘဝမို့၊ လမ်းလေးခွဲသို့ပင် မထွက်ခံရှာသော  
ကုလားဗျာတိဝန့်နှင့် ဗျာတွောတ်စာအုပ်’တို့ကို ရနိုင်လေပြီ။ ဤသို့လျှင်  
စာအုပ်တွေလျှောက်ကြည့်ရင်း၊ တွေးရင်း၊ အံ့ဩရင်း အချိန်တစ်စတစ်စ  
ကုန်လာလေသည်။

(၄)

စာအုပ်တွေလျှောက်ကြည့်ရင်း၊ အံ့ဩရင်း အချိန်ကုန်လာလေ  
တော့သည်။ ၅ နာရီလည်းထိုးပြီ။ စာဖတ်သူ ခါးကိုင်းကိုင်းနှင့် အဖိုးကြီး  
တွေ၊ ကျွန်တော်လို့ ကျောင်းသားအရွယ်တွေ၊ မျက်မှုနှင့်ထူထူနှင့် မိန်းမ  
တွေလည်း မှတ်စုများပိုက်ချု ထကုန်ကြပြီ။ ကျွန်တော်လည်း ဂေါ်ကို

ရေးခဲ့သည့် ‘ပြီတိသျှပြတိက်သည် အက်လန်၏ အဖိုးမဖြတ်နိုင်သော ကျောက်မျက်ရတနာပေ’ ဆိုသောစာတန်းကို တဖွဖူမြည်တမ်းလျက် ထွက်ခဲ့တော့၏။

(မူရင်း - ငွေတာရီမဂ္ဂဇင်း၊ ဇူလိုင်လ၊ ၁၉၅၁)

(တိက်စိုးစာတိနှင့်နှင့်၊ ၁၉၇၅)

## ကွန်ဂရက်စာကြည့်တိုက်

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ရှိ ကွန်ဂရက်လွှတ်တော် အနီးတွင် ကွန်ဂရက်စာကြည့်တိုက်အဆောက်အအုံ တည်ရှိလေသည်။ ထိုစာကြည့်တိုက်သည် ကွန်ဂရက်လွှတ်တော်ဆိုင်ရာ စာကြည့်တိုက် လည်းဖြစ်၊ အမျိုးသားစာကြည့်တိုက်လည်း ဖြစ်လေသည်။

ရှင်းပါအံ့။ ထိုစာကြည့်တိုက်ကို ၁၈၀၀ပြည့်နှစ်တွင် တည် ထောင်ခဲ့စဉ်က ကွန်ဂရက်လွှတ်တော်က အသုံးပြုရန်ဟူ၍ အက်ဥပဒေ၌ ပြဋ္ဌာန်းခဲ့လေသည်။ ထိုနောက်ကား ထိုစာကြည့်တိုက်တွင် စာစု၊ စာပြု၊ စာဖြန့်လုပ်ငန်းတာဝန်များ ကျယ်ပြန့်လာကာ ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနည်းတူ ပြည်သူများလည်း သုတေသန ပြနိုင်ခွင့်ရှိသော၊ ပြည်သူများလည်း သုတေသနပြုလာကြသော အမျိုးသားစာကြည့်တိုက်အဖြစ်သို့ ပြောင်းလဲခဲ့လေသည်။

ထိုစာကြည့်တိုက်ကို မိုးခိုအားထား၍ သုတေသနပြုမည်ဆိုလျှင် လည်း တကယ်အားထားလောက်စရာပါပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပိုင်ပစ္စည်းဦးရေ ၄၈,၀၀၀,၀၀၀ (လေဆယ့်ရှစ်သိန်း) ရှိသည့်အနက်

၁၅,၀၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်း) တည်းဟူသော စာအုပ်စာတမ်း ဦးရေနှင့် ကမ္မာပေါ်တွင် အကြီးကျယ်ဆုံး စာကြည့်တိုက်ဖြစ်နေသော ကြောင့်တည်း။

လူတစ်ဦးတစ်ယောက်သည် ထိစာကြည့်တိုက်ကို စိတ်ဝင်စား၍ လာရောက်လေ့လာကြည့်မည်ဆိုပါစိုး။ သီချင်းကြီး သီဆိုတီးမှုတဲ့ လည်း မှန်မှန်ကြံတွေရမည်။ ပညာရပ်ဆိုင်ရာဟောပြောပွဲလည်း မှန်မှန် နားထောင်ရမည်။ စာအုပ်စာတမ်းများအထဲတွင်လည်း အံ့ဩစရာတွေ တွေ့ရှုံးမည်။ အောက်ပါသာကေများကိုကြည့်ပါလေ။

၁၄၅၀ပြည့်နှစ်တွင် ဂျာမန်အမျိုးသား ရူတင်းဗတ်သည် ပုံနှိပ် စက်ကို စတင်တိတွင်ခဲ့လေသည်။ ထိုသူပုံနှိပ်ခဲ့သော သမ္မာကျမ်းစာ သည်လည်း ရူတင်းဗတ်သမ္မာကျမ်းစာဟူ၍ အမည်ကျော်ခဲ့လေသည်။ ထိုကျမ်းကို ယခုခေတ်တွင် ရှာတွေ့ရန် မလွယ်တော့ချေ။ ရှာတွေ့ပြန် ပါလည်း အကောင်းအတိုင်းတွေ့ရခဲ့သည်။ သို့ရာတွင် ကွန်းရက် စာကြည့်တိုက်က မပျက်မစီး အသစ်ကျပ်ချုတ်နီးပါးကောင်းနေသော ရူတင်းဗတ်သမ္မာကျမ်းစာတစ်ခုကို မရရအောင် ဝယ်ယူထား၍ ထိုစာမှု ကို စာကြည့်တိုက်တွင် တွေ့နိုင်ပါလေသည်။

၁၇၇၆တွင် အမေရိုကန်လူမျိုးများသည် အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်၍ လွတ်လပ်ရေးကြညာစာတမ်းကို ထုတ်ပြန်ခဲ့လေ သည်။ ထိုကြညာစာတမ်းကိုရေးသူမှာ ထိုစဉ်က လွတ်တော်ကိုယ်စားလှယ် (နောင်အခါ တတိယမြောက် အမေရိုကန်ပြည်ထောင်စုသမ္မတ) ဖြစ်သော သောမတ်ဂျက်ဖာဆန် ဖြစ်လေသည်။ ထိုပုဂ္ဂိုလ်ရေးခဲ့သော လွတ်လပ်ရေးကြညာစာတမ်းကို စာကြည့်တိုက်တွင် တွေ့နိုင်ပြန်ပါလေ သည်။

(၁၈၆၁)ခုနှစ်တိုက်တွင် အမေရိကန်ပြည်ထောင်စု၏ ကဗ္ဗာလီ ကျွန်များကို ကျွန်အဖြစ်မှလွှာတ်လပ်ခွင့်ပေးသင့်၊ မပေးသင့် ပြဿနာ အကြီးအကျယ် ဖြစ်လေသည်။ ထိုအခါ လွှာတ်လပ်ခွင့်မပေးလိုသော တောင်ပိုင်းသားအများသည် ပြည်ထောင်စုမှုခွဲထွက်သဖြင့် ပြည်တွင်း စစ် ဖြစ်လေသည်။ ပြည်တွင်းစစ်တွင် ဂက်တစ်စာတ်တိုက်ပွဲသည် အရေးကြီး၏။ ထိုအခါ ဂက်တစ်စာတ်စစ်မေပြင်၌ ကျဆုံးခဲ့သူများ၊ ပါဝင်ခဲ့သူများကို မြုပ်နှံရှုက်ပြုပွဲသို့ သမ္မတကြီးလင်ကွန်း ကိုယ်တိုင် တက်ရောက်၍ မိန့်ခွန်းစကားပြောလေသည်။ ထိုမိန့်ခွန်းသည် တိုတောင်း သော်လည်း စကားအသုံးအနှစ်းလည်း ပြောင်၏။ အနက်အဓိပ္ပာယ်က လည်း ကောင်း၏။

ထိုမိန့်ခွန်းကား အမေရိကန်လူမျိုးများ တစ်သက်လုံးမမေ့နိုင်သော မိန့်ခွန်းပေတည်း။ ထိုမိန့်ခွန်းနှင့်စပ်လျဉ်း၍ လူပြောသူပြော၊ ပါးစပ် ရာဇ်ဝင် တစ်ခုရှိလေသည်။ ပါးစပ်ရာဇ်ဝင်မှာ အခြားမဟုတ်၊ စစ်မေပြင် သို့ သမ္မတကြီးလင်ကွန်းအသွား လမ်းခရီး၌ ထိုမိန့်ခွန်းအကြမ်းကို စာအိတ်ကျောပေါ်တွင် ဇေနညာက်ဖြင့် အမြန်ရေးသားစီကုံးနိုင်ခဲ့ပေသည် ဟူ၏။ အမှန်ကား ဤသို့မဟုတ်။ မဟုတ်ပုံကို ကွန်ဂရက်စာကြည့်တိုက် တွင် မြင်နိုင်ပါလေသည်။ ထိုစဉ်က အီမ်ဖြူတော်(သမ္မတအီမ်တော်) တံ့ဆိပ်ရိုက်နိုပ်ထားသောစက္ကာပေါ်ရှိ မိန့်ခွန်းမှုကြမ်းနေရာအနှစ်အပြားတွင် သမ္မတကြီးလက်ရေးဖြင့် ဖျက်ရာ ပြင်ရာများကို တွေ့ရလိမ့်မည်ဖြစ်သည်။ (စကားချပ်ပါအံ့၊ ထိုမိန့်ခွန်းကို ဂျာမန်၊ ပြင်သစ်၊ အီတလီ၊ တရာတ်၊ မြန်မာစသည်ဖြင့် ဘာသာ ဂြိုဟာသာ ပြန်ဆိုထားသည်ကို ကွန်ဂရက် စာကြည့်တိုက်မှ ဗက်စလာဆိုသူပုဂ္ဂိုလ်ကတည်းဖြတ်ပြီး စာအုပ်အဖြစ် ထုတ်ဝေထားလေသည်။)

အထက်တွင်ဆိုခဲ့သည့်အတိုင်း ကွန်ဂရက်စာကြည့်တိုက်သည် စာအုပ်စာတမ်း စသည်ဖြင့် ကြွယ်ဝပေသည်။ ကြွယ်ဝလာပုံ ကြွယ်ဝလာနည်းကား ဤသို့ဖြစ်လေသည်။ ထိုစာကြည့်တိုက်သည် ၁၈၇၀ ပြည့်နှစ်ကတည်းက မူပိုင်လက်ခံစာကြည့်တိုက်ဖြစ်လာ၏။ အခါဗျာယ်မှာ အမေရိကန်နိုင်ငံ၌ အစိုးရနှင့်ပုဂ္ဂလိုကတို့ကထုတ်ဝေသော စာအုပ်စာတမ်း မှန်သမျှကို မူပိုင်ဥပဒေအရ အနည်းဆုံးတစ်အုပ်ကျ လက်ခံသိမ်းဆည်း ရသည်ဟု ဆိုလိုရင်းဖြစ်လေသည်။ တဖန် နောင်နှစ်၊ နောင်နှစ်များတွင် ကမ္မားအရပ်ရပ်ရှိ စာကြည့်တိုက်များနှင့် ပညာရပ်အဖွဲ့အစည်းစုစုပေါင်း ၂၇၀၀၀နှင့် စာအုပ်လဲလှယ်သော အစီအစဉ်လုပ်ကာ စာစုဆောင်း၏။ ရှိကုန်ရှိ တဗ္ဗသို့လ်များဗဟိုစာကြည့်တိုက်သည်လည်း အစီအစဉ် စာရင်းဝင် စာကြည့်တိုက်တစ်ခုဖြစ်လေသည်။ စာအုပ်ထုတ်ဝေမှု အသိရ နည်းသောနိုင်ငံများသို့ ကွန်ဂရက်စာကြည့်တိုက်က လူလွှတ်၍၊ စာအုပ်ရှာ စွေ၍ လိုရာစာဖြည့်တင်းလေသည်။ တဖန် လန်ဒန်၊ အော်စလို့၊ ပါရို့ ဗိုလ်နာ၊ နယူးဒေသို့စသောနေရာများတွင် ရုံးခွဲများဖွင့်ကာ ထိုဒေသ တိုက်ထုတ် လိုရာစာအုပ်များကို မြန်မြန်ဝယ်ယူ ကက်တလောက်တင် နိုင်အောင် စီမံလေသည်။ နောက်ဆုံးဆိုရလျှင်ကား စာကြည့်တိုက်သို့ လျှော့အိန်းသည့်စာအုပ်စာတမ်းများကို ကျေးဇူးတင်စွာ လက်ခံတိုက်ပိုင် သွင်းလေသည်။ ဤသို့လျှင် မူပိုင်လက်ခံရာမှာ၊ စာအုပ်လဲလှယ်ရာမှာ၊ ဝယ်ယူရာမှာ၊ လျှော့အိန်းရာမှာ စုဆောင်းမိသမျှ စာအုပ်စာတမ်း စသည့် ဦးရေသည် တစ်နှစ်လျှင် (၁၉၇၈ ခုနှစ် စာရင်းအရ) တစ်သန်းခန့်တိုး၏။ စာကြည့်တိုက်၏လုပ်ငန်းပမာဏကို အောက်တွင်ကြည့်ပါလေ။

-အခိုင်ပြည့်ဝန်ထမ်း ၃၇၄၀ ရှိသည်။

- ဘာသာစကား ၁၈၃မျိုးဖြင့် စာအုပ်များရှိခဲ့ ၀န်ထမ်းများ သည် (မြန်မာဘာသာစကားအပါအဝင်) ထိုဘာသာစကား များကို တတ်ကျမ်းသည်။
- ပုံနှိပ်စာအုပ်စာတမ်းစုစုပေါင်း ၁၅,၀၀၀,၀၀၀ ရှိသည်။
- လက်ရေးစာအုပ်စုစုပေါင်း ၂၉,၀၀၀,၀၀၀ရှိသည်။
- ဓာတ်ပုံနှိပ်စာတစ်နှင့်ဆလိုက်စုစုပေါင်း ၃,၀၀၀,၀၀၀ ရှိသည်။
- စာအုပ်စင်စုစုပေါင်း အလျား၂၇၀မိုင်ရှိသည်။
- ထိုစာအုပ်စာတမ်း၊ ဓာတ်ပုံဖလင်စသည်တို့ကို စာကြည့်တိုက်ရှိ အထွေထွေစာဖတ်ခန်းနှင့် အထူးစာဖတ်ခန်း ၂၁ ခန်းတို့တွင် တစ်ချိန်လျှင် လူ ၅၀၀ကော် သုတေသနပြန်စေရန် စီမံထားလေသည်။ ဤတွင် ကွန်ဂရက်စာကြည့်တိုက်သည် သုတေသနပြုရေး လွယ်ကူရလေအောင်၊ အခြား စာကြည့်တိုက်များအဖို့လည်း အထောက်အကူဖြစ်လေအောင် အမျိုးသားဗဟိုက်တလောက်ကို အမေရိကန်နိုင်ငံရှိ စာကြည့်တိုက် ပေါင်း ၂၅၀၀တို့၏အကူအညီဖြင့် ပြုစု၏။ ကွန်ဂရက်စာကြည့်တိုက် ကိုယ်၌က တိုက်ပိုင်စာအုပ်၌ရေမှ စာအုပ်က်တလောက်ကတ်ပြား များကိုလည်းကောင်း၊ ပညာရပ်သီးခြား ကက်တလောက်စာအုပ်များကို လည်းကောင်း ရိုက်နိုင်ထုတ်ဝေ၏။ ထိုပြင် ကိုယ်ပိုင်စာအုပ်စာတမ်း ဓာတ်ပုံဖလင်တို့မှ သုတေသီများ မူအတိုင်းကူးယူလိုပါက တန်ဖိုးနည်းနည်းဖြင့် ကော်ပိုကူးယူပေ၏။ ဤသည်မှာ သုတေသီရှိးရှိးအတွက် စီမံပေးချက်ဖြစ်လေသည်။ ပျက်မမြင်သုတေသီများအတွက် မူမျက်မမြင်များအတွက် ဗရေးသက်တမျိုးဖြင့် ပြုပြင်ထားသော စာအုပ် မျိုးကို လျာထားစီမံပေးလေသည် ဖြစ်၏။

ကွန်ဂရက်စာကြည့်တိက်သည် မိမိ၏ပရဂုဏ်သို့ လာရောက် နိုင်သူအဖို့သာ သုတေသနပြုခွင့်ပေးသည် မဟုတ်သေး။ ရပ်ဝေးနေ သုတေသီများအတွက်လည်း အခွင့်အရေးမဆုံးရှုံးစေရအောင် စီမံပေးပို့ လေသည်။ လူတစ်ဦးတစ်ယောက်သည် အမေရိကန်နိုင်ငံတွင်းက မြို့တစ်မြို့၌ နေသည်ဆိုအံ့။ ထိုသူသည် ထိုမြို့ရှိ ကောလိပ်ကျောင်း စာကြည့်တိက်၌သော်လည်းကောင်း၊ ပြည်သူ့စာကြည့်တိက်၌သော် လည်းကောင်း လိုရာစာအုပ်စာတမ်းကို ရှာဖွေကောင်းရှာဖွေလိမ့်မည်။ အကယ်၍ သူလိုသောစာအုပ်စာတမ်းသည် ထိုစာကြည့်တိက်၌မရှိခဲ့သော သူ့အဖို့ အကိုးမယုတ်စေရ။ ထိုစာကြည့်တိက်သည် ကွန်ဂရက်စာကြည့် တိက်သို့ အကြောင်းကြားရသည်။ ကွန်ဂရက်စာကြည့်တိက်ကလည်း အထူးအစီအစဉ်ဖြင့် အဆိုပါစာကြည့်တိက်သို့ လိုရာပို့ပေးမည် ဖြစ်လေ သည်။

ကွန်ဂရက်စာကြည့်တိက်နှင့်စပ်၍ နောက်ဆုံးဖြည့်စရာရှိသည် ကား ထိုစာကြည့်တိက်ကို ဦးဖြူ။ ဦးမဲမရွေး၊ လူတန်းစားမရွေး၊ သုတေသီ မှန်က ညီတူညီမျှ သုံးစွဲနိုင်ခွင့်ရှိသည်ဆိုသောအချက်ပင် ဖြစ်လေသည်။ တစ်နွေးသော် မထင်မရားလူရှုယ်တစ်ဦးသည် စာကြည့်တိက်သို့လာ၍ သမွဗ္ဗလင်ကွန်းနှင့်ဆိုင်ရာ စာအုပ်စာတမ်း၊ မှတ်တမ်းမှတ်ရာများကို လေ့လာလိုသည် ဆိုလေသည်။ ဤတွင် အရေးကြီးသောမှတ်တမ်း မှတ်ရာအချို့ကို အိမ်ဖြူတော်က ငှားရမ်းထားသည်ဆိုသဖြင့် စိတ်ပျက် သလိုလို ရှိလေသည်။ သို့ရာတွင် စာကြည့်တိက်သည် ခဏချက်ချင်းပင် အိမ်ဖြူတော်သို့ တယ်လီဖုန်းဆက်၍ စာအုပ်စာတမ်းပြန်ပို့ရန် အချို့ တန်ပြီဖြစ်ကြောင်း၊ ထိုစာအုပ်စာတမ်းကို နောက်လူတစ်ယောက်က အလိုဂျိနေကြောင်း အကြောင်းကြားလေသည်။ စာအုပ်စာတမ်းများလည်း

ပြန်ရောက်လာ၏။ ထိုမထင်မရှားလူရှယ်မှာ အခြားမဟုတ်၊ ယခုခေတ်  
ကာလတွင် သမ္မတိုးလင်ကွန်းကြောင်းခြင်းရာမှန်သမျှ၌ ပါရရှိဖြစ်လာသူ၊  
ကွန်ဂရက်စာကြည့်တိုက်၏ ရည်ညွှန်းဌာနမှာ။ ဖြစ်လာသူ ရှိုင်းပက်စလာ  
ခေါ် ပုဂ္ဂိုလ်ကြီးပါတည်း။

(ပညာတန်ဆောင်၊ နိုဝင်ဘာလ၊ ၁၉၈၂။)



## ကမ္မာစာကြည့်တိုက်များ

မည်သည့်တိုးတက်သောနိုင်ငံတွင်မဆို စာကြည့်တိုက် အနည်း  
အများ ရှိစမြဲဖြစ်သည်။ ထိုစာကြည့်တိုက်များသည်လည်း လုပ်ငန်းတာဝန်  
ကိုလိုက်၍လည်းကောင်း၊ အသုံးပြုသော လူအတန်းအစားကိုလိုက်၍  
လည်းကောင်း အမျိုးအစားကွဲပြားလေသည်။ ထို့ကြောင့် အမျိုးသား  
စာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်၊ ပြည်သူ့  
စာကြည့်တိုက်ဟူ၍ ရှိကြသည်။

အမျိုးသားစာကြည့်တိုက်သည် နိုင်ငံတစ်နိုင်ငံတွင် အကြီး  
အချုပ် စာကြည့်တိုက်ဖြစ်လေသည်။ ယေဘုယျအားဖြင့် နိုင်ငံကိုယ်စား  
ပြုသော နိုင်ငံ၏ တစ်ခုတည်းသောစာကြည့်တိုက်ဟု ဆိုရသည်။  
သို့သော် နိုင်ငံ၏ထူးခြားသောသမိုင်းကြောင်းကိုလိုက်၍ အချို့နိုင်ငံများ  
တွင် တစ်ခုစီ၊ အချို့နိုင်ငံများတွင် နှစ်ခု၊ သုံးခုစီ ရှိတတ်၏။ တစ်နည်း  
ဆိုရသော် စာကြည့်တိုက်အစဉ်အလာရှိခဲ့သော နိုင်ငံမျိုးတွင် အမျိုးသား  
စာကြည့်တိုက်တစ်ခုထက်ပိုတတ်၍ ခေတ်သစ်ထူးထောင်စဖြစ်သော  
နိုင်ငံမျိုးတွင် တစ်ခုတည်းသာ ရှိတတ်သည်။ ပမာအားဖြင့် ပြီတိန်နိုင်ငံ

(Great Britain)တွင် ပြီတိသုပ္ပါတီက်စာကြည့်တိုက် (British Museum Library)၊ စကော့တလန်ပြည် အမျိုးသားစာကြည့်တိုက် (National Library of Scotland)၊ ဝေလပြည် အမျိုးသားစာကြည့်တိုက် (National Library of Wales)ဟူ၍ သုံးခုရှိ၍ အနိုယနိုင်ငံတွင် အမျိုးသားစာကြည့်တိုက် တစ်ခုတည်းရှိသည်ကိုထောက်လေ။

**အမျိုးသားစာကြည့်တိုက်** ၏ ထူးခြားသောလက္ခဏာမှာ...

(က) ထိုစာကြည့်တိုက်တွင် နိုင်ငံတွင်းထုတ် စာအုပ်စာတမ်း များ အစုံအလင်ဆုံးဖြစ်ခြင်း၊

(ခ) နိုင်ငံလုံးဆိုင်ရာစာကြည့်တိုက်စနစ်တွင် ဦးစီးဦးဆောင်ဖြစ်ခြင်း၊

(ဂ) ပညာရှာဖွေရေးနှင့်စပ်၍ ပြည်သူလူထုတစ်ရပ်လုံး၏ မိုးလဲလျောင်းရာဖြစ်ခြင်းပေတည်း။

ချွဲဦးအံး၊ ထိုစာကြည့်တိုက်တွင် နိုင်ငံအတွင်း၌ ပြုစုသမျှသော ထုတ်ဝေသမျှသော ပေ၊ ပုရပိုက်စသည့်လက်ရေးစာ အကုန်အစင်း၊ ကျမ်း၊ စာရွက်စာတမ်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အစိုးရအက်ဥပဒေ၊ အမိန့်ပြန်တမ်း၊ မြေပုံ၊ ဂိတ်သက်တစာချုပ်၊ ရုပ်ပုံ (Prints) စသော ပုံနှိပ်စာအကုန်အစင်း ရှိရှေ့လေသည်။ ဥပဒေဘောင် ဝင်သည် မဝင်သည်၊ စာအမျိုးအစား ညုံးသည် မညုံးသည်ကို အလေးပြုခြင်းမရှိ။ အမျိုးသားစာကြည့်တိုက်သည် ယေဘုယျအားဖြင့် အကွဲရာကိုမြှို့၍ သုတေသနပြရာဌာန ဖြစ်သည်နှင့်အညီ ထိနိုင်ငံ၏ စာများသမျှကိုကား ထိန်းသိမ်းထားရမြဲဖြစ်သည်။

(မှတ်ချက် - ဥပဒေဘောင်မဝင်ဟူသောပုဒ်နှင့်စပ်၍ နားလည်ထားရန်မှာ အစိုးရက အများပြည်သူဖော်ခြင်းမှ ပိတ်ပင်ထားသော်လည်း

အမျိုးသားစာကြည့်တိုက်တွင် ထိန်းသိမ်းထားရန် သဘောတူပြီးဖြစ်သော စာမျိုးဖြစ်သည်။ ဥပဒေဘောင်မဝင်လျှင် စာဖတ်သူ၏ ရည်ရွယ်ချက်၊ စာဖတ်သူ၏ ပညာအဆင့်အတန်းကိုလိုက်၍ ခွင့်ပြခြင်း၊ မပြခြင်းဟု၍ သာ ကွာလေသည်။ ပမာအားဖြင့် အစိုးရကပါတ်ပင်ထားသော လိုင် စာအုပ်တစ်အုပ်ကို သာမန်အရပ်သားအား သုံးခွင့်မပေးသော်လည်း မနှသာ ဖောပါမောက္ခ သုံးမဟုတ် သုတေသနကိုကား သုံးခွင့်ပေးသည့်သဘော ပင် ဖြစ်လေသည်။ ထို့ကြောင့် နိုင်ငံတွင်း၌ ထုတ်ဝေသမျှ စာအုပ် စာတမ်း၊ စာနယ်ဇုံးမှန်သမျှကို ထုတ်ဝေတိုင်း၊ ထုတ်ဝေတိုင်း မူပိုင် ဥပဒေအရ နိုင်ငံ၏အခြေအနေကိုလိုက်၍ တစ်အုပ်မှ လေးအုပ်အထိ အမျိုးသားစာကြည့်တိုက်သို့ ပို့ရမြဲဖြစ်သည်။)

ဤသို့ အမျိုးသားစာကြည့်တိုက်တွင် နိုင်ငံတွင်းထုတ်စာပေ၊ မြုပုစာသည်မှန်သမျှကို ထိန်းသိမ်းထားရုံမကသေးဘဲ ထိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စပ်၍လည်းကောင်း၊ ဝိဇ္ဇာပညာ၊ သိပ္ပါပညာတို့နှင့် စပ်၍လည်းကောင်း နိုင်ငံအပမှ ရေးသားထုတ်ဝေသမျှ စာအုပ်စာတမ်းတို့ကိုလည်း သာသာစကားမရွေး ရသမျှစွာဆောင်းရသော အစဉ်အလာလည်း ရှိလေသည်။ ထို့ကြောင့် အမျိုးသားစာကြည့်တိုက်တွင် ယေဘုယျအားဖြင့် စုဆောင်းထားသမျှကို ဂဏ်န်းစဉ်ကြည့်မည်ဆိုလျှင်..

(က) လက်ရေးစာမူများ

(ခ) ခရစ်နှစ် ၁၅၀၀ အလျင်ပုံနှိပ်စာများ (Incunabula)

(ဂ) ပုံနှိပ်စာများ

(ဃ) သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ

(င) အမိန့်ပြန်တမ်းများ၊ အထူးအခွင့်အရေးအပ် စာချုပ်များ

(Charters)

- (စ) မြေပုံများ၊ ရပ်ပုံများ (Prints)
- (ဆ) ဂီတသက်တ စာချုပ်များ (Musical scores)
- (ဇ) ဓာတ်ပုံများ၊ ပိုက်ကရိဖလင်ကော်ပြားများ (Microfilms)

ဟူ၍ အစားစားဖြစ်သည်။ ထိုအစားစားသည် ဦးရော်လည်း စုံသည်။ တစ်မျိုးသားလုံး၏ စာပေအမွှအနှစ်အဖြစ်ဖြင့်လည်း တန်ဖိုးရှိလှသည်။ သို့ဖြစ်၍ အမျိုးသားစာကြည့်တိုက်များ၏ထုံးစံမှာ တိုက်ရှိစာစွဲကို အပြင် သို့ ထုတ်ငှားရှိုးမရှိ။ တိုက်တွင်း၌ စာဖတ်ခန်း အလုံအလောက်ထား၍ သုတေသနပြုစေသည်သာ ဖြစ်လေသည်။

ထိုပစ္စည်းများကို စုဆောင်းပြုစဖန်ခိုနိုင်ရန်အတွက် အမျိုးသား စာကြည့်တိုက်တွင် ရှိတတ်သောငွာနများမှာ...

- (က) အုပ်ချုပ်ရေးငွာန
- (ခ) စာစွဲငွာန
- (ဂ) စာပြုငွာန (ကတ်တလောက်ငွာန)
- (ဃ) စာဖြန့်ငွာန (စာဖတ်ခန်းများ)
- (င) လက်ရေးစာမူငွာန
- (စ) ပုံနှိပ်စာငွာန
- (ဆ) ဂီတငွာန
- (ဇ) မြေပုံငွာန
- (ဈ) ဓာတ်ပုံငွာန
- (ဉာ) စာအုပ်ချုပ်ငွာန
- (ဉ့်) အပြည်ပြည်ဆိုင်ရာ စာအုပ်လဲလှယ်ရေးငွာန ဟူ၍  
ဖြစ်လေသည်။

အမျိုးသားစာကြည့်တိုက်သည် နိုင်ငံလုံးဆိုင်ရာ စာကြည့်တိုက် စနစ်တွင် ဦးစီးဦးဆောင်ဖြစ်သည်ဟု စောစောက စကားဦးသန်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုစာကြည့်တိုက်သည် အနှစ်နှစ်အလလက တိုက်တွင်း၌ သိမ့်စီးထားသော လက်ရေးစာစု၊ ပုံနှိပ်စာစုတို့ကို မပျောက် မပျက်ရအောင် ကာကွယ်ထိန်းသိမ်းထားရုံနှင့် သူ့တာဝန်မကုန်လေသာ ကြောင့်တည်း။ အထိန်းအသိမ်းတာဝန်အပြင် အမျိုးသားစာကြည့်တိုက် သည် နိုင်ငံ၏စာကြည့်တိုက်လုပ်ငန်းတွင် ဗဟိုမှုနေ့၍ တာဝန်ယူရလေ သေးသည်။ စာအသီးသီးကို စနစ်တကျ စုဆောင်းပြုစုဖြန့်ချိရေးတွင် လည်းကောင်း၊ စာအုပ်နှင့် စာဖတ်သူ၏လိုအင်ဆန္ဒကို ညိုနိုင်းပေးရေး တွင်လည်းကောင်း ရှုံးဆောင်ရှုံးရှုံးပြုရလေသည်။ ထို့ကြောင့်...

(က) နိုင်ငံတွင်းထုတ် စာအုပ်စာတမ်းတို့အတွက် စနစ်တကျ မှတ်တမ်းတင်ရာဗဟိုနှုန်းအဖြစ် ဆောင်ရွက်နိုင်ရအောင်လည်း မျိုးတူ စုနည်း၊ ကက်တလောက်တင်နည်း၊ စည်းမျဉ်းနှင့်စပ်၍ ဦးစီးဦးဆောင် ပြုကာ ‘မူ’ချသည်။ အမျိုးသားစာအုပ်စာရင်းကို ပြုစုသည်။

(ခ) စုပေါင်းကက်တလောက် (union catalogue) ကို ပြုစုသည်။ စာကြည့်တိုက်အချင်းချင်း စာအုပ်ငှားရမ်းရေးစနစ်ကို ကပ်မတ်သည်။

(ဂ) စာကြည့်တိုက်ပညာတိုးပွားရေးအတွက် နိုင်ငံတွင်းရှိ စာကြည့်တိုက်ကြီးများနှင့် ညိုနိုင်းဆောင်ရွက်သည်။

ထို့မှတဖန် ဆိုရန်ရှိသည်ကား အမျိုးသားစာကြည့်တိုက်သည် သုတေသနစာကြည့်တိုက်ဖြစ်သည်လည်းမှန်၏။ အဓိပ္ပာယ်မှာ အမျိုးသား စာကြည့်တိုက်ကို သုံးသူများသည် ပညာအရည်အသွေးမြင့်သူများ၊ သုတေသနီကြီးများ ဖြစ်လေ့ဖြစ်ထူးရှိသည်ဟု၏။ သို့သော် သာမန်

အရပ်သားကို အမျိုးသားစာကြည့်တိုက်သည် တံခါးပိတ်ထားသည် မဟုတ်ချေ။ စာကြည့်တိုက်ရှိ ထိုင်ခံဦးရေနှင့်များ စာဖတ်သူ၊ စာလွှဲလာသူတို့၏ဦးရေကို ကန့်သတ်ကာ စာလွှဲလာခွင့်လက်မှတ်ကို ထိန်းချုပ်ထားသည်မှာ မှန်၏။ သို့မှန်သော်လည်း အခြား ပြည်သူစာကြည့်တိုက်မျိုးတွင် မရှိတတ်သောစာတစ်အုပ်ကို အကြင်အရပ်သား ပညာမြတ်နိုးသူသည် လွှဲလာနိုးနွောလိုသည် ဆိုပါအံ့။ အမျိုးသားစာကြည့်တိုက်သည် တစ်မှုဟုတ်ချင်း လက်မှတ်ထုတ်ပေးလိမ့်မည်သာတည်း။ ဤသို့ဖြင့် အမျိုးသားစာကြည့်တိုက်သည် ပြည်သူလူထုအတွက် စာအရာ၏ အားကိုးအားထားခံရထိုက်အောင် ပြည့်စုံသောဌာနလည်း ဖြစ်ပါပေသည်။

နမူနာသဘောဖြင့် ကမ္မာအရပ်ရပ်ရှိ အမျိုးသားစာကြည့်တိုက်အချို့ကို ကြည့်ကြေးစို့။

### အမျိုးသားစာကြည့်တိုက် (ပြင်သစ်နိုင်ငံ)

(La Bibliothèque Nationale)

ထိုစာကြည့်တိုက်ကို တည်ထောင်သောနစ်မှာ စေကန် မပြောသာ ဖြစ်သည်။ အကြမ်းအားဖြင့်ဆိုရလျှင် လွန်ခဲ့နှစ်ပေါင်း ၆၀၀ကျော်ပွဲမမြောက် ချားလ်ဘုရင် (၁၃၃၇- ၁၃၈၀) လက်ထက်မှ စသည်ဟု ဆိုရသည်။ သို့ဖြင့် ထိုစာကြည့်တိုက်သည် မူလက ပြင်သစ်ဘုရင်များ၏ ကိုယ်ပိုင်စာကြည့်တိုက်ဖြစ်ခဲ့သော်လည်း ထိုဘုရင်များ၏ လက်ထက်အတွင်းမှစ၍ အမိန့်တော်ပြန်တမ်းဖြင့် ကျောင်းသားများသုံးခွင့်ရခဲ့သော စာကြည့်တိုက် ဖြစ်ခဲ့လေသည်။ ထိုနောက် ပြင်သစ်အရေးတော်ပုံ (၁၇၉၉) ပေါ်ပေါ်လာသောအခါ အမျိုးသားစာကြည့်တိုက်အဆင့် သို့။

ရောက်ခဲ့လေသည်။ အမျိုးသားစာကြည့်တိုက်သို့ နိုင်ငံတွင်း၌ ထုတ်ဝေသေစာအုပ်သစ်ကိုပို့ရန် ပြဋ္ဌာန်းသည့်မူပိုင်ဥပဒေသည်လည်း ၁၅၂၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ စတင်ခဲ့လေသည်။ လက်ရှိမူပိုင်ဥပဒေအရ ဆိုလျှင် ပုံနှိပ်သူထံမှ နှစ်အုပ်စီ၊ ထုတ်ဝေသူထံမှ လေးအုပ်စီ ပေါင်း ခြောက်အုပ်ကို စာကြည့်တိုက်သို့ ပို့ရလေသည်။ ပုံနှိပ်သူထံမှပို့သော စာအုပ်နှစ်အုပ်အနက် တစ်အုပ်များမှ အစိုးရပြဋ္ဌာန်းထားသော အထူး စာကြည့်တိုက်တစ်ခုသို့ ပြန်လည်ဖြန့်ချိရသည် ဖြစ်လေသည်။ ဤသို့ဖြင့် ၁၉၅၈ခုနှစ်တွင် စာကြည့်တိုက်၌ ...

(က)	ပုံနှိပ်စာ	၆,၀၀၀,၀၀၀
(ခ)	ခရစ်နှစ် ၁၅၀၀ အလျင်ပုံနှိပ်စာ	၁၂,၀၀၀
(ဂ)	လက်ရေးစာ	၁၃၆,၀၀၀
(ဃ)	ဒုက္ခိုး၊ တံဆိပ်	၄၀၀,၀၀၀
(ဃ)	ဂိတ်သက်စာ	၂၉၅,၀၀၀
(ဇ)	ရုပ်ပုံ (prints) စာချပ်	၅,၀၀၀,၀၀၀
(ဆ)	မြေပုံ	၄၀၀,၀၀၀

ရှိနေလေသည်။ ထိုပစ္စည်းစုတွင် ယူးခြားချက်မှာ ဒေါ်နှင့် တံဆိပ်ကို စုဆောင်းခြင်းပင် ဖြစ်လေသည်။

ထိုပစ္စည်းစုတို့ကို သုတေသနများ စနစ်တကျသုံးနိုင်၊ တွေ့နိုင်ရ အောင် စာကြည့်တိုက်သည် ကတ်ပြားကက်တလောက်အပြင် ပြင်သစ် အမျိုးသားစာအုပ်စာရင်း (Bibliographie de la France) စသော ပုံနှိပ်ကက်တလောက်များကိုလည်း မှန်မှန်ပြုစုလေသေးသည်။ ထို့ပြင် လက်ရေးစာမှ ကက်တလောက်များကိုလည်း သီးသီးခြားရှိလေသည်။

ထိုအထဲတွင် မြန်မာ၊ ကမ္မာ၊ လက်ရေးစာမျက်ကိုတလောက်လည်း  
ပါဝင်လေသည်။

စာကြည့်တိုက်၏ လုပ်သားအင်အားမှာ (၁၉၅၈ ခုနှစ်) ၆၃၀  
ယောက် ဖြစ်၏။

### ဗြိတိသူပြတိက် ( ဗြိတိနှိုင်ငံ)

(The British Museum)

ထိုစာကြည့်တိုက်သည် တော်လုန်ရေးကြောင့် ပေါ်ပေါက်လာ  
သည်လည်းမဟုတ်။ ဘုရင်ပိုင်ပစ္စည်းကို တဖြည့်ဖြည်းနှင့် ပြည်သူလူထု  
က သုံးခွင့်ရလာသဖြင့် ပေါ်ပေါက်လာသည်လည်းမဟုတ်။ ဆာဟင်နာရီ  
စလုံး (Sir Henry Sloane) အမည်ရှိ ဆရာဝန်က သူပိုင်လက်ရေးစာ၊  
ပုန်ပိုင်စာ၊ ဇီဝဖော်၊ ရုက္ခာဖော် ပစ္စည်းအစုစုကို အစိုးရတံ  
ရောင်းရန်ဟူ၍ သေတမ်းစာတွင် ရေးခဲ့ရာမှ အစိုးရက ၁၇၅၃ ခုနှစ်တွင်  
ထိုဖွင့်၍ ဝယ်ယူသောကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဤတွင်  
ဗြိတိသူပြတိက်သည် စာကြည့်တိုက်နှင့် ပူးတွဲနေသောဌာနဟူ၍  
သိမှတ်ထားရသည်။ ပြတိက်ညွှန်ကြားရေးမှုးသည် စာကြည့်တိုက်မှုး  
(Director & Principal Librarian) လည်း ဖြစ်လေသည်။ စာကြည့်  
တိုက်အပိုင်းတွင်ကား မူပိုင်ဥပဒေကို ၁၇၅၇ခုနှစ်မှ စတင်ခဲ့ရာ ထို  
စာကြည့်တိုက်သို့ ပြည်တွင်း၍ထုတ်ဝေသမျှ စာအုပ်အသစ် တစ်အုပ်စီ  
ပို့ရလေသည်။ ထိုပြင် အက်လိပ်ပိုင်နယ်မြေများမှ စာအုပ်စာတမ်း  
များကိုလည်း ပို့ရလေသည်။ ထိုကြောင့် ၁၈၇၀ ခုနှစ်ထုတ် ‘မြန်မာ  
သံတော်ဆင့်’ သတင်းစာ၊ ၁၈၇၂ ခုနှစ်ထုတ် ဦးပုည်၏ ‘ဝိဇယ  
ဗာဟုမင်းသားပြောတ်’၊ ၁၈၈၆ ခုနှစ်ထုတ် ဆရာသင်၏ ‘လူပျိုအပျို့

တေးတပ်’၊ ၁၈၈၇ ခုနှစ်ထုတ် မောင်ဖူးသို့၏ ‘လျှတော်သံ ဗုံးကြီးသံ’၊ ၁၉၁၀ ခုနှစ်ထုတ် ဆရာလွှမ်း၏ ‘ဝရမ်းပြေးဘဝဟာမို့ လမ်းလေးခွက်ပင် မထွက်ခဲ့ရာသော ကုလားကလေး ငျှတ်ပို့ရတ်’ စသော မြန်မာစာအုပ် အတော်အတန်လည်း ထိုစာကြည့်တိုက်၌ ရောက်ရှိနေလေသည်ဖြစ်၏။

မူပိုင်ဥပဒေကို ပြန်ကောက်ရသော ထိုဥပဒေကို ၁၇၇၇ ခုနှစ်မှစခဲ့သော်လည်း စာကြည့်တိုက်အဖို့ စာအုပ်မှန်မှန်ရသည်ဟူ၍ကား မဆိုနိုင်။ ထိုစဉ်အခါက လစ်ဟင်းမှူတွေကို ၁၉၃၉ အလယ်လောက်ရောက်သည့်အခါတွင်မှ ပြင်ဆင်နိုင်ခဲ့ကာ မူပိုင်ဥပဒေကို တင်းတင်းကျပ်ကျပ်အသုံးချသူများ ပေါ်ပေါက်လာလေသည်။ ထိုအထဲတွင် ဆာအန်တိုနီပါနစ်မီ Sir Anthony Panizzi သည် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်ဟု ဆိုရသည်။ သူ့ကျေးဇူးကြောင့် စာကြည့်တိုက်၏အဆောက်အအုံသည် သိမ်သိမ်ပယ်ဖြစ်ခဲ့ရာမှ ယခုလက်ရှိ စာဖတ်သူ ငိုင်းဆုံး၍ အလွန်အဆင်ပြေသော ဗဟိုစာဖတ်ခန်းအပါအဝင် အဆောက်အအုံသစ်ကိုကို ရခဲ့သည်။ သူ့ကျေးဇူးကြောင့် စာစုရေးတွင် ဟာသမျှကိုဖြည့်နိုင်ခဲ့သည်။ သူ့ဓာတ်ကူးကာ နောက်ပိုင်း စာကြည့်တိုက်များများကလည်း တိုက်တွင်မရှိသေးသော အင်လိပ်စာမှန်သမျှ မရရအောင် ကြိုးပမ်းခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ထို့ကြောင့်လည်း ပြည်တွင်းစစ်(၁၆၄၂-၁၆၄၈)ဆိုင်ရာ ပုံနှိပ်စာစု (Thomason Collection)၊ ဓာတ်သမားဒေးဗစ်ဂဲရစ် (David Garrick) က ၁၇၇၉ ခုနှစ်တွင် လျှော့ဒိုးခဲ့သော ပြောတ်စာစု၊ ၁၇ နှင့် ၁၈ ရာစွဲခေတ် သတင်းစာစု (Burney collection of seventeenth & eighteenth century newspapers) အင်လိပ်(အနဲ့)စာဖေတွင် ကြွယ်ဝလှသော တတိယ

မြောက် ဂျော့ဘူရင်၏ ‘ဘုရင့်စာကြည့်တိုက်’စာစု (King's Library) စသည်ဖြင့် ပြီတိန်နိုင်ငံဆိုင်ရာ စာမျိုးသမျှသည် ထိုစာကြည့်တိုက်တွင် ရောက်ရှိနေခဲ့သည် ဖြစ်လေသည်။ သို့သော် ပြည်ပထုတ်စာကို စုဆောင်း ရှုခြုံမှု ပြီတိသူပြတိုက်သည် မူတစ်မျိုးသုံးလေသည်။ ထိုမူမှု အခြား မဟုတ်။ သိပ္ပါပညာရပ်ဆိုင်ရာ စာမျိုးထက် ဝိဇ္ဇာပညာရပ်ဆိုင်ရာစာမျိုးကို အလေးပေး၍ ဝယ်ယူခြင်း ဖြစ်လေသည်။ အကြောင်းမှာ ပြီတိန်နိုင်ငံတွင် သိပ္ပါစာကြည့်တိုက် (Science Library)၊ သဘာဝသမိုင်းပြတိုက် (Natural History Museum Library) စသော အမျိုးသား အတူး စာကြည့်တိုက် (National Special Libraries) များရှိနေသည့်အတွက် ဖြစ်လေသည်။ ထိုစာကြည့်တိုက်များတွင် သိပ္ပါဆိုင်ရာစာအုပ်များကို အလေးပေး၍ ဝယ်ယူမည်ဖြစ်ရာ ပြီတိသူပြတိုက်သည် မိမိ၏ဝယ်အား ကို ဝိဇ္ဇာပညာစာဘက်၌ အသုံးချခြင်းဖြင့် ပို၍အကျိုးရှိနိုင်လေသည်။ ဤသို့ဖြင့် စာကြည့်တိုက်တွင် ၁၉၅၈ ခုနှစ်စာရင်းအရ...

- |     |   |           |
|-----|---|-----------|
| (က) | ပုံနှိပ်စနှင့် ချုပ်ပြီးဂျာနယ်မဂ္ဂင်း       | ၅,၀၀၀,၀၀၀ |
| (ခ) | ချုပ်ပြီး သတင်းစာ                           | ၄၀၀,၀၀၀   |
| (ဂ) | မြေပုံ                                      | ၅၀၀,၀၀၀   |
| (ဃ) | ဂီတ သက်တ                                    | ၉၀၀,၀၀၀   |
| (င) | ခရစ်နှစ် ၁၅၀၀ အလျင်ပုံနှိပ်စာ               | ၁၀,၀၀၀    |
| (စ) | လက်ရေးစာ                                    | ၆၀,၀၀၀    |
| (ဆ) | အတူးအခွင့်အရေးအပ်စာချုပ်များ<br>ရှိလာလေသည်။ | ၁၀၀,၀၀၀   |

ထိုပစ္စည်းစုကို သုတေသနများ စနစ်တကျလေ့လာနိုင်ရအောင် စာကြည့်တိုက်သည် ကတ်ပြားကက်တလောက်အပြင် ဖရန်စစ်ပြုစုသော

ပုံနှိပ်စာကက်တလောက်၊ စကိုပြုစွာသော လက်ရေးစာကက်တလောက်၊ (The Catalogues of the British Museum 1. Printed Books by F.C. Francis; 2. Manuscripts by T.C. Skeat; 3. Oriental Printed Books and Manuscripts by F.C. Francis 1951 - 1952) စသည့်ဖြင့်  
ပုံနှိပ်ကက်တလောက်မျိုးကိုလည်း ပြုစွာလေသေးသည်။ ဗားနတ် ပြုစွာ  
သော မြန်မာစာအုပ်စာရင်း (A catalogue of Burmese books by L.D. Barnett) ကဲ့သို့ ပညာရပ်သီးခြားကက်တလောက်မျိုးကိုလည်း  
ပြုစွာလေသေးသည်။ ပြောတိသူအမျိုးသားစာအုပ်စာရင်း(British National  
Bibliography)၊ ဂျာနယ်မဂ္ဂဇင်း စုပေါင်းကက်တလောက် (British  
Union Catalogue of Periodicals )ကို ထုတ်ဝေနိုင်ရေးအတွက်  
လုပ်အားအကူအညီပေးခြင်း၊ နေရာပေးခြင်း၊ ကြီးကြပ်ပေးခြင်းဟူသော  
အမှုကိစ္စကိုလည်း ဆောင်ရွက်လေသေးသည်။

### ကွန်ဂရက်လွှတ်တော် စာကြည့်တိုက် (အမेရိကန်နိုင်ငံ)

( Library of Congress)

ထိုစာကြည့်တိုက်ကို ဥပဒေပြုလွှတ်တော်အတွက်ရည်ရွယ်၍  
တည်ထောင်ခဲ့သည်။ သက္ကရာဇ်သည် ၁၈၀၂ခုနှစ်ဟု ဆိုရမည်။ အဘယ်  
ကြောင့်ဆိုသော် ထိုနှစ်၌ လွှတ်တော်နှစ်ရပ်ရှိ စာကြည့်တိုက်ငယ်များကို  
ပေါင်းစည်းသည့်ဥပဒေကို ပြဋ္ဌာန်းလေသောကြောင့် တည်း။ ဤသို့  
ဥပဒေပြုလွှတ်တော်အတွက် ရည်ရွယ်ခဲ့သဖြင့် အစအော်း၌ ဥပဒေစာအုပ်၊  
ပါလီမန်စည်းမျဉ်းစာအုပ် စသည့်တို့သာ စာကြည့်တိုက်စာစု ဖြစ်ခဲ့လေ  
သည်။ စာကြည့်တိုက်မျှုးမှာလည်း မူလရည်ရွယ်ချက်အတိုင်း အထက်  
လွှတ်တော်၊ အောက်လွှတ်တော်သို့ အစီရင်ခံရသည်။

ဤတွင် ၁၈၁၂ ခုနှစ်၌ အက်လိပ် အမေရိကန်စစ်ဖြစ်၍ အက်လိပ်စစ်တပ်၏လက်ချက်ဖြင့် စာကြည့်တိုက်သည် မီးဒဏ်ခံလိုက်ရလေသည်။ ထိုအခါ သမ္မတ သောမတ်(စ)ဂျက်ဟဆင် (Thomas Jefferson)ပိုင် စာအုပ်စာတမ်းများကိုဝယ်ယူကာ အသစ်မတည် ပြန်သည်။ အစက စာကြည့်တိုက်ကို လွတ်တော်အမတ်များသာ သုံးခွင့်ပြုရာမှ တစ်စတစ်စနှင့် ရွှေနေချုပ်ကြီးကိုလည်းကောင်း၊ သံတမန်များကိုလည်းကောင်း၊ သုတေသနများကိုလည်းကောင်း သုံးခွင့်ပြုလာလေသည်။ စာအုပ်စာတမ်းများလည်း စာကြည့်တိုက်တွင် တိုးပွားလာပြန်သည်။ တဖန် ၁၇၉၅ ခုနှစ်၌ တစ်ကြိမ်၊ ၁၈၅၁ ခုနှစ်၌တစ်ကြိမ်၊ စာကြည့်တိုက်တွင် မီးဒဏ်ထိရပြန်၏။ သို့ဖြင့် စာကြည့်တိုက်၏အခြေအနေသည် အတက်အကျရှိနေသည်တွင် ၁၈၉၇ ခုနှစ်မှစ၍ စာကြည့်တိုက်သည် ပြန်လည်ထူထူထောင်ထောင် ဖြစ်လာလာတော့သည်။ ထိုနှစ်၌ စာကြည့်တိုက်ကို ပြန်လည်ဖွဲ့စည်းရန် ဥပဒေပြဋ္ဌာန်းခဲ့၍ နှစ်နှစ်ကြာလတ်သော် Herbert Putnam ဆိုသည့် လူချွယ်တစ်ယောက်သည် ကွန်ဂရက်စာကြည့်တိုက်၌ အကြီးအမှုးဖြစ်လာလေသည်။ ထိုသူသည် ပြီတိသု့ပြတိုက်ကို စွမ်းစွမ်းတမံ ထူထောင်ခဲ့သော ပါနစ်မီကဲ့သို့သော ပုဂ္ဂိုလ်ပေတည်း။ ထိုသူ၏လုံလှသာဟကြောင့် စာကြည့်တိုက် ယခုလိုအခြေအနေမျိုးသို့ ရောက်ခဲ့ရလေသည် ဖြစ်၏။ စာကြည့်တိုက်ငြာနများလည်း ကျယ်ပြန့်လာ၊ စာအုပ်စာတမ်းဦးရေမှာလည်း များသထက်များလာလေသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံကို အကျိုးပြုခဲ့သော သမ္မတများ၊ တရားဝန်ကြီးများ၊ တပ်မတော်အရာရှိများ၊ ရှာဖွဗ္ဗာစ်များ၊ ခရီးသွားသူများ၊ စာရေးဆရာများ၊ စီးပွားရေးပါရဂူများ၊ သိပ္ပါပညာရှင်များ၊ အနုပညာသည်များ၊ ပညာရေးပါရဂူများ၏

မှတ်စုစာရွက်များ၊ အပြန်အလှန်ပေးစာများသည် စာကြည့်တိုက်က ဂရမ္မာစီက်၍ စုသောစာများပင်ဖြစ်သည်။ မူပိုင်ဥပဒေမှာ ၁၈၄၆ခုနှစ်မှ စခဲ့လေရာ ၁၉၅၅ ခုနှစ်တွင် (မချုပ်ရသေးသော သတင်းစာများ၊ စာစဉ်များမပါ) တိုက်ပိုင်ပစ္စည်းဟူ၍…

(က)စာအုပ်စာတမ်း	၁၀,၅၁၃,၀၄၈
(ခ) ချုပ်ပြီးသတင်းစာ	၁၅၁,၆၂၃
(ဂ) လက်ရေးစာ	၁၄,၅၇၈,၃၁၃
(ဃ) မြေပုံ၊ ရူခင်း	၂,၃၆၂,၅၈၁
(င) မိုက်ကရိုကတ်ပြား(Microcard)	၁၂,၇၃၅
(စ) မိုက်ကရိုပရင့်(Microprint card)	၆၄,၇၉၉
(ဆ) မိုက်ကရိုဖလင်လိပ်(Roll & Strip)	၁၀၈,၉၁၁
(ဇ) ရုပ်ရှင်ကားလိပ်(Reel)	၁၁၂,၁၅၀
(ဈ) ဂီတသက္ကတ	၁,၈၈၃,၄၀၅
(ည) ဓာတ်ပြား	၄၅၈,၇၅၉
(ဋ) ဓာတ်ပုံ	၂,၆၁၉,၇၇၃
(၂၅) ရုပ်ပုံကားချုပ် (Fine Print)	၅၈၂,၈၈၈
(၂၆) ပိုစတာကား	၇၅၂,၄၂၉

ရှိလေသည်။ စာကြည့်တိုက်၏ ထူးခြားချက်မှာ ဓာတ်ပြားနှင့်

ပိုစတာများကို စုဆောင်းခြင်းဖြစ်လေသည်။

ထိုစာကြည့်တိုက်သည် ကက်တလောက်ကတ်ပြားကို စတင် အသုံးပြု၍ အခြားစာကြည့်တိုက်များသို့ ရောင်းချသည့်အမှုကို ဆောင်ရွက်လေသည်။ ရောင်းချသည့်အမှုကို ၁၉၀၁ခုနှစ်မှ စသည်။ ထိုပြင် စာရေးဆရာကက်တလောက် (၁၉၄၈) Author Catalogue

(1948)၊ ပညာရပ်ကက်တလောက်(၁၉၅၂) Subject catalogue (1952)စသော ကက်တလောက်များကို စာအုပ်ပြုလုပ်ရိုက်နှိပ်လေသေးသည်။ စာကြည့်တိုက်၏ မျိုးတူစွာစနစ်မှာလည်း စောစောကာသုံးခဲ့သော ဗရုန် (Brunet)၊ ဒူဝါ (Dewey)၊ ကပ်တာ (Cutter)နည်းများကို စွန့်လွှတ်ကာ စာကြည့်တိုက်ရှိ စာစု၏ပမာဏ၊ စာစု၏အသုံးကိုကြည့်၍ နည်းသစ်ထွင်ခဲ့လေသည်။ စာစု၊ စာပြုလုပ်ငန်းတို့ အတွက်လည်း တိုက်ရှိ လုပ်သား ၂၅၉ ဦး အပြင် ပညာရပ်အချို့တို့တွင် ပြင်ပရှိ နာမည်ကျော်၊ ပုဂ္ဂိုလ်ကျော်များကိုလည်း အတိုင်ပင်ခံအဖြစ် ခန့်ထားလေသည်။

### လီနှင်နိုင်ငံတော်စာကြည့်တိုက် (ရှရှနိုင်ငံ)

(Lenin State Library)

ထိုစာကြည့်တိုက်၏ မူလဘူတသည် ရူမိယန်ဇော်ပြတိက် (Rumyantzev Museum) ဖြစ်၏။ ရူမိယန်ဇော်ဆိုသူ ရှရှားမှူးမတ် တစ်ဦးပိုင် ပုံနှိပ်စာ၊ လက်ရေးစာ၊ ရှေးဟောင်းဝါဘူတစ်ဦးတို့ကို မဏ္ဍာ်ပြု၍ ၁၈၆၂ ခုနှစ်တွင် ထိုပြတိက် ပေါ်လာခဲ့ရသည်။ ထိုနောက်ကား အောက်တိုဘာတော်လှန်ရေးကြီး၏ နောက်ပိုင်း၊ ၁၉၂၅ ခုနှစ်မှစ၍ ဆိုရှယ်လစ်အစိုးရက လက်ရှိအမည်သစ်ကို ပေးခဲ့လေသည်ဖြစ်၏။ ထို အချိန်မှစ၍ စာကြည့်တိုက်သည်လည်း မမှတ်မိနိုင်လောက်အောင် ပြောင်းလဲတိုးတက်ခဲ့လေရာ ၁၉၄၅ ခုနှစ်၌ စာစု၊ စာပြု၊ စာဖြန့်လုပ်ငန်းတို့တွင် ထူးခြားစွာဆောင်ရွက်နိုင်စွမ်းသောကြောင့် လီနှင်ဆုကိုပင် ရခဲ့ လေသည်။ ဆုကို ရလည်းရလောက်ပောသည်။ စာကြည့်တိုက်သည် စာဖတ်သူတို့၏အလိုဖြည့်နိုင်ရန် အမြဲတမ်းကြီးစားပောသည်။ စာဖတ်ခန်း ၂၂ ခုကို ရက်လွှတ်မရှိ၊ နေ့စဉ် နံနက် ၉နာရီမှ ည ၁၁နာရီအထိ

ဖွင့်ပေး၏။ စာဖတ်ခန်းကိုသုံးသူများမှာ တစ်နေ့လျှင် ငါးထောင်မှ ခြားကိုထောင်အထိရှု၍ ထုတ်ပေးရသောစာအုပ်ဦးရေမှာ သုံးသောင်းခန်းဖြစ်၏။ ထိုအပြင် ပြင်ပမှ သိလိုရာမေးခွန်းများကို တယ်လီဖုန်းဖြင့် လည်းကောင်း၊ စာဖြင့်လည်းကောင်း၊ သံကြိုးဖြင့်လည်းကောင်း ဖြေကြားရာတွင် တစ်နှစ်လျှင် အဖြေပေါင်း ၁၃၇,၀၀၀ (တစ်သိန်းသုံးသောင်းခုနှစ်ထောင်) ဖြစ်၏။

ဤကဲ့သို့ အဆင်သင့်ဖြေနိုင်သည်မှာလည်း စာကြည့်တိုက်စာစုသည် စုလုသောကြာ့ဖြစ်၏။ ရရှာစုသာမက၊ အနောက်ဥရောပ စာစုပ်ပင် ထိုစာကြည့်တိုက်လောက် စုသောစာကြည့်တိုက်မျိုးသည် အနောက်ဥရောပ၌ ရှားလှပေလိမ့်မည်။ ပမာအားဖြင့် ထိုစာကြည့်တွင် အီတလီ ဒသနဆရာဗရူနိ (Jordano Bruno)၊ အင်လိပ်ဝတ္ထု စာရေးဆရာ စကော့ (Walter Scott)၊ ပြင်သစ်ဒသနဆရာ ရူဆိုး (Jean Jacques Rousseau) စသူတို့၏ လက်မှတ်များကိုပင် တရိတသေ ထိန်းသိမ်းထားသည်ကို ထောက်လေ။ ထိုပြင် ၁၈၆၂ ခုနှစ်မှစတင်၍ မူပိုင်ဥပဒေအရ စာအုပ်သစ်များကိုရနေခဲ့ရာ ယခုခေတ်တွင်ကား ရရှုနိုင်ငံအတွင်းရှိ တိုင်းရင်းဘာသာ ဇာဘာသာဖြင့် ထုတ်ဝေသမျှ စာအုပ်သစ်မှန်သမျှ၊ ထုတ်ဝေတိုင်း သုံးအုပ်ကျရလေသည်။ စာစုမှာလည်း ၁၉၅၆ ခုနှစ် စာရင်းအရ...

(က) ပုံနှိပ်စာ	၈,၉၀၀,၀၀၀
(ခ) ဂျာနယ်မဂ္ဂဇင်း	၇,၀၀၀,၀၀၀
(ဂ) မြေပုံ	၁၄၂,၀၀၀
(ဃ) ဂီတသက်တ	၂၂၆,၀၀၀

(c) ဆင်းတူပုံ	
(Iconographical items)	၅၉၀,၀၀၀
(စ) စာရွက်	၈၉၀,၀၀၀
(ဆ) စက်မှုအတူးစာ	
(Special types for technical publications)	၁,၂၀၈,၀၀၀

(ဇ) မိုက်ကရိုဖလင်	၁၀၄,၀၀၀
(ဈ) လက်ရေးစာတိုစာစ	၂၆၃,၀၀၀
(ည) လက်ရေးစာအုပ်	၂၁,၁၂၅

ဖြစ်လေသည်။ ထိုစာစုတွင် ထူးခြားချက်မှာ ရပ်တဲ့ ဆင်းတူပုံများကို စုဆောင်းခြင်းဖြစ်၍ စာကြည့်တိုက်၏ထူးခြားချက် တစ်ခုမှာလည်း ကိုးနှစ်မှ ဆယ့်ခုနှစ်နှစ်သားအရွယ်ရှိ လူငယ်လူရွယ် များအတွက် စာကြည့်ခန်းများ ထားပေးခြင်းဖြစ်လေသည်။

### အမျိုးသားစာကြည့်တိုက် (အနိုဒါယနိုင်ငံ)

(National Library of India)

ထိုစာကြည့်တိုက်၏ သမိုင်းကြောင်းကိုလိုက်ရသော ၁၈၃၆ ခုနှစ်ကို ပြန်ကြည့်ရလိမ့်မည်။ ထိုနှစ်တွင် ကာလကတ္တားမြို့၏ မြို့မြို့ဖွေများဖြစ်ကြသော တရိုး(D. Tagore)၊ မိတ္တာ(Peary Chand Mitra) စသူများ၏ဆော်သူမှူးကြောင့် ကာလကတ္တား ပြည်သူ့စာကြည့်တိုက် (Calcutta Public Library) ဟူသောအမည်ဖြင့် စာကြည့်တိုက် တစ်ခုပေါ်လာလေသည်။ သို့သော် စာကြည့်တိုက်မှာ မည်ကာမတ္တသာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် စာတစ်အုပ်ကိုရှာရန် အချိန်အလွန်

ကြောသောင်းခြင်း၊ ဖတ်စရာနေရာမကောင်းခြင်း၊ စာအုပ်များ ဖုန်အထပ် ထပ်ဖွင့် ညုစ်ပေနေခြင်း၊ စာဖတ်ခန်း၏ ခိုများ အမြဲတမ်းနေထိုင်လျက် ရှိခြင်းစသော ချွတ်ယွင်းချက်အများအပြား ရှိနေလေသောကြောင့်တည်း။ ထို့နောက်မူကား ၁၉၂၀တွင် အိန္ဒိယဘုရင်ခံချုပ်ဖြစ်သူ လေ့ခိုက်ကာဇွန် (Lord Curzon)က ဂရိစိုက်၍ အားပေးလာရာမှ စာကြည့်တိုက် အခြေ အနေသည် ပြောင်းစပြုလေသည်။ ထိုစာကြည့်တိုက်နှင့် အစိုးရွှောန စာကြည့်တိုက်ကိုပေါင်း၍ ‘ဘုရင့်စာကြည့်တိုက်’ (Imperial Library) ဟူသော အမည်ရလာလေသည်။ ထို့အပြင် ပြီတိန်နိုင်ငံရှိ ပြီတိသူ ပြုတိုက်နှင့် ဗျာဒလီယန်စာကြည့်တိုက် (Bodleian Library) နှစ်ခုကို စံထားကာ အဖိုးတန်စာများကို စုနိုင်သမျှစလာသည်။ စာတတ်ပေတတ် များကိုလည်း စာကြည့်တိုက်မျှူးအဖြစ် ခန့်လာသည်။ အထူးသဖြင့် သက္ကဋ္ဌ၊ ပါဋ္ဌ၊ တိဗက်၊ ပါရှင်ဘာသာဖြင့် လက်ရေးစာများ၊ စာရန်ပူ ပုံနှိပ်တိုက် (Serampore press) က ၁၈၁၇ ခုနှစ်မှ စတင်ထုတ်ဝေ သောစာအုပ်များ၊ ဥရောပဘာသာဖြင့် ပြုစုသော အိန္ဒိယယဉ်ကျေးမှု စာအုပ်များ၊ နာမည်ကျော် အဆုတော့မူခေါပတ်ဒေစာစု (Asutosh Mukhopadhyay Collection)၊ ရမ်းဆင်းစာစု (Ramdas Sen Collection)၊ အရှေ့တိုင်းဆိုင်ရာ သုတေသနဂျာနယ်များ စသည်တို့သည် စာကြည့်တိုက်၏ အဖိုးတန်စာစုများဖြစ်ခဲ့ကြသည်။ ဒေး (Harinash De)၊ အဆုံးလာ (K.M. Asadullah) စသော စာကြည့်တိုက်မျှူးများ သည်လည်း သုတေသီများက ရှိသော်လေးစားရသော စာကြည့်တိုက်များ များ ဖြစ်ခဲ့ကြသည်။ ကုမ္ပဏီသုံးခေတ်မိုက်တလောက်တင်နည်းကိုကား ၁၉၄၆ခုနှစ်မှ စလေသည်။ ၁၉၅၀ခုနှစ်တွင် ဥရောပစာအုပ်များကို အက်လိပ် အမေရိုက် ကက်တလောက်တင်နည်း (A.L.A. Code)ဖြင့်

စလေသည်။ ၁၉၅၄ခုနှစ်တွင် စာအုပ်ပေးပို့ ရေးအက်ဥပဒေ [Delivery of Books (Public Libraries) Act] ကို ထိရောက်စွာ ပြဋ္ဌာန်းလိုက် သောအခါ အိန္ဒိယနိုင်ငံတွင်းထဲတ် စာအုပ်မှန်သမျှ အုပ်တိုင်းရလေတော့သည်။ ထိုနောက် မြေပုံ၊ ဂိုတာသက်တာ၊ ပထမထဲတ် စာနယ်ဇင်းမှလဲ၍ အိန္ဒိယနိုင်ငံရှိ ဘာသာစကား ၁၄မျိုးဖြင့် ထဲတ်ဝေသမျှဖြစ်သော ကျိုး စာနယ်ဇင်း (တယ်လီဖုန်းလမ်းညွှန်၊ ကျောင်းသုံး မှတ်စုစာအုပ် များမှတစ်ပါး)၊ စာအုပ်စာတမ်းများကို ရောမအကွဲရာပြောင်း၊ မှတ်စုကို အက်လိပ်ဘာသာဖြင့်ထား၊ ကူးခိုးသမန်းဖြင့် မျိုးတူစု၍ ‘အိန္ဒိယ အမျိုးသားစာအုပ်စာရင်း’ကို ၁၉၇၈ ခုနှစ်မှစ၍ ထဲတ်ဝေလေသည်။ စာကြည့်တိုက်အမည်ကိုလည်း ၁၉၈၈မှ စ၍ ‘အမျိုးသားစာကြည့်တိုက်’ဟူ၍ ပြောင်းလဲ ခေါ်တွင်စေခဲ့သည်။

### အမျိုးသားစာကြည့်တိုက် (ထိုင်းနိုင်ငံ)

(National Library of Thailand)

ထိုစာကြည့်တိုက်ကို ၁၈၈၁ခုနှစ်တွင် ချူလာလွန်ဂွန်မင်း (King Chulalongkorn) က သူခမည်းတော် မောင်းဂွတ်မင်း (King Mongkut)ပိုင် စာအုပ်စာတမ်းများကို မတည်၍ ထိုမင်း၏ရဟန်းဘွဲ့ဖြစ်သော ဝနီရောဏာ (Vajirayan) အမည်ဖြင့် တည်ထောင်ခဲ့လေသည်။ တည်ထောင်သည့် (Vajirayan Library) စာကြည့်တိုက်ကို မင်းဆွဲမင်းမျိုးများ၊ စာကြည့်တိုက်အဖွဲ့ဝင်များသာ အသုံးပြခွင့်ရှိလေသည် ဖြစ်၏။ ထိုနောက် ၁၉၀၅ခုနှစ်တွင် ထိုမင်းသည်ပင် ရှေးအထက်က မင်းများပိုင် ပိဋကတ်တော်စာစုကိုပါ ပေါင်းစည်း၍ ဝနီရောဏာ အမျိုးသား စာကြည့်တိုက်အမည်ဖြင့် (Vajirayan National Library) ပြည်သူလူထု

ကို အသံပြခွင့်ပေးခဲ့လေသည်။ ထို့နောက် အစိုးရက အနုပညာငွာနကို ၁၉၃၄ခုနှစ်တွင် ဖွဲ့စည်းလိုက်သော်အခါ စာကြည့်တိုက်သည် ထိုငွာန၏ အစိတ်ပိုင်းတစ်ခုဖြစ်လာလေသည်။ ထိုအခြေအနေတွင် အနုပညာငွာ သည် အခြားလုပ်ငန်းများကိုပါ အလေးပေးလုပ်နေရလေသောကြောင့် စာကြည့်တိုက်၏တိုးတက်ရေးသည် မြန်သင့်သလောက် မမြန်ခဲ့ပေ။ သို့သော် ခေတ်၏အရှိန်ကြောင့် စာကြည့်တိုက်သည် တဖြည်းဖြည်းနှင့် ပြုပြင်ပြောင်းလဲလာရလေသည်။ ၁၉၅၄ခုနှစ်တွင် ဒူဝီဒသမ မျိုးတူစု နည်းကိုသုံးလာသည်။ ၁၉၅၅ခုနှစ်တွင် ယူနက်စကိုအဖွဲ့ချုပ်၏ အကူအညီဖြင့် စာဟောင်းပေဟောင်းများကို မိုက်ကရိုဖလင်တင်သည့် အလုပ်ကိုလုပ်လာသည်။ ၁၉၅၇ ခုနှစ် ထုတ်စာရင်းအရ ထိုစာကြည့် တိုက်တွင်...

- |   |        |
|---|--------|
| (က) ပုံနှိပ်စာ  | ၈၈,၅၀၁ |
| (ခ) လက်ရေးစာ  | ၄၅,၃၉၅ |
| ရှိလေသည်။ မူပိုင်ဥပဒေအရ နိုင်ငံတွင်းထုတ် စာအုပ်နှစ်အပ် ကျ ရလေသည်။ |        |

**အမျိုးသားလွှတ်တော် စာကြည့်တိုက် (ဂျပန်နိုင်ငံ)**

(National Diet Library, Japan)

ထိုစာကြည့်တိုက်ကို ‘ဘုရင်စာကြည့်တိုက်’ (Imperial Library) ဟူသောအမည်ဖြင့် ၁၈၇၂ခုနှစ်က စခဲ့သော်လည်း လက်ရှိပုံစံ သည် ၁၉၄၈ခုနှစ်မှ စသည်ဟုဆိုရာသည်။ ထိုပုံစံသည် အမေရိကန် ပုံစံတည်း။ ကွန်းကရက်စာကြည့်တိုက်နည်းတူ ထိုစာကြည့်တိုက်သည် ဥပဒေပြုလွှတ်တော် လက်အောက်ခံဖြစ်သည်။ စာကြည့်တိုက်များကို

လည်း လွှတ်တော်နှစ်ရပ်မှပင် ခန့်ထားလေသည်ဖြစ်၏။ ထူးခြားချက် ကား ထိုစာကြည့်တိုက်၏လက်အောက်တွင် ...

(က) ဗဟိုစာကြည့်တိုက်၊ တိုယိုဗန်ကို (အရှေ့တိုင်းဆိုင်ရာ) စာကြည့်တိုက်ခွဲ (Toyo Bunko Oriental Library)၊ ဆန်ကုဒ္ဓါ စာကြည့်တိုက်ခွဲ (Senkado Library)၊ ယဉ်နိုစာကြည့်တိုက် (Ueno Library which is also the former Imperial Library) ပေါင်းလေးခု။

(ခ) အစိုးရွှေ့နားမှ စာကြည့်တိုက်ခွဲ သုံးဆယ်။

(ဂ) ဥပဒေပြုလွှတ်တော်ရှိ စာကြည့်တိုက်

ဟူ၍ ရှိခြင်းဖြစ်၏။

ထို့ကြောင့် စာကြည့်တိုက်၏လုပ်ငန်းတာဝန်အဖြစ်ဖြင့် ...

(က) ဥပဒေပြုလွှတ်တော်မှ လိုသမျှကိစ္စအတွက် အဖြော်ပေးရသည်။ ဆန်းစစ်ပေးရသည်။ ဥပဒေကျမ်းဆိုင်ရာ အချက်အလက် များကို ဖြည့်စွက်ပေးရသည်။

(ခ) အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးွှေ့နားများ၏လိုအပ်မှုကို စာကြည့်တိုက်ခွဲ သုံးဆယ်က ဆောင်ရွက်ရသည်။

(ဂ) ပြည်သူလူထု၏လိုအပ်မှုကို ဗဟိုစာကြည့်တိုက်နှင့် ကျွန်းများကို စာကြည့်တိုက်ခွဲ သုံးခုက ဆောင်ရွက်ရသည်။

မူပိုင်ဥပဒေအရ ပုဂ္ဂလိကထုတ် စာအုပ်တစ်အုပ်စီရသည်။ အစိုးရထုတ် စာအုပ်စာတမ်းများကိုကား တစ်အုပ်ထက်ပို့၍ရသည်။ တရာ့တိနှင့်ဂျပန်စာအုပ်များအတွက် ဂျပန်ဒေသမနည်းဖြင့် မျိုးတူစုံ၍ ဂျပန်နည်းဖြင့် ကက်တလောက်တင်သည်။ အနောက်တိုင်းစာအုပ်များအတွက် ဒူဝိဒေသမနည်းဖြင့် မျိုးတူစုံ၍ အက်လိပ် အမေရိကန်နည်း (A. L. A. Code)ဖြင့် စာရေးဆရာ၊ စာအုပ်အမည် ခေါင်းစည်းပေးပြီးလျှင်

ဂွန်ဂရက်နည်း (Library of Congress Subject Heading used in Dictionary Catalogue) ဖြင့် ပညာရပ် ခေါင်းစည်းပေးသည်။  
ကက်တလောက်တင်သည်။

၁၉၆၆ခုနှစ်စာရင်းအရ (ဌာနစာကြည့်တိုက်မပါ) စာကြည့်  
တိုက်ရှိ စာစဉ်းရေမှာ...

(က) ပုံနှိပ်စာ ၂,၂၉၁,၆၂၃

(ခ) မြေပုံ ၈၈,၆၆၄

(ဂ) ဓတ်ပြား ၇၃,၁၀၅

(ဃ) မိုက်ကရိုဖလင် ၂၇,၄၅၉

(င) စာစဉ်

(Serial Publications) ၂၀,၅၇၄(ထုတ်ဆောင်)

ရှိလေသည်။ အစိုးရဌာန၊ တရားစီရင်ရေးဌာနဗုံးပိုင် စာကြည့်  
တိုက်ခွဲများရှိ စာအုပ်ဦးရေမှာ ၂,၅၁၆,၉၀၃ (နှစ်သိန်းခွဲကျော်)  
ဖြစ်လေသည်။ ပေါင်းလိုက်သော ၄,၈၀၈,၅၂၆ (ငါးသိန်းနည်းပါး)  
ဖြစ်လေသည်။

**အမျိုးသားစာကြည့်တိုက် (စက်္ကာပူနှိပ်ငံ)**

(National Library, Singapore)

ထိုစာကြည့်တိုက်သည် ၁၈၂၃တွင် စက်္ကာပူမြို့ကို တည်ထောင်  
သူ ရာဖယ်၏အမည်ဖြင့် ရာဖယ်စာကြည့်တိုက် (Raffles Library) ဟု  
တွင်ခဲ့၍ အက်လိပ်စာတတ် လူအနည်းစုအတွက်သာ ဖြစ်ခဲ့သည်။  
စက်္ကာပူနှိပ်ငံဟူ၍ သီးသီးသန့်သန့် ဖြစ်လာပြီးသည်နောက်ကား ၁၉၅၈ခု  
ခုနှစ်ကစ၍ ဆိုင်ရာအစိုးရက မလေး၊ တရာ်၊ တမိုလ်၊ အက်လိပ်

ဘာသာဖြင့် စာစုံအောင်ကြီးပမ်းလာလေသည်။ အမျိုးသားစာကြည့်တိုက် ၏ဝိသေသနှင့်လည်း ပြည့်စုံလာသည်။ သို့သော် ထူးခြားသည့်အချက်မှာ ပြည်သူစာကြည့်တိုက်တာဝန်ကိုလည်း ပူးတွဲယူသည့်အချက်ပင် ဖြစ်လေ သည်။ ထို့ကြောင့် စာကြည့်တိုက်ကို သုံးစွဲသူများအဖို့ ထိုစာကြည့်တိုက် စာဖတ်ခန်းများတွင် သုသေတနပြုလုပ်နိုင်ရုံသာမက စာကြည့်တိုက်ပြင်ပ သို့ ထုတ်ယူနားရမ်းနိုင်ခွင့် ရှိလေသည်။ စာကြည့်တိုက်ကို သုံးစွဲသူများ တွင်လည်း လူကြီးများသာမက၊ ကလေးသူငယ်များလည်း ပါလေသည်။ ၁၉၆၆ခုနှစ်အထိ စာကြည့်တိုက်တွင်ရှိနေသော စာစုံများရေ မှာ...

(က)လူကြီးစာ (Adult Books)	၁၉၀,၀၀၀
(ခ) လူငယ်စာ (Young people's books)	၄,၅၀၀
(ဂ) ကလေးစာ (Children's book)	၉၁,၅၀၀
(ဃ)ချုပ်ပြီးစာနယ်ဇော်	၉,၀၀၀
(င) ချုပ်ပြီးမှတ်တမ်း (Archives)	၁,၄၀၀
(စ) မျက်မမြင်စာ(Braille)	၆၀၀
(ဆ)ဂိတ်သက်တော်	၅,၀၀၀
(ဇ) မိုက်ကရိဖလင်	၄,၀၀၀
(ဈ) ဖြေပုံ (Prints)	၅၀၀
(ဉာဏ်)ရပ်ပုံကားချပ်	၅၀၀

ဖြစ်လေသည်။

စာကြည့်တိုက်လုပ်သားမှာ ၁၂၀ ဦး ဖြစ်လေသည်။

## တက္ကသိုလ်စာကြည့်တိုက်

တက္ကသိုလ်စာကြည့်တိုက်၏ လုပ်ငန်းတာဝန်သည် အမျိုးသား စာကြည့်တိုက်နှင့် တူသည်လည်းရှိ၏။ ကွဲသည်လည်းရှိသည်။ တူသည့် အချက်မှာ အမျိုးသားစာကြည့်တိုက်ကဲ့သို့ စာအုပ်စာတမ်းဦးရေတွင် လည်းကောင်း၊ ပညာရပ်အားဖြင့်လည်းကောင်း စုံလင်ခြင်းဖြစ်သည်။ ထိုပြင် အမျိုးသားစာကြည့်တိုက်ကဲ့သို့ ဗျာဒီယိန်တက္ကသိုလ် စာကြည့် တိုက်မျိုးတွင် မူပိုင်းပေါ်အရ ပြည်တွင်းထုတ်စာအုပ်ကို ရရှိခြင်းပင်ဖြစ်သည်။ ကွဲပြားသည့်အချက်မှာ တက္ကသိုလ်စာကြည့်တိုက် မည်သည် အရင်းခံအားဖြင့် ဆရာနှင့် ကျောင်းသားများ၏ လိုအင်ဆန္ဒကို ဖြည့်ရခြင်းဖြစ်သည်။ တစ်နည်းဆိုရသော တက္ကသိုလ်စာကြည့်သည် သုတေသနပြုရေးနှင့် စာသင်ကြားရေးကို ပြည့်စုံအောင် ထောက်ပံ့ရ လေသည်။ ထို့ကြောင့် စာစုံရေးတွင်...

(က) သုတေသနပြုသူ ဆရာများ၏အဆင့်

(ခ) ဘွဲ့လွန်ကျောင်းသားများ၏အဆင့်

(ဂ) ဘွဲ့ကြိုးကျောင်းသားများ၏အဆင့်

ဟူ၍ သုံးဆင့်စလုံးဝင်အောင် ကြိုးပမ်းရလေသည်ဖြစ်၏။

ဤတွင်လည်း...

(က) တက္ကသိုလ်ပဟိုစာကြည့်တိုက်တွင် မည်သည့်အဆင့်၊ မည်သည့်အမျိုးအစားရှိ စာကိုထားမည်။

(ခ) ကျောင်းတိုက်အသီးသီး (College) တွင်လည်းကောင်း၊ မဟာဌာနအသီးသီး (Faculty) တွင်လည်းကောင်း၊ ပညာရပ်ဌာနတစ်ခုခု (Departmental Library) တွင်လည်းကောင်း မည်သည့်အဆင့်၊ မည်သည့်အမျိုးအစား၊ မည်မျှ စာကိုထားမည်ဟူ၍ တက္ကသိုလ် စာကြည့်

တိက်မျှူးနှင့် ပါမောက္ခများက ညီနိုင်းဆုံးဖြတ်ရလေသည်။ ထိုမှသာ လျှင်...

(၁) စာအုပ်စာတမ်းစုဆောင်းရေး၊ ဝယ်ယူရေးအားသည် အင်တန်အင်မျှ ဖြစ်နိုင်သည်။

(၂) သုတေသနပြုရေးသည်လည်းကောင်း၊ ကျောင်းသားသုံး စာအုပ် အပိုဆောင်ထားရေးသည်လည်းကောင်း၊ နှီးနှောစာအုပ်၊ ဆရာ ကိုင်စာအုပ် ထားရှိရေးသည်လည်းကောင်း အဆင်ပြုနိုင်သည်။

နမူနာသဘောဖြင့် ကမ္မာအရပ်ရပ်ရှိ တက္ကသိုလ်စာကြည့်တိုက် အနည်းငယ်ကြည့်ကြည့်စိုးဖို့။

### **ဗျာဒလီယန်စာကြည့်တိုက် (ပြီတိန်နိုင်ငံ)**

( Bodleian Library)

ထိုစာကြည့်တိုက်သည် နာမည်ကြီးလှ၏။ အဘယ့်ကြောင့် ဆိုသော် စာကြည့်တိုက်သမိုင်းတွင် အတက်အကျ အကိမ်ကိမ်ကံခဲ့ရခြင်း၊ ၁၉ရာစုနှစ်တွင် ပြီတိသုံးပြတိုက်အဖို့ ထုနှင့်ထည်နှင့်ရှိလာ သည့်အခိုန်မတိုင်မီ အမျိုးသားစာကြည့်တိုက်၏တာဝန်ကို ယူခဲ့ရခြင်း၊ ကမ္မာအရပ်ရပ်ရှိ သုတေသနများ အားကိုးရာ ပညာရိပ်မြုံကြီး ဖြစ်ခဲ့ရခြင်း ဟူသောအချက်များကြောင့်တည်း။

စာကြည့်တိုက်ကို ထူထောင်သည့်သက္ကရာဇ်သည် ၁၆၀၂ ခုနှစ် ဖြစ်၏။ သို့သော် ထိုနှစ်မတိုင်မီကပင် စာကြည့်တိုက်သန္ဓတည်ခဲ့သည်ဟု ဆိုရာသည်။ စာကြည့်တိုက်ကို ၁၄ ရာစုံခု ခရစ်ယာန်ဂိုဏ်းချုပ် ကော့(၂)ဟန် (Bishop Cobham)က အခန်းကလေးတစ်ခန်းဖြင့် စခဲ့လေသည်။ ထို့အက် ဂလောက်စတာမြို့စားကြီး ဟန်ဖရေ (Humfrey,

Duke of Gloucester)က လက်ရေးစာများ၊ ငွေများကူပံ့ကာ တိုးခဲ့  
စေခဲ့သည်။ သို့သော် ၁၅၅၀ခုနှစ် ဆွဲမမြောက် အက်ဒွပ်ဘုရင် (Ed-  
ward VI)လက်ထက်တွင် စာကြည့်တိုက်သည် အကွပ်အညွပ်ခံရလေ  
သည်။ ဖြစ်ပုံမှာ ‘ဒီဂို’စာများ(Superstitious Books) ကို သုတေသနရ  
မည်ဆိုရ၍ စာအုပ်အများအပြားအပယ်ခံရ၊ မီးတိုက်ခံရ၏။ စာအုပ်မရှိ  
သည့်အတူတူ ထိုင်ခံများလည်း အရောင်းခံရ၏။ ထို့ကြောင့် အခန်း  
ဟောင်းလောင်းသာ ကျွန်းလေတော့သည်။

နှစ်အနည်းငယ်ကြောသောအခါ ဗျာဒလီ (Sir Thormas  
bodley) ဆိုသောပုဂ္ဂိုလ်သည် အောက်စိုး(၆)မြို့သို့ရောက်လာသည်။  
ထိုသူသည် ရှေးအခါက နိုင်ငံအရပ်ရပ်တွင် သံတမန်ရာထူးအဆင့်ဆင့်  
ဖြင့် တာဝန်ထမ်းချက်ခဲ့သူတည်း။ ယခု မိမိတိုင်းပြည်၏ ပညာရေးကို  
တိုးပွားအောင် ကြံဆောင်မည်ဟု အားခဲားသည်။ သို့ဖြင့် ၁၅၉၈ခုနှစ်  
တွင် တက္ကသိုလ်အာဏာပိုင်များနှင့်ညိုနိုင်းကာ တက္ကသိုလ်စာကြည့်တိုက်  
ကို ငွေအား၊ လူအားဖြင့် ပြန်လည်ထူထောင်လေရာ စာကြည့်တိုက်ကို  
ဖွင့်လှစ်လိုက်သောအချိန်တွင် စာဉ်းရေမှာ နှစ်ထောင်ကျော်ရှိလာလေ  
သည်။ ထိုစဉ်ကပင် နိုင်ငံတွင်းထုတ်စာကို တစ်အုပ်စီ ရစပြုလာသည်။  
ထို့ပြင် ပြည်ထဲရေး အပြာ်းအလဲဖြစ်သည့်တိုင်အောင် စာကြည့်တိုက်အဖို့  
နှစ်နှစ်နာနာဖြစ်ခဲ့သည်ဟူ၍ မရှိလှတော့ပေ။ ဤတိန်နိုင်ငံ၌ ပြည်တွင်း  
စစ်ဖြစ်စဉ်က အောက်စိုး(၆)မြို့သည် ဘုရင့်တပ်မတော် တပ်ချေရာနေရာ  
ဖြစ်ခဲ့ပါသည်။ ဘုရင့်သစ္စာစောင့်သိရှိသောသည့်သဘောဖြင့် စာကြည့်  
တိုက်က ဘုရင်မင်းမြတ်ကို ပေါင် ၅၀၀ချေားခဲ့ပါသည်။ သို့သော် ဘုရင်  
က ဒုအမိပတိ၏ထောက်ခံချက်ဖြင့် စာကြည့်တိုက်မှ ရာဇ်စာတစ်အုပ်  
ငှားရမ်းလေသောအခါမူကား စာကြည့်တိုက်မှုးဖြစ်သူ ဂျာန်ရ(၅)(John

Rous)က ရွှေတော်များကိုသို့ ကိုယ်တိုင်ဝင်၍ စာကြည့်တိုက်ကို တည်ထောင်သူ ဖော်ဒရီတီထားခဲ့သောစည်းမျဉ်းအရ စာအုပ်ကိုအပြင်အပ သို့ ထုတ်ယူခွင့်မရှိကြောင်း၊ ထိုသူဆန္ဒကို လေးစားစေလိုကြောင်း လျှောက်ထားခဲ့လေသည်။ စာအုပ်သည်လည်း အပြင်သို့မရောက်ခဲ့လေ။ ၁၆၄၆ခုနှစ်တွင် အောက်စွဲ(၆)မြို့သည် တစ်ဘက်တပ်မတော်၏ သိမ်းပိုက်ခံရသောအခါ၌လည်း ဗိုလ်ချုပ်ကြီး ဖဲရားဖက် (General Fairfax)က စာကြည့်တိုက်ဝန်းကျင်တွင် အဆောင့်အရှောက် ကောင်းစွာ ချထားစေသောကြောင့် စာကြည့်တိုက်သည် မသူတော်များ၏ဘားရန်မှ ကင်းဝေးခဲ့လေသည်။

သို့ဖြင့် စာကြည့်တိုက်သည် တစ်စတစ်စတိုးပွားခဲ့ရာ ယခုခေတ် (၁၉၅၃ခုနှစ်)၌ကား စာအုပ်စာတမ်းဦးရေသည် နှစ်သိန်းနှီးပါး ရှိခဲ့ပြီဖြစ်၏။ နှစ်ရာစုခေတ် အိုဂုံလူငယ်တစ်ဦးရေးခဲ့သော ကျူးစာရွက် (Papyrus)၊ ဗာရိချီ စုဆောင်းခဲ့သော ဂရိစာစု (Barocci Collection)၊ ပါမောက္ဂိုလ်ဆင် (Professor Wilson)စုဆောင်းခဲ့သော သဏ္ဌာန် စာစု၊ ဗက်ကဟောက် စုဆောင်းခဲ့သော တရာတ်စာစု (Baekhouse Chinese collection)၊ ဝတ္ထုရေးဆရာမ ဂျိန်းအော်စတင် (Jane Austen)၊ ကဗျာဆရာရှုယ်လီ (Shelley)၊ ဒသာနဆရာ လော့(Locke) စသူတို့၏ လက်ရေးစာမူများ စသည်ဖြင့် ရှေးဟောင်းစာများလည်း အစုအပြုလိုက် ရှိနေပြီဖြစ်၏။ မူလ ဖော်ဒရီယ်န် အဆောက်အအုံဟောင်း အပြင် ရက်ကလစ် (John Radcliff) လျှော့ခဲ့သော ရက်ကလစ်တို့က်ရိုင်း (Radcliff Camera)၊ ထို့နောက် (စာအုပ်စဉ်) အထပ် ၁၁ထပ်ရှိသော အဆောက်အအုံသစ် စသည်ဖြင့်လည်း နေရာများကို ချွဲနိုင်ခဲ့ပြီဖြစ်၏။ လုပ်သားဦးရေမှာလည်း ၁၉၃၇ခုနှစ်၌ ၇၃ဦး ရှိခဲ့ပြီဖြစ်၏။

ယေးတက္ကသိုလ်စာကြည့်တိုက် (အမေရိကန်နိုင်ငံ)  
(Yale University Library)

ထိုစာကြည့်တိုက်ကို တည်ထောင်သောနှစ်သည် တက္ကသိုလ်နှင့် တစ်ချိန်တည်းဖြစ်၍ ၁၇၀၁ခုနှစ်ဟု ဆိုကြသည်။ တည်ထောင်ကာ စအခါက တက္ကသိုလ်မှ ဆရာတစ်ဦးဦးက စာကြည့်တိုက်များတာဝန်ကို ပူးတွဲတာဝန်ယူခဲ့ရသည်ဖြစ်ရာ စာဘက်၌ ပို၍အားသန်၏။ အဓိပ္ပာယ်မှာ စာကြည့်တိုက်ရှိ စာစုများကို စနစ်တကျမျိုးတူစုခြင်း၊ ကက်တလောက်တင်ခြင်းစသောအမှုများပေါ် အာရုံပြုမှုနည်းသေးသည်။ စာတတ်ပေတတ်ကို စာကြည့်တိုက်များအဖြစ် တာဝန်ယူစေရလျှင် ကိစ္စပြီးမြောက်သလိုလို ဆိုင်ရာတို့က ယူဆနေသေးသည်ဟု ဆိုလို၏။ ထိုအစဉ်အလာသည် ၁၉၀၅ခုနှစ်၌ ဆွဲ (John Christopher Schwab)ကို စာကြည့်တိုက်များအဖြစ် ခန့်အပ်သည့်အခါတွင်မှ ပြောင်းလဲလာသည်။ ထိုပြင် ထိုစာကြည့်တိုက်သည် ရှေးအခါက ၁၇၄၉၊ ၁၈၈၉ အင်လိုင်နှင့် အမေရိကန် စာပေစုသမိုင်းနှင့် ဓနဖေဒစာစုတို့ကို အထူးပြု၍ စုဆောင်းလာခဲ့သော်လည်း ယခုခေတ်တွင်ကား ဘဏ္ဍာရေးအင်အား ကိုလိုက်၍ ကျယ်ပြန်နိုင်သလောက်ကျယ်ပြန့်အောင် စာကို စုဆောင်းနိုင်ခဲ့လေသည်။ တဖန် ကမ္မာ့ရေးရာတွင် အာရုံတိုက်လည်း အရေးပါလာမှုကို သဘောပေါက်လာသည့်အားလျှော့စွာ အာရုံနိုင်ငံတစ်ခုဖြစ်သောမြန်မာနိုင်ငံဆိုင်ရာ စာအုပ်စာတမ်းများကိုလည်း တတ်အားသမျှ စုဆောင်းလေသေးသည်။ သို့ဖြင့် ရာဇ်၊ အုပ်ချုပ်ရေး၊ ဓမ္မသတ်၊ အနုစာပေ စာအုပ်များသာမက သူရိယ၊ နဂါးနီ၊ ဂုဏ်လောက၊ ဂရိတ်တားအေရား (Greater Asia)၊ နေးရှင်း (Nation)၊ ရူမဝ၊ သွေးသောက်စသောစနယ်င်း အဟောင်းအသစ်ကိုလည်း ရသမျှစုဆောင်းလာခဲ့ရာ ၁၉၆၁

ခုနှစ်တွင် ပုံနှိပ်စာပေါင်း လေးသောင်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ အခြား စာများ တစ်ထောင်ကျော်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံရှိ စာကြည့်တိုက်များတွင် ကွန်ဂရက်စာကြည့်တိုက်မှလွှဲလျှင် မြန်မာစာစု ဦးရေတွင် အများဆုံးရှိသော စာကြည့်တိုက်ဟု ဆိုရမည်ဖြစ်လေသည်။ သုတေသနပြုရေးအတွက် နိုင်ငံခြားသားများသာမက အဝေးရောက် မြန်မာများပါအားကိုးရသည့် စာကြည့်တိုက်လည်း ဖြစ်ချေသည်။ လုပ်သားဦးရေမှာ ၂၀၀ နီးပါးဖြစ်၏။

### မော်စကိုတက္ကသိုလ် စာကြည့်တိုက် (ရူရှနိုင်ငံ) (Moscow University Library)

မော်စကိုတက္ကသိုလ်ကို ၁၈၃၄တွင် သိပ္ပံပညာရှင် လွန်မှန် နော်ဆွဲ (Lomonosov)က တည်ထောင်ခဲ့ရာ စာကြည့်တိုက် သည်လည်း တစ်ခုအပါအဝင်ဖြစ်လေသည်။ တက္ကသိုလ်စာကြည့်တိုက် များ၏ အလေ့အလာအတိုင်း စာကြည့်တိုက်၏စာစုကို သုတေသနများ၊ ကြေးရတတ်များက လျှော့အိန်းသောစာစုများဖြင့် စခဲ့သဖြင့် ထိုစာကြည့်တိုက်တွင်လည်း ရှေးစာများ ရှိတန်သလောက် ရှိလေသည်။ ထိုအထဲ တွင် ၁၀၇၂ခုနှစ်တွင် ဂရီဘာသာဖြင့်ပြုစုသော ‘တမန်တော်’ (Apostle) လက်ရေးမှာ ၁၃၃၄တွင် လက်တင်ဘာသာဖြင့်ပြုစုသော သမ္မာကျမ်းစာ၊ ဘဘုရင်ပုလိပ်များ၏ အဖြတ်အတောက် Censorship ကင်းနေသေး သော ဂိုဏ်လိုက် ‘ဒက်ဆိုးလ်’ (Dead Souls by Gogol) ဝွေ့စာများ စသည်များ ပါလေသည်။

၁၉၁၇ ခုနှစ် အောက်တိုဘာလတော်လှန်ရေးကြီး၏ နောက်ပိုင်း တွင် ထိုစာကြည့်တိုက်သည် အစိုးရ၏အားပေးမှုကြောင့် စာစုဦးရေတွင်

လည်းကောင်း၊ လုပ်သားဦးရေတွင်လည်းကောင်း၊ သုတေသနီးရေတွင်လည်းကောင်း တိုးလာလေသည်။ မူပိုင်ဥပဒေအရ ပြည်တွင်းထုတ်စာအုပ်တစ်အုပ်စီ (၁၉၅၀ခုနှစ်မှစ၍၏ နှစ်အုပ်စီ) ရနေခဲ့သည်ဖြစ်ရာ ၁၉၅၈ခုနှစ် စာရင်းအရ စာအုပ်စာတမ်းပေါင်း ၅,၀၀၀,၀၀၀ (ငါးသိုး) ရှိသည်။ စာဖတ်ခန်းပေါင်း ၄၅ ခုကို တစ်ချိန်တည်းသုံးမည်ဆိုလျှင်လူပေါင်း ၁၉၀၀ သုံးနိုင်သည်။ အမှန်ဆိုလျှင် တစ်နေ့လျှင် စာကြည့်တိုက်ကို (၁၉၅၈ခုနှစ် စာရင်းအရ) လူပေါင်း ၃၀၀၀ ကျ သုံးလေသည်ဖြစ်၏။ အသုံးများသော စာအုပ်များအတွက် အုပ်အပိုများထားပေးသေးသည်။

ထိုစာကြည့်တိုက်တွင် ဗဟိုစာကြည့်တိုက်အပြင် မဟာဏာန စာကြည့်တိုက်များ၊ ဌာနစာကြည့်တိုက်များဟူ၍ ခွဲထားသည်။ သို့ခွဲထားသော်လည်း နှစ်မကြာသေးမီကပင် စာကြည့်တိုက်ကြီးတစ်ခုလုံးအတွက် ဗဟိုမှ စာစုဆောင်းခြင်း၊ ကက်တလောက်တင်ခြင်းတို့ကို ချုပ်ကိုင်လာလေသည်။

စနစ်ကျေနှုန်းမှုကို ရှေးရှုပြပြင်ခြင်းပေတည်း။ ဌာနစာကြည့်တိုက်များတွင် အပြင်သို့ စာအုပ်ငှားသောအလွှာအထကား ရှိမြဲရှိနေသည်ဖြစ်၏။ ရှိရန်လည်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ဘွဲ့ကြိုး၊ ဘွဲ့လွန်ကျောင်းသားများ၊ ပါမောက္ခများ အများ၏လိုအပ်မှုအတိုင်း ဆောင်ရွက်ပါမှ စာကြည့်တိုက်၏လုပ်ငန်းတာဝန်သည် ကျေပွန်နိုင်မည်ဖြစ်သောကြောင့်တည်း။ ထိုစာကြည့်တိုက်၏လုပ်ငန်းသည် ဒုတိယကုန်းစစ်ကြီးအတွင်း၌ပင် တစ်ရက်မှ မနားခဲ့လေ။

ယခုဆို အမျိုးသားစာကြည့်တိုက်နှင့် တက္ကသိုလ်စာကြည့်တိုက်များအကြောင်းကို ရေးခဲ့သည်။ ခုတဖန် ထိုစာကြည့်တိုက်များနှင့် မူကွဲသော စာကြည့်တိုက်မျိုးအကြောင်းကို ရေးရလိမ့်ဦးမည်။ ယင်းသည် အခြားမဟုတ်၊ အထူးစာကြည့်တိုက်ပင် ဖြစ်လေသည်။ အထူးစာကြည့်တိုက်ဟု ပေါ်လာရသည့်မှာလည်း ခေတ်၏အခြေအနေအရဖြစ်၏။ ရှေးပဝေသဏီကတည်းက ယနေ့အထိ လူတို့ပြုစုံခဲ့ကြသော စာပေကျမ်းကို တို့မှာ မနည်းလေတော့ပြီ။ အဖိုးတန်လက်ရေးစာများလည်းရှိသည်။ ပုံနှိပ်ထုတ်ဝေသည့် လုံချင်းများလည်း ရှိသည်။ တဖန် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် ပညာရပ်သီးခြားစာစောင် တွေကလည်း အဆက်မပြတ်ထွက်နေသည်။ ထုတ်သမျှ၊ ထွက်သမျှသည် ဘာသာစကားမျိုးစုံနှင့်ဖြစ်၍ ပညာရပ်မှာလည်း အသချဲ့ပင်တည်း။ ထိုအခါ စာကြည့်တိုက်များသည် ကိုယ်နှင့်ဆိုင်ရာစာကို အလေးပေးပြီးစုံ၏။ အမျိုးသားစာကြည့်တိုက်သည် ပြည်တွင်းထုတ်စာအုပ်စာတမ်းကို တစ်ခုမကျန်စုဆောင်း၍ ပြင်ပထုတ် စာအုပ်စာတမ်းကိုကား ရွှေး၍စုံ၏။ တက္ကသိုလ်စာကြည့်တိုက်သည် ပညာရပ်စုံစုံလင်လင်စုသော်လည်း တက္ကသိုလ်စာသင်ရေးဘောင်ဝင်အောင် ကြိုးစား၏။ ထိုအခါ ပညာရပ်တစ်ခုခုနှင့် စပ်၍ စာအုပ်လင်ဆုံးဖြစ်ရန် ခေတ်၏အခြေအနေအရ လိုလာ၍ အထူးစာကြည့်တိုက်ဟူ၍ ဖြစ်လာရလေသည်။ ထိုစာကြည့်တိုက်မှာလည်း…

- (က) ပုဂ္ဂလိက စာကြည့်တိုက်
- (ခ) အဖိုးရွှောန စာကြည့်တိုက်... ဟူ၍ကွဲလေသည်။  
ဗြိတိန်နိုင်ငံကိုကြည့်ရသော် ဗြိတိသွေး အလူမီနီယံကုမ္ပဏီ စာကြည့်တိုက် (Library of the British Aluminium Company)

သည် ပုဂ္ဂလိကလုပ်ငန်းပိုင် စာကြည့်တိုက်ဖြစ်၏။ ထိုကုမ္ပဏီမျိုးသည် မိမိကုမ္ပဏီမှ ထုတ်လုပ်သောပစ္စည်းအမျိုးအစား ပိုမိုကောင်းမွန်စေရန်နှင့် ပစ္စည်းအသစ် တိုထွင်နိုင်ရန် အမြဲမပြတ် သုတေသနလုပ်ရသည်။ ထိုကြောင့် ထိုစာကြည့်တိုက်သည် အချက်အလက်ရှာဖွေပေးရခြင်း ဟူ သော သာမဏ်စာကြည့်တိုက်လုပ်ငန်းအပြင် အကျဉ်းချုံးခြင်း (Abstracting)၊ ဆောင်းပါးအကွဲရာဝလိစီခြင်း(Indexing)၊ ဘာသာပြန်ခြင်း (Translation)၊ သုတေသန အစီရင်ခံစာများကို တည်းဖြတ်ခြင်း (Editing of Research Reports) စသော လုပ်ငန်းများဖြင့် ကူရသည်။ ဤကဲ့သို့သော စာကြည့်တိုက်မျိုးတွင် ဆိုင်ရာပညာရပ်ဂျာနယ်၊ မဂ္ဂဇင်းသည် အထူးအရေးကြီး၏။ စာအုပ်တွင်ပါသည့် အချက်အလက်အချို့ကား ထုတ်ဝေပြီးသည့်နှင့်တစ်ပြိုင်နှင့် ခေတ်နောက်ကျသွားတတ်၏။ ဤ သည်ကို နောက် ဆုံးပေါ်တွေ့ရှိသည့် အချက် လက် များဖြင့် ပြုပြင် ဖြည့်စွက်ယူရလေသည်။ စာကြည့်တိုက်၏ သတ္တုဗေဒ (Metallurgy)နှင့် စပ်၍ စာအုပ်ပေါင်း နှစ်ထောင်သာရှိ၏။ သို့သော် ထိုစာအုပ်များကို ဖြည့်တင်းပေးနေသော ဂျာနယ်တို့ကား အမျိုး ၆၀၀ ရှိသည်။ ထိုဂျာနယ် တို့ကား အပတ်စဉ်၊ လစဉ် လာနေသည်။ ထိုဂျာနယ်များကို သက်ဆိုင်ရာ များဖတ်နိုင်ရန် သုံးလေးရက်ခန့် ဖြန့်ချိသည်။ ထိုနောက် အရေးကြီးသည့်ဂျာနယ်ငါးဆယ်ကို အမြဲမပြတ် နှီးနှောနိုင်ရန် စုပေါင်းချုပ်ထား သည်။ ကျို့ဂျာနယ်များကိုကား တစ်နှစ်အထိ ထားသေးသည်။ ထို့နောက် အရေးကြီးသည့်အချက်အလက်တို့ကို ဖြတ်တောက်ယူင်ပြီးလျှင် ဆိုင်ရာ ဖိုင်တွင် မျိုးတူထား၍ သိမ်းဆည်းထားသည်။ ဌာနကလသည်း ပညာရပ် စာစောင်များ(Bulletins & Abstracts)ကို မှန်မှန်ထုတ်ပေးသည်။

နောက်တစ်ခုသည် ဓနသဟယအဖွဲ့ဆက်ဆံရေးရုံး(Common Wealth Relations Office)မှ အိန္ဒိယရုံးစာကြည့်တိုက် (India Office Library)ဖြစ်လေသည်။ အိန္ဒိယနှင့် အရှေ့ပိုင်းနိုင်ငံများသမိုင်း၊ ယဉ်ကျေးမှုဆိုင်ရာ စာကြည့်တိုက်ပေတည်း။ ထိုစာကြည့်တိုက်ကို ၁၈၀၁ခုနှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီက ထူထောင်ပြီးနောက် အစိုးရထံအပ်သည်။ ထိုကြောင့် ၁၈၇၈ခုနှစ်တွင် အိန္ဒိယရုံးစာကြည့်တိုက်အမည် တွင်လာသည်။ တိုက်ပိုင်ပစ္စည်းတွင်လည်း လက်ရေးစာ၊ ပုံနှိပ်စာ၊ ပန်းချို့၊ စာတိပုံ၊ အိုး၊ အဝတ်အစားနမူနာ စသည်ဖြင့်ရှိသည်။ ထိုစာကြည့်တိုက်ရှိ ပုံနှိပ်စာ ၂၅၀,၀၀၀ (နှစ်သိန်းခွဲ)အနက် ၇၅,၀၀၀သာလျှင် ဥရောပဘာသာစကားဖြင့် ဖြစ်လေသည်။ ကျွန်းစာအုပ်များမှာ သဏ္ဌား၊ အာရိုး၊ ပါရှိုး၊ ပါဌိုး၊ တိုဗက်၊ ပါလိုး၊ တရုတ်စသော ရှုံးဘာသာများ၊ ဗလုချို့စသော လူရောနိယန်ဘာသာများ၊ ပြဟုအိုစသော ပြာတိဒိယန်ဘာသာများ၊ ကူရူကူရစသော မဏ္ဍာဘာသာများ၊ မွန်ခါဆီစသော မွန်ခမာဘာသာများ၊ အသော်မိဂိုစသော တိုဗက်မြန်မာဘာသာများ စသည်ဖြင့် ဖြစ်လေသည်။ ထိုအထဲတွင် မြန်မာပုံနှိပ်စာသည် ၂,၃၂၅အုပ် ဖြစ်သည်။ တဖန် ထိုစာကြည့်တိုက်ရှိ လက်ရေးစာ ၂၂,၀၀၀ တွင် ၂,၀၀၀ မှာ ဥရောပဘာသာဖြင့်ဖြစ်၍ ကျွန်းချိုးရေမှာ အရှေ့တိုင်းရင်းဘာသာဖြင့် ဖြစ်လသည်။ ထိုအနက် ၂၅၀သည် မြန်မာဘာသာဖြင့် ဖြစ်သည်။

ထိုမှတဖန် အစိုးရ၏သုတေသနလုပ်ငန်းအဖြစ် ဆေးသုတသနကောင်စီ စာကြည့်တိုက်(Medical Research Council Library)ဟူ၍ ရှိသေးသည်။ ထိုစာကြည့်တိုက်ကို ၁၉၂၀ခုနှစ်က (အမျိုးသား) ဆေးသုတသနပိုမာန် (National Institute of Medical Research)က ဆေးပညာသုတေသနများကို အထောက်အကူပြုရန် တည်ထောင်ခဲ့လေ

သည်။ ဤဆေးပညာဟူရှိခဲ့သောနှင့်နှီးနှယ်သောပါဏ်ဖော်၊ မီဝါဒပညာရပ်များလည်း ပါရိုသည်ဟု သိမှတ်ရန်ဖြစ်သည်။ နှီးနှာရန် (ထုတ်ဆောင်) ဂျာနယ်မျိုးပေါင်း ၄၅၀ ရီ၏ စာအုပ် ၂၁,၀၀၀ ရီသည်။ Reprint ပေါင်း ၃၀,၀၀၀ မျှရီသည်။

အမေရိကန်နိုင်ငံကိုကြည့်သော် ဖိုးလကျားရှိတ်စပီးယားစာကြည့်တိုက် (Folger Shakespeare Library) သည် ဖိုးလကျားမောင်နံ့အေးစာဖြင့် ၁၉၃၂ခုနှစ်တွင် တည်ထောင်ခဲ့သည့် စာကြည့်တိုက်ဖြစ်သည်။ ထိုမောင်နံ့သည် ရှိတ်စပီးယားပြောတ်၊ ကဗျာစာအုပ်များကို စုဆောင်းလေ့ရှိသည်။ သူတို့ကွယ်လွန်သည့်အခါ စာအုပ်သာမကငွေပါ တိုင်းပြည်သို့လှုံးခဲ့လေသည်။

ထိုစာကြည့်တိုက်သည် ရှိတ်စပီးယားရေးသည့် ပြောတ်နှင့် ကဗျာများ၊ ရှိတ်စပီးယားအကြောင်းကိုရေးသည့် စာအုပ်စာတမ်းများဟူ၍ ရှိတ်စပီးယားနှင့်စပ်သမျှတွင် ကမ္မဘာ၌ အကြီးအကျယ်ဆုံးစာကြည့်တိုက်ဖြစ်သည်။

(ရှိတ်စပီးယား၏ ပထမနှစ်ပါး စာအုပ်၌ ၇၉ အုပ်အပါအဝင်) စာအုပ်ပေါင်း ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) ရီသည်။ သို့သော် ထိုအထဲတွင် ရှိတ်စပီးယားနှင့် တိုက်ရှိက်မဆိုင်သော စာအုပ်များလည်း ပါရိုပါသေးသည်။ ယင်းတို့မှာ...

(က) ရှိတ်စပီးယားကို လေ့လာရေးအတွက် နှိုင်းယူဉ်နှင့်ရန်လိုအပ်သောခေတ်ပြိုင်စာဆိုတို့၏ စာစုများ၊

(ခ) ၁၆၄၀ ခုနှစ်မတိုင်မီ ပုံနှိပ်သော လူမှုရေး၊ စီးပွားရေး၊ နှိုင်ငံရေး စပ်သမျှ အက်လိုပ်စာအုပ်များ (ရှိတ်စပီးယားခေတ်ဝန်းကျင်စာအုပ်များ)၊

(ဂ) ဟမ်းဝပ် (Sir Leicester Harmsworth) ထံမှ ၀ယ်ခဲ့သော ၁၆ နှင့် ၁၇ရာစွဲတော် စာအုပ်များ၊

(ဃ) အလယ်ခေတ်မှ ၁၉ ရာစွဲတော်အထိ ပြောတ်နှင့် ကတ်ခုံသမိုင်းဆိုင်ရာစာအုပ်များ ဟူ၍ဖြစ်လေသည်။

တို့နောက် အစိုးရွှေ့နစ္တကြည့်တိုက် တစ်ခုမှာ အမျိုးသားဆေးစာကြည့်တိုက် (National Library of Medicine) ဖြစ်လေသည်။ ထိုစာကြည့်တိုက်ကို ၁၈၂၆ ခုနှစ်တွင် အမေရိကန်တပ်မတော် ဆေးညွှန်ကြားရေးမှူးချုပ်၏ရုံးခန်းတွင် စာအုပ်အနည်းငယ်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ ဤတွင် ဘိုလိုင်း(စ) (John Shaw Billings)အမည်ရှိ စာကြည့်တိုက်မှူး၏ အမြဲ့အမြင်နှင့်လုံးလကြာင့် စာကြည့်တိုက်သည် တရို့အိုးတက်လာခဲ့လေသည်။ ဖြစ်ပုံမှာ သူသည် ဆေးဘွဲ့ကိုရယူပြီးသည့်နောက် ၁၈၆၄ ခုနှစ်တွင် စစ်ထဲဝင်ခဲ့ရာ မကြာမီ ဆေးညွှန်ကြားရေးမှူးချုပ်ရုံး၏ စာကြည့်တိုက်မှူး အလုပ်တာဝန်ကိုယူရသည်။ သူတာဝန်ယူစက စာအုပ်ပေါင်း ၁,၃၆၅ အုပ်ရှိသော စာကြည့်တိုက်သည် သူပင်စင်ယူသော ၁၉၉၅ ခုနှစ်၌ စာအုပ်ပေါင်း သုံးသိန်းကျော်အထိ တိုးတက်လာခဲ့သည်။ စာကြည့်တိုက်၏အမည်သည် ပထမကမ္မာစစ်ကြီးပြီးစတွင် ကြည်းတပ်မတော်ဆေးစာကြည့်တိုက်ဟူ၍လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် လက်နက်ကိုင်တပ်များ ဆေးစာကြည့်တိုက်ဟူ၍လည်းကောင်း အဆင့် ဆင့်ပြောင်းခဲ့သည်။ ၁၉၅၈ခုနှစ်တွင်မှ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ ကျွန်းမာရေး၊ ပညာရေးနှင့် လူမှုဝန်ထမ်းဌာနအောက်သို့ ပြောင်းဆွဲပြီးသည့်နောက် အမျိုးသားဆေးစာကြည့်တိုက်ဟူ၍ ထပ်မံ အမည်တွင်ခဲ့ပြန်သည်။

ယခုအခါ၌ စာကြည့်တိုက်အဆောက်အအံသစ်လည်း ရခဲ့လေပြီ။ စာအုပ်မျိုးရေမှာလည်း (၁၉၄၇ခုနှစ်တွင်) ၁,၂၅၀,၀၀၀ (၁၂၁၇နီးခွဲ) ရှိနေခဲ့ပြီ။ ဆေးပညာစာအုပ်စာရင်းဂျာနယ် (Index Medicines) ကိုလည်း ဆေးကျောင်းများနှင့် သုတေသနများအတွက် လစဉ်မှန်မှန် ထုတ်ဝေလျက်ရှိပြီ။

နောက်ဆုံးရေးရန်လိုနေသည်ကား ပြည်သူ့စာကြည့်တိုက် ခေါ်သော စာကြည့်တိုက်အမျိုးအစားပင် ဖြစ်လေသည်။ ထို စာကြည့်တိုက်မျိုးကို ကလေး၊ လူကြီးဟူ၍ အရွယ်မရွေးသုံးနိုင်သည်။ သုတေသန၊ ကျောင်းသား၊ အရပ်သားဟူ၍မရှောင် မည်သည့်အတန်းအစားမဆို သုံးနိုင်သည်။ စာကြည့်တိုက်တွင် ပညာရပ်တစ်ခုတည်းဖြစ်သော စာစုဟူ၍ သီးသီးသန့်သန့် ထားခြင်းမပြု၊ စာဖတ်သူ့နှင့်ကိုက်အောင် သင့်လျှော်မည် ထင်ရသောစာအုပ်များကို ပညာရပ်မရွေး စုတတ်သဖြင့် ဝေဝေဆာဆာ သုံးနိုင်သည်။ အချုပ်ဆိုရလျှင် ပြည်သူ့စာကြည့်တိုက်သည် အများပြည်သူများအတွက် ဗဟိုသုတ ဆည်းပူးရေး၊ စိတ်ဖျော်ဖြေရေးဟူသော အမှုကိစ္စတိုကို ဆောင်ရွက်သည်ဖြစ်၏။

ထို့ပြင် စာကြည့်တိုက်၏ထူးခြားသောလက္ခဏာတစ်ရပ်မှာ စာအုပ်များကို စင်္ဒုမျိုးတူစု၍ စီထားတတ်ခြင်းပင်ဖြစ်သည်။ ဤတွင် စာကြည့်တိုက်မှန်လျှင် စာအုပ်ကို မျိုးတူမစုပါသလောဟု မေးစရာရှိပါ၏။ အမျိုးသားစာကြည့်တိုက်တွင် စင်္ဒုမျိုးတူစုခြင်း လုပ်လေ့လုပ်ထမရှိပေး။ အမျိုးသားစာကြည့်တိုက်သည် မူပိုင်ဥပဒေအရလည်းကောင်း၊ စာကြည့်တိုက်ရည်ရွယ်ချက်အရလည်းကောင်း စာကို အားနှင့်အင်နှင့်စုတတ်သည်။ စုသောစာကိုလည်း ခေတ်မမိတော့ဟူသောသဘောဖြင့် ပြန်လည်စွန်ပစ်ရှိုးမရှိတတ်။ ထို့ကြောင့် စာကိုသိမ်းရန် နေရာပြသာနာ

ရှိ၏။ ထိုပြင် စာအုပ်ကိုအသေးစိတ်မျိုးတူစု၍ စင်တင်မည်ဆိုလျှင် စင်သို့ စာအုပ်သစ်တစ်အုပ်ဝင်လာသည်နှင့်တစ်ပြိုင်နက် စင်၌ရှိပြီးစာအုပ် များကို အမျိုးမကွဲအောင် အမြဲတမ်းရွှေပေးနေရမည့် ဇရာမပြသုနာ ရှိ၏။ ထို့ကြောင့် ပထမအဆင့်တွင် စာအုပ်ကို အမြင့်အရလည်းကောင်း၊ ဒုတိယအဆင့်တွင် စာအုပ်တိုက်ပိုင်အမှတ်အရလည်းကောင်း စင်၌စိတ်လေသည်ဖြစ်၏။ (စာအုပ်ရှာရသော အခက်အခဲပြေလည်စေရန်၊ ကက်တလောက်စာအုပ်တွင် မျိုးတူစုပေးထားသည်)။ ပြည်သူ့စာကြည့်တိုက်၌ကား ဤသို့မဟုတ်၊ စာဖတ်သူ၊ စာငှားသူအတွက် လိုရာစာအုပ်ရုံးယူယူလောင် စင်၌မျိုးတူစုပေးထားရသည်။

ဤသို့ဖြင့် စာငှားသူအဖို့ စာအုပ်စင်သို့ တိုက်ရိုက်လာ၍ မိမိ မျက်စိနှင့်ကြည့်၍ ရွေးနိုင်အောင် စာကြည့်တိုက်က ဖန်တီးပေးထားသည်။ စင်ရှိစာအုပ်များကို သော့မခတ်ဘဲ ဟာလာဟင်းလင်း (Open access) ဖွင့်ပေးထားသည်။ အဓိပ္ပာယ်မှာ စာငှားသူ၊ စာဖတ်သူသည် စင်၌ကိုယ်တိုင်စာရှာဖွေရင်း ကြံကြိုက်သလို သေးသိုက်စာအုပ်များကို လုမ်းတဲ့၍မြင်နိုင်အောင်၊ မသိမသာ ပညာတိုးရအောင်၊ စာအုပ်ကို စင်မှ လွယ်လင့်တကူယူငင်၍ စာမြည်းနိုင်ရအောင်၊ ဆန္ဒပေါ်သလို စာမြည်းကြည့်ပြီးမှ ကိုယ်လိုရာငှားနိုင်ရအောင် လုပ်ဆောင်ခြင်းဟုဆိုရာသည်။

ထို့နောက်တဖန် ပြည်သူ့စာကြည့်တိုက်သည် အများပြည်တို့၏ အလို့ဆန္ဒအပြည့်အဝဖြစ်ရအောင် လေးပိုင်းပိုင်း၍ စီမံပုံမှာ...

(က) စာငှားငြာနာ။။ ထို့ငြာနာသည် အထက်ကပြခဲ့သည့်အတိုင်း ပင်ဖြစ်သည်။ စာငှားသူသည် စာအုပ်စင်သို့ ကိုယ်တိုင်သွား၍ ကြိုက်ရာ စာကိုရွေးက အပြင်သို့ထုတ်ယူသွားနိုင်သည်။

(ခ) ရည်ညွှန်းငြာနာ။ ။ ထိုငြာနတွင် စွယ်စုံ၊ အသိပေါ်၊ နှစ်စဉ် ထုတ်စာအုပ် (Year books)၊ ပြက္ခဒီန် စသော စာအုပ်များ၊ ပန်းချိကား ချုပ်၊ ပုံတူစာအုပ်ကဲ့သို့ လေးပင်သောစာအုပ်များကို မျိုးတူစုံ စင်္တု ထားသည်။ ထိုစာနှစ်မျိုးတွင် ပထမတစ်မျိုးမှာ အစမှုအဆုံးအထိ ဖတ်ရန် မလိုသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်မျိုးကို အပြင်ထုတ်ယူရန် စကြည့် တိုက်က ခွင့်မပြု။ ကိုယ်လိုရာ လွယ်လင့်တကူရှာနိုင်အောင်၊ အေးအေး ဆေးဆေး သုတေသနပြနိုင်အောင် စကြည့်တိုက်တွင် စားပွဲကုလား ထိုင် အရန်သင့်လုပ်ထားသည်။

(ဂ) စာနယ်ဇင်းငြာနာ။ ။ စာအုပ်များနှင့်မရောစေဘဲ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ရောက် စာနယ်ဇင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်နိုင် အောင် စီမံထားသည်။ အပြင်သို့ ထုတ်ရှုမင်္ဂား။

(ဃ) ကလေးစကြည့်တိုက်။ ။ ကလေးနှီးနွောရန် နှီးနွော စာအုပ်၊ ကလေးငှားရန်စာအုပ်၊ ကလေးထိုင်ဖတ်ရန် စာနယ်ဇင်း သီးသီး သန့်သန့်ထားသော စကြည့်တိုက်ဖြစ်သည်။

ဤသို့ဖြင့် စကြည့်တိုက်တစ်ခုတည်းတွင် စကြည့်တိုက်၏ နေရာအကျဉ်းအကျယ်ကိုလိုက်၍ စာငှားခန်း၊ စာနှီးနွောခန်း၊ စာနယ်ဇင်း ခန်း၊ ကလေးစကြည့်ခန်းဟူ၍ ယောဂျာအားဖြင့် ခွဲထားရှိုးရှိသည်။ စကြည့်တိုက်ငယ်လျှင် တစ်ခန်းတည်း၌ပင် ယင်းလုပ်ငန်းအကုန်ပါ သည်။ စကြည့်တိုက်ကြီးကျယ်လျှင် ဗဟိုစကြည့်တိုက်သတ်သတ်၊ စကြည့်တိုက်ခွဲများသတ်သတ်ဟူ၍ တစ်မြို့တည်းတွင်ပင် အနဲ့အပြား ထားတတ်သည်။

ဤသည် ကမ္မာ့အရပ်ရပ်ရှိ ပြည်သူ့စကြည့်တိုက်များ၏ ယောဂျာလုပ်ထုံးပင်ဖြစ်သည်။

ဤတင် ပြည်သူ့စာကြည့်တိုက်၏အကိုရပ်အဖြစ်ဖြင့် သိမှတ်ထားရန်မှာ...

(က) စာကြည့်တိုက်သည် ပုဂ္ဂလိကပိုင်မဖြစ်စေရဘဲ ဆိုင်ရာ ပြည်သူ့အပ်ချုပ်ရေးအဖွဲ့အစည်း၏လက်အောက်ခံ ဖြစ်စေရမည်။

(ခ) ထိုအဖွဲ့အစည်းက အပ်ချုပ်ထောက်ပံ့မှုကို ခံယူရမည်။

(ဂ) ဒေသနေသူအားလုံးအတွက် လွတ်လပ်စွာသုံးနိုင်ခွင့် ရှိစေရမည်။

(ဃ) ဒေသနေလူအားလုံး၏ စရိတ်သဘာဝနှင့်ညီအောင် စာကို စုဆောင်းဖြန့်ချိနိုင်စေရမည်။

(င) ဒေသနေလူအားလုံး မည်သူသာ၊ မည်သူနာမရှိရအောင် စီမံပေးနိုင်ရမည်ဟု၍ ဖြစ်လေသည်။

**ပြည်သူ့စာကြည့်တိုက်များ** ထွန်းကားလာပုံကို ကြည့်ကြေးစွာ။

ဤတိန်နိုင်ငံတွင် ပြည်သူ့စာကြည့်တိုက်သည် ၁၈၅၀ခုနှစ်တွင် ပေါ်ပေါက်လာခဲ့လေသည်။ ထိုမတိုင်မိက အများသုံးစာကြည့်တိုက် ဖြီးဖြီးဖြောက်ဖြောက်ရှိနေခဲ့ပါ၏။ ထိုစာကြည့်တိုက်မျိုးမှာ အခြားမဟုတ်၊ လစဉ်ကြေးယူစာကြည့်တိုက် (Subscription Libraries)နှင့် စက်မှု အလုပ်သမားတို့၏စာကြည့်တိုက် (Mechanics' Institutes) တို့ပင် တည်း။ ပထမအမျိုးသည် စာဝါသနာရှိသူများက လစဉ်ကြေးပေး၍ ထူထောင်သော စာကြည့်တိုက်မျိုးဖြစ်သည်။ ဒုတိယအမျိုးသည် အလုပ်လုပ်ရင်း လုပ်ငန်းပညာတိုးတက်လိုသော စက်မှုအလုပ်သမားများ ထူထောင်သောစာကြည့်တိုက်မျိုးဖြစ်သည်။ ထိုစာကြည့်တိုက်နှစ်မျိုး စလုံးသည်ပင် ဦးရေအားဖြင့် နိုင်ငံတစ်ရှိန်းလုံး မပေါက်ခဲ့။ အရည်အချင်း

အားဖြင့် စာဖတ်သူ၊ စာငွားသူတို့၏လိုအင်ဆန္ဒကို ပြည့်ပြည့် ၀၀ စွမ်းဆောင်နိုင်ခြင်းမရှိခဲ့။

၁၈၅၀ခုနှစ်တွင်ကား ပါလီမန်အမတ်များဖြစ်ကြသော အီးဝတ် (William Ewart)၊ ဗရာသာတန် (Joseph Brotherton) တို့နှစ်ဦး၊ ထို့အပြင် ပြိုတိသူပြုတိုက်မှ အမူထမ်းဖြစ်သော အက်ဒွပ် (Edward) ပေါင်းသုံးဦး၏ လုံလဝီရိယကြောင့် ပါလီမန်က ပြည့်သူစာကြည့်တိုက် အက်ဥပဒေကို ပြဋ္ဌာန်းလိုက်လေသည်။ ပြဋ္ဌာန်းသည့် အချက်မှာ ကြိုးကျယ်လှသည်မဟုတ်၊ စာကြည့်တိုက်ထူထောင်ရန်အတွက် အခွန် ငွေထဲမှ တစ်ပေါင်လျှင် ပဲနိုဝင်ကုံးနိုင်ခွင့်အာဏာကို မြို့မကောင်စီ (Town Councils) များအား ပေးအပ်လိုက်ခြင်းပင် ဖြစ်လေသည်။ စာအုပ်ဝယ်ယူခွင့်မှာမူ ထိုအက်ဥပဒေ၌ မပါ၊ အခွန်ထမ်းတို့က မိမိအိတ်မှ ကျခံရမည်ဖြစ်လေသည်။ ဤမျှလောက်သာ ခွင့်ပြုခဲ့သောအက်ဥပဒေကို ဥပဒေကြမ်းအဖြစ်တင်စဉ်က (ယုံချင်မှုလဲ ယုံပေရွေ) ကန့်ကွက်သူရှိ ခဲ့လေသည်ဖြစ်၏။ အကြောင်းပြချက်မှာကား လူထုသည် စာတတ်ရန် မလိုဟူသတည်း။ သို့ဖြင့် ထိုဥပဒေသည် စင်းလုံးချောမဟုတ်သေးသည် ဖြစ်၍ တစ်စတစ်စနှင့် ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်ပါသော ဥပဒေများ ကို တစ်ခုပြီးတစ်ခု ပြဋ္ဌာန်းရသေးသည်။ ဥပမာအားဖြင့် နယ်ကောင်စီ (County Councils) အဖွဲ့များသည် ၁၉၁၉ ခုနှစ်ရောက်သည့်အခါ တိုင်မှ စာကြည့်တိုက်ထူထောင်နိုင်ခွင့်ရလေသည်။

၁၈၅၀ခုနှစ် စာကြည့်တိုက်အက်ဥပဒေပြဋ္ဌာန်းပြီးနောက် စာကြည့်တိုက်စထောင်ကြသောမြို့များမှာ မန်ချက်စတာ (Manchester)၊ နော်ဝစ် (Norwich)၊ ဘော်လတန် (Bolton)၊ အောက်စုံ(၆) (Oxford)၊

ဝင်ချက်စတာ (Winchester) မြို့တို့ဖြစ်ကြသည်။ ၁၈၇၀ ပြည့်နှစ် ရောက်သော ပြည်သူစာကြည့်တိုက်ရှိသော မြို့ပေါင်းသုံးဆယ့်ငါးမြို့ ဖြစ်လာလေသည်။ ထိုနှစ်၌ပင် မူလတန်းပညာရေးအက်ဥပဒေ ပြဋ္ဌာန်း လေသည်။ ထိုဥပဒေပြဋ္ဌာန်းရာမှ မူလတန်းပညာသင်ပူးသူများ တိုးလာ သည်။ ပညာလိုလားသူတိုးလေလေ၊ စာကြည့်တိုက်တိုးလေလေ ဖြစ် သည်။ ၁၉၄၉ ခုနှစ်တွင်ကား စာကြည့်တိုက်ထူထောင်သောမြို့မနှင့် နယ်ဒေသနှစ်ရ အုပ်ချုပ်သောအဖွဲ့ဦးရေသည် ၅၉၆ ဦး ဖြစ်လတော့ သည်။ လူဦးရေ ၄,၉၀၀,၀၀၀ (လေးဆယ့်ကိုးသိန်း)ရှိ ပြီတိန်နိုင်ငံ တွင် ပြည်သူစာကြည့်တိုက်နယ်အတွင်း မရောက်သေးသူများလည်း ၁၁၀,၀၀၀ (တစ်သိန်းတစ်သောင်း)သာလျှင် ရှိတော့သည်။ လွန်ခဲ့သည့် အနှစ်သုံးဆယ်က တိုင်းပြည်တစ်ဝက်မျှ ပြည်သူစာကြည့်တိုက် မရှိခဲ့သည်ကိုထောက်လျှင် ၁၉၁၉ ခုနှစ်နောက်ပိုင်းတွင် အခြေအနေ အလွန် တိုးတက်လာကြောင်း ထင်ရှားလေသည်။

တိုးတက်လာသည်မှာလည်း စာကြည့်တိုက်အက်ဥပဒေကို ကျင့်သုံးသော မြို့မနှင့် နယ်ဒေသနှစ်ရအုပ်ချုပ်ရေးအဖွဲ့တို့၏ အမြော်အမြင် ကြီးမှုကြောင့်ဟု ဆိုရာသည်။ ဗဟိုအစိုးရက စာကြည့်တိုက်ရေးရာ၌ ဝင်ရျုမစွေက်ဖက်၊ ချုပ်ကိုင်ခြင်း၊ စစ်ဆေးခြင်းမရှိ။ ဒေသနှစ်ရအုပ်ချုပ်ရေး အဖွဲ့တို့တွင် ပညာရေးကော်မတီဟူ၍ ရှိသည်။ ထိုကော်မတီက စာကြည့်တိုက်အတွက် ဘဏ္ဍာဇားဝေခြင်း၊ စာကြည့်တိုက်များခန့်ထား ခြင်း စသောကိစ္စများကို ဆောင်ရွက်သည်။ ဤတွင်လည်း စာကြည့် တိုက်အဆင့်အတန်းတိုးတက်ရေးအတွက် ၁၈၇၈ ခုနှစ်တွင် တည်ထောင် ခဲ့ပြီးနောက် ၁၉၉၈ ခုနှစ်တွင် ဘုရင့်အမိန့်နှင့် အာဏာအပ်နှင့်းခံရသော (Royal Charter) စာကြည့်တိုက်အဖွဲ့ (Library Association)က

ထောက်ကူပြန်သည်။ ထိုအဖွဲ့သည် စာကြည့်တိုက်ပညာရေးကို ချုပ်ဂိုင်ထားသည်။ ဆိုင်ရာကောလိပ် (Technical Colleges) တွင် အမြဲတမ်းသင်တန်းပြုလုပ်စီစဉ်ပေသည်။ သင်ရှိုးညွှန်းတန်းကိစ္စ၊ စာမေးပွဲကျင်းပရေးကိစ္စကို ကြပ်မပေးသည်။ ဤသို့ဖြင့် တစ်နိုင်ငံလုံးရှိ ဒေသနှင့်ရုပ်ချုပ်ရေးအဖွဲ့များ တည်ဆောက်သော ပြည်သူ့စာကြည့်တိုက်များသည် အဆင့်တန်းမီကာ လူအများမှိခိုနိုင်ငံသည့်အခြေသို့ ရောက်လေသည်။

အမေရိုကန်နိုင်ငံ၌ ပြည်သူ့စာကြည့်တိုက် ဖြစ်ထွန်းတိုးတက်လာပုံသည် ြိုတိနိုင်ငံနှင့် အနည်းငယ်တူလေသည်။ ပြည်သူ့စာကြည့်တိုက်ဟူ၍ မဖြစ်မဲ့ ဘရရာစုတွင် ပုဂ္ဂလိကစာကြည့်တိုက်၊ လစဉ်ကြေးယူစာကြည့်တိုက်၊ ကုမ္ပဏီစာကြည့်တိုက်၊ အသင်းအဖွဲ့စာကြည့်တိုက်ဟူ၍ ရှိခဲ့ကြသည်။ ပြည်သူ့စာကြည့်တိုက် ဟုတ်ဟုတ်ပြားပြားဖြစ်လာခဲ့သည် မှာ ဘရေးခုနှစ်နှင့် နယူးဟမ်(မ)ရှိုင်းယားပြည်နယ် (New Hampshire) ပိတာဘာရိမြို့ (Peterborough) တွင် ပြည်သူ့အခွန်အခဖြင့် ထူထောင်ခဲ့သော အခလွှတ်စာကြည့်တိုက်ဖြစ်သည်။ ဘရေးခုနှစ်နှင့်ပင် မက်ဆာချိုးဆက်ပြည်နယ် (Massachusetts) လွှတ်တော်က စာကြည့်တိုက်အက်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးလျှင် ဘေးစတွန်မြို့ (Boston)တွင် စာကြည့်တိုက်တစ်ခု ဖွင့်လှစ်ခဲ့လေသည်။ တစ်ဖန် ဘရေးခုနှစ်နှင့် နယူးဟမ်(မ)ရှိုင်းယားပြည်နယ်လွှတ်တော်က ပြည်နယ်တွင်းရှိမြို့များကို စာကြည့်တိုက်ထူထောင်ရန် အခွန်ကောက်ခွင့်ပြုသော အက်ဥပဒေကို ပြဋ္ဌာန်းပြန်လေသည်။ ဘရေးခုနှစ်တွင် မက်ဆာချိုးဆက်ပြည်နယ်၏ အလားတူအက်ဥပဒေပြဋ္ဌာန်းပြန်လေသည်။

ဤသို့ဖြင့် ဘရေးခုနှစ်သို့ရောက်သော ပြည်နယ် (၂၀)တွင် စာကြည့်တိုက် အက်ဥပဒေပြဋ္ဌာန်းပြီးဖြစ်၍ စာကြည့်တိုက်ဦးရေလည်း

၆၄၉ ခု ရှိခဲ့ပြီဖြစ်လေသည်။ တောနယ်တွင် စာကြည့်တိုက်လုပ်ငန်းစခဲ့သည်မှာ ၁၈၉၈ခုနှစ်တွင် ဖြစ်သည်။ ထိုနှစ်တွင် အိုဟိုင်းယိုးပြည်နယ် (Ohio)၏ နယ်စာကြည့်တိုက် (County Library) ကို စခဲ့သည်။ ထို့ပြင် အင်ဒရူးကာနေဂျီ (Andrew Carnegie) ဆိုသူ့ သူငွေးတစ်ဦး က ၁၈၉၈-၁၉၀၇ခုနှစ်အကြားတွင် စာကြည့်တိုက်များ တည်ထောင်ရန် အတွက် ဒေါ်လာငွေ ငါးသိန်းကို လျှော့ခိုင်းခဲ့သဖြင့် စာကြည့်တိုက်အခြေ အနေသည် တိုးသထက်တိုးလာလေသည်။ ၁၉၆၅ခုနှစ်၌ အမေရိကန် တစ်နိုင်ငံလုံးတွင် (စာကြည့်တိုက်ခွဲမပါ) ပြည်သူ့ စာကြည့်တိုက်ပေါင်း ၇,၂၀၄ ခု ရှိနေပြီဖြစ်သည်။

ဤတွင် ပြည်သူ့စာကြည့်တိုက်ဖွဲ့စည်းရှု၏ အမေရိကန်နှင့် ဗြိတိနိုင်ငံနှစ်ခုသည် အနည်းငယ် ကွဲလွှဲချက်ရှိသည်။ ဗြိတိနိုင်ငံတွင် ပြည်သူ့စာကြည့်တိုက်ကို မြို့နယ်ဒေသနှင့်ရအပ်ချုပ်ရေးအဖွဲ့များက တည်ထောင်ကြသည်ဖြစ်လေသည်။ အမေရိကန်နိုင်ငံ၌ ကား ယင်း ဒေသနှင့် အပ်ချုပ်ရေးအဖွဲ့လက်အောက်ခံ ပြည်သူ့စာကြည့်တိုက်လည်း ရှိသည်။ သမိုင်းကြောင်းကိုလိုက်၍ ပညာရေးဌာနကအပ်ချုပ်သော(ကျောင်းစာကြည့်တိုက်မဟုတ်) ပြည်သူ့စာကြည့်တိုက်မျိုး (School District Libraries)လည်းရှိသည်။ ထို့ပြင် အသင်းအဖွဲ့နှင့် ဒေသနှင့်ရအပ်ချုပ်ရေးအဖွဲ့က တွဲ၍ထောက်ပံ့သော ပြည်သူ့စာကြည့်တိုက်မျိုးလည်းရှိသည်။ အနီးဆုံးသာဓကမှာ နယူးယောက်ပြည်သူ့စာကြည့်တိုက်ပေတည်း။ နယူးယောက်မြို့ကြီးတွင် မြို့ဝါးမြို့၊ စုပေါင်းပါဝင်လျက်ရှိရာ ငွေးတို့ အနက် မြို့သုံးမြို့၏တာဝန်ကို နယူးယောက်ပြည်သူ့စာကြည့်တိုက်က ယူသည်။ ထိုစာကြည့်တိုက်ကို အသင်းအဖွဲ့က အပ်ချုပ်သည်။ ထို စာကြည့်တိုက်တွင် ရည်ညွှန်းဌာနနှင့် ဖြန့်ချိရေးဌာနဟူ၍ ဌာနကြီး

နှစ်ခုရှိလေရာ ရည်ညွှန်းငြာနကို ပုဂ္ဂလိုကအဖွဲ့ကထောက်ပံ့သည်။ ငြာန ခွဲငါးဆယ်ရှိသော ဖြန့်ချိရေးငြာနကိုကား မြို့တော်၏အခွန်ဘဏ္ဍာငွေမှ ထောက်ပံ့သည်။

တစ်ဖုန်း အမေရိုကန်နှင့် ဗြိတိန်ပြည်သူ့စာကြည့်တိုက်တို့၏ ကွဲလွှဲချက်မှာ အမေရိုကန်စာကြည့်တိုက်များ၏ စာအုပ်စာတမ်းသာမက ဓာတ်ပုံ၊ ရပ်ပုံ၊ ပန်းချို့၊ မြေပုံ၊ ရပ်ရှင်ကား၊ အသံသွင်းကြိုးစွဲ အများ အပြားစုဆောင်းခြင်းပင်တည်း။

ဒီန်းမတ်နိုင်ငံရှိ ပြည်သူ့စာကြည့်တိုက်များသည် ၁၈၈၄ နောက်ပိုင်းမှ စခဲ့သည်ဟုဆိုရာသည်။ သို့သော် ပီပီသသမဟုတ်၊ အရပ် ကငွေထည့်ချွဲလည်းကောင်း၊ စာအုပ်အလျှော့ခံချွဲလည်းကောင်း၊ ကျောင်းလို ရရာနေရာမျိုးတွင် ဖွင့်လှစ်ရသော စာကြည့်တိုက်ကလေးများ ဖြစ်ကြ သည်။ ၁၈၈၂ ခုနှစ်စဉ် အစိုးရက ထိုစာကြည့်တိုက်ကလေးများကို ထောက်ပံ့ကြေးနည်းနည်း စပေးလေသည်။ ၁၈၉၃ ခုနှစ်တွင်ကား အစိုးရက စာကြည့်တိုက်ငယ်များ၏ကိစ္စကိုဆောင်ရွက်ရန်ဟု အများပြည်သူ စာကြည့်တိုက် ထောက်ပံ့ရေးကော်မတီ (State Committee for The Support of Popular Libraries) ကို တည်ထောင်လေသည်။ ထိုနောက် ထိုကော်မီတီနေရာတွင် နိုင်ငံတော်စာကြည့်တိုက်ကော်မရှင် (State Library Commission) ဟူ၍ လွှတ်လွှတ်လပ်လပ် ဖြစ်လာသည်။ ၁၉၁၈ ခုနှစ်တွင် စာကြည့်တိုက်ကျောင်းကို ထူထောင် သည်။ ၁၉၂၀ ပည့်နှစ်တွင်ကား အစိုးရက စာကြည့်တိုက်အက်ဥပဒေကို ပထမအကြိမ် ပြဋ္ဌာန်း၍ နိုင်ငံတော်စာကြည့်တိုက်ကော်မရှင်ကို ဖျက်သိမ်းပြီးလျှင် စာကြည့်တိုက်စစ်ဆေးငြာန (Library Inspectorate) ကို တည်ထောင် လေသည်။ ဒေသနှင့်ရအဖွဲ့များလည်း အခွန်ကောက်၍ စာကြည့်တိုက်

ထောင်နိုင်လာသည်။ ထိုအခါမှစ၍ စာကြည့်တိုက်တိုးပွားလာခဲ့သည်မှာ ၁၉၅၁ ခုနှစ်တွင် မြို့စာကြည့်တိုက် ၁၃၂၀၊ ကျေးရွာစာကြည့်တိုက် (Parish Libraries) ၁၂၃၂ ခု၊ ကျောင်းနှင့်ကလေးစာကြည့်တိုက် ၂၀၀ ရီလာလေသည်။

ဤတွင် မှတ်ထားရန်မှာ ပြည်သူ့စာကြည့်တိုက်မှန်သမျှ ဒေသနှုန်းရအပ်ချုပ်ရေးအဖွဲ့ လက်အောက်ခံမဟုတ်သည့်အချက်ပင် ဖြစ်လေသည်။ အထူးသဖြင့် ကျေးရွာစာကြည့်တိုက်(Parish Libraries) များသည် ကိုယ်အဖွဲ့အစည်းနှင့်ကိုယ် ဖြစ်တတ်သည်။ သို့သော် အစိုးရ ထံမှ တစ်စိတ်တစ်ဒေသ ထောက်ပံ့ကြေးရသည်ပင် ဖြစ်လေသည်။ အစိုးရ ထောက်ပံ့ကြေးပေးသည်အခါ စည်းကမ်းချက်ထားသည်မှာကား ထိုစာကြည့်တိုက်ငယ်များ ရွာသူရွာသားများကို စာကြည့်တိုက် အဆလွတ် သုံးခွင့်ပေးရမည်ဟူသော စည်းကမ်းချက်ဖြစ်လေသည်။ မြို့စာကြည့် တိုက်၊ နယ်စာကြည့်တိုက် (County Library) တို့သည် ကိုယ့်အခွန်နှင့် ကိုယ်လုပ်ငန်းကို သာမန်အားဖြင့် ဆောင်ရွက်သည်မှန်၏။ သို့သော် အစိုးရက တစ်မြို့လျှင် စာကြည့်တိုက်တစ်ခုကျ၊ တစ်နယ်လျှင် စာကြည့်တိုက်တစ်ခုကျ၊ တစ်ရွာလျှင် စာကြည့်တိုက်တစ်ခုကျ ထောက်ပံ့ကြေးပေးလေသည်။ နယ်စာကြည့်တိုက် (County Library) သည် အစိုးရ ထောက်ပံ့ကြေးခံယူရှုံး အလုပ်တစ်ခုကို ပို၍လုပ်ပေးရသည်။ ထိုအလုပ်တာဝန်သည် အခြားမဟုတ်။ မိမိအရပ်နှင့်စပ်၍ သာမန်စာကြည့်တိုက် အလုပ်သာမက ကျေးရွာစာကြည့်တိုက်များကို စာအုပ်ထပ်ဖြည့်ပေးခြင်း၊ စာအုပ်ချုပ်ရာ၊ ကက်တလောက်တင်ရာကိစ္စမျိုးတွင် အကူအညီပေးခြင်း ဟူသော အလုပ်များကိုလည်း ထပ်ဆင့်လုပ်ပေးရသည်ဖြစ်၏။ သို့သော်

တိုစာကြည့်တိုက်ငယ်များအတွက် နယ်စာကြည့်တိုက်များသည် တိုက်ရှိက်တာဝန်မခံယူလေ။

စာကြည့်တိုက်များသည် ထောက်ပံ့ကြေးအတွက် နှစ်စဉ် စာကြည့်တိုက်စစ်ဆေးရေးရွာနာရီ၊ လျှောက်ရသည်။ ကျေးဇာစာကြည့်တိုက်များဆိုလျှင် အရင်နှစ်ကာဝယ်ခဲ့သော စာအုပ်စာရင်းပြု၍ လျှောက်ရသည်။ စာကြည့်တိုက်စစ်ဆေးရွာနာရီ ထောက်ပံ့ရေးကိစ္စကို စိစစ်ခြင်း၊ စာကြည့်တိုက်စစ်ဆေးရေးမှုး (Library Inspector) များကို စာကြည့်တိုက်ငယ်သို့လွှတ်၍ စစ်ဆေးစေခြင်းအလုပ်များအပြင် အရေးကြီးသော အလုပ်သုံးခုကို လုပ်သေးသည်။

ပထမတစ်ခုသည် စာကြည့်တိုက်ကြီးများ၊ သုတေသန စာကြည့်တိုက်များရှိ နိုင်ငံခြားသာသာဖြင့်ရေးသော စာအုပ်များ စုပေါင်းကက်တလောက်ကို ထိန်းသိမ်းထားကာ အကြောင်းပြန်ကြားသည့်အလုပ်ဖြစ်သည်။

ဒုတိယတစ်ခုသည် စာအုပ်စာရင်းများကို အခါအားလျှော်စွာ ရိုက်နှိပ်ထုတ်ဝေသည့်အလုပ် ဖြစ်သည်။

တတိယတစ်ခုသည် စာကြည့်တိုက်များသင်တန်းကျောင်းကို ကြီးကြပ်သည့်အလုပ် ဖြစ်သည်။

ရရနိုင်ငံတွင် ပြည်သူ့စာကြည့်တိုက်ဖွဲ့စည်းပုံသည် တစ်မျိုးတစ်ဖုံးဖြစ်လေသည်။ ထိန်းနိုင်ငံတွင် ပြည်သူ့စာကြည့်တိုက်ဟူသောအမည် အစား လူထုစာကြည့်တိုက်ဟူသောအမည်ကို သုံးသည်။ သို့သော် လူထုစာကြည့်တိုက်ဟူသောအမျိုးအစားတွင် အခြားနိုင်ငံများက ပြည်သူ့စာကြည့်တိုက်ဟူ၍ နားလည်နေကြသောအမျိုးအစားနှင့် အခြား စာကြည့်

တိက်အမျိုးအစားလည်း ပါဝင်လေသည်။ ဥပမာပေးရသော လူထူ  
စာကြည့်တိက်အမျိုးအစားတွင်...

- (က) လီနှင်စာကြည့်တိက်၊ ယဉ်ကျေးမှုဌာနနှင့် လက်အောက်ခံ  
ဌာနများပိုင် စာကြည့်တိက်များ၊
- (ခ) စုပေါင်းလယ်ယာစာကြည့်တိက်များ၊
- (ဂ) အစိုးရလယ်ယာစာကြည့်တိက်များ၊
- (ဃ) အလုပ်သမားသမဂ္ဂ စာကြည့်တိက်များဟူ၍ ဖြစ်လေ  
သည်။

လူထူစာကြည့်တိက်နှင့်ကွဲပြားသော စာကြည့်တိက်အမျိုးအစား  
မှာ တက္ကသိုလ်စာကြည့်တိက်၊ ကျောင်းစာကြည့်တိက်၊ ပညာတံ့ခွန်အဖွဲ့  
စာကြည့်တိက် စသော အထူးစာကြည့်တိက်အမျိုးအစားဖြစ်လေသည်။  
စာကြည့်တိက်များကို ကြီးကြပ်ရန်ဟူ၍ (ယဉ်ကျေးမှုဝန်ကြီးဌာနက  
ဖန်တီးခဲ့သော) စာကြည့်တိက်ညွှန်ကားရေး ဗဟိုကောင်စီ (Central  
Council of Library Guidance) ဟူ၍ ရှိလေသည်။ ထိုကောင်စီ၏  
တာဝန်သည် အကြံ့ဥက္ကပ်ပေးရန်ဖြစ်သော်လည်း ဝန်ကြီးများအဖွဲ့နှင့်  
တိုက်ရှိက်ဆက်သွယ်သည်။ တစ်နှစ်လျှင် သုံးကြိမ်အစည်းအဝေးလုပ်  
သည်။ ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်တွင် စာကြည့်တိက် စစ်ဆေး  
ရေးဌာန (Main Library Inspection Office of the Ministry of Culture) ဟူ၍ ရှိသည်။ ထို့ကြားမှာ စာကြည့်တိက်  
များ၏လုပ်ငန်း အတက်အကျကို စောင့်ကြည့်ရန်၊ တိုးတက်ရေးအတွက်  
လိုအပ်သလို စီမံရန်ဖြစ်သည်။

လူထူစာကြည့်တိက်အမျိုးအစားတွင် ယဉ်ကျေးမှုဌာနနှင့် ဌာနခွဲ  
များက ချုပ်ကိုင်ထောက်ပံ့သော စာကြည့်တိက်များမှာ...

- (က) လီနှင်စာကြည့်တိုက် အပါအဝင်  
အမျိုးသားစာကြည့်တိုက်များ။ (National Libraries)
- (ခ) ပြည်နယ်စာကြည့်တိုက်များ  
(State Republic Libraries)
- (ဂ) သီးခြားပြည်နယ်စာကြည့်တိုက်များ  
(Libraries of Autonomous Republics)
- (ဃ) မြို့နယ်နယ်စာကြည့်တိုက်များ  
(City and District Libraries)
- (င) သူ့ယောက်နှင့် ကလေးစာကြည့်တိုက်များ  
(Children's and Young People's Mass Libraries)
- (စ) ကျေးရွာစာကြည့်တိုက်များ (Village Libraries)  
ဖြစ်လေသည်။  
(ထိုစာရင်းတွင် (က)နှင့်(ခ)သည် မူပိုင်ဥပဒေအရ ပြည်တွင်း  
ထုတ်စာအုပ်ရကြသော စာကြည့်တိုက်များဖြစ်သည်။)

စာကြည့်တိုက်နှင့်စပ်၍ ရရနိုင်ငံ၏ထူးချက်မှာ စာကြည့်  
တိုက်များတွင် စာအုပ်များနှားသည့်အလုပ်အပြင် အစိုးရက လူထုလတ်တ  
လောသိစေချင်သောအချက်အလက်များကို စာကြည့်တိုက်က ချက်ခြင်း  
စာရွက်စာတမ်းပြုစုပေးခြင်း၊ ဟောပြောခြင်းစသောလုပ်ငန်းများကို  
တက်တက်ကြွကြွလုပ်ခြင်း၊ စာကြည့်တိုက်ပညာရပ်နှင့်စပ်၍ အထက်မှ  
အောက်အထိ စာကြည့်တိုက်မှန်သမျှတွင် တညီတည်းဖြစ်ခြင်း၊ စာရင်း  
အင်းများများအသုံးပြုခြင်း စသည်တို့ဖြစ်လေသည်။ ရရနိုင်ငံတွင် ၁၉၆၇  
ခုနှစ်စာရင်းအရ စာကြည့်တိုက်ပေါင်း ၃၇၀,၀၀၀ (သုံးသိန်းခုနှစ်သောင်း)  
ရှိသည့်အနက် ပြည်သူ့စာကြည့်တိုက် ၁၂၇,၀၀၀ (တစ်သိန်းနှစ်သောင်း

ကျော်)၊ သီပံ့နှင့် အထူးစာကြည့်တိုက် ၅၁,၀၀၀၊ ကျောင်းစာကြည့်တိုက် ၁၈၂,၀၀၀(တစ်သိန်းရှစ်သောင်းကျော်)၊ ကလေးစာကြည့်တိုက် ၅,၀၀၀ ရှိလေသည်။

**သစ္တတြေလျှနိုင်ငံ၌ ပြည်သူ့စာကြည့်တိုက်ဖြစ်ပေါ်လာပုံမှာ**  
နှစ်မျိုးနှစ်ဖုံး ရှိလေသည်။ တစ်မျိုးမှာ (New Southwales)၊ တပ်စဲး  
နိုယား (Tasmania) စသည်ဖြင့် ပြည်နယ်ခြောက်ခုတွင် ပြည်နယ်  
ပြည်သူ့စာကြည့်တိုက် (State Public Library) တစ်ခုစီ ရှိနေခြင်းဖြစ်  
လေသည်။ နောက်တစ်မျိုးမှာ သစ္တတြေလျှနိုင်ငံသို့ ရွှေးပတေသကီက  
ပြောင်းရွှေ့လာရောက်သူ အင်္ဂလိပ်တို့သည် သူတို့ အမိန့်နှင့်၌ ကြိုတွေ့  
ခဲ့သော လစဉ်ကြေးယူစာကြည့်တိုက်၊ စက်မှုပညာသည် စာကြည့်တိုက်  
မျိုးအတိုင်း သစ္တတြေလျှနိုင်ငံသို့ ရောက်သည့်အခါ တည်ထောင်ခဲ့ခြင်း  
ဖြစ်သည်။

ပြည်နယ်စာကြည့်တိုက်များသည် အမှန်အားဖြင့် ဗဟိုရည်ညွှန်း  
စာကြည့်တိုက်များဖြစ်ကြပါ၏။ မူပိုင်ဥပဒေအရ ပြည်တွင်းထုတ်စာအပ်  
ရနေသည့် စာကြည့်တိုက်များဖြစ်ကြပါ၏။ သို့သော် ပြည်သူ့စာကြည့်  
တိုက် နည်းပါးသောဆောင်ဖြစ်၍ ပြည်သူ့စာကြည့်တိုက်တာဝန်တစ်ရပ်  
ဖြစ်သော စာင့်သည့်တာဝန်ကိုလည်း ယူခဲ့ကြရလေသည်။

၁၉၃၅ ခုနှစ်ကား အမေရိုကန်စာကြည့်တိုက်မှူး ရပ်ဖိမန်  
(Ralf Munn, Director of the Carnegie Library of Pittsburg)  
နှင့် ဝိတိရိယ် ပြည်သူ့စာကြည့်တိုက်မှူး ပစ် (Ernest R. Pit, Chief  
Librarian, Public Library of Victoria)တို့ နှစ်ဦးသည် သစ္တတြေလျှေ  
နိုင်ငံတစ်ခုလုံးရှိ စာကြည့်တိုက်များကို လျည့်ပတ်လေ့လာပြီးနောက် အစီ  
ရင်ခံစာတစ်ပုဒ်ကို ထုတ်ပြန်လိုက်လေသည်။ အစီရင်ခံစာ၏သဘောမှာ

အခြားမဟုတ်။ သာစတော်လျှစာကြည့်တိုက်များ ခေတ်နောက်ကျမှန် ကြောင်း၊ မည်သို့မည်ပုံတိုးတက်အောင် လုပ်ရန်လိုကြောင်းဖြစ်လေသည်။ ထိုအစီရင်ခံစာထွက်ပြီးသည့်နောက် ပြည်နယ်အသီးသီးတွင် စာကြည့်တိုက်အက်ဥပဒေများ ပြဋ္ဌာန်းကြလေသည်။ ပမာအားဖြင့် နယူးဆောက်ဝေးပြည်နယ်၌ ၁၉၅၄ ခုနှစ် စာရင်းအရ စာကြည့်တိုက်ထူထောင်သော ဒေသနဲ့ရအပ်ချုပ်ရေးအဖွဲ့တို့မှာ ၁၃၇ ခု ဖြစ်သည်။ တက်စမားနီးယား ပြည်နယ်၌ ၃၄ ခု ဖြစ်သည်။ ဝိတိရိယပြည်နယ်(Victoria) ၆၅ ၅၆ ခု ဖြစ်သည်။ ကွင်းစလန် (Queensland) ပြည်နယ်၌ ၁၉၅၃ ခု စာရင်းအရ ၂၅ ခု ဖြစ်သည်။ ပြည်နယ်တိုင်း၊ ပြည်နယ်တိုင်း၌ စာကြည့်တိုက်များသည်လည်း တဖြည်းဖြည်းနှင့် ဒေသနဲ့ရအပ်ချုပ်ရေးအဖွဲ့ လက်အောက်သို့ ရောက်လာခဲ့ပြီဖြစ်လေသည်။ ထိုမှတ်ဖို့ ဒေသနဲ့ရအပ်ချုပ်ရေးအဖွဲ့၏အခွန်အခဖြင့် တည်ထောင်ခဲ့သည့်အပေါ် အစိုးရက အခါအားလျှော်စွာ ထောက်ပံ့ကြေးပေးပြန်လာသောအခါ ပြည်သူ့စာကြည့်တိုက်များသည် တိုးသည်ထက်တိုးလာလေသည်။ စာကြည့်တိုက်သင်တန်းကျောင်းကိုကား ပြည်နယ်ပြည်သူ့စာကြည့်တိုက်များက ကြီးမှားလုပ်ဆောင်လျက်ရှိသည်။

အာဖရိကတိုက်ရှိ(တောင်အာဖရိက၊ အီဂျစ်စသည်တို့မပါ)နိုင်ငံများသည် ယခုအခါတွင် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းသည် ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းသေးပေ။ တစ်နေရာ တစ်နေရာသည် လမ်းပန်းခရီး အကွာအဝေးကြီးသည်။ အာဖရိကတိုက်သားအများနှင့်ဆိုင်သော ဆွာဟိုလီစကားဖြင့်ရေးသည့် စာအုပ်ဦးရောနည်းသေးသည်။ စာဖတ်တတ်သူဦးရောက မပြောပလောက်သည့်အခြေအနေတွင် ရှိချေသည်။

၁၉၅၃ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ချုပ်နှင့် နိုင်ရျီးရိုးယားအစိုးရတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိပြီးနောက် အီဘာတန်မြို့၌ အာဖရိုကတိုက် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနှီးနှောပွဲ တစ်ခုကိုပထမအကြိမ် ကျင်းပခဲ့ လေသည်။ ထိုနှီးနှောပွဲ ၏နောက် ပိုင်းတွင် ‘အနောက်အာဖရိုက စာကြည့်တိုက်များအသင်း’ဟူ၍ ပေါ်ပေါက်လာကာ စာကြည့်တိုက်များသင်တန်းလုပ်ခဲ့လေသည်။ ဒုတိယအကြိမ် ၁၉၆၂ ခုနှစ် နိုင်ရျီးရိုးယားတက္ကသိုလ်(အီနှုဂ္ဂ)၌ ကျင်းပပြုလုပ်ရာ လွတ်လပ်စနိုင်ငံသစ် ၃၃နိုင်ငံများ တက်ရောက်ခဲ့ လေသည်။ ထိုနှီးနှောပွဲ၏ ရှေ့လုပ်ငန်းအတွက် အသေးစိတ်စီမံကိန်းချုခဲ့ လေသည်။ ယခုအခါ မြို့ရှိစာကြည့်တိုက်ကိုဗဟိုပြ၍ ထိုစာကြည့်တိုက်ရှိ သီးသန်စာစုကို စာအုပ်သေတ္တာများဖွံ့ဖြိုးလျှင် နယ်ရှိစာကြည့်တိုက်ဒိုင်များသို့ပို့ခြင်း၊ လူအများဖတ်၍ဖြစ်အောင် လွယ်ကူသောစာအုပ်များကို အသုံးပြုခြင်း စသည်ဖြင့် ဆိုင်ရာတို့က လုပ်ဆောင်နေကြရာ တဖြည်းဖြည်းနှင့် စာကြည့်တိုက်လုပ်ငန်းသည် တိုးတက်စပြုလာပြီဟု ဆိုရာ၏။

### ကျမ်းကိုးစာရင်း

1. Bodleian Library: "Visitors' Guide"  
Oxford University Press (1953)
2. Burton M. "Famous Libraries of the world"  
London, Grafton, 1937.
3. Delbrien. S, "The Ivory Coast Central Library:  
A Unesco pilot project" *Unesco Bull. Libr.*,  
Vol. XVIII, No.5 (S-064)
4. "English reader for student in librarianship"  
Leningrad, Krupskaya State Library Institute, 1961.

5. Esdaile, A.J.K., "National Libraries of the world" 2 nd.ed, London, Library Association, 1957.
6. Fonotov, G. "The Libraries of the U.S.S.R during the last fifty years" *Unesco Bull. Libr.*, vol. XXI, No.5 Sept.-Oct. 1967. 9/10.
7. Gardner. F.M., "Unesco and Library and related services in Africa" *Unesco Bull. Libr.*, vol. XX, No.5 (S.066)
8. Horecky, P.L., "Libraries and bibliographic centers in the Soviet Union" Bloomington, Indiana University, 1957.
9. Humphreys, K.W. " National Library Functions" *Unesco Bull. Libr.*, vol. XX, No. 4, 1966 7/8.
10. Irwin, R. 1st ed. "The Libraries of London" London Library Association, 1949.
11. McColvin, L.R. "The Chance to read: public libraries in the world today" London, Phoenix House, 1950.
12. McColvin, L.R.,and Revie. J., "British Libraries" London, British Council, 1947.
13. "Main Library of the Soviet Union", Moscow, 1962.
14. "National Diet Library", Tokyo, 1967.
15. "National Library of India," Calcutta, Government of India press, 1953.
16. "National Library of Thailand" Bangkok, National Library, B.E 2501.
17. News and Informations. *Unesco Bull. Libr.*, vol. XVI. No.2 (J 1 -Ag 62)
18. "Regional seminar on the development of public libraries in Africa", *Unesco Bull. Libr.*, vol. XVIII No.5 (5-064)

19. Ruggles, M.J., and Swank. R.C., "Soviet Libraries & Librarianship", Chicago, A.L.A, 1962.
20. Sutton, S.C., "A guide to the India Office Library", London, H.M.S.O., 1952.
21. Singapore Year Book, 1966. Government Printing Offiice.
22. Spain, F.L., "Library development in Thailand, 1951 - 65", *Unesco Bull. Libr.*, vol. XX, No. 3 May-June 1966 5/6.
23. Spirina, E.V. " The Moscow University library " *Unesco Bull. Libr.*, vol. XII, No.4 April 1958.04.
24. "Unesco Library activities, 1959-60." *Unesco Bull. Libr.*, vol. XV, No.3 (My-Je 61).
25. "Unesco symposium on national libraries in Europe: Vienna. Austria", 8-27 September 1958. Paris, Unesco, 1958.
26. Willemin, S."The training of Librarians in Africa" *Unesco Bull Libr.*, Vol. XXI, No.6 (N-D 67).

စာကြည့်တိက်နီးနေ့ဖလှယ်ပဲ စာတမ်း (၁၉၆၈)  
 (၁၉၇၁ တွင် စာပေါ်မာန်မှ  
 'စာကြည့်တိက်လုပ်ငန်း'အမည်ဖြင့် စာအုပ်ထုတ်ခဲ့သည်)

## မြန်မာနိုင်ငံ စာကြည့်တိုက်ခရီး

တစ်ရုံသောအခါ အနော်ရထာမင်းစောသည် သထုပြည်ကို  
တိုက်ခိုက်သိမ်းသွင်း၍ ပညာအရပ်ရပ်တတ်ကျမ်းသူများ၊ ရဟန်းသံယာ  
များ၊ ဓာတ်တော်မွေတော် စသည်များကို ပုဂ္ဂိုလ်ပြည်တော်သို့ ပင့်ဆောင်  
ခဲ့လေသည်။ ထိုသို့ပင့်ဆောင်ခဲ့သည့်အထဲတွင် ပိဋကတ်အစုံသုံးဆယ်  
လည်း ပါလေသည်။ ဤတွင် ပိဋကတ်အစုံကို ရတနာအတိဖြစ်သော  
ပြာသာဒ်ဝယ်ထား၍ အရိယာသံယာတို့အား သင်ကြားပို့သရ၏ဟု  
ရာဇ်ဝင်၌ လာလေသည်။

ယခုအခါ ပုဂ္ဂိုလ်ပြည်းလမ်းဘေးတွင် ဓာပြတ်းပေါက်များ  
ဖြင့် သုံးဖက်သုံးတန်ကာရံ၍ ဘုံငါးဆင့်ရှိအုတ်တိုက်တစ်တိုက်ကို ပုဂ္ဂိုလ်  
သွားခရီးသည်များ မြင်မိကြလိမ့်မည်။ ထိုအုတ်တိုက်ကို အနော်ရထာ  
မင်းစော၏ ကုသိုလ်တော်ဟူ၍လည်းကောင်း၊ ပိဋကတ်တိုက်ဟူ၍  
လည်းကောင်း သက်ကြီးဝါကြီးများက ဆိုထုံးပြုကြသည်။ ထို့ကြောင့်  
ထိုအုတ်တိုက်၌ပင် သထုပြည်မှ အနော်ရထာမင်းစော ပင့်ဆောင်လာခဲ့  
သော ပိဋကတ်တော်များကို ထားလေသည်ဟူ၍ ယူဆဖွယ်ရာဖြစ်လေ  
သည်။

တဖန် ကျွန်စစ်သားမင်းလက်ထက်၌ တရ္စာ်းတောင်ခြေရင်း ဝယ် ကန်တက်နှို့ခဲ့လေသည်။ ထိုကန်သည် ကြာမျိုးစုံဖြင့် တင့်တယ် လှပေ၏။ မြကန်ဟူ၍လည်း နောင်တွင်အမည်တွင်ခဲ့သည်။ ထိုကန်၏ အနီးတွင်လည်း ကျောက်ဖြင့်ပြီးသော အဆောက်အအုံတစ်ခု ရှိခဲ့လေ သည်။ ထိုကျောက်တိုက်ကို နှောင်းလှများက စက္က။တိုက်ဟုခေါ်ကြ သည်ဖြစ်ရာ ပိဋ္ဌကတ်တိုက်ပင် ဖြစ်လေမည်လားဟု တွေးစရာဖြစ်ပြန် လေသည်။

မည်သို့ပင်ဖြစ်စေ၊ အနော်ရထာမင်းစောလက်ထက်မှုစဉ် ပုဂံနှင့်ပင်းယခေတ်တစ်လျှောက်လုံးတွင် ပရီယတ္ထိသာသနာထွန်းကား လာခဲ့သည်မှာ အထင်အရှားဖြစ်လေသည်။ ပြည်သူတိုက်လည်း ရဟန်း သံပျောများ လေ့လာနိုင်ရန် ပိဋ္ဌကတ်တော်များ လျှော့လျော့ရှိကြသည်။ ထိုအခါ ပုဂံပြည်အနဲ့အပြားတွင် စာသင်တိုက်လည်း အများအပြား ရှိလာလေသည်။ စာသင်တိုက်များနှင့်ယူဦး၍ ပိဋ္ဌကတ်တိုက် သတ်သတ် မရှိသည့်တိုင်အောင် ပိဋ္ဌကတ်အတော်စုံ သည်ကား သုတေ၊ ဝိနည်း၊ အဘိုး ဓမ္မာ စသည်ဖြင့်လည်းကောင်း၊ အဋ္ဌကထာ၊ ဗြိုကာ စသည်ဖြင့်လည်း ကောင်း အမျိုးအစားခွဲ၍ စာသင်တိုက်ထဲတွင် ရှိနေရလိမ့်မည်ဖြစ်သည်။ ထိုပိဋ္ဌကတ်ကျမ်းများလည်း ပါ့ဌားသာသာ၊ မွန်သာသာ ထိုနောက် မြန်မာ သာသာဖြင့် ပေပါရပိုက်ပေါ်တွင် ရေးကူးပြီးဖြစ်ရလိမ့်မည်။

ထိုပေပါရပိုက်များကို သစ်တလား၊ စာတိုက်(သေတ္တာ)တို့တွင် သိမ်းဆည်းရိုးရှိလေသည်။ စာတိုက်တန်ဖိုးသည် မသေးလှု။ အလှုအပ လုပ်ထားသောစာတိုက်တစ်ခုလျှင် ထိုခေတ်ဈေးနှုန်းအရ နှစ်ရာတစ်ဆယ့် ငါးကျပ်မျှတန်လေသည်။ ပိဋ္ဌကတ်သုံးပုံတစ်စုံလျှင် သုံးထောင်မျှတန်လေ သည်။ တစ်တစနှင့် ပေးလှု၍သောကျမ်းများမှာ ပိဋ္ဌကတ်စာပေသာ

မဟုတ်၊ လောကီစာပေလည်း ပါလာလေသည်။ ၁၄၄၂ ခုနှစ်ဖြုံ  
တောင်တွင်းမင်း မင်းသီရိပေါ်သူရမောင်နှံသည် ပုဂံ့ကျောင်းဆောက်  
၍ ကျမ်းပေါင်းလေးရာခန့် လူ၍တန်းခဲ့လေသည်။ လူ၍တန်းခဲ့ပြီးနောက်  
ရေးထိုးခဲ့သောကျောက်စဉ် ‘အရိယာဓာသင်တို့ အစီးအပွား ဗေဒင်နှင့်  
တက္က သုံးပုံသောပိဋ္ဌကတ်လည်း ထားတော်မူ၏’ ဟူ၍ပါလေသည်။  
ထိုကျမ်းများမှာလည်း ဓမ္မသင်္ကား၊ ဓမ္မပဒ၊ အပါဒါန်စသော အလက်ာ  
ကျမ်းစာများအပြင် သုံးဖော်စာလက်ာရစသော အလက်ာကျမ်းများ၊  
သေသဇ္ဇာမျွှေးသာစသောဆေးကျမ်းများ၊ ထိုပြင် ကာလစက်ကြီးဌိုကာ၊  
ရှုတ္ထမာလာစသော တန်ရုံးသာသာကျမ်းများ စသည်ဖြင့်ဖြစ်လေသည်။

ပိဋ္ဌကတ်စာလှုံးဒါန်းသော၊ ပိဋ္ဌကတ်တို့ကိုထူထောင်သော  
အစဉ်အလာသည် အင်းဝ၊ ကုန်းဘောင်ဆောင်ရွက်၍ တည်တုံးခဲ့လေသည်။  
ဟံသာဝတီ ဆင်ဖြူရှင်မင်းတရား၊ ဘိုးတော်မင်းတရားတို့ကို ကြည့်ပါ  
လေ။ ဟံသာဝတီ ဆင်ဖြူရှင်သည် ပါဌို့၊ အဋ္ဌကထာစသော ကျမ်းကို  
များကို ရေးကူးစေ၍ စာတို့က်နှင့်တက္က မိုးကောင်း၊ မိုးညှင်းစသော  
ရှုမြှုံးနယ်တို့က်သို့ ပို့စေခဲ့ဖူးသည်။ ထို့အတူ ဘိုးတော်မင်းတရားသည်  
အမရပူရနေပြည်တော်ရှိ ဆင်ကြိုချော့ဘူးအနီးတွင် ပိဋ္ဌကတ်တို့က်  
ဆောက်လုပ်လှုံးဒါန်းခဲ့လေသည်။ ထိုပြင် ၅၆ ဌာနဖြစ်သော မြို့ကြီး၊  
ခရိုင်ကြီးများသို့ သံယာတော် ၂၄၆ ပါး၊ ပိဋ္ဌကတ်အစုံ ၅၆ စုံ ပေးပို့၍  
သာသနာပြုလွှတ်ခဲ့ဖူးလေသည်။ သို့ဖြင့် အမြို့မြို့အရွာရွာရှိ စာသင်တို့က်  
များတွင် ပိဋ္ဌကတ်တော်များသည် စာတို့က်အသင့်ဖြင့် ရှိလာခဲ့လေသည်။

ဤတွင် ပေါ်ရပို့က်ထည့်သော စာတို့က်များမှာလည်း လှသ  
ထက်လှလာသည်။ သစ်စေးသားရိုးကိုင်ချော့၍ သေတ္တာလေးမျက်နှာတွင်  
ဝေသန္တရာစသော ဇာတ်နိပါတ်များကို ရပ်ကြွေဖော်ထားတတ်သည်။ အချို့

စာတိုက်များမှာမူ မှန်စီရွေ့ချသက်သက်ဖြစ်လေသည်။ ပေါ့ရပိုက်များ မှာလည်း ပိဋကတ်စာပေ၊ ဆေးကျမ်း၊ ဗေဒင်နက္ခစာပေသာမက ရာဇ်ဝ်၊ ပို့၊ မော်ကွန်း၊ ဇချင်း၊ ရတု စသည်ဖြင့် ပို၍ အမျိုးအစားများလာခဲ့လေသည်။ ထို့ကြောင့် စာသင်တိုက်များ၌ စာတိုက်များလည်း တိုးပွားလာလေသည်။ မင်းစကရာဇ်၏ ပိဋကတ်တိုက်တွင်မူ အထူးပြောဖွယ်မရှိ၊ ပို၍သာစုံလိမ့်မည်။ ဘိုးတော်မင်းတရား၏ ပိဋကတ်တိုက်သည် အမရပူရ နေပြည်တော် အနောက်မြောက်ထောင့်၌ တည်ရှိပေ၏။ ထိုပိဋကတ်တိုက် တွင်းရှိ သစ်စေးသားရိုးကိုင်ရွှေချထားသော စာတိုက်များမှာ ၁၀၀ထက် မနည်းဟူ၍ အမှတ်အသားပြုခဲ့ကြလေသည်။ သို့ဖြင့် မင်းအဆက်ဆက် သည် ပိဋကတ်တိုက်သတ်သတ်ထားခဲ့သည်မှာ သီပေါ်မင်းလက်ထက် တိုင် ဖြစ်လေသည်။ ကြီးကြပ်သူအမည်များ ကိုလည်း ‘ပိဋကတ်တိုက်စိုး ဆယ်ရွာစားရမွှေသီရိကျော်ထင်’၊ ‘ပိဋကတ်တော်အုပ် ဦးယံ’ စသည်ဖြင့် တွေ့လာရလေသည်။ စပ်မိ၍ဖော်ပြရမည်ဆိုလျှင် ထို့ဦးယံပင် ပိဋကတ် သမိုင်းခေါ် စာ စာရင်းကို ပြုစုံသူဖြစ်ပေသည်။

ထိုစာရင်းတွင် ကျမ်းပေါင်း ၂၀၄၇ ကျမ်းပါ၍ ၁၈၈၈ ခုနှစ် တွင် ပြုစုံပြီးစီးလေသည်။ ထိုစာရင်းတွင် ပါဋ္ဌာတော်၊ အဋ္ဌကထာ၊ ဋီဌကာ၊ သဒ္ဓါ၊ အဘိဓမ္မာ၊ ဆန်း၊ အလက်ာ၊ ဝတ္ထာ၊ ဆေး၊ ဓမ္မသတ်၊ ပို့၊ ကဗျာ၊ လက်ာ၊ ရာဇ်ဝ် စသည်ဖြင့် ပညာရပ်အမျိုးအစား ၃၆မျိုး ကိုလည်း ခွဲ၍ပြထားသည်။

ထို့ပြင် ‘၁၇၁၃၊ သံဝရပို့မှာ သက္ကရာဇ် ဂရဂ ခုနှစ် ပြည်မြို့ ဘုရင်တွေးက ရှင်ရွှေသာရကို ပင့်ခေါ်သွားရာ ဘုရင်တွေးနှင့် သံဝရ မင်းသား တူကြောင်းကို ပမာပမည်းစပ်၍ ပြည်မြို့ရှေ့၊ နဝင်းချောင်းအနီး ရွှေကျောင်းကြီးမှာနေစဉ် စပ်ဆိုသည်’ စသည်ဖြင့် ဆိုင်ရာမှတ်စုကလေး

များကိုလည်း ထည့်ထားလေသည်။ ခေတ်အခါအလိုက် အလွန်အသုံးဝင် လှသောစာရင်းဟု ဆိုရတော့မည်။

သို့ဖြင့် ရှေးခေတ်တစ်လျှောက်တွင် ပိဋ္ဌကတ်စာ၊ လောကီစာ အစုအပုံသည် စာသင်တိုက်များ၏ ရှိခဲ့သည်။ နှစ်ဦးတော်၊ အိမ်တော်များ၏ ရှိခဲ့သည်။ လွှတ်တော်၊ ရုံးတော်များ၏ ရှိခဲ့သည်။ ကင်းဝန်မင်းကြီး ဦးကောင်းစသော မှူးဗုံးမတ်အိမ်မျိုး၏ ရှိခဲ့သည်။ ဤတွင် ရှေးခေတ်သည် ပေပါရပိုက်ခေတ်ဖြစ်နေသည်ကို မမေ့အပ်။ ပေပါရပိုက်များများစားစား သည် လူအများလက်သို့ရောက်ရန် မလွယ်ကူ။ ပေပါရပိုက်သည် ကူးရာ ဖွားရ အချိန်ကြောသည်။ စာသင်တိုက်တိုင်းတွင်လည်း မိမိလိုချင်ရာ ပေထုပ် ရှိချင်မှရှိလိမ့်မည်။ အိမ်တွင်လည်း ပေထုပ်အနည်းအကျဉ်းသာ ထားနိုင်လေသည်။ ဖြစ်တတ်သည်မှာ စာဝါသနာရှိသူအချို့သည် ကိုယ် ကြိုက်ရာစာအနည်းအပါးကို နှုတ်ငုံကျက်ထား၍သာ တင်းတိမ်ရတော့သည်။ တရားသမား၊ ကဗျာသမားက ကိုးခန်းပို့မျိုးကို အရကျက်သည်။ ဓမ္မသတ်ဝါသနာရှိသူက မနုရင်းဓမ္မသတ်လက်ာကို အရကျက်သည်။ ရာဇ်ဝင်သမားက စွဲကူးမင်းဧချင်းကို အရကျက်သည်။

ဤအခြေအနေသည် ၁၉ ရာစုအကုန်တွင် တစ်စာစပြောင်းလဲ လာခဲ့လေသည်။ ပြောင်းလဲလာရခြင်းမှာ ပြည်ထဲရေးအပြောင်းအလဲ ကြောင့်တစ်ကြောင်း၊ စာပုံနှိပ်စက် ပေါ်ပေါ်က်လာ၍တစ်ကြောင်း ဖြစ်သည်။ မြန်မာနိုင်ငံအစိုးရသည် အင်လိပ်နှင့်သုံးကြိမ်စစ်ဖြစ်၍ အရေးနိမ့်ခဲ့လေသည်။ သို့ဖြင့် ဒုတိယစစ်ပွဲအပြီးတွင် မြန်မာဘုရင်အုပ်ချုပ်သော အထက်မြန်မာနိုင်ငံနှင့် အင်လိပ်မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်သော ဖြုတိသူမြန်မာနိုင်ငံ (ရခိုင်၊ တန်သံဃရီ၊ ပဲခူး)ဟူ၍ နှစ်ပိုင်းဖြစ်လာလေသည်။ ထိုအချိန်တွင် ပုံနှိပ်စက်များလည်းပေါ်ပေါ်က်လာခဲ့ရာ မော်လမြိုင်၊

ရန်ကုန်မှ မြန်မာစာအုပ်၊ အင်္ဂလိပ်စာအုပ်များ ထွက်လာကြသည်။ မြန်မာစာအုပ်များတွင် သခဲ့ရ ဘာနိစသော ဘာသာရေးစာအုပ်များ၊ စောင့်ဆောင့်ပြောတ် စသောဓာတ်စာအုပ်များ ထွက်လာသည်။ ထို့ပြင် သံတော်ဆင့်၊ မြန်မာအဆွဲ စသောသတင်းစာများလည်း ထွက်လာခဲ့လေသည်။ ထို့ကြောင့် လူအများအဖို့ ပေါ်ရပိုက်အနည်းအပါးကို ဖတ်နေရသည့်အကြားမှ ပုံနှိပ်စာကို လွယ်လွယ်ဖတ်နိုင်သော အခွင့်အရေးလည်း ရှိလာခဲ့တော့သည်။ တဖန် မြို့ကြီးများ၌ အင်္ဂလိပ်နှင့်တိုင်းရင်းဘာသာ အထက်တန်းကျောင်း တည်ထောင်၍ ရန်ကုန်တွင် ကောလိပ်ကျောင်းရှိလာသည်ဖြစ်ရာ အင်္ဂလိပ်ပညာ၊ ခေတ်ပညာလည်း တတ်လာခဲ့ရသည်။ သို့သော်ပေါ်ရပိုက်သုံးသော အလေ့အလာသည် လုံးလုံးကြီးပျောက်မသွားသေး။ သုံးသလောက်သုံးနေသေးသည်။ အထက်မြန်မာနိုင်ငံ့မူ အောက်မြန်မာနိုင်ငံအတူယူ၍ ပုံနှိပ်စာအုပ် အနည်းအကျဉ်းထုတ်ဝေနေသော်လည်း ပေါ်ရပိုက်သာ အသုံးများနေသေးသည်။

ထိုအခါ ၁၈၈၃ ခု၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ကော်မရှင်နာလမ်း၊ အစိုးရကျောင်း၌ အမိုးချုပ်ချုပ်နှင့် သစ်သားအဆောက်အအုံကလေးတစ်ခု ပေါ်ပေါက်လာလေသည်။ ဗားနတ် အခလွှတ် ပိဋ္ဌကတ်တိုက် (BERNARD FREE LIBRARY) ဟု ခေါ်တွင်လေသည်။ ဗားနတ်ပိဋ္ဌကတ်တိုက်ဟု ခေါ်တွင်ခြင်းမှာ ထိုစဉ်က မဟာဝန်ရှင်တော်မင်းကြီး ချားလုံဗားနတ်ကို ဂုဏ်ပြုချင်သောကြောင့် ဖြစ်လေသည်။ အခလွှတ်ဟု ဆိုခဲ့ခြင်းမှာ ဆင်းရဲချမ်းသာမရွေး ကျောင်းသားများ၊ သုတေသနများကို စာအုပ်စာတမ်း လေ့လာနိုင်စေရန်၊ အိမ်တွင်းစာကြည့်တိုက်ပမာဏကိုကျော်၍ သုတေသနလုပ်နိုင်စေရန် ရည်ရွယ်သောကြောင့် ဖြစ်လေသည်။ တိုက်ရှိစာစုကိုလည်း ရှေ့ခြီးပထမတွင် တရားပိုင်မင်းကြီး

ဂျာဒင်းအောစာစာ၊ ရန်ကုန်ကောလိပ်မှ ပါမောက္ခချီးလုံဒါး၏ ပါဌိစာစာ၊ မြို့ထဲမှ ဦးမြို့နှင့်ဦးဘိုးမျှင်တို့က ရေစက်ချလှု၍ဒါန်းသော ငွေတစ်သောင်း တန် မွန်၊ မြန်မာ ပါဌိပေပူရပိုက်စာစာတို့ဖြင့် ပျိုးထောင်ခဲ့သည်။

မန္တလေးပျက်ပြီးသည့်နောက်တွင်ကား ဗားနတ်ပိဋ္ဌကတ်တိုက်ရှိ စာစာများသည် အဆွဲနှင့်တိုးပွားလာလေသည်။ ဖြစ်ပုံမှာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အက်လိပ်စစ်တပ်သည် မန္တလေးနှစ်းတော်ကို သိမ်းပိုက်ခဲ့လေသည်။ ထိုအခါ စစ်သားများသည် နှစ်းတွင်းရှိခဲ့ခြား ငွေ၊ စိန်၊ ကျောက် စသောရတနာများကို လိုချင်ခေါ်ဖြင့် ပေပူရပိုက်ထည့်သော စာတိုက်များ၏ မွေနောက်ရှာဖွေကြတော့သည်။ ပေပူရပိုက်များလည်း ပြန့်ကြဖြစ်ကုန်ကြသည်။ စစ်သားများလည်း အမှိုက်ရှုပ်သည်ဆိုကာ မီးရှိုပစ်ကြပြန်လေသည်။ ဤတွင် တောင်ခွင်မင်းကြီးက အက်လိပ် အာဏာပိုင်များထံ အရေးယူပြောဆိုသဖြင့် မီးရှိုမှုရပ်ဆိုင်းခဲ့လေသည်။ ထို့နောက် ထိုပေပူရပိုက်စာစာသည် သုံးစုကဲ့၍ တစ်စုသည် ယိုးဒယား ဘုရင်ထံသို့လည်းကောင်း၊ တစ်စုသည် လန်ဒန်မြို့ရှိ အီနိုယ်ပြည်ဆိုင်ရာ အတွင်းဝန်ရုံး ပိဋ္ဌကတ်တိုက်သို့လည်းကောင်း၊ ကျွန်တစ်စုသည် ရန်ကုန် မြို့ မဟာဝန်ရှင်တော်မင်းကြီးရုံးမှတဆင့် ဗားနတ်ပိဋ္ဌကတ်တိုက်သို့ လည်းကောင်း ရောက်ရလေသည်။ တဖန် ၁၉၂၁ခုနှစ်တွင် ကင်းဝန် မင်းကြီးဦးကောင်း၏ ပေပူရပိုက်များကို ၁၅,၀၀၀ကျပ်ဖြင့် ဝယ်ယူ၍ လည်းကောင်း၊ ၁၉၂၄ခုနှစ်တွင် ပုဂံဝန်ထောက်ဦးတင်၏ပေ၊ ပုရပိုက်များ ကို ၅,၀၀၀ပိုင့် ဝယ်ယူ၍လည်းကောင်း ဗားနတ်စာစာတွင် ဖြည့်ခဲ့ပြန်လေသည်။ သို့ဖြင့် ၁၉၃၀ခုနှစ်အကုန်တွင် ပုံနိုပ်စာ ၂၀,၃၀၅၊ ပေပူရပိုက် ၇,၅၈၈ ရီလာသည်အထိ တိုးတက်ခဲ့လေသည်။

ထိပိဋကတ်တိက်နှင့်စပ်လျဉ်း၍ အနည်းငယ်ထပ်၍ ရေးရှိုးမည်။ ထိပိဋကတ်တိက်ကို အစက ပညာရေးဆင်ဒါဂိတ်အဖွဲ့က အပ်ချုပ်သည်။ ထိန္းနာက် အစိုးရခန့် ပုဂ္ဂိုလ်သုံးဦး၊ ရန်ကုန်တဗ္ဗာသိုလ်ကောင်စီခန့် ပုဂ္ဂိုလ်သုံးဦး၊ ရန်ကုန်မြာနိုစီပယ်ခန့် ပုဂ္ဂိုလ်သုံးဦးပါဝင်သော အပ်ချုပ်ရေးအဖွဲ့က အပ်ချုပ်၍ ရုပ်ငွေကို အစိုးရနှင့် ရန်ကုန်မြာနိုစီပယ်က ပူးပေါင်းပြီးပေးသည်။ ပါမောက္ခချားလုံရာဇ်စသော ပုဂ္ဂိုလ်ကြီးများက အကျိုးဆောင်တိက်စိုးအဖြစ် ဆောင်ရွက်တတ်၍ အမြဲတမ်းဝန်ထမ်းများမှာ ပထမလက်ထောက်တိက်စိုး၊ ဒုတိယလက်ထောက်တိက်စိုး စသည်ဖြင့်ဖြစ်လေသည်။

ဗားနတ်သည် ခေတ်ကာလအရ ဦးပေါ်ဦးလျောက်ထုံးကျမ်းပြုဆရာအောင်၊ သဘင်ပညာသုတေသန ဦးနှာ၊ လေးချိုးကြီး ဆရာလွန်း၊ စာရေးဆရာတွေ့ယျာ၊ စာရေးဆရာသိပုံးမောင်ဝစသော မြန်မာမှုလိုက်စားသူများအဖို့ မြို့ခိုလဲလျောင်းရာဌာနဖြစ်ခဲ့သည်။ သို့သော် ထိုစာကြည့်ပိဋကတ်တိက်မျိုးသည် ၁၉၃၀ ခုနှစ်အထိ ရန်ကုန်တွင် တစ်ခုတည်းသာရှိခဲ့လေသည်။ အညာတရ စာဖတ်၊ စာငှားလိုသူများအတွက်ကား ၂၀ရာစုအစွဲ စာကြည့်တိက်၊ စာကြည့်ခန်းဟူ၍ ဟုတ်ဟုတ်ငြားငြား မရှိသလောက်ပင် ဖြစ်ချေသည်။ ရန်ကုန်တွင်သာမဟုတ်သေး။ မြန်မာနိုင်ငံအနဲ့အပြား၌လည်း စာကြည့်ခန်း စသည်ဖြင့် မရှိသလောက်ပင် ဖြစ်ခဲ့လေသည်။ သို့သော် ၁၉၁၈ ခုနှစ်တစ်ပိုက်တွင် မြန်မာအများစုံ၌ ဝံသနှင့်ရက္ခိတစိတ်များ တိုးပွားလာခဲ့ကြသည်။ မြန်မာ့လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဆင့်အတန်းတိုးတက်ရန် မျှော်မှန်းလာကြသည်။ ပိုင်အမဲသီအေအသင်းဟူ၍လည်း အမျိုးသာသာ၊ သာသနာ၊ ပညာမြှင့်တင်ရန် ဦးသဖော်အမဲအမောင်ကြီး၊ ဒေါက်တာသရင်တို့ကြီးစီး၍ ထူထောင်

ခဲ့ကြသည်။ နှစ်ကာလမကြာမိ အမြိုမြိုအရွာအရွာများ၏လည်း အသင်းခဲ့အများ ပေါ်လာလေသည်။

သုစရိတာအသင်း၊ သမဝါယမအသင်းစသော အလားတူအသင်းများလည်း နယ်အသီးသီး၌ ရှိခဲ့လေသည်။ ထိုစဉ်တွင် သူရိယသတင်းစာ၊ မြန်မာ့အလင်းသတင်းစာတို့ကလည်း မြန်မာ့ရေးရာတို့ကို တက်တက် ကြကြ ရေးလာသည်။ သူရိယသတင်းစာတိုက်ကလည်း ဗုဒ္ဓဘာသာ ဓမ္မသတ်ဥပဒေလက်သုံး၊ ဂျပန်ပြည်အထွေ့ဖွံ့ဖြိုး၊ ဒေါင်းနှီးကာသစ်၊ အိုင်ယာလန်ကျွန်း ဖရီးစတိတ်အုပ်ချုပ်ရေးဥပဒေ စသော ခေတ်မိစာအုပ်များကို ထုတ်လာသည်။ ဟံသာဝတီတိုက်ကလည်း၊ ပိဋ္ဌကတ်စာအပြင် ရှားရှားပါးပါး ပျို့ကဗျာ၊ မော်ကွန်း၊ ဧရာဝတီတိုက်ကလည်း၊ မြန်မာနိုင်ငံသုတေသနအသင်းကလည်း အလားတူ ပျို့ကဗျာ၊ မော်ကွန်း၊ ဧရာဝတီတိုက် အသေအချာ တည်းဖြတ်ထုတ်စေပြုလာသည်။ သို့ဖြင့် နယ်အသီးသီးတွင် ရိုင်အမ်ဘီအော်၍သုချက်အရ စာဖတ်အသင်းကလေးများပေါ်ပေါက်လာကာ ပြည်သူတို့မှာ ခေတ်ပေါ်နိုင်ငံရေး၊ လူမှုရေးစာအုပ်များကိုလည်းကောင်း၊ မြန်မာမှာ၊ မြန်မာစာပေစာအုပ်များကိုလည်းကောင်း ဖတ်ရှုလေ့လာခွင့်ရကြလေသည်။

ထို (ရိုင်အမ်ဘီအေ စာဖတ်သင်း၏)အရှိန်အဝါသည် အခြားသော အသင်းအဖွဲ့များကိုလည်းကောင်း၊ အစိုးရွှေ့နားကိုလည်းကောင်းကူးစက်ခဲ့ပြန်သည်။ ဥပမာအားဖြင့် ၁၉၂၈ ခုနှစ်၌ ဒေါက်တာဘာခက်၊ ဦးဟန်ဗုံယ် စသောပုဂ္ဂိုလ်များတည်ထောင်သော ‘မြန်မာပြည် ပညာပြန်များရေးအသင်း’ကို ကြည့်လေ။ ထိုအသင်း၏ရည်ရွယ်ချက်များတွင် ‘အမြိုမြို၌ အများပြည်သူတို့နှင့်ဆိုင်သော ပိဋ္ဌကတ်စာတိုက်များကိုဖွင့်လှစ်ပေးခြင်းဖြင့် မြန်မာဘာသာစာအုပ်များကိုလည်းကောင်း၊ အင်္ဂလိပ်

ဘာသာနှင့် အခြားဘာသာစာအုပ်များကိုလည်းကောင်း လူအများ ဖတ်ရှိနိုင်စေခြင်းဖြင့် စာဖတ်လွှာဖတ်ထ ဝါသနာတိုးပွားနိုင်စေရန် ပြုလုပ်ပေးခြင်း'ဟူ၍ ပါလေသည်။ ထိုအသင်းမှ လူကြီးများသည် ဖျာပုံ မြှေနှစ်ပယ် အဆလွတ်ပိဋ္ဌကတ်တိုက်၌ စာကြည့်တိုက်နှီးဆော်ရေးတရား ဟောခဲ့ခြင်း၊ မအူပင်၊ မြောင်းမြှာ၊ ဝါးဆယ်မှ၊ ဟသာတာ၊ လိုင်းဘွဲ့တို့တွင် စာဖတ်သင်း ထူထောင်ရန် စိုင်းပြင်းခဲ့ခြင်း၊ တောင်ငူရှိ ဂျာဗလီ စာကြည့်ပိဋ္ဌကတ်တိုက် ကို စိုင်းဝန်းကူညီခဲ့ခြင်း စသောအမှုများကို ဆောင်ရွက်ခဲ့လေသည်။

ထိုအတူ ၁၉၂၄ခုနှစ်တွင် တည်ထောင်ခဲ့သော လူငယ်များ ကြီးပွားရေးအသင်း (၁၉၂၆ ခုနှစ်အခေါ်၊ ယဉ်စုတေသနအသင်း)ကို ကြည့်လော်း။ ထိုအသင်းသည် စေတနာအလျောက် ညကျောင်းဖွင့်သည့် လုပ်ငန်း၊ ကျေးလက်တော်ဗျာ ပြုပြင်သည့်လုပ်ငန်း၊ စာဖတ်ခန်းများ တည်ထောင်သည့်လုပ်ငန်းတို့ကို အာရုံစိုက်ခဲ့သည်။ ပဲရူး၊ ပန်းတနော်၊ ညောင်လေးပင် စသည်ဖြင့် မြို့ရာအသီးသီး၌ အသင်း ၃၃ ခု ရသည့် အထိ ဖွင့်ခဲ့လေသည်။ တဖန် နဂါးနီစာအုပ်အသင်းမျိုး၏ လုံးဆော်မှ လည်းရှိခဲ့လေရာ စာဖတ်အသင်းများမှာ မြန်မာနိုင်ငံအလျားနှင့်အနံတွင် ၆၀၀ လောက်အထိ တိုးတက်လာခဲ့သည်။ ထိုဘက်၌ စိတ်ဝင်စားသော အမျိုးသားပညာဝန်ဦးဖိုးကျားနှင့် ပဲရော့သူငြေး ဦးဆန်နီတို့ကလည်း စာဖတ်အသင်းများသို့ စာအုပ်များလှုံးခါ်နီးလေ့ရှိသည်။ ဦးဖိုးကျား၏ 'မြို့အုပ်မင်း' ဝေါ်တို့၊ မဟာဆွေ၏ 'ဈေးချို့သူ' ဝေါ်ရှည်၊ မြော်းလွင်၏ 'ဤလူဘောင်' ဝေါ်ရှည်များတွင်လည်း စာကြည့်ခန်းတည်ထောင်ရန် အရေးကြီးပုံကို ထည့်သွင်း၍ စာဖွဲ့ခဲ့လေသည်။

ဤတွင် စာကြည့်ခန်း၊ စာကြည့်ပိဋ္ဌကတ်တိုက်ကို ထောက်ပုံ ရေးတွင် အစိုးရဝင်ရောက်လာပုံကို အနည်းငယ်ရေးပြန့် လိုအပ်လေ

သည်။ စိတ်စောင့်ဆောင်ရွက်သော အစိုးရအရာရှိကြီးအချို့၏ တိုက်တွန်းချက် အရ အစိုးရသည် စာဖတ်ခန်း၊ စာကြည့်တိုက် ၁၄၆ ခုကို ၁၉၂၅ မှ ၁၉၃၂ ခုနှစ်အထိ ရှစ်နှစ်တိုင်တိုင် ငွေကြေးထောက်ပံ့ခဲ့ဖူးသည်။ ထောက်ပံ့ကြေးရကြသည့် စာကြည့်ခန်း၊ (စာကြည့်) ပိဋကတ်တိုက် များအထဲတွင် ရှိုက္ခန်းမှ ရှိုက္ခန်းစာပေအသင်း၊ ရာမကရစ်သွားမာမစ်ရှင် စာကြည့်ပိဋကတ်တိုက်များနှင့် တောင်း၊ မန္တလေး၊ မော်လမြှင်၊ စစ်တွေ၊ ပြည်၊ မြောင်းမြေမြို့များမှ စာကြည့်ပိဋကတ်တိုက်များ စသည်ဖြင့် ပါဝင်ခဲ့လေသည်။ ၁၉၃၂-၁၉၃၃ ခုနှစ်၌ ထောက်ပံ့ငွေမှာ ၁၅,၀၀၀ကျပ် ဖြစ်လေသည်။ ထို့နောက်မှာ ကာလွှာရေးကျပ်တည်းသည်ဟု အကြောင်းပြု ထောက်ပံ့ကြေးရပ်စဲခဲ့လေသည်။

ထိုခေတ်အခါက အပြင်လူမသိလှုဘဲ စနစ်တကျတည်ထောင် ထားခဲ့သော (စာကြည့်)ပိဋကတ်တိုက်တစ်ခုကို ဖော်ပြရညီးမည်။ ထိုပိဋကတ်တိုက်သည် ရှိုက္ခန်းတဗ္ဗာသို့လိုပိဋကတ်တိုက်ဖြစ်၍ အမိန့်တော်ပြန်တမ်း၊ စစ်တမ်းပါ ပေါ်ရပိုက်တို့၊ ကျောက်စာ၊ မင်ကူးစာ တို့၊ တရာတ်ဘာသာစာအုပ်၊ မြန်မာနိုင်ငံဆိုင်ရာစာအုပ်၊ အရှေ့တောင် အာရုံနိုင်ငံများဆိုင်ရာစာအုပ်၊ အရှေ့ဖျားနိုင်ငံများဆိုင်ရာစာအုပ်တို့ အစုံအလင်ဆုံးဟူ၍ သုတေသနများအကြေားတွင် နာမည်ကြီးလေသည်။ ထိုပိဋကတ်တိုက်ကို ၁၉၂၈ ခုနှစ်ကတည်းက ဆိုင်ရာတို့က စီမံကိန်းချုပ် ပျိုးထောင်ခဲ့ပေသည်။ အဆောက်အအုံ အတွက် အီနှီးယလူမျိုး၊ ရက်ဒီးယားက ငွေနှစ်သိန်းထည့်၍ တဗ္ဗာသို့လိုက ငွေတစ်သိန်းထည့်သည်။ ထို့နောက် အင်္ဂလိပ်စာပေနှင့် ဂိတ္တွင် ထူးချွှုံးလှသော ဆရာတိုးခင်ကော်ကို စာကြည့်တိုက်ပညာသင်ရန် လန်ဒန် တဗ္ဗာသို့လို သို့ ပို့ခဲ့သည်။ ထိုအတွင်း စာအုပ်စာတမ်းများကို ပိဋကတ်

တိုက် လက်ထောက်ခန့်ထားရှိ စုဆောင်းထားနှင့်သည်။ ၁၉၃၁ခုနှစ်တွင် ပိဋကတ်တိုက်အဆောက်အအုံလည်းပြီး၊ ဆရာတိုးခင်မော်လည်း ပညာ တတ်မြောက်ရှိ နောက်တစ်နှစ်၌ပြန်လာသောအခါ ပိဋကတ်တိုက်ကို သုတေသနများသုံးနိုင်အောင် စီမံလေတော့သည်။ စာဖတ်စားပွဲတစ်ခုစီတွင် သုတေသနများအဖို့ လင်းလင်းချင်းချင်း လျှလာရအောင် မီးတပ်ပေးလေ သည်။ တစ်ဦးနှင့်တစ်ဦး အနောင့်အယုက်မဖြစ်ရအောင် စားပွဲတိုင်းတွင် အကာကလေးလုပ်ပေးသည်။ စာအပ်အရှာရလွယ်အောင် အဘိဓာန် ကက်တလောက်ကိုသုံးသည်။ ကွန်ဂရက် ပိဋကတ်တိုက်ကတ်ပြားကို သုံးသည်။ ထိုပြင် သဒ္ဓါလ္ဇာအရ စီစဉ်ထားသော တိုင်းရင်းသားဘာသာ ဝေါဟာရ ကတ်ပြားများ၊ ကျောက်စာလာ လူအမည်၊ အသအမည် ကတ်ပြားများ စသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာကတ်ပြားများကို လည်း စီစဉ်သည်။

စပ်မိရှိ ဖော်ပြရမည်ဆိုလျှင် (စကြည့်) ပိဋကတ်တိုက်များ ပညာကို သင်ရိုးကုန်အောင် သင်ခဲ့သောပုဂ္ဂိုလ်မျိုးကို ခန့်အပ်ဦးစီးစေ သည်မှာ စစ်မတိုင်မိကဆိုလျှင် ဤ (စကြည့်) ပိဋကတ်တိုက်တစ်ခုသာ ရှိသေးသည်။ ရန်ကုန်တက္ကသိုလ်အာဏာပိုင်များသည် သုတေသန လုပ်ရန်အမှုတွင် စနစ်ကျသော စကြည့်ပိဋကတ်တိုက် အရေးပါပုံကို သိခဲ့သလို (စကြည့်)ပိဋကတ်တိုက်ပညာတတ်၊ (စကြည့်) ပိဋကတ်များ ခန့်အပ်ဖို့ လိုအပ်ကြောင်းကိုလည်း သိခဲ့ပေသည်။ ထို့ကြောင့်လည်း ၁၉၃၈ ခုနှစ်တွင် တစ်ကြိမ်၊ ဆရာတိုးသိန်းဟန်ကို(စကြည့်) ပိဋကတ် တိုက် ပညာသင်ရန် နိုင်ငံခြားသို့ စေလွှတ်ခဲ့ပြန်လေသည်။ သို့သော် လူကြီးပိုင်းမှ တချို့က ထိုပညာအရေးကြီးပုံကို မသိခဲ့ချေ။ ထိုပညာရပ် မျိုးကို တက္ကသိုလ်ကောလိပ်များတွင်သင်ကြားရှိ ဘဲ့ပေးနေသည်ကို

လည်း မကြားခဲ့ဘူးချေ။ ဆရာတီးခင်၏ကိုယ်တိုင် ဤကိစ္စနှင့်စပ်၍ အမေးအမြန်ခံခဲ့ရဖူးလေသည်။ ဆရာတီးခင်၏သည် တဗ္ဗာသို့လ်ပိဋ္ဌကတ် တိုက်မှုဗ္ဗားအဖြစ်ဆောင်ရွက်စဉ် တဗ္ဗာသို့လ်အရုတပ်ရင်း၌ စစ်မှုထေမ်းရန် ဆိုင်ရာစစ်အာဏာပိုင်များနှင့် တွေ့ဆုံးရ၏။ သူသွားရောက် တွေ့ဆုံးရသော ပုဂ္ဂိုလ်မှာ ဗိုလ်ချုပ်ဒိန်း(General Sir Dennis Deane) ဖြစ်လေသည်။ ထိုပုဂ္ဂိုလ်က ဆရာတီးခင်၏ကို လန်ဒန်မြို့၌ ဘာပညာများ လေ့လာ ဆည်းပူးခဲ့ပါသနည်းဟု မေးမြန်းခဲ့ရာ (စကြည့်) ပိဋ္ဌကတ်တိုက်ပညာ ကို ဆည်းပူးခဲ့ပါကြောင်းဖြင့် ဆရာတီးခင်၏ကို ပြန်ဖြေလေသည်။ ထိုအခါ ဗိုလ်ချုပ်ဒိန်းက ‘ဒီဟာမျိုးကို လေ့လာရကောင်းတယ်ဆိုတာ ကျူပ်မသိခဲ့ဘူး’ဟု ရယ်၍ ပြန်ပြောခဲ့လေသည်။ ဤအမြင်မျိုးသည် စစ်ကြီးပြီး၍ လွတ်လပ်ရေးရသည့်အခါတိုင်မှ ပပျောက်ခဲ့လေသည်။

စစ်ကြီးအပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရလာသည့်အခါ (စကြည့်) ပိဋ္ဌကတ်တိုက်များ၏အခြေအနေသည် တစ်ဆင့်တက်လာ ခဲ့လေသည်။ ထိုအခါတွင် ပိဋ္ဌကတ်တိုက်ဟူသော ဝေါဟာရသည်ပင် တိမ်ကောလာ၍ စကြည့်တိုက်တွေ မှိုလိုပေါက်လာလေသည်။ အစိုးရ ဘက်၌ကား ၁၉၅၂ ခုနှစ်တွင် ယဉ်ကျေးမှုငြားနှုန်း၌ ဤသစ်တစ်ခု တိုးလာသည်။ ထိုငြားနှုန်း၌ ဗားနှုတ်ပိဋ္ဌကတ်တိုက် အကြွင်းအကျိုးကို သိမ်းယူ၍ အမျိုးသားစကြည့်တိုက်ထူထောင်ရန် စတင်စီမံလေသည်။ နေရာကား ဂျူဗလီရုံဖြစ်လေသည်။ ဖြစ်ပုံကို ပြန်ပြောင်းရေးရညီးမည်။ စစ်မတိုင်မိကလေးတွင် ဗားနှုတ်ပိဋ္ဌကတ်တိုက်သည် ရန်ကုန်မြှေနှစ်ပယ် ရုံးသို့ အရွှေခံရသည်။ စစ်ဖြစ်၍ ဂျပန်တပ်ကြီးစိုးစအခါတွင် ပိဋ္ဌကတ် တိုက်မှာ ကြည့်ရှုစောင့်ရှုက်မည့်သူမရှိ ဖြစ်နေ၏။ စာအုပ်အများအပြား

လည်း ပျက်စီးပျောက်လွင့်ကုန်ကြသည်။ ထိုစဉ်တွင် ဆရာ ဦးသိန်းဟန် သည် စစ်အတွင်း ပညာရေးဌာန၏ ဒုတိယညွှန်ကြားရေးဝန် ဖြစ်လာသည်။ ဆရာ ဦးသိန်းဟန်သည်လည်း ဒေါ်နှင့်စသော ဗားနှုတ် ပိဋကတ်တိုက် အမှုထမ်းဟောင်းများကိုခေါ်ငင်၍ ကြွင်းကျွန်းများသေးသော စာအုပ်စာတမ်းများ၊ ပေပါရပိုက်များကို သွားရောက်ယူငင်ကာ ရွှေတိဂုံ အလယ် ပစ္စယာရှိ ရေပိတွင်လည်းကောင်း၊ အလယ်တောရကျောင်းတိုက်တွင် လည်းကောင်း သိမ်းဆည်းခဲ့လေသည်။ စစ်ပြီးသောအခါ ထိုစာစုရှိပင် အရင်းခံပြု၍ ပါမောက္ခာဦးဘာ ဥက္ကဋ္ဌလုပ်သော ဗားနှုတ်ပိဋကတ် အုပ်ချုပ်ရေးအဖွဲ့က ပိဋကတ်တိုက် ပြန်လည်ထူထောင်ခဲ့ပြန်သည်။ ထိုနောက် မူကား အစိုးရယဉ်ကျေးမှုဌာနက ဗားနှုတ်ပိဋကတ်တိုက်စာစုများနှင့် အမှုထမ်းဟောင်းများကို တစ်ပါတည်းသိမ်းယူ၍ အမျိုးသားစာကြည့်တိုက် ထူထောင်ခဲ့ရလေသည်။ ယဉ်ကျေးမှုဌာနကပင် ယဉ်ကျေးမှု စာကြည့်တိုက်၊ ပြတိုက်များဟူ၍ မောင်လမြိုင်၊ ကျောက်ဖြူ။၊ ပုသိမ်၊ မန္တလေးမြို့တို့တွင် ထပ်မံဖွင့်လှစ်ခဲ့လေသည်။

ဗားနှုတ်ပိဋကတ်တိုက်ထက် စစ်ဒဏ်ပို၍ခံခဲ့ရသော(စာကြည့်)ပိဋကတ်တိုက်မှာ ရန်ကုန်တက္ကသိုလ်(စာကြည့်)ပိဋကတ်တိုက် ဖြစ်လေသည်။ ပိဋကတ်တိုက်အဆောက်အအုံကို ၁၉၄၅ ခုနှစ်၌ ဂျပန်ဆုတ်ခွာ အခါ မိုင်းပုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ထိုအခြေအနေကို ၁၉၄၆ ခုနှစ် တက္ကသိုလ်ပြန်လည်ထူထောင်သည့်အခါမှ စာကြည့်တိုက်တာဝန်ခံများက ပြန်လည်ပြင်ဆင်ရတော့သည်။ စာအုပ်စာတမ်းများကိုလည်း ပြန်လည်စုဆောင်းရလေသည်။ စာကြည့်တိုက်ပိဋကတ်တိုက်သည် ဆရာ ဦးသိန်းဟန်လက်ထက်၌ ဗဟိုစာကြည့်တိုက်လုပ်ငန်းသာမက ကောလိပ်စာကြည့်တိုက်လုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင်လာရလေသည်။

လွှတ်လပ်ရေးရပြီးသည်နောက် အစိုးရသည် ရပ်ကွက်စာကြည့်ခန်း တိုးပွားရေးအတွက် အတန်အသင့် အားပေးလာခဲ့လေသည်။ (အစိုးရ၏) ပြန်ကြားရေးဌာနက ကမာဏထပြု၍ စာအုပ်စာတမ်းများကို မှန်မှန်ပေးလျှော့လေသည်။ ထိုနောက်မူကား မြို့၌ ၇၄ ခုတို့တွင် ပြန်ကြားရေးစာကြည့်တိုက်ယ်များ ထူထောင်ခဲ့လေသည်။ ထိုအတူ စာကြည့်တိုက်ကိုများအဖြစ်ဖြင့်လည်း ၁၉၅၄ခုနှစ်တွင် စက်မှုပညာ ဗဟိုပြန်ကြားရေးဌာနစာကြည့်တိုက်၊ ၁၉၅၅ ခုနှစ်တွင် တပ်မတော်မော်ကွန်း စာကြည့်တိုက်နှင့် ကမ္ဘာဗုဒ္ဓတ္ထဘိလ်စာကြည့်တိုက်၊ ၁၉၅၆ ခုနှစ်တွင် စာပေမြို့မာန် ပြည်သူ့စာကြည့်တိုက်စသည်ဖြင့် သူ့ဌာနနှင့်သူ ထူထောင်ခဲ့ကြပြန်လေသည်။

ထိုအခါ စာကြည့်တိုက်ပညာတတ်ကျမ်းသူများ လိုလာလေသည်။ သို့ဖြင့် အစိုးရဌာနအသီးသီးက အင်လန်၊ အမေရိကန်၊ သစတေလျှနိုင်ငံအသီးသီးသို့ စာကြည့်တိုက်ပညာတော်သင်များကို စေလွတ်ခဲ့လေသည်။ ပြည်တွင်းဦးလည်း စာကြည့်ပိဋကတ်တိုက်သင်တန်းတွေစလာသည်။ ၁၉၅၄ခုနှစ်တွင် သာသနရေးနှင့်ယဉ်ကျေးမှုဌာနကြီးစီး၍ သင်တန်းသား ၁၃ ဦးကို လေးလဆရီးတို့ သင်တန်းပို့ချပေးခဲ့လေသည်။ တဖန် ၁၉၅၅ ခုနှစ်တွင် တစ်ကြိမ် သင်တန်းသား ၁၀ ဦးကို ဗြောက်လဆရီးတို့ သင်တန်းပို့ချရပြန်သည်။ တဖန် ၁၉၅၃ မှ ၁၉၅၈ ခုနှစ်အထိ စာပေမြို့မာန်ကြီးစီး၍ ရပ်ကွက်စာကြည့်ခန်းအုပ်ချုပ်ရေး (နှစ်ပတ်)သင်တန်းကို ၁၂ကြိမ် ပြုလုပ်ပေးခဲ့လေသည်။

ထိုသို့ဖြင့် စာကြည့်ပိဋကတ်တိုက်အရှိန်သည် တိုးတက်ခဲ့ရာ ယခု ဆယ်နှစ်အတွင်းဦးကား ပို့၍အားရစရာဖြစ်လေသည်။ တက္ကသိုလ်ဘက်တွင် စီးပွားရေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်

စသည်ဖြင့် တက္ကသိုလ်များ သီးခြားထူထောင်လာသည်။ ထိုအတူ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်ကို ‘တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်’ဟူ၍ ပြန်လည်ဖွဲ့စည်းခဲ့လေသည်။ သီးခြားတက္ကသိုလ်များ၏လည်း စာကြည့်တိုက်ပညာလက်မှတ်ရ စာကြည့်တိုက်များများခန့်ထား၍ စာကြည့်တိုက်များ ချွဲထွင်စပြုလေသည်။ တဖန် နောက်ထပ်တိုးချွဲလာမည့် အစိုးရ ဌာနစာကြည့်တိုက်၊ ကောလိပ်စာကြည့်တိုက်တို့၏လိုအင်ကို ဖြည့်စွမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၇၁ခုနှစ်တွင် ရန်ကုန်ရှိ ဝိဇ္ဇာနှင့်သိပ်တက္ကသိုလ်သည် စာကြည့်တိုက်ပညာဌာနသစ်တစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။ ဘွဲ့လွန်ဒီပလိုမာသင်တန်းကိုလည်း ပထမအကြိမ် ဖွင့်လှစ်ခဲ့ရသင်တန်းတက်ရောက်သူမှာ ၁၉ ဦးရှိလေသည်။

ဤတွင် အခြားဌာနလုပ်ငန်းများကို ဖော်ပြရနီးမည်ဆိုသော် အစိုးရပြန်ကြားရေးဌာနသည် စာကြည့်တိုက်ငယ် ဂုဏ်ရှိ ထိန်းသိမ်းသည့်လုပ်ငန်းအပြင် ၁၉၆၅-၆၆ ခုနှစ်များ၏ စာကြည့်ပိဋကတ်တိုက်ပညာညာဏ်သစ်လောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့သည်။ ထိုပြင် ဌာနချုပ်မှုနေ့၍ နယ်ရှိစာကြည့်တိုက်ငယ်များအတွက် စာအုပ်ကက်တလောက်ပေးခြင်း၊ မျိုးတူစုပြုပေးခြင်း၊ စာအုပ်အိတ်စသည်ကိုရိုက်နိုပ်ပေးခြင်း၊ စာအုပ်ကတ်ထူဖုံးချုပ်ပေးခြင်းစသည်ဖြင့် ‘ဗဟိုမှဖြန့်ဖြူးသည့်စနစ်’ကို စတင်အကောင်အထည်ဖော်ခဲ့လေသည်။ နောက်တဖန် ဆေးသုတေသနစာကြည့်တိုက်၊ ဗဟိုနိုင်ငံရေးသိပ်ကျောင်းစာကြည့်တိုက်၊ နိုင်ငံခြားရေးဌာနစာကြည့်တိုက်စသည်ဖြင့် စာကြည့်တိုက်ကြီးများသည်လည်း အင်နှင့်အားနှင့်ပေါ်ပေါ်လာခဲ့သည်။အထက်တန်းကျောင်းများ၏လည်း စာကြည့်တိုက်များ ရှိစပြုလာသည်။

လက်ငင်းအခြေအနေတွင် ဝမ်းသာစရာဖြစ်နေသည်မှာ ပညာ  
ရေးဌာနက စိုင်းပြင်းနေသာ စာမတတ်မှုပပျောက်ရေး (၀၂) လူတိုင်း  
စာတတ်မြောက်ရေးလုပ်ငန်းပင် ဖြစ်လေသည်။ ‘အသုံးလုံး’လုပ်ငန်းဟု  
ခေါ်သည်။ ထိုလုပ်ငန်းကို သတ်မှတ်ထားသောမြို့ရွာများတွင် လူအား၊  
ငွေအားဖြင့် ဌာနက စတင်အကောင်အထည်ဖော်နေသည်။ သို့သော်  
စာတတ်ပြီးစ ပြည်သူ့အများကိုလည်း အလျဉ်မပျက်ရလေအောင်ဟု  
ကျေးရွာစာကြည့်ခန်းတွေကို လူထုအားဖြင့် နေချင်းသုချင်း ထူထောင်  
ပေးနေလျက်ရှိလေသည်။ ဤသည် လူထုပညာရေးအတွက် အလွန်  
ကောင်းသောအခြင်းအရာပင် ဖြစ်လေသည်။ သတိပြုရမည့်အချက်  
တစ်ချက်သာရှိသည်။ ထိုအချက်မှာ အခြားမဟုတ်။ ထူထောင်နေဆဲ  
ဖြစ်သော ကျေးရွာစာကြည့်ခန်း၊ စာကြည့်တိုက်တွေ ဆက်လက်တည်တဲ့  
အောင် စနစ်နှင့်စီမံဖို့ပင်ဖြစ်ပေသည်။

( ပညာလောကစာစောင်၊ အောက်တို့ဘာလ၊ ၁၉၇၂ )



## စာအုပ်နှင့် စာကြည့်တိုက်

ယခုခေတ်သမယတွင် ရှေ့ကထက် စာဖတ်ခြင်းအလွှာအထူးသည် သာလွန်များပြားလျက်ရှိလေပြီ။ မဖတ်ချုပ်လည်း မဖြစ်တော့ပေ။ ရှေးက ကိုယ့်စိတ်စူးစိုက်ရာနယ်ပယ်သည် ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်နှင့်လောက်သာဖြစ်သည်။ လူမှုကိစ္စတို့မှာလည်း ခုခေတ်လောက် မရှုပ်ထွေးသေး။ သိစရာတတ်စရာဖြစ်သော နီတိကျမ်းလာ အတတ်ဆယ်ရပ်တို့မှာလည်း ခုခေတ်ပညာရပ်များလောက် မများမြောင်။ သို့မဟုတ်ဆင့်ကဆင့်က စုပုံပွားများမလောသေး။ သို့ကလို ရှင်းလင်း လွယ်ကူသေးသော ရှေးခေတ်အခါက နေရေးထိုင်ရေးကိစ္စတွင် ကိုယ့်မျက်စိနှင့်မြင်ရာ၊ ကိုယ့်မိဘကပြောပြခဲ့ရာ၊ ကိုယ့်စာအုပ်ကလေးထဲလောက်ပါရာတို့ကို နေရာတကျအသုံးချတတ်ခဲ့ပါလျှင် ကုသိုလ်လည်းရာ၊ ဝမ်းလည်းဝဆိုသလို လူဖြစ်ရကျိုးနပ်စရာအကြောင်းပင်ဖြစ်သည်။ ကိုယ်နှင့်ပတ်သက်ရာ ဆွေမျိုး၊ ရပ်ရွာတို့မှာလည်း ဘေးရန်ကင်းရှင်း၍ စိတ်ပူပင်စရာနည်းနိုင်သမျှ နည်းပါးဖို့သာရှိလေသည်။ သို့ရာတွင် ၁၉ရာစုံ၏ ဤမှာဘက်၌ကား ပညာအရပ်ရပ်တို့မှာ များသထက်များ၊ ရှုပ်သထက်ရှုပ်

လာသည်မှာ အထင်အရှားပင်။ သည်လိုရှုပ်ထွေးလာသော ခေတ်ကာလနှင့်လျှော်အောင် သူသူကိုယ်ကိုယ် စာကို ပို၍ဖတ်လာကြရ၏။ မဖတ်၍လည်း မဖြစ်တော့ပေါ့။ အကြောင်းမူကား အမေရိကန်တွင် ဟိုက်ဒရိဂုင်ဗုံးလုပ်နေသည့်ကိစ္စ၊ တရာတ်တို့ နိုင်ငံသစ် စမ်းသပ်တည်ထောင်နေသည့် ကိစ္စ၊ စပါးချေး ခပ်ပျော့ပျော့ဖြစ်နေသည့်ကိစ္စ အဝဝတို့ကို စာမတတ်လျှင် ဘယ်လိုသိနိုင်ပါမည်နည်း။ သူများနိုင်ငံများတွင် ဖြစ်ခဲ့၊ ဖြစ်ဆဲ ကိစ္စ ရေးရာ၊ ပညာရပ်တို့သည် ကိုယ်နှင့် တစ်နည်းတစ်ဖုံး ဆက်သွယ်နေသည် မှာ မငြင်းနိုင်။ သည်လို သူကိစ္စနှင့်ကိုယ့်ကိစ္စတို့ ဆက်သွယ်ရေး၊ အများ အမှန်စွဲခြားနိုင်ရေး၊ လူတော်၌ အနေမှန်မှန်နေတတ်ဖို့အရေးတွင် စာအုပ်၏အကူးအညီလိုနေသည်မှာ ယုံများစရာမရှိပေါ့။

ထိုကြောင့် လူသူတတွေ စာဖတ်နေကြ၏။ စာဖတ်သည်ဆိုရှု၌ နှစ်မျိုးနှစ်စား ကွဲပေါသေးသည်။ ကျောင်သားကိုလူပျိုတို့ ဖတ်သည့်စာက တစ်မျိုး၊ သည့်နောက် ကျောင်းထွက်ပြီးသူများဖတ်သည့်စာက တစ်ဖုံးဖြစ်လေသည်။ ကျောင်း၏သင်ရိုးပညာနှင့်ပတ်သက်သောစာဖတ်မှူ ကို ကြိုစာရေးသူသည် ယခုအခါတွင် ဆွေးနွေးလိုစိတ်မရှိပေါ့။ သင်ရိုး ပညာလေ့လာခြင်းသည် ကိုယ့်အသက်မွေးဝမ်းကြောင်းနှင့် ပို၍သက်ဆိုင် သည်ဟုသာ အကြမ်းဖျင်း ဆိုပါရစေတော့...။ ကျောင်းထွက်ပြီးနောက်မှ စာဖတ်ခြင်းသည် သင်ရိုးမှကွဲပြားရုံမက ရည်ရွယ်ချက်လည်း မျိုးစုံပေ သည်။ ရှုံကရေးခဲ့သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆက်သွယ်မှု အလျဉ်းသော့သိအောင်လည်းဖတ်သည်။ အလုပ်အားချိန်တွင် စိတ်ပြု လက်ပျောက် အပျော်းပြုရန်အတွက်လည်း ဖတ်သည်။ သည့်ထက်အရေးကြီး သည်ကား လောကလူ့ဘောင်တွင်နေရင်း အများအမှန်သိဖို့၊ ကျဉ်း

မြောင်းသောကျင့်ဝတ်တို့မှ လွတ်ကျတ်ဖို့၊ လောကခံတရားကို ရင်ဆိုင်နိုင်ဖို့၊ စာအပ်မှ အားသစ်အင်သစ် ဆွဲယူနိုင်ဖို့ ဖတ်သည်။

မဟာဆန်ချင်သူပြောတ်မှ ပကာသနကြိုက်သော ဦးရွှေနှောင်း၏ အဖြစ်သည် ရယ်စရာကောင်း၏။ စာဖတ်သူသည် ဦးရွှေနှောင်းကို ရယ်မောရင်းနှင့် ကိုယ့်ဘက်တဖြည်းဖြည်းကြည့်ကာ မလုံမလဲမဖြစ်ဟု မပြောနိုင်။ တကယ့်အချစ်ရှာသော အင်နာကရဲနီးနားသည် အဖြစ်ဆိုးသို့ ရောက်ရ၏။ စာဖတ်သူသည် ဝထ္ဌအဆုံးသို့ရောက်သော် ထိုခေတ်က ကျင့်ဝတ်သော့၊ လူအမြင်ကျဉ်းမြောင်းမှုကို သဘောပေါက်လာလိမ့်မည်။ သူရဲကောင်းသုံးယောက်ထဲမှ ဒါးတည်နှုန်းသည် လက်ရဲဇ်ကိုနှင့် အစွမ်းကောင်းသည်။ စာတစ်မျက်နှာ ကျော်ပြီးတိုင်း၊ ကျော်ပြီးတိုင်း ဒါးတည်နှုန်းသတ္တိဓာတ်အားတို့ ကိုယ့်ကိုယ်ထဲသို့ ဝင်လာသလိုလို ထင်ရ၏။

သည်သဘောနှင့် နိုင်ငံအာဏာပိုင်များသည် ပြည်သူပြည်သား တွေကို စာဖတ်ခြင်းအလေ့အထဖြစ်အောင် ကြိုးပမ်းကြရ၏။ ထိုကြောင့် အနောက်ဘက်တိုင်းပြည်တို့တွင် ဆင်းရဲချမ်းသာမရွေး၊ ပညာရှိ ပညာမဲ့မရွေး စာဖတ်နိုင်ဖို့အခွင့်အရေးကို များသထက်များအောင် ဖန်တီးပေးထားကြသည်မှာ အထင်အရှားဖြစ်သည်။ ၁၉၄၄ ခုနှစ် အက်လန်ပြည် ပညာရေးအက်ဥပဒေ၌ ‘မသင်မနေရ ပညာသင်ကားချိန်အရွယ် လွန်ပြီးသူများအဖို့ စိတ်ဖျော်ပြောရေး၊ လူမှုဆက်ဆံရေးတို့ကို သင့်သလိုအားထုတ်နိုင်စေရန် အချိန်အားရှိသောလုပ်ငန်း ဖန်တီးပေးဖို့အတွက် ပညာရေးအာဏာပိုင်တို့တွင် တာဝန်ရှိကြောင်း’ အတိအလင်းဆိုထားသည်။

အဆိုနှင့်အညီ စာရေးသူ၏ မျက်မြင်ကိုယ်တွေ့အရဆိုလျှင် စာကြည့်တိုက်နှင့် ပြည်သူပြည်သားတို့၏ဆက်သွယ်ရေးပင်ဖြစ်သည်။

အကြောင်းမှာကား လူအများ၏စာဖတ်မှုကို စာကြည့်တိုက်က အလုံး အရင်းနှင့် ထောက်ပံ့အားပေးသည်။ တစ်ယောက်ချင်း ရထားစီးရင်း၊ ထေမင်းစားရင်း၊ အိမ်သာသွားရင်း စာဖတ်နိုင်ပါ၏။ ကိုယ့်ဝင်ငွေ အင်အား ရှိသလောက် စာအုပ်ဝယ်နိုင်၏။ သို့သော်လည်း စာအုပ်အစုံအလင် ရအောင်၊ ယဉ်ကျေးမှုရေးရာ၌ တင်းပြည့်ကျပ်ပြည့် အကျိုးခံစားရအောင် စာကြည့်တိုက်ကိုသာ အားထားကြရ၏။ နိတိကျမ်းဆရာက စာကြည့် တိုက်ကို ‘အားနည်းသူ၏ အားထားရာပင်တည်း’ ဟု ဆိုသည်။ ထိုအတူ ‘ပညာမြို့သူတို့၏အားထားရာကား စာကြည့်တိုက်တည်း’ ဟုဆိုရလောက် အောင် အက်လန်ပြည့်၍ စာကြည့်တိုက်သည် ပြည်သူပြည်သားတို့နှင့် ရင်းနှီးစွာဆက်သွယ်ပြီး ယဉ်ကျေးမှုရေးရာ၏ပဟိုမဏ္ဍိုင် ဖြစ်နေလေ သည်။ ပညာရေးအာဏာပိုင်တို့သည် သည်အချက်ကို အလွန်ဂရိုက် နေသည်မှာ သိသာပါသည်။ သူတို့ပြည်သူတွေကို မဟာဆန်ချင်သူ ပြောတ်ထဲက ဦးရွှေနှောင်းလို အရွယ်အိုရောက်ခါမှ စကားပြန့်လက်း ခွဲခြားသိရသည့်အဖြစ်မျိုး မကြံဖော်၏။ ဒီမိုကရေစီအလေ့အတိုင်း ပြမှု ဆောင်ရွက်မှု၊ သိမြင်မှုတို့ကို အင်အားစုတစ်စုအနေဖြင့် သုံးစွဲနေကြ သည်မှာ စာရေးသူမျက်မြှင်ပင်ဖြစ်သည်။

သည်လို စာကြည့်တိုက်နှင့်နီးစပ်နေသော အက်လိုပ် ကျားမ တို့ကို တစ်စုံတစ်ရာအကြောင်းမေးခဲ့သော စာကြည့်တိုက်သို့ လက်ညီး ညွှန်သည်မှာ အဆန်းမဟုတ်ပေ။ စာကြည့်တိုက်တွင် အဖြေသည်ရှိ၏။ စာကြည့်တိုက်တွင် ကိုယ်လိုချင်ရာ၊ ကိုယ်သိချင်ရာကို အစုအပုံနှင့် လွယ်လွယ်ကူကူတွေ့နိုင် သည်။ တစ်နေ့ တစ်နေ့ မနက ရနာရီမှ ည ဂုဏ်ရှိအထိ စာကြည့်တိုက်၌ လူတွေခဲလျက်သာနေသည်။ ပတ်ဝန်းကျင် ကလည်း ကောင်းသည်။ အဆင်အပြင်၊ အနေအထားကလည်း ကောင်း

သည်။ စာအုပ်စာတမ်းအပြင် စာပေဟောပြောဖွဲ့၊ ကဗျာဖတ်ဖွဲ့၊ ပြောတ်  
တို့ဖြင့်လည်း ပို၍ပင် ကောင်းအောင်လုပ်ထားသည်။

သို့ကလို ကိစ္စများပြားသော ခုခေတ်ကာလျှော့ လူတွေမသိတာ  
သိအောင်၊ ရှုပ်နေသောစိတ်ကို ရှင်းလင်းအောင်၊ ညာကိုအမြင် များ  
သထက်များရအောင် စာဖတ်ခြင်းအလေ့အထပွားအောင် လုပ်ရ၏။  
ပွားအောင် အခွင့်အရေး၊ နေရာဏျာန်ကိုလည်း ဖန်တီးပေးရ၏။ ရှေး  
အခါက ရပ်ရွာထဲတွင် တစ်ဦးကဟစ်လိုက်လျှင် ကျွန်ုတူများ အကုန်သိ  
ကြ၏။ ယခုအခါ ကမ္မာတစ်ပိုင်းမှသာဖြစ်သည်ကို ကမ္မာ့တြေားပိုင်းက  
စာအုပ်မရှိဘဲ မသိနိုင်။ လူသမိုင်း၌ ဘာဖြစ်ခဲ့သည်ကို စာအုပ်အကိုး  
အကားမရှိဘဲ မသိနိုင်ပေ။

(တာရာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၅၀)



(၁)

စာပေရှိနေပြီးသောလူမျိုးသည် စာပေရှိနေပြီးသော အခြား  
လူမျိုးနှင့် ကူးလူးဆက်ဆံရှုံး လွယ်ကူသည်။ အလေ့အထာ၊ အယုံတရား၊  
ပေါင်းသင်းဆက်ဆံရေး၊ ယဉ်ကျေးမှုမတူသော်လည်း နားလည်နိုင်သည်။

ဘယ်လိုနေကြထိုင်ကြရသလဲဆိုသော ပြဿနာတွေကို အကျိုး  
နှင့်အကြောင်းဆက်၍ စဉ်စားယူနိုင်သည်။ စာပေသည် အသိတရားကို  
ပေးသည် မဟုတ်ပါလော။ စာပေတိုးတက်လာလေလေ၊ အသိတရား  
ဖွားဖို့ အခွင့်များလေလေပင် ဖြစ်သည်။ သို့ကြောင့် လူမျိုး ဘယ်လိုများ  
နေပါစေ၊ ဓမ္မလှုံးစံ တစ်မျိုးတစ်ဖုံးဖြစ်နေပါစေ၊ စာပေအမွှေ အရင်းခံ  
ကြောင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုပေါင်းသင်းရန် ချောမောနရသည်။  
သို့ကလို အခြေအနေမျိုးရောက်အောင် ပြုစုကြိုးစားခဲ့ရသော နှစ်ပရီဇ္ဈာဒ  
အရေအတွက်ကိုကား သူသူကိုယ်ကိုယ် အမှတ်မထင် ရှိနေကောင်း  
ရှိလိမ့်မည်။

ခုခေတ်လူသည် လွန်ခဲ့သောနှစ်လေးငါးသောင်းလောက်က ကျောက်ခေတ်ရှုအောင်းလူနှင့် အလွန်ကိုကွာခြားနေလေပြီ။ တစ်ဦးနှင့် တစ်ဦး နားလည်ဆက်ဆံနိုင်ဖို့ အလွန်ကိုလွယ်ကူနေလေပြီ။

ကျောက်ခေတ်လူသည် စာရေးတတ်ဖို့ဝေးစွဲ။ ဝေါဟာရ လိုင်လိုင်နှင့် စကားပင်မပြောတတ်။ သို့သော်လည်း သူ၏ မဖွံ့ဖြိုးသေး သောဥာဏ်ဖြင့် ကျောက်ရှုနံရုံတွင် သညာအမှတ်တွေကို ခဲ့ယဉ်းယဉ်း ရေးခြစ်ကြည့်သည်။ လူဟုပြောလိုလျှင် အချောင်းကလေးများဖြင့် လူလို့ နေဟုပြောလိုလျှင် အပိုင်းကလေးဆွဲ၍နေလို့ ရေးပြကြသည်။ သည်လို ခေတ်မျိုးမှ အသံလိုက်၍ အကွားရာတွေ ထွင်လာသည်။ တစ်တစ်နှင့် ဝေါဟာရပြည့်ပြည့်လာပြီး စလုံလုံလောက်လောက် ဖြစ်လာရပေသည်။ စနှင့်ပေနှင့် ရှိလာပြန်ပါကလည်း ရေးစရာဝတ္ထုပစ္စည်းအခက်က တမှာ့နှင့် ဖြစ်လာပြန်သည်။ ခုခေတ်တွင် စာရေးစက္ကၢဌလိုသလောက် ရုနေသော်လည်း စက္ကၢဌသက်သည် အနှစ်နှစ်ထောင်ပင်မပြည့်တတ်သေး။ သို့ကြောင့် စက္ကၢဌမရှိသော ဟိုခေတ်အခါမျိုးတွင် အခြားပစ္စည်းတွေကို သာ သုံးကြရ၏။ ကျူးမှုက်၊ သားရေ၊ အုတ်ချုပ်၊ ပေါက်တုံးကို သုံးရသော ခေတ်အဆင့်ဆင့် ရှိခဲ့ပါလေသည်။ ဓမ္မဟောင်းကျမ်းတွင် မိုးကော်သည် ဆင်နိုင်တောင်ထိပ်မှ ကျောက်ပြားနှစ်ပြားထက်ဝယ် ပည်တ်တော်ဆယ်ပါး ကို ကျောက်ထက်အကွားရာတင်သည်ဟု ပါရှိသည်မဟုတ်ပါလေ။

ခဲေရာခဲေဆစ်တွေရှိလေလေ၊ လူသည် အကြံဥာဏ်သုံးရလေလေ ဖြစ်၏။

သည်အတိုင်းစာရေးချုပ်ရသည်မှာ လုပ်ငန်းမတွင်၊ လုပ်ငန်းတွင်နိုင်သောဝတ္ထုပစ္စည်းမှာ စက္ကၢဌဖြစ်နေလေရာ ခရစ်ပေါ်ပြီး နှစ် ၂၀၀ လောက်တွင် တရာ်ပြည်ကစ၍ စက္ကၢဌထွင်သည်။ နာက် မူဆလင်တွေမှ

တစ်ဆင့် ဉာဏ်ပက္ခုးသည်။ ဉာဏ်ပသားတွေ လက်ခံသုံးစွဲ လာကြရာ  
မှတဖန် ဂျာမန်လူမျိုး ရူတင်ဘတ်က ပုံနှိပ်စာလုံး စလိုက်သည့်အခါမှာ  
ကား စာပေပြန့်ဖွားမှုသည် များလာလေသည်။

စာပေနှင့်လူမှုဆက်ဆံရေးသည် အညီညဉာဏ်သောရှိသည်။  
အကြောင်းမှုကား စာပေနယ်ကျယ်လာသည်နှင့်အမျှ လူမှုဆက်ဆံရေးတိုး  
လာသည်။ လူမှုဆက်ဆံရေးသည် ရှုံးရှုအောင်းနေ လူတစ်ဦးချင်းမှ အိမ်သား  
တစ်စု၊ လူအုပ်စု၊ ရပ်စွာနယ်ပယ်စု၊ လူမျိုးစုဟူ၍ တိုးလာသည် နှင့်အမျှ  
စာပေနယ်ချွဲလာသောကြောင့်တည်း။

(၂)

စာပေသည် အသိပညာ၏အထိမ်းအမှတ် ဖြစ်လေသည်။  
ဤတွင်ရှေ့နှေ့စာတစ်ကြောင်းသည် စဉ်းစားစရာ ဖြစ်လာပေ  
သည်။ သူ့အဆိုအရ ‘စက္ကာပေါ်တွင်သာ လူလောကသည် ရှုံး၊ အလှု၊  
တရားအမှန်၊ ပညာ၊ ကျင့်ဝတ်တရား၊ မဖောက်ပြန်သည့်အချစ်ကို  
ရယူနိုင်သည်’ ဟု ဆိုသည်။ တနည်းလှည့်၍ပြောရသော စာ၊ စာအုပ်  
တွေသည် လူတို့၏အတွေးအခေါ်၊ မြင်မြင်သမျှ၊ ကြိုကြိုသမျှတို့ကို  
မှတ်တမ်းတင်ရာဖြစ်လေရာ သူသူကိုယ်ကိုယ်၏ ရှုံးရှုဆောင် ဖြစ်  
လေသည်။ ကိုယ့်မျက်မောက်ရှိ လောကလူ့သောင်သည် ကိုယ်သင်ခန်းစာ  
ယူရာကျောင်းဖြစ်သည်မှာ မှန်ပါ၏။ သို့သော်လည်း ကိုယ်တစ်ဦးတည်း  
မြင်သလောက်သည် မကျယ်ပြန့်နိုင်၊ မြင်သလောက်သည် ကိုယ့်  
တစ်သက်တာအတွင်းသာ ဖြစ်သည်၊ စာအုပ်အတွင်းတွင်မှုကား ခေါ်  
အဆက်ဆက်မှုအတွေ့အကြံများ၊ လူအမျိုးမျိုးတို့၏ ထင်မြင်ချက်များ  
ပါနေလေရာ သုံး၍မကုန်သောရွှေအိုးပင်ဖြစ်သည်။

သည်အချက်သည် ရှေ့ယဉ်ကျေးမှုအစက လူများထက်  
တစ်ဆင့်သာသော တိုးတက်မှုဖြစ်သည်မှာ ယုံမှားစရာမရှိပေ။ ရေးက  
လူရိုင်းတွင် စာပေမရှိ၊ အတွေးအခေါ်လည်း မကြွယ်ဝသေး။ အတွေး  
အခေါ် မကြွယ်ဝသဖြင့်လည်း ကိုယ်စိတ်နှလုံးလွတ်လပ်ခြင်းမရှိ။ ရေး  
မီးစသည်တို့ကို ကိုးကွယ်စရာရှာရလေသည်။ သားရဲတိရိစ္စဘုံး၊  
သဘာဝ၏ကြမ်းတမ်းခက်ခဲ့မှုဘေးတို့ကို နိုင်နှင်းနိုင်သောအသိဉာဏ်  
မရှိပေ။

ယဉ်ကျေးမှုအစက လူမျိုးစုံမှာ အသိပညာရှိသူများ ပါ၏။ ထို  
အသိပညာရှိဟောသမျှကို နှတ်တက်အာရုံးဆောင်၍ ဖြန့်ချိပါလည်း ခု  
စာပုံနိုပ်စက်ခေတ်လို လူတိုင်းလူတိုင်း ကြားနာဖတ်ရှုခွင့်မရ ဖြစ်သည်။  
သစ္စကပရပိုမ်းလိုလူစားသည် ပညာတွေကမ်းကုန်အောင်တတ်၍ ပိုက်ကို  
သံပြားနှင့်ပတ်ထားနိုင်ပါသော်လည်း သူကဲ့သို့ဆရာသမားတွေထံ နည်းနာ  
ခံနိုင်ခဲ့သော အခွင့်အရေးမရှိသူများ ဒုန့်အေးဖြစ်ပေလိမ့်မည်။

နိုင်းစာ၏ကြည့်သော စာအုပ်တွေပလူပုံနေသော ခုခေတ်သည်  
ထူးထူးကဲကဲ အံ့ဩယ်သရဲဖြစ်လေသည်။ ဘယ်လိုစာကို လိုချင် လိုချင်၊  
ရနိုင်ချည်တည်း။ ရှေ့လူတို့၏လုံးလဖြင့် သိမ်းဆည်းခဲ့သော စာဟောင်း  
ပေဟောင်းများ၊ ခုခေတ်လူမျိုးပေါင်းစုံ၏ဦးနောက်မှ ရေးထုတ်သမျှသည်  
စာသင်သားများအဖို့ အဆင်သင့်ဖြစ်နေလေသည်။ သေသည်၏အခြားမဲ့၌  
ကျင်လည်သွားလာရပုံကို ရေးပြသော ‘သေသူတို့၏စာအုပ်’ ခေါ် အီဂျစ်  
ဘာသာရေးကျမ်းသည် ရေးအကျခုံးစာအုပ်ဖြစ်သော်လည်း ခုအခါတွင်  
ခဲ့ယဉ်းယဉ်း ရှာဖွေနေရန်မလိုတော့သည်ကိုသာ ဥပမာထား၍ ကြည့်  
လေတော့။

သို့ကြောင့် စာပေအမွှံခံရှိကြပြီးသော လူမျိုးတိုင်းသည် စာကိုရှာဖွေစုစွေဆောင်းသည်။ ဘယ်သူဘယ်ဝါပိုင် စာအုပ်ဦးရောဘယ်များ စာအလွန်ဖတ်ပါလေသည်၊ ပညာဉာဏ်ကြီးကျယ်ပါပေသည်.. စသော ချီးမွမ်းသံတွေကို နှုတ်နှင့်ရော စာနှင့်ပါဖော်ပြကသည်။

ဘယ်သူဘယ်ဝါကွယ်လွန်ပြီးနောက် သူပိုင်စာအုပ်တွေကို ဘယ်သူအပေါ် အမွှံပေးခဲ့သည်ဆိုသောသတင်းကိုလည်း မကာမကာ ဖတ်ကြရသည်။ သည်လိုလူစားသည် ပစ္စည်းဥစ္စာထက် စာအုပ်အမွှံ ပေးခြင်းကို ပို၍ အရေးယူသည်မှာ စာခင်မင်သူများအဖို့ အဆန်းမဟုတ်ပေ။ နောက်တဖန် လူမျိုးနှင့်ချို၍လည်း စာစုဆောင်းပြန်သည်။ နိုင်ငံတော် စာကြည့်တိုက်၊ ပြည်သူစာကြည့်တိုက်တို့သည် အမျိုးအင်အားနှင့် စာစုဆောင်းခြင်း၏သရုပ်ပင် ဖြစ်လေသည်။

တစ်ဦးတစ်ယောက်တည်း၏ စုဆောင်းမှုသည် နယ်ကျဉ်းပေ သည်။ အကိုးကျော်းမှာလည်း တစ်ဦးတည်း၊ သို့မဟုတ် လူနည်းစု အပေါ်မှာသာ ရှိလေသည်။ ပြည်သူစာကြည့်တိုက်မှာမူ စာအုပ်ဦးရေ များသလောက် အများကိုအကိုးပေးသည်မှာ ထင်ရှားသည်။

သည်လို အမြှင်ကျယ်ကြသော အုပ်ချုပ်သူများသည် အများ၏ ယဉ်ကျေးမှုရေးရာအတွက် စာကြည့်တိုက်ကိစ္စကို အရေးတကြီး အားပေးကြပေသည်။ တစ်ဦးတစ်ယောက်သမားပင် မိမိ၌ ကိုယ်ပိုင် စာကြည့်တိုက်ရှိသည်ကို ဂုဏ်ယူ၍မဆုံးဖြစ်တတ်သည်။ စပ်မိ၍ ရှော၏ ‘လက်နက်နှင့်စစ်သား’ဆိုသောပြောတ်တွင် ခေတ်နောက်ကျနေသေးသော ဘူးဂေးရီးယားပြည်(၁၈၀၅ခုနှစ်)မှ လူကိုတံ့အမျိုးသမီးရိုင်နာက သူ့အိမ်ကို ပြေးလာခိုအောင်းသော ရန်သူစစ်သားတစ်ယောက်ကို ပြောပုံကို ပြောပြီးမည်။ ရိုင်နာက သူကယ်လိုက်ရသောစစ်သားအား သူတို့

အီမဲသားတွေ ဘယ်လောက်ခေတ်မီသည်၊ အထက်တန်းကျသည်၊ ဘယ်လိုစာကြည့်တိုက်မျိုးရှိသည်ကို ကြွားလို၍ ‘စာကြည့်တိုက်ဆိုတာ ဘာလဲ၊ သို့ရဲ့လားရှင်ရဲ့’ဟု မေးဖူးလေသည်။ တစ်ဦးတစ်ယောက် တည်းက စာကြည့်တိုက်အတွက် ဂုဏ်ယူလိုပါလျှင် ယဉ်ကျေးမှုရေးရာ တွင် ထိပ်ဆုံးကနေသည်ဟု အသိအမှတ်ပြုခံလိုသော တိုင်းပြည်တို့အဖို့ ဆိုဖွယ်ရာမရှိပြီ။ ဆိုပါယက်ရရားနိုင်ငံရှိ လီနိုင်ပြည်သူ့စာကြည့်မှာပေစာ၊ စာအုပ်မျိုးစုံ ဆယ်သိန်းကျော်ရှိ၍ ကမ္ဘာပေါ်တွင် အကြီးအကျယ်ဆုံးဟု မကြာမကြာ ကြေညာလျက်ရှိပေသည်။

(တာရာမဂ္ဂဇင်း၊ မေလ၊ ၁၉၅၀)

## စာကြည့်တိုက် ပြန်လည်ထူထောင်ခြင်း

တက္ကသိုလ်စာကြည့်တိုက်၏ ကျွန်တော် စတင်အလုပ်လုပ်ခဲ့သည်မှာ ၁၉၅၀ခုနှစ်တွင် ဖြစ်၏။

ထိုစဉ်က စာကြည့်တိုက်အဆောက်အအုံဟောင်းမှာ စစ်ဆေးအကြောင်း ပျက်စီးပုံးယွင်းနေလေသည်။ ထို့ကြောင့် ယာယီတက္ကသိုလ်စာကြည့်တိုက်ကို ယူနိုင်စာတိကောလိပ်စာကြည့်တိုက် အဆောက်အအုံဟောင်းနေရာတွင် ထားရလေသည်။ ထိုနေရာတွင် ယူနိုင်စာတိကောလိပ်ပိုင်စာအုပ်ဟောင်းအချို့၊ ဂျပ်ဆင်ကောလိပ်ပိုင်စာအုပ်ဟောင်းအချို့ကိုမတည်၍ နောက်တိုး စာအုပ်စာတမ်းများပေါင်းထည့်ကာ သစ်သားစင်၊ သစ်သားပီရိများပေါ် စီထားရလေသည်။ ဆရာတိုးသိန်းဟန်အမျှုံးပြုသောဝန်ထမ်းများသည်လည်း မများလှု။ အားလုံးပေါင်းမှ ဂျီး၊ ရှီး၊ လောက်သာရှိသည်။

၁၉၅၁ခုနှစ်တွင် တက္ကသိုလ်စာကြည့်တိုက်အဆောက်အအုံမှာ အတန်အသင့် ပြင်ဆင်၍ပြီးလေသည်။ ထို့ကြောင့် ထိုနှစ်ထဲတွင် ယာယီနေရာမှ ပြင်ဆင်ထားသော စာကြည့်တိုက်အဆောက်အအုံသို့ စာအုပ်များ၊ ပရီဘောဂများ ပြောင်းရွှေ့ရလေသည်။ နေရာချင်းနီးသဖြင့် စာအုပ်တွေကို

ကြိုးဖြင့်ချည်ကာ သစ်သားပန်းပေါ်တင်ရှုလည်းကောင်း၊ တောင်းထဲ  
ဝည့်ရှုလည်းကောင်း၊ ဝန်ထမ်းများကိုယ်တိုင် ထမ်းပိုးသယ်ယူကြရ  
လေသည်။

ကျွန်တော်မှတ်မိသေး၏။ နံနက် ၈ နာရီမှ ၁၁ နာရီလောက်  
အထိ တစ်ဆိုင်း၊ မွန်းလွှဲ ၂ နာရီမှ ၄ နာရီလောက်အထိ တစ်ဆိုင်း  
နှစ်ဆိုင်းထားရှု ပြောင်းရွှေသည်။ ထိုအခါ တက္ကသိုလ်စာကြည့်တိုက်တွင်  
မူလက အလုပ်လုပ်ခဲ့သော ဦးဘာဘာ၊ ယူနိုးမာစတီကောလိပ် စာကြည့်  
တိုက်မှ ပြောင်းရွှေလာသော ဦးခန့်ဦးတင်ညွှန် ဤသုံးညီးတို့ ကိုယ်တိုင်  
ကြီးကြပ်ရှု ယခုစာကြည့်တိုက် စာစင်ခန်းအောက်အဆင့်တွင် စာအုပ်  
အဟောင်းတွေထား၊ စာကြည့်တိုက် ဒုတိယအထပ်အရှေ့သာက်စွန်း (ယခု  
ရုံးခန်း)နေရာတွင် စာအုပ်သစ်အချို့၊ စာအုပ်ဟောင်းအချို့ ထားလေသည်။  
တစ်ခုပြောပြလိုသေးသည်။ စာစင်ခန်းအထက်ဆင့် သံဆန်ခါအတန်း  
များမှာ ပျက်စီးနေသဖြင့် သုံးရှုမရ။ နောင်အခါ အင်ဂျင်နီယာဌာနမှုး  
ဖြစ်သူ ဆရာဦးဘဏ်က လာရောက်ကြီးကြပ်ရှု သံဆန်ခါ တန်းသစ်များ၊  
သံစင်သစ်များထည့်လေတော့မှ အထက်အဆင့်များတွင် စာအုပ်စာတမ်း  
တင်နိုင်လာတော့သည်။ ထိုစဉ်က မြေအောက်ခန်းမှာလည်း အအေးငွေ့  
ပေးစက် ပြန်ရှုမတပ်ရသေးဖြစ်သည်။

နှစ်ပတ်လောက်ကြာသော် ကျွန်တော်တို့အားလုံး စာကြည့်တိုက်  
အဆောက်အအုံသစ်သို့ ပြောင်းရွှေရှု နေသားတကျဖြစ်ကြလေပြီ။  
ထိုအခါ ဆရာဦးသိန်းဟန်က လက်ရှိစာကြည့်တိုက်မှုးအခန်း၌ အလုပ်  
လုပ်၏။ ထိုအခန်းနှင့်ကပ်လျက် အနောက်သာက်ရှိအခန်းကိုကား ရုံးခန်း  
လုပ်ထားသည်။ ရုံးခန်းနှင့် နံရံခြားလျက်ရှိသောနေရာကား အပေါ်ထပ်  
စာဖတ်ခန်းဖြစ်လေသည်။ ကျွန်တော်သည် အောက်ထပ်ရှိစာစင်ခန်းနှင့်  
ပျက်နှာချင်းဆိုင်အခန်းတွင် အလုပ်လုပ်၏။ ကျွန်တော်၏အခန်း အပြင်

ဘက်သည် အညွှန်ကြိုခန်းဖြစ်လေသည်။ ထိုအခန်းတစ်ဖက် စာကြည့်တိုက် အဝင်ဝနှင့် တည့်တည့်နေရာတွင် စာငှားငြာနရှိသည်။ ထိုနေရာ၏ ကျောဘက်တွင်ကား အောက်ထပ်စာဖတ်ခန်း လုပ်ထားလေသည်။

စာအုပ်စာတမ်းများ၏အခြေအနေကို ကျွန်တော်ဆိုရှိုးမည်။ စာကြည့်တိုက်သည် တက္ကသိုလ်နှင့်တန်အောင် စာစု၊ စာပြု၊ စာဖြန့်လုပ်ငန်း စလုပ်ရန်ရှိလေသည်။ အင်းလိပ်စာပါမောက္း ဦးမျိုးမင်းကိုယ်တိုင် အင်းလိပ်စာဂုဏ်ထူးတန်းအတွက် လိုနေသောစာအုပ်များအတွက် တက္ကသိုလ်စာကြည့်တိုက်၌ လာရှာရသည်ကို ကျွန်တော် မှတ်မိနေသေး ၏။ သူသည် စာစင်ခန်း ထဲသို့ သုံးလေးပတ်ကြောမျှ နေ့စဉ်နေ့တိုင်းလာ၍ သူလိုချင်သော အင်းလိပ်လိုဆက်ဂုဏ်သာသာဖတ်စာအုပ်များ၊ ရှိတ်စပီးယား ၏ မူလပြောတ်များ၊ စာပေပေါ်ရေးစာအုပ်များကို ချွေးတလုံးလုံးနှင့် ရှာဖွေရွေးထုတ်ခွဲလေသည်။ ထို့နောက် ထိုစာအုပ်များကို တက္ကသိုလ် စာကြည့်တိုက်မှ အင်းလိပ်စာငြာန စာကြည့်တိုက်သို့ အမြဲတမ်းစာငှား သဘောမျိုးဖြင့် ပြောင်းပေးရလေသည်။

အင်းလိပ်ဘာသာ စာအုပ်စာတမ်းဦးရောကား အတော်အတန် သုံးနိုင်လောက်အောင်ရှိပါ၏။ သို့နေရာတွင် မြန်မာစာအုပ်စာတမ်း များကား ဗီရိလေးငါးလုံးစာများသာ ရှိလေသည်။ ထို့ဗီရိများကို အပေါ်ထပ် စာဖတ်ခန်း ကျောဘက်တွင် ကပ်ထားရလေသည်။ ဗီရိထဲရှိ ထိုစာအုပ် များကိုလည်း တိုက်ပိုင်စာရင်းသွင်းထားရုံမျှအပ စာပြု ကက်တလောက် တင်ခြင်း၊ စာဖြန့်ထုတ်ငှားခြင်းကိစ္စ ရှုတ်တရက် မလုပ်နိုင်သေး ဖြစ်လေ သည်။

ဤတွင် တက္ကသိုလ်စာကြည့်တိုက်သည် ပါးပါးရှားရှား အခြေတွင် ကြောရည်မနေပါ။ ငွေ့အောင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးက စစ်မတိုင်မိ

က ထုတ်ဝေခဲ့ သော ဗျူလဂျာနယ်၊ ဒီးဒုတ်သတင်းစာ စသည်တို့ကို လျှော့အိန်းခဲ့လေသည်။ ပုဂ္ဂိုလ်အချို့က သူတို့တရိတသေစုဆောင်းထား ခဲ့သော သူရိယမဂ္ဂဇ်း၊ ကြီးပွား ရေးမဂ္ဂဇ်း၊ ရသသတင်းစာ စသည်တို့ကို ရောင်းချွဲလေသည်။ တစ်ဖန် မျက်စိကွယ်နေသော်းလှ ဆိုသူက မိန်းမကြီးတစ်ယောက်၏ ရွှေဆောင်မှုဖြင့် ခွဲတို့ဘုရားရွေးနှင့် အခြားနေရာများမှ ကောက်ခဲ့သော ပြောတ်၊ ဟောစာ စာအုပ်ဟောင်းများ၊ ပျို့ကဗျာစာအုပ်ဟောင်းများ၊ ဖောင်၊ ဆေးကျမ်း စာအုပ်ဟောင်းများကို မှန်မှန်လာသွင်းတတ်လေသည်။

စာအုပ်စာတမ်းတွေ လုံလောက်အောင် စုဆောင်းရာတွင် နိုင်ငံခြားမှ ပြန်လည်ဝယ်ယူရခြင်း၊ နိုင်ငံခြားမှ မေတ္တာလက်ဆောင်ရခြင်း အမှုတို့သည် လည်း ဝမ်းသာစရာဖြစ်လေသည်။ ပမာဆုံးရလျှင် စစ်ဒဏ်ကြောင့် စာကြည့် တိုက်တွင် မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်များသည် မစုံမလင်ဘဲ ဖြစ်နေ၏။ ကံကောင်းလေသည်မှာ စစ်မတိုင်မိကထုတ်ခဲ့သော ဂျာနယ်အတွဲစုံရှိကြောင်းဖြင့် အင်းလန်နိုင်ငံ ကိမ်းဗရစ်မြို့မှ ဟောစာအုပ်အဟောင်းဆိုင် ကြော်ပြာအရ သံကြိုးရိုက်၍ မှာယူစုဆောင်းခဲ့ရလေသည်။

တစ်ဖန် အောက်စုံ(၆)တက္ကသိုလ်အမှုးရှိသော ဗြိတိသူ တက္ကသိုလ်များကလည်း ကျွန်တော်တို့စာကြည့်တိုက်သို့ အသုနာ၊ နိုင်ငံသမိုင်း၊ ရသစာပေ၊ အုပ်ချုပ်ရေး စသည်ဖြင့် ပညာရပ်အမျိုးမျိုးပါသော စာအုပ်တွေ ရာထောင်ချိ၍ လျှော့အိန်းလေသည်။ လျှော့သည့်စာအုပ်တိုင်းတွင် စာတို့ကလေးတစ်ခုကပ်လျက်သားလည်း ပါလေသည်။ ထိုစာတို့ ကလေးသည် စီတ်ဝင်စားစရာကောင်းလှ၍ ကျွန်တော် လွယ်လွယ် သာသာပြန်၍ အောက်တွင်ဖော်ပြလိုက်ပါ၏။

‘စစ်ဒဏ်ခံခဲ့ရသော အာရာတဗ္ဗာသို့လ်များသို့...’

အာရာနှင့် ဥရောပတိုင်းနိုင်ငံအသီးသီးသို့ ဒုတိယကမ္မာစစ်ကြီး ဝင်၍ ဖျက်ဆီးခဲ့သည့်အတွက် စာကြည့်တိုက်များပိုင် အဖိုးတန်ပစ္စည်း အများအပြားသည် တက္ခာတဗ္ဗားဖြစ်ခဲ့ရ၊ ပျက်စီးခဲ့ရလေသည်။ ထိုကြောင့် ဆရာရော၊ ကျောင်းသားပါ စာပေလေ့လာရန် အခြေခံစာအုပ်စာတမ်းများ ချို့တဲ့ခဲ့လေသည်။ ဤတိန်နိုင်ငံတွင်လည်း စာအုပ်ရားပါးခြင်းဒဏ် ခံရ ပါ၏။ သို့ရာတွင် ကျွန်ုပ်တို့ဆီတွင် ကမ္မာလောကဓာတ်ကြီး၏ သဘော သကန်ကို စူးစမ်း၍လည်းကောင်း၊ လူအဖွဲ့အစည်းနှင့် လူစိတ်စေတသိတ် ကို လေ့လာ၍လည်းကောင်း အမှန်တရားဆိုက်လေအောင် ပုံပိုးကူညီ သော စာအုပ်စာတမ်းများ ရှိပေသေးသည်။

ကျွန်ုပ်တို့အထဲမှ အတွေးအခြေပြညာရှင်များ၊ ခရီးသည်များ သည် အာရာယဉ်ကျေးမှု အဆင့်အတန်းမြင့်မားပုံကို သိရှိသောပေါက် ခဲ့သည်မှာ အတန်ကြာလေပြီ။ ယခုခေတ်တွင်မှာကား အောက်စုံ(၁) တဗ္ဗာသို့လ်နှင့် အခြားဤတိသွေ့တဗ္ဗာသို့လ်များသည် အရှေ့တိုင်း၏ ကြီးစွာ သော့ဗောက်ပညာကို ဆည်းပူးရန် မကြံစဖူးအားထုတ်နေကြလေပြီ။ ထိုကြောင့် အောက်စုံ(၂)တဗ္ဗာသို့လ်က ညီနာင်တဗ္ဗာသို့လ်များသို့ စာအုပ်စာတမ်း လက်ဆောင်ပို့ကာ အာရာယဉ်ကျေးမှုကို လေးစားကျေးဇူး တင်ကြောင်း အမှုအရာပြရန်ရှိလေသည်။ ယခုပေးပို့သော စာအုပ်စာတမ်း များသည် အကျွန်ုပ်တို့၏ လေးစားမှု၊ မေတ္တာထားမှု ပြုယုင်ပင်ဖြစ်ပါ၏။ ဤသို့ စာအုပ်စာတမ်း ပေးပို့ခြင်းအမှုသည် ကျွန်ုပ်တို့ လူသားအချင်းချင်း မိတ်သဟာယ ပိုမိုခိုင်မြဲစေရန်လည်းကောင်း၊ တစ်ဦးအကြောင်းတစ်ဦး သိရှိနားလည်၍ နီးစပ်စေရန်လည်းကောင်း အထောက်အပဲပေးလိမ့်မည့်ဟု မျှော်လင့်မိပါသတည်း။

ဤသို့အားဖြင့် စာအုပ်များတိုးလာသလောက် ကျွန်တော်တို့ ဘက်က စာပြေကက်တလောက်တင်ရန် ဝန်ထမ်းမပြည့်စုံဘဲ ဖြစ်နေပြန် လေသည်။ ထိုအခါ မြန်မာစာအုပ်စာတမ်းများကို လက်ရှိဝန်ထမ်းတို့က မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ကက်တလောက်တင်ရ၏။ စာကြည့်တိုက်ရှိ အင်လိပ်စာအုပ်များအတွက်မူ အမှာစာရွက်အဝါကလေးပေါ်တွင် လိုရာ အချက်အလက်များထည့်ကာ အမေရိကန်ကွန်ဂရက်စာကြည့်တိုက်သို့ ပို့ရလေသည်။ ကွန်ဂရက်စာကြည့်တိုက်ကြီးက အခကြားငွေယူ၍ ကျွန်တော်တို့အတွက် အခြေခံအချက်အလက် ရိုက်နိုပ်ပြီးသား ကက်တလောက်ကတ်ပြား ပြန်ပို့လေသည်။ ထိုကက်တလောက်ကတ်ပြားများ ရောက်လာတော့မှ လိုရာပညာရပ်ခေါင်းစီး စသည်ကို ကျွန်တော်တို့ဘက် က ထပ်ဖြည့်ရိုက်နိုပ်ရပြန်လေသည်။

မည်သို့ပင်ဖြစ်စေ တဗ္ဗသို့လ်စာကြည့်တိုက် စာအုပ်စင်များ တွင် စာအုပ်များလည်း တစ်စတစ်စ ပြည့်၍လာခဲ့လေသည်။ စာဖတ်သူ များအတွက် ကက်တလောက်ဖိရိများလည်း အရန်သင့်ရှိလာခဲ့လေသည်။

၁၉၅၅ခုနှစ်တွင် ကျွန်တော်သည် တဗ္ဗသို့လ်မှ ယဉ်ကျေးမှု ဌာနသို့ ပြောင်းရွှေအမှုထမ်းခဲ့လေသည်။ ၁၉၅၅ ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် စာအစုံလင်ဆုံး စာကြည့်တိုက်ဟု ပြောနိုင်ရလောက် အောင် ပြောင်းလဲတိုးတက်လာပုံကိုကား စာကြည့်တိုက်မျှူးဟောင်း ဆရာ ဦးသိန်းဟန်၊ လက်ရှိစာကြည့် တိုက်မျှူး ဆရာဦးသော်ကောင်းတို့နှင့် အတူတက္ခ လက်ရှိဝန်ထမ်းများက ပြောပြနိုင်ပါလိမ့်မည်။

(စာကြည့်တိုက်နှင့် သုတပညာမဂ္ဂဇင်း၊ ၁၉၉၇-၉၈)

## ခေတ်သစ်စာကြည့်တိုက်များ

ခေတ်သစ်စာကြည့်တိုက်များနှင့်စပ်လျဉ်း၍ စာကြည့်တိုက်အမျိုးအစားနှင့် စာကြည့်တိုက်ဖွဲ့စည်းစီမံအုပ်ချုပ်ပုံဟူ၍ ခွဲခြားထားသည်။

စာကြည့်တိုက်အမျိုးအစားများတွင် အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ သုတေသနအဖွဲ့အစည်းစာကြည့်တိုက်၊ အထူးစာကြည့်တိုက်နှင့် ပြည်သူ့စာကြည့်တိုက်ဟူ၍ ရှိကြသည်။

အမျိုးသားစာကြည့်တိုက်မည်သည် တစ်နိုင်ငံလုံးနှင့်ဆိုင်သော စာကြည့်တိုက်ဖြစ်သည်။ သုတေသနများအားထားရာ ရည်ညွှန်းစာကြည့်တိုက်လည်းဖြစ်သည်။ မူပိုင်ခွင့်ဥပဒေအရ ထုတ်ဝေသူများက ထို စာကြည့်တိုက်သို့ နိုင်ငံတွင်းထုတ် စာအုပ်စာတမ်းမှန်သမျှကို အနည်းဆုံး တစ်အုပ်ကျ ပေးပို့ရလေသည်။

အမေရိကန်ပြည်ထောင်စုရှိ ကွန်ဂရက်လွှတ်တော်စာကြည့်တိုက်သည် အမျိုးသားစာကြည့်တိုက်ဖြစ်လေသည်။ ထိုစာကြည့်တိုက်ကို ၁၈၀၀ပြည့်နှစ်တွင် ကွန်ဂရက်လွှတ်တော်၏အစိတ်အပိုင်းအဖြစ် တည်

ထောင်ခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ယခုအခါ လွတ်တော်အမတ် များသာ သုံးရန်မဟုတ်တော့ပဲ သုတေသီအများနှင့်လည်း သက်ဆိုင်လာလေသည်။ စာကြည့်တိုက်တွင် လွတ်တော်အစည်းအဝေးမှတ်တမ်း၊ အစိုးရလက်စွဲ အက်ဥပဒေစသည်များသာမက ပညာအရပ်ရပ်နှင့်ဆိုင်သော စာအုပ် စာတမ်းများကိုလည်း စုဆောင်းပြီး၊ စုဆောင်းဆဲဖြစ်လေ သည်။

ထိုစာကြည့်တိုက်၏ ၁၉၆၂ ခုနှစ် တိုက်ပိုင်စာရင်းအရ ပုံနှိပ် စာ၊ လက်ရေးစာ၊ ပန်းချိုကားချပ်၊ မိုက်ခရိုဖလင်ကော်ပြား၊ ဓာတ်ပြား စသည့်တို့မှာ ၄၁,၈၇၉,၀၀၀ ခန့် ဖြစ်လေသည်။ ထိုအထဲမှ အုပ်ရေ ၁၂,၅၀၀,၀၀၀ သည် ပုံနှိပ်စာများဖြစ်သည်။ မူပိုင်ခွင့်ဥပဒေကြောင့် လည်းကောင်း၊ စာကြည့်တိုက်ချင်း စာအုပ်လဲလှယ်မှုကြောင့် လည်းကောင်း၊ ဝယ်ယူခြင်းကြောင့်လည်းကောင်း နှစ်စဉ်အုပ်ရေ ၅၀၀,၀၀၀ ခန့်တိုးလေသည်။

အမျိုးသားစာကြည့်တိုက်များသည် နိုင်ငံတွင်းထုတ်စာအုပ် စာတမ်းများကို မှန်မှန်ရသည့်အားလုံးလျှင်စွာ အမျိုးသားစာစုစာရင်းကို ထုတ်ဝေရန် အခွင့်အရေးရလေသည်။ သို့ရာတွင် ကွန်ဂရက်လွတ်တော် စာကြည့်တိုက်သည် အမျိုးသားစာစုစာရင်းကို မထုတ်ဝေခဲ့ပေ။ ထိုအစား တိုက်ပိုင်သွင်းပြီး စာအုပ်အတွက် ကက်တလောက်ကတ်ပြားများကို ရိုက်နိုင်ဖြန်ချိလေသည်။ ထိုကတ်ပြားများသည်လည်း သုတေသီများအစိုး မြှုပ်မြှုပ်ဖြစ်ရာဖြစ်၍ ပြည်တွင်းပြည်ပစာကြည့်တိုက်များက ဝယ်ယူသုံးစွဲ ကြလေသည်။ ဒုတိယကမ္ဘာစစ်ကြီးမတိုင်မိုက ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သည် ကွန်ဂရက်လွတ်တော်စာကြည့်တိုက်မှ ကက်တ လောက်ကတ်ပြားများ မှာယူသုံးစွဲခဲ့လေသည်။ တဖန် ကွန်ဂရက် လွတ်တော်စာကြည့်တိုက်သည် စာအုပ်စာတမ်း ကက်တလောက်တင်

ရာတွင် သင့်လျှော်သော ပညာရပ်ခေါင်းစီးအမည်ပေး၍ အက္ခရာစဉ်ကာ ပုန်ပဖန်ချိသည်။ ထိုခေါင်းစီးအက္ခရာစဉ်ကို စာကြည့်တိုက်အများက ဝယ်ယူသုံးစွဲကြလေသည်။

မည်သည့်စာကြည့်တိုက်၌ မည်သည့်စာအုပ်ရှိသည်ကို တမ ဟုတ်ချင်းသိရလေအောင် အမေရိုကန်စာကြည့်တိုက်များ စီမံပုန်ည်း တနည်းရှိ၏။ ထိုနည်းမှာ မိမိတို့စာကြည့်တိုက်ရှိ စာအုပ်တိုင်းအတွက် ကက်တလောက်ကတ်ပြား ကော်ပီတစ်ခုစီကို ဗဟိုငြာနသို့ ပေးပို့ခြင်း ဖြစ်လေသည်။ ကွန်ဂရက်လွှတ်တော်စာကြည့်တိုက်သည် ဗဟို ကက်တလောက်ကို ထိန်းသိမ်းရာပုံငြာနအဖြစ် ဆောင်ရွက်လေသည်။ ထို့အတူ မျက်မမြင်စာပေထိန်းသိမ်းဖြန့်ဖြူးရာ ဗဟိုငြာနအဖြစ်ဖြင့်လည်း ဆောင်ရွက်လေသည်။

အကိုလန်နိုင်ငံရှိ ဗြိတိသွေစာကြည့်တိုက်သည်လည်း အမျိုးသား စာကြည့်တိုက်၊ ရည်ညွှန်းစာကြည့်တိုက်ပင်ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်အဆောက်အအုံရှိ စာဖတ်ခန်းများတွင်သာ တိုက်ပိုင် စာအုပ် စာတမ်း ၆,၀၆၀,၀၀၀ကျော်ကို ဖတ်ရှုသုတေသနပြုကြရလေသည်။ ဗြိတိသွေစာကြည့်တိုက်ရှိ ကက်တလောက်သည် စာရေးဆရာ ကက်တလောက်သာ ဖြစ်လေသည်။ ဗြိတိသွေစာကြည့်တိုက်သည် အမျိုးသားစာစုစာရင်းကို ဆိုင်ရာအဖွဲ့အစည်းများ၏အကူးအညီဖြင့် ခေါင်းဆောင် ပြုစုသည်ဖြစ်ရာ ထိုစာစုစာရင်းပေါ်သည် ပညာရပ်အလိုက် မျိုးတူစု ထားလေသည်ဖြစ်၏။ ထိုစာစုစာရင်းကို အပတ်စဉ်၍ အခိုန်တန်လျှင် ပြန်ပြန်၍ စုစုပေါင်းလွှာရှိသည်။

ဆုံးဖို့ယက်ပြည်ထောင်စု၏ အမျိုးသားစာကြည့်ဖြစ်သော လီန် စာကြည့်တိုက်သည် ဗြိတိသွေစာကြည့်တိုက်နှင့် မတူပေါ်။ လီန်စာကြည့်

တိုက်သည် သီးသန့်ပညာရပ် စာစုစာရင်းကိုသာ ထုတ်ဝေသည်။ အမျိုးသားစာစုစာရင်းရာထုတ်ဝေရာဌာနမှာမူ ဆိုပါယက်ပြည်ထောင်စု စာအုပ်ဌာနကြီးဖြစ်လေသည်။

## တက္ကသိုလ်နှင့် ကောလိပ်စာကြည့်တိုက်

အမေရိကန်စာကြည့်တိုက်များတွင် ၁၉ ရာစု နောက်ပိုင်းအထိ ကျောင်းသုံးစာအုပ်စာတမ်းများ၊ သင်ရိုးဝင်စာအုပ်စာတမ်းများကိုသာ အမိကထားခဲ့လေသည်။ ထိုစာကြည့်တိုက်မျိုးထက် ကျောင်းသားအသင်း အဖွဲ့နှင့်ဆိုင်သော စာကြည့်တိုက်သည် နိုင်ငံသမိုင်း၊ ခရီးသွားမှတ်တမ်း၊ ဝထ္ထာစာသည်ဖြင့် ပညာရပ်စုံပေသေးသည်။ ၂၀ ရာစုရောက်သော စာကြည့်တိုက်များ ပြောင်းလာခဲ့သည်။ စာကြည့်တိုက်ရှိ ကျောင်းသုံး စာအုပ်ထဲမှ ဆိုင်ရာအခန်းကဏ္ဍကိုသာ ဖတ်ခိုင်းမည့်အစား ပညာရပ်နှင့် စပ်ဆိုင်သမျှစာအုပ်များကို စာကြည့်တိုက်မှ လွှတ်လွှတ်လပ်လပ် ထုတ်ယူ သုတေသနပြုစေသော အခြေအနေအထိ ပြောင်းလဲလာခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ စာအုပ်စာတမ်း ဆယ်သိန်းထက် မနည်း တိုက်ပိုင်သွင်းပြီးသော တက္ကသိုလ်စာကြည့်တိုက်ပေါင်း ၂၇၅ ရီလာသည်အထိ စာအုပ်ဦးရေလည်းတိုးပွား၊ ပညာရပ်လည်း ကျယ်ပြန့် လာခဲ့လေသည်။ ဟားပတ်တက္ကသိုလ်၌ စာအုပ်စာတမ်းပေါင်း သိန်းဂုဏ်ပြုသည်။ တဖန် ဘီအော် ဘီအက်စီကဲ့သို့ ပထမဘွဲ့များအတွက် ရည်ရွယ်သောဌာနစာကြည့်တိုက်၊ ကောလိပ်စာကြည့် တိုက်များလည်း တိုးပွားလာခဲ့သည်။ ထူးခြားချက်တစ်ခုမှာ ထိုစာကြည့်တိုက်များသည် သုတေသနပြုရန် ရည်ရွယ်ပြီးဖွင့်လှစ်ထားသည်ဖြစ်၍ သုတေသနသည် စာအုပ်စင်ခန်းသို့ ကိုယ်တိုင်ဝင်၍ စာအုပ်ရာနိုင်ခွင့်ရလေသည်။

အက်လန်နိုင်ငံ၌မှ တစ်မျိုးဖြစ်လေသည်။ ကိုန်းဗရစ်တက္ကသိုလ်  
စာကြည့်တိုက်တွင် အမေရိကန်ကဲ့သို့ စာအုပ်စင်ကို သုံးခွင့်ရသောလည်း  
အောက်စပို့(၆)တက္ကသိုလ်၊ ဗျာဒလီယန်စာကြည့်တိုက်မှာမူ စင်ပိတ်  
ရည်ညွှန်းစာကြည့်တိုက်ဖြစ်နေသည်။ ထိုစာကြည့်တိုက်နှစ်ခု၏ တူညီ  
ချက်မှာ ပြတိသူစာကြည့်တိုက်နည်းတူ နိုင်ငံတွင်းထုတ် စာအုပ်စာတမ်း  
တစ်အုပ်ကျရရှိခြင်း ဖြစ်လေသည်။

သုတေသနအဖွဲ့အစည်းစာကြည့်တိုက်၊ အထူးစာကြည့်တိုက်  
အမျိုးအစားတွင် ဆိုပြီယက်ပြည်ထောင်စုရှိ သိပ္ပါပညာရပ် အကယ်ဒမီအဖွဲ့  
စာကြည့်တိုက်၊ အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားဆေးပညာ  
စာကြည့်တိုက်၊ မြန်မာနိုင်ငံရှိ ဗဟိုသုတေသနလုပ်ငန်းစာကြည့်တိုက်၊  
ဆေးသုတေသနစာကြည့်တိုက် စသည်တို့ ပါဝင်လေသည်။ ထိုစာကြည့်  
တိုက်များသည် ဆိုင်ရာပညာရပ် သုတေသီများ အသုံးပြုရန်ဖြစ်လေ  
သည်။

## ပြည်သူ့စာကြည့်တိုက်

ပြည်သူ့စာကြည့်တိုက်ဆိုသည်မှာ မည်သူမဆို အခလွတ်သုံးစွဲ  
နိုင်သော စာကြည့်တိုက်မျိုးကို ခေါ်လေသည်။ ထိုစာကြည့်တိုက်မျိုးကို  
အမေရိကန်၊ အက်လန်၊ နောက်၊ ဆွဲဒေ၊ ဆွဲဒင်၊ ဒီန်းမတ်စသောနိုင်ငံများတွင်  
ပြည်သူ့စာကြည့်တိုက် အက်ဥဒ္ဓပြဋ္ဌာန်းချက်အရ မြို့နယ်၊ ကျေးရွာ  
ဒေသနှင့် အဖွဲ့အစည်းများက တည်ထောင်ပေးရသည်။ ဆိုပြီယက်၊ ပိုလန်၊  
အရှေ့ဂျာမနီ၊ တရုတ်စသောနိုင်ငံများတွင်မှ ဗဟိုယဉ်ကျေးမှုနှင့်  
ပြည်နယ်နှင့်မြို့နယ် ယဉ်ကျေးမှုနှင့်များက တည်ထောင်ပေးရသည်။

ပြည့်သူစာကြည့်တိုက်သည် ကျောင်းပညာရပ်ကို အလျဉ်ဆက်ပေးလေသည်။ စာဖတ်သူ၏စိတ်ဝင်စားမှုကို ကျယ်ပြန်စေ၏။ လုပ်ငန်းဆောင်တာအတွက် ကူညီ၏။ စိတ်ကိုဖျော်ဖြေ၏။ စာကြည့်တိုက်ကို တန်ခိုးနှင့်အပါအဝင် နှေ့စည်နံနက်မှ ညီးပိုင်းအထိဖွင့်သည်။ မြို့ရွာထဲတွင် ဗဟိုစာကြည့်တိုက်အပြင် စာကြည့်တိုက်ခွဲများ ဖွင့်ထားသည်။ ကျောင်းဆေးရုံ၊ ထောင်၊ မီးပြတိုက်များတွင်းလည်း စာကြည့်တိုက်များ ထားရှိကြသည်။ စာကြည့်တိုက်ခွဲမထားနိုင်သော ငါးအီမံတန်း၊ ဆယ်အီမံတန်းနေရာမျိုးသို့ နယ်လှည့်စာကြည့်တိုက်ယာဉ်သွားလေသည်။

ပြည့်သူစာကြည့်တိုက်တစ်ခုတွင် ကလေးစာကြည့်ငွာနာ၊ စာနယ်င်းငွာနာ၊ ရည်ညွှန်းငွာနာ၊ စာငွားငွာနဟူ၍ လေးငွာနခွဲထားသည်ကို တွေ့ရတတ်သည်။

ကလေးစာကြည့်တိုက်ငွာနသို့ ကလေးသူငယ်များအသွားအလာ အန္တရာယ်မရှိရလေအောင် ဆိုင်ရာတို့က စီမံထားလေသည်။ ဝင်ပေါက်ထွက်ပေါက်ကို လမ်းကျဉ်းလမ်းငယ်ဘက်တွင် ဖောက်လုပ်ထားသည်။ တဖန် စာကြည့်တိုက်အတွင်း၌ သီးသန့်စားပွဲကုလားထိုင် စာအုပ်စင်များ၊ စာလုံးကြီးကြီး၊ အရှပ်များများနှင့် ရိုက်နိုပ်ထားသော စာအုပ်များထားရှိသည်။ ကစားစရာပစ္စည်းလည်း အဖြည့်အစွက်သဘောမျိုး ရှိနေလေသည်။

စာနယ်င်းငွာနတွင်ကား နှေ့စည်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂင်းများကို တစ်ချိန်လုံး ဖတ်နိုင်လေသည်။ တဖန်ရည်ညွှန်းငွာနတွင် ရိုးရိုးစာအုပ်မဟုတ်ပဲ စွယ်စုံကျမ်း၊ အသိဓာန်ကျမ်း၊ မြို့ရွာလမ်းညွှန်း၊ မီးရထားအချိန်စာရင်းစသော

ရည်ညွှန်းကျမ်းအမျိုးမျိုးကို ကက်တလောက်တင်ပြီးလျှင် စင်ပေါ်၌ မျိုးတူ စုထားလေသည်။ ထိုအခါ စာဖတ်စာငှားသူသည် လိုရာအချက်အလက် ကို တဆောင်း ရည်ညွှန်းစာအုပ်များတွင် ရှာဖွေနိုင်လေသည်။ အကယ် ၏ ရေရှည်သုတေသနပြုရန်လိုပါသော ရည်ညွှန်းစာကြည့်တိုက်မျှူး၏ အကူအညီကိုတောင်းခံနိုင်လေသည်။ ဤသည်မှာ အမျိုးသားစာကြည့် တိုက်၊ တက္ကသိုလ်စာကြည့်တိုက်ကဲ့သို့ သုတေသနစာကြည့်တိုက်ကြီး များနှင့် လုပ်ငန်းနီးစပ်လာသည့်သဘောပင် ဖြစ်လေသည်။

### **စာကြည့်တိုက်စာငှားဌာန**

စာငှားဌာနတွင် စာဖတ်စာငှားသူသည် စာအုပ်စင်များသို့ ဝင်ရောက်ကာ စာတစ်အုပ်ပြီးတစ်အုပ် ကိုယ်တိုင်ယူငွေ၍ စာမြည်း နိုင်လေသည်။ စင်များပေါ်တွင်လည်း များသည့်ပညာရပ်အစုကြီး ပညာရပ်အစုင်ယ်သို့၊ ပညာရပ်အစုင်ယ်မှ ပညာရပ်တစ်ခုစီ တစ်ခုစီသို့၊ ထို့နောက် ပညာရပ်သစ်အစုကြီး၊ တဖန် ပညာရပ်သစ်အစုင်ယ်၊ တဖန် ပညာရပ်သစ်တစ်ခုစီတစ်ခုစီစဉ်လျက်၊ မျိုးတူစုလျှက်သားရှိနေလေသည်။ ဤသည်မှာ စာဖတ်စာငှားသူတို့ စာမြည်းရင်း ပညာဗဟိုသတော်းရန် စီမံထားသောစနစ်ပေတည်း။

အကယ်၍ စာဖတ်၊ စာငှားသူသည် စာအုပ်စင်သို့မသွားလိုပဲ လွယ်လွယ်နှင့် သင့်ရာစာအုပ်ငှားမည်ဆိုပါက စာရေးဆရာအမည် ခေါင်းစီးတင်၍လည်းကောင်း၊ စာအုပ်အမည် ခေါင်းစီးတင်၍လည်း ကောင်း၊ ခေါင်းစီးအမည်သုံးခုဖြင့် အကွဲရာစဉ်ထားသော အဘိဓာန် ကက်တလောက်ကိုသုံးနိုင်လေသည်။ ပမာဆိုရသော စာဖတ်စာငှားသူ က စာရေးဆရာအမည်ကိုသိ၍ ထိုခေါင်းစီဖြင့် ကက်တလောက်

ကတ်ပြားကို ကြည့်လိုက်သည်။ ထိုအခါ ဆိုင်ရာစာအုပ်အမည်၊ ထုတ်ဝေရနာ၊ ထုတ်ဝေသူအမည်၊ ထုတ်ဝေသည့်ခနှစ်ကို ထိုကတ်ပြားတွင် တစ်ပါတည်းတွေ့ရပေလိမ့်မည်။ စာမျက်နှာ မည်မျှရှိသည်၊ ဓာတ်ပုံမြေပုံ ပါခဲ့လျှင် မည်များပါသည်၊ မည်သည့်အမျိုးအစားစသည်ကိုလည်း တပါ တည်းတွေ့ရလိမ့်မည်။ လိုအပ်လျှင် စာအုပ်ဆိုင်ရာ အခြားအချက်အလက် မှတ်စုများ ထပ်တွေ့ရညီးမည်။ ဤနည်းဖြင့် အခြားခေါင်းစီးဖြင့်ကြည့်မိ လျှင်လည်း ဖော်ပြပါအချက်အလက်များအတိုင်း တွေ့ရမည်မှချဖြစ် လေသည်။

**ပြည်သူ့စာကြည့်တိုက်သည်** စာအုပ်ကိုစိတ်ဝင်စားစေရန် အခြားအခြားသော နည်းများကိုလည်းသုံးသည်။ စာရေးဆရာ သို့မဟုတ် ပညာသည်၏ မွေးနှေ့နှင့်ကြံကြိုက်သော ထိုစာရေးဆရာ၊ ထိုပညာသည်၏လက်ရာများ၊ ဆိုင်ရာဝယ်ချက်များ၊ ဆိုင်ရာအထွေဖွေတို့များ၊ ဆိုင်ရာ ခေါ်ကာလပြ စာအုပ်စာတမ်းများ စသည်ဖြင့် စာအုပ်ပြဲ၊ ရပ်ရှင်ပြဲ၊ ဟောပြောပဲများ ကျင်းပပေးလိမ့်မည်။ တဖန် စာကြည့်တိုက်သို့ နောက်ဆုံးထုတ်စာအုပ်များ ရောက်နေမှန်းသိရလေအောင် စာအုပ် အပေါ်ဖုံးများကိုကူး၍ ဘုတ်ပြားပေါ်တွင် စီစဉ်ပြသထားလိမ့်မည် ဖြစ်သည်။

စာဖတ်စာငှားသူအဖို့ မိမိဖတ်လို့၊ ငှားလို့သောစာအုပ်သည် ပြည်သူ့စာကြည့်တိုက်၌ မရှိဟုဆိုပါက ထိုစာအုပ်ကို ထိုသူမှချရအောင် အစီအစဉ်လုပ်ထားပြန်လေသည်။ ထိုအစီအစဉ်မှာ မည်သည့်စာကြည့် တိုက်၌ မည်သည့်စာအုပ်ရှိကြောင်းညွှန်ပြသော ဗဟိုကက်တလောက်ပင် ဖြစ်သည်။ ထိုကက်တ လောက်သုံး၍ ငှားလို့သောစာအုပ်ကို စာအုပ်ရှိရာ စာကြည့်တိုက်မှတဆင့် ငှားယူ၍ပေးတတ်လေသည်။ စာကြည့်တိုက်

အချင်းချင်း စာအုပ်ငှားရမ်းသည့် စနစ်သည် တိုင်းပြည်အတွင်း၍သာ တည်ရှိသည်မဟုတ်။ ကမ္မာအရပ်ရပ်ရှိ စာကြည့်တိုက်ကြီးအချင်းချင်း ဆက်သွယ်၍လည်း စာအုပ်ငှားတတ်လေသည်။

ခေတ်သစ်ပြည်သူ့စာကြည့်တိုက်များသည် စာအုပ်စာတမ်းငှားရမ်းရုံဖြင့် ကျော်ရောင့်ရဲခြင်းမရှိဘဲ စာအုပ်ပါအချက်အလက်ကို အထောက်အကူလည်းဖြစ်စေသော ဓာတ်ပြားများ၊ ပန်းချိုကားများ၊ ပလတ်စတာရုပ်တုအသေးများပါ စာအုပ်နည်းတူစုဆောင်း၍ ငှားရမ်းလာလေသည်။

ဤသည်မှာ ရရှိခေါင်းဆောင်လီနှင်၏အဆိုအမိန့်နှင့် ကိုက်ညီသည်ဟု ဆိုနိုင်လေသည်။ ၁၉၁၃ ခုနှစ်တွင် လီနှင်သည် အမေရိုက်ဖြည့်ထောင်စုရှိ နယူးယောက်ပြည်သူ့စာကြည့်တိုက်အကြောင်းဖတ်ရှု 'လူထုပညာရေးအတွက် ဘာတွေလုပ်စရာရှိသလဲ' ဟူသော ဆောင်းပါးတစ်ပုဒ်ကို ရေးခဲ့လေသည်။ ဆောင်းပါးသဘောအတိချုပ်ကား...

‘စာကြည့်တိုက်တစ်ခု၌ အရေးကြီးသည်မှာ ၅ ရာစု၊ ၁၀ ရာစုခေတ်က ကျမ်းကန်းပေစာသိမ်းဆည်းထားသည့်ဂုဏ်ထက် မိမိ စာကြည့်တိုက်မှ စာအုပ်များသည် စာဖတ်စာငှားသူလက်သို့ ဘယ်မျှ ပျံနှံရောက်ရှိသည်၊ နောက်ထပ်စာဖတ်စာငှားသူ ဘယ်မျှတိုးပွားလာသည်ဆိုသော အချက်ပင်ဖြစ်သည်’ ဟူလေသည်။

ဤသို့အားဖြင့် တိုးတက်သောနိုင်ငံကြီးများတွင် ပြည်သူ့စာကြည့်တိုက်များသည် စာဖတ်စာငှားသူ တိုးပွားရန်လည်းကောင်း၊ စာဖတ်စာငှားသူ အလို့ဆန္ဒပြည့်ဝရန်လည်းကောင်း ထောင့်စွေအောင်အားထုတ်လေသည်။ ပုံစံအားဖြင့်ပြရသော် အင်္ဂလန်နိုင်ငံ၌ ၁၉၆၀ ပြည့်နှစ်တွင် စာကြည့်တိုက်ကို ပြည်သူရာခိုင်နှုန်းပြည့် သုံးလာနိုင်ခဲ့

သည်။ နောက်၊ ဒိန်းမတ်နိုင်ငံများ၌လည်း အစိုးရက စာကြည့်တိုက်ဌာနပညာရေးမှူးများ သီးသန့်ခန့်ထားကာ ပြည်သူ့စာကြည့်တိုက်များအဖွဲ့ရန်ပုံငွေလုံလုံလောက်လောက်ရရှိရန် စီမံခွဲသည်။ တရုတ်နိုင်ငံ၌လည်း ၁၉၅၈ခုနှစ်က ယဉ်ကျေးမှုဝန်ကြီးဌာနအောက်တွင် ပြည်သူ့ စာကြည့်တိုက်ပေါင်း ၄၉၀၊ ယဉ်ကျေးမှုအဖွဲ့အစည်းကလပ် လက်အောက်တွင် ပြည်သူ့စာကြည့်တိုက်ပေါင်း ၂၆၇၊ အလုပ်သမားသမဂ္ဂအောက်တွင် ပြည်သူ့စာကြည့်တိုက်ပေါင်း ၂၅၃၁၉၊ ကျေးလက်ဒေသတွင် ပြည်သူ့ စာကြည့်တိုက်ပေါင်း ၂၉၃၂၆၊ ပြည်သူများ၏ တိုက်ရိုက်အုပ်ချုပ်မှ အောက်တွင် ပြည်သူ့စာကြည့်တိုက်ပေါင်း ၃၈၄၇ ရှိခဲ့လေသည်။

### **စာကြည့်တိုက်အုပ်ချုပ်မှုစနစ်**

အမျိုးသားစာကြည့်တိုက်သည် နိုင်ငံတွင်းရှိ စာကြည့်တိုက်များ၏ မဏ္ဍားပိုင်ပင်ဖြစ်သည်။ ထို့ကြောင့် စာကြည့်တိုက်ကို အစိုးရက တိုက်ရိုက်ငွေကြားခန်းခွဲပေးလေ့ရှိသည်။ နိုင်ငံခေါင်းဆောင်များ၊ ပညာရှင်များပါဝင်သောအဖွဲ့ဖြင့်လည်း ကြီးကြပ်လေသည်။

နိုင်ငံအသီးသီးရှိ အမျိုးသားစာကြည့်တိုက်များသည် ဖွဲ့စည်းပုံအနည်းအများကဲ့ပြားနိုင်သော်လည်း အခြေခံရည်မှန်းချက်တွင်ကား တူညီ၏။ ထိုရည်မှန်းချက်သည် အခြားမဟုတ်။ နိုင်ငံတွင်းထုတ် စာအုပ်စာတမ်းကို အပြည့်စုံဆုံးဖြစ်စေရန်လည်းကောင်း၊ နိုင်ငံခြားထုတ် စာအုပ်စာတမ်းကို စံချိန်မြှုပ်စေရန်လည်းကောင်း ကြိုးပမ်းခြင်းဖြစ်သည်။ တဖန်အင်းလန်၊ ပိုလန်၊ ဟန်ဂေရီ စသော အနောက်နိုင်ငံများရှိ အမျိုးသားစာကြည့်တိုက် တော်တော်များများသည် အမျိုးသားစာစုစာရင်းကို ထုတ်လာကြပြီဖြစ်လေသည်။ ထို့ပြင် အမျိုးသားစာကြည့်တိုက်က ကြပ်မ

လုပ်ဆောင်ပေးရသည့်တာဝန်များတွင် သုတေသနအဖွဲ့အစည်း စာကြည့်တိုက်၊ အထူးစာကြည့်တိုက်များသို့ ဘဏ္ဍာရေးကူပံ့ရခြင်း၊ စာအုပ်ပို့များ ဝေပေးခြင်းတို့ ပါဝင်လေသည်။

တက္ကသိုလ်စာကြည့်တိုက်များ၏ ဘဏ္ဍာရေးပင်ရင်းမှာမူ ပင်မ တက္ကသိုလ်ကြီးပင်ဖြစ်လေသည်။ သို့ရာတွင် စေတနာရှိသော ပုဂ္ဂိုလ် တစ်ဦးချင်းကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ငွေကြေးသော်လည်း ကောင်း၊ စာအုပ်စာတမ်းသော်လည်းကောင်း လျှော့အိန်းခြင်းမျိုးရှိလေသည်။

ငွေကြေးပြသုနာနည်းအောင် သုတေသနအဖွဲ့အစည်း စာကြည့်တိုက်များ၊ အထူးစာကြည့်တိုက်များလုပ်ဆောင်ပုံသည် နှစ်ဆယ်ရာစုလက္ခဏာနှင့်အညီဖြစ်လေသည်။ နှစ်ဆယ်ရာစုတွင် အတိုင်းတိုင်း အပြည်ပြည်မှ သုတေသနဂျာနယ်များစွာ ထွက်ပေါ်လာသည်။ ထိုဂျာနယ်များသည် ဈေးကြီးလှသည်။ ထိုအခါ သုတေသနစာကြည့်တိုက်ချင်း၊ အထူးစာကြည့်တိုက်ချင်း ဂျာနယ်အလဲအလှယ် အကြီးအကျယ်လုပ်က လေသည်။

ပြည်သူ့စာကြည့်တိုက်များအတွက်ဆိုရသော ထိုစာကြည့်တိုက်မျိုးကို အက်လန်၊ ဆီဒင်စသော နိုင်ငံများတွင် ပြည်သူ့စာကြည့်တိုက်အက်ဥပဒေအရ ဒေသနရအဖွဲ့များက အခွန်ကောက်၍ တည်ထောင်က သည်။ နောက်ပိုင်း၌ တိုးတက်လာသော ဆိုပါယက်၊ ဟန်ဂေရီကဲ့သို့ နိုင်ငံများတွင် အစိုးရကတိုက်ရိုက်တည်ထောင်ကြသည်။

စာကြည့်တိုက်များသည် ယခုခေတ်တွင် တိုးပွား၍သာနေလေသည်။ စာအုပ်စာတမ်းဦးရေမှာလည်း များလာပေသည်။ ထိုအခါ စာအုပ်အထားအသို့ တာဝန်ကြီးလာတော့သည်။ ယင်းနှင့်စပ်လျဉ်း၍ ခေတ်သစ်စာကြည့်တိုက်များ စီမံပုံသည် စိတ်ဝင်စားစရာဖြစ်လေသည်။ ရံဖန်ရံခါ

အသုံးနည်းသော စာအုပ်စာတမ်းများကို စာကြည့်တိုက်ချင်းပူးပေါင်း၍ တစ်နေရာတည်းတွင် ထိန်းသိမ်းထားတတ်ကြလေသည်။ ပုံစံပြရသော် အမေရိုက်ပြည်ထောင်စု၊ ရှိုကာဂိုဒေသရှိ အနောက်အလယ်ပိုင်း စာကြည့်တိုက်များ ဌာနပင်ဖြစ်သည်။ ရုံဖန်ရံခဲ့ ဘီးတပ်စာအုပ်စင် အရှင်လုပ်၍ စာအုပ်စင်ခန်း၊ စာဖတ်ခန်းအကျယ်အဝန်းကို ညိုယူတတ်လေသည်။ ရုံဖန်ရံခဲ့ သတင်းစာ၊ ဂျာနယ်များကို မိုက်ခရိုဖလင်ဖြင့် ရိုက်ကူးထားကာ စာဖတ်၊ စာနှားလိုယူအားသုံးစေပြီး မူလသတင်းစာ ဂျာနယ်များကို အဝေးတွင် သို့လျောင်တတ်လေသည်။ ပုံစံမှာ ပြီတိသုံးစာကြည့်တိုက်ပင် ဖြစ်သည်။

သုတေသနဂျာနယ်များကို အကျိုးရှိရှိသုံးနိုင်အောင်လည်း ဆိုင်ရာက စီမံထားရှိလေသည်။ သုတေသနဂျာနယ်များကို အဓိကအားဖြင့် သုတေသနအဖွဲ့အစည်း စာကြည့်တိုက်များ၊ အထူးစာကြည့်တိုက်များက သိမ်းဆည်းကြသည်။ ဂျာနယ်ပါဆောင်းပါးစာတမ်းများသည် စာအုပ်များထက် အရေးကြီး၏။ အသာယ်ကြောင့်ဆိုသော ပညာရပ်ဆိုင်ရာ နောက်ဆုံးအတွေးအခေါ်၊ နောက်ဆုံးစူးစမ်းတွေ့ရှိချက်သည် စာအုပ်များတွင်မပါ၊ ဂျာနယ်များတွင်သာ ပါသောကြောင့်ဖြစ်လေသည်။ ထိုအခါ သုတေသနများအဖွဲ့ မည်သည့်ဂျာနယ်တွင် မည်သည့်ဆောင်းပါး စာတမ်းပါသည်။ မည်မျှအရေးကြီးသည် စသည်ဖြင့် သိနေရမည်ဖြစ်လေသည်။ ထို့အတွက် စာတမ်းအကျဉ်းချုပ်များ၊ ဖြည့်စွက်မှတ်စုပါ စာစုစာရင်းများတွေ့ရှိမှသာ သိနိုင်မည်ဖြစ်လေသည်။ တာဝန်သိသော သုတေသနအဖွဲ့အစည်းများ၊ ဌာနများသည် လိုအပ်ချက်ကို ဖြည့်တင်းလာကတော့သည်။ ပုံစံအားဖြင့် အင်္ဂလန်နိုင်ငံရှိ ဘောဂေါ်ဒန့် နိုင်ငံရေးဆိုင်ရာ ပြီတိသုံးစာကြည့်တိုက်သည် လူမှုရေးသိပ္ပံ့ပညာရပ်၊ လန်ဒန်စာစုစာရင်းကို မှန်မှန်

ထုတ်ဝေခဲ့သည်။ အမေရိကန်နိုင်ငံရှိ စာတုဖော်အသင်းကြီးသည် စာတု  
ဖော်စာတမ်း အကျဉ်းချုံးစာစောင်ကို ထုတ်ဝေခဲ့သည်။ ဆိုပါယက်  
ပြည်ထောင်စုရှိ သိပ္ပံပညာပေးဌာနကြီးသည် စာတမ်းအကျဉ်းချုံး ဂျာနယ်  
၁၃ မျိုးကို မှန်မှန်ထုတ်ဝေခဲ့သည်။ ထိုကဲ့သို့ စာစုစာရင်း၊ စာတမ်း  
အကျဉ်းချုံးစာစောင်တို့ကို ထုတ်ဝေသည့်အဖွဲ့အစည်းကလည်း ထုတ်ဝေ  
၍ သုတေသီများ လက်လှမ်းမီအောင် ထားပေးသည့်အဖွဲ့အစည်းကလည်း  
ထားပေးသည်။ ထိုပြင် သုတေသီအတွက် လုပ်ဆောင်ပေးသည့်လုပ်ငန်း  
သည် စာအုပ် စာသား စာတ်ပုံမိတ္တာကူးခြင်း၊ ကွန်ပျူးတာစက်သုံးခြင်း  
ဖြစ်လေသည်။ စာကြည့်တိုက်၌ မရှိသေးသောစာမူကို စာမူရှိသော  
စာကြည့်တိုက်မှတဆင့် မိုက်ခရိုဖလင်ကူးယူလေသည်။ တဖန် သုတေသီ  
များအကျိုးငှာ မိုက်ခရိုဖလင်ဖတ်စက်ထားပေသည်။ လိုအပ်သလို ဖိုတိ  
စတက်ပုံတူ၊ မီးရော့ပုံတူ ကူးပေးသည်။ ကွန်ပျူးတာစက်သုံး၍လိုရာ  
အကြောင်းအရာ၊ အချက်အလက်ရှာပေးလေသည်။

စာကြည့်တိုက်သည် စာဖတ်၊ စာငှားသူနှင့် သုတေသီများ  
အများဆုံး အကျိုးရှုရလေအောင် နှစ်မျိုးနှစ်ဖုံး စီမံခဲ့လေသည်။ တစ်မျိုး  
သည် စာအုပ်စာတမ်းကို နေရာအနဲ့ရောက်အောင် စီစဉ်ပေးခြင်းဖြစ်၍  
နောက်တစ်မျိုးသည် ထိုသူများ ဘယ်ပုံဘယ်နည်း လေ့လာရမည်ဟူ၍  
ကူးညီးနှစ်ပြခြင်းဖြစ်လေသည်။

ပထမအမျိုးအတွက် ပြည်သူ့စာကြည့်တိုက်မှတဆင့် ဆေးရုံ၊  
ထောင်၊ မီးပြတိုက်များသို့ စာအုပ်စာတမ်းပို့ပေးသည်။ နှစ်ဆယ်ရာစု  
နောက်ပိုင်းတွင် အိပ်ရာမှုမထနိုင်သော သက်ကြီးချွယ်အိုများအတွက်  
စာအုပ်များ၊ မျက်မြေငြင်များအတွက် အသံထွက်စာအုပ်များ၊ မျက်စိ  
တစ်ပိုင်းတစ်စမြင်သူများအတွက် စာလုံးကြီးကြီးနှင့်စာအုပ်များ၊ အသိ

ဥက္ကန္တနံပါသူများအတွက် အထူးစီမံထားသောစာအုပ်များ ရောက်ရှိအောင် စီမံခြင်းဖြစ်လေသည်။ ထို့အတူ တက္ကသိုလ်စာကြည့်တိုက်များ၊ အထူးစာကြည့်တိုက်များကလည်း ဌာနခဲ့၊ ရုံးခဲ့စာစုများ ခွဲထုတ်ပေးခြင်းဖြင့် စာအုပ်စာတမ်းအရောက်များအောင် စီမံခဲ့ပြန်လေသည်။ တဖန် တစ်မျို့တစ်ရွာမှ စာဖတ်စာငှားသူသည် အခြားမြို့ရွာသို့ ကိစ္စနှင့် ဆောင်ရွက်ရောက်ရှိသွား၍ စာအုပ်ငှားလိုပါက မိမိသုံးသောစာကြည့်တိုက်ဟောင်းမှ စာငှားကတ်ပြားပြရုံမျှဖြင့် မြို့ရွာသစ်စာကြည့်တိုက်မှ စာအုပ်ငှားနိုင်အောင် စီမံထားပြန်သေးသည်။ တဖန် ပညာရပ်အမျိုးမျိုးနှင့် စပ်လျဉ်း၍ စာအုပ်ပြည့်ပြည့်စုံစုံရှိရလေအောင် မည်သည့်စာကြည့်တိုက်က မည်သည့်ပညာရပ်ကို ပိုမိုဝယ်ယူမည်ဟု၍ စာကြည့်တိုက်ချင်း ညိုနှင့်စီမံထားပြန်သည်။

စာဖတ်စာငှားသူနှင့် သုတေသနများအား ကူညီညွှန်ပြရန် ပြည်သူ့စာကြည့်တိုက်များ၊ သုတေသနစာကြည့်တိုက်များတွင် အတိုင်ပင် ခံ သီးသန့်ထားပေးသည်။ ထိုသူများက သက်ဆိုင်ရာစာအုပ်စာတမ်း၊ သက်ဆိုင်ရာစာစုံစာရင်းကို ညွှန်ပြလိမ့်မည်။ လိုအပ်ပါက အထူးစာစုံစာရင်းကို ပြုစုံပေးလိမ့်မည်။ ထိုမျှမကသေး၊ သုတေသနလုပ်လိုသော ပညာရပ်အတွက် သက်ဆိုင်ရာအချက်အလက်များ ဘယ်နေရာ၊ ဘယ် ကဏ္ဍာဌားပါသည်ဆိုသည့်အထိ စာသားနေရာပါမကျိန်အောင် ကူညီရှာဖွေပေးလိမ့်မည်ဖြစ်သည်။

ဤသို့အားဖြင့် စာကြည့်တိုက်များနှင့် စာကြည့်တိုက်များများသည် စာဖတ်၊ စာငှားသူနှင့် သုတေသနများ၏လိုအင်ဆန္ဒ ပြည့်ဝရ လေအောင် အမျိုးမျိုးအဖုံးဖုံး ကြိုးပမ်းကြလေသည်။ စာကြည့်တိုက်များ စံချိန်မီစေရန်၊ စာကြည့်တိုက်များများ အရည်အချင်းပြည့်စုံစံစေရန်အတွက်

လည်း နိုင်ငံတွင်းရှိ စာကြည့်တိုက်အသင်းအဖွဲ့များ၊ စာကြည့်တိုက်မှူးဌာနတန်းများက မျက်ခြည်မပြတ် စောင့်ကြည့်လေ့ကျင့်ပေးလျက် ရှိ လေသည်။ ယူနက်စကိုအဖွဲ့ကြီးနှင့် အပြည်ပြည်ဆိုင်ရာ စာကြည့်တိုက် များအဖွဲ့ချုပ်ကလည်း စာကြည့်တိုက်အချင်းချင်း ဆွေးနွေးစေခြင်း၊ ဆိုင်ရာပါရဂ္ဂများ လိုအပ်သလို ထားရှိစေခြင်း၊ ရှေ့ပြေး စံပြလုပ်ငန်း ပြလုပ်စေခြင်း၊ စာကြည့်တိုက်ဆိုင်ရာ ဗဟိုသတဖြန်ချိပ်ခြင်း စသည် အားဖြင့် စာကြည့်တိုက်ကိစ္စအရပ်ရပ်တွင် ခေါင်းဆောင်မှုပေးလျက်ရှိ လေသည်။

(မြန်မာ့စွာယ်စံကျမ်းနှစ်ချုပ်၊ ၁၉၈၁)



## စာကြည့်တိုက်ကိစ္စ

တလောဆီက ဖျာပုံသို့ ကျွန်တော် တစ်ညှားမိပ်ရောက်သွားသည်။ ရောက်ရခြင်းမှာ နှစ်စဉ်သီတင်းကျော်လတွင် ကလေ့ရှိသောရာမပွဲကို ကြည့်ချင်သောကြောင့်ဖြစ်သည်။

သို့သော် ဖျာပုံမြေပါ့ နင်းမိသည်နှင့်တစ်ပြိုင်နက် ကြည့်စရာတစ်ခုကို ကျွန်တော် သတိပြုမိလေသည်။ ထိုကြည့်စရာမှာ အခြားမဟုတ်။ လမ်းလျောက်ရင်း မျက်စိရှေ့တွင်မြင်နေရသော အသုံးလုံးလုံးဆိုင်းဘုတ်များပင် ဖြစ်လေသည်။ အသုံးလုံးဆိုင်းဘုတ်တစ်ခုပင်လျှင် ရာမပွဲခင်းထဲတွင် ရှိသည်။

အသုံးလုံး အရေးအဖတ်အတွက် ၁၉၇၂ ခုနှစ်အတွင်း ငါးခရိုင်၌ အသုံးလုံးလုပ်ငန်းစမည်ဟု ပညာရေးဌာနက ကြေညာထားသည်။ ငါးခရိုင်တွင် ဖျာပုံခရိုင်လည်း အပါအဝင်ဖြစ်လေရာ ဖျာပုံမှ တာဝန်ရှိသူများက ယခုရက်တွေကတည်းက ကြိုတင်နှီးဆော်ရေးလုပ်နေဂြာသည်။ ‘စာကိုမျက်မြင်ဖတ်တတ်လျှင် ပညာလမ်းစရမည်ပါ’ တဲ့။ ‘ကျေးဇာရပ်ကွက် လုပ်ငန်းမပျက်၊ အသုံးလုံးတွက် တို့ဆောင်ရွက်’ တဲ့။

ကျွန်ုတ်ဝမ်းသာမိပေသည်။ အရွယ်ရောက်သူတိုင်း စာဖတ်တတ်လာလျှင် တတ်ပြီးသားလူတွေ ဖတ်နေသောစာကို သူတို့ လိုက်ဖတ်နိုင်လာမည်။ သည်လိုဆိုလျှင် စာဖတ်လာမည့်ဦးရေ တိုးလာတော့မည်။ စာဖတ်လာမည့် ဦးရေတိုးလာလျှင် ဖတ်စရာစာအုပ်ဦးရေများများလည်း လိုသည်။ ဖတ်စရာစာအုပ်အမျိုးအစား စုံစုံလည်းလိုသည်။

ထိုအတွက် တစ်ဦးတစ်ယောက်ချင်း စာအုပ်ဝယ်ရုံဖြင့်မရ။ ကိုယ်ဖတ်ချင်သမျှသော စာအုပ်တွေအတွက် ကိုယ့်ပိုက်ဆံအိတ်က မလိုက်နိုင်။ စာကြည့်ခန်း၊ စာကြည့်တိုက် ရှိရမည်ဖြစ်သည်။ အသုံးလုံးလုပ်ငန်းသည် လူတွေစာဖတ်တတ်ရုံကိစ္စနှင့်မပြီး။ စာဆက်ဖတ်နိုင်အောင် စာကြည့်တိုက် ထူထောင်ပေးသည့်အလုပ်လည်း ပါသည်။ ဤအတိုင်း ဆိုလျှင် စာကြည့်တိုက်များသည် မြို့ပေါ်သာမက ကျေးဇာအထိ ပြန့်နှံတော့မည်။

ကျွန်ုတ်သည် သို့ကလိုတွေးရင်း ဖျာပုံမြှုနိုစီပယ်ကို သွား၍ သတိရမိသည်။ ယခု ကျွန်ုတ်ပြန်ရောက်ချိန်၌ ဖျာပုံမြှုနိုစီပယ် အဆောက်အအုံသည် ရေးကအတိုင်း ပုံပန်းမပျက်သေး။ သို့သော် ကျွန်ုတ်ပြောချင်သည်မှာ မြှုနိုစီပယ်အုပ်ချုပ်ရေး စသည်နှင့် ပတ်သက်ရာပတ်သက်ကြောင်း မဟုတ်။ စစ်ကြီးမတိုင်မိက မြှုနိုစီပယ်ရုံး အပေါ် ထပ်ခန်းမဆောင်နှင့် ကပ်လျက်ရှိသောအခန်းတွင် စာကြည့်ခန်းရှိခဲ့သည်။ ထိုစာကြည့်ခန်းကိုပင် အခမဲ့မြှုနိုစီပယ်စာကြည့်တိုက်ဟုခေါ်သည်။ ကျွန်ုတ်ပြောချင်သည်မှာ ထိုအကြောင်းဖြစ်သည်။ ထိုစာကြည့်တိုက်ကို ကျွန်ုတ် ကျောင်းသားအရွယ်က သုံးခဲ့ဖူးသည်။

ထိုစာကြည့်တိုက်ကို ထူထောင်သည့်နှစ်သည် ၁၉၂၈ ခုနှစ်ဖြစ်လေသည်။ ထိုစာကြည့်တိုက်ကိုလည်း ရွှေနော်းဘရှိန်စသော မြို့မိ

မြိုဖများက ရပ်ရွာတွင် ငွေကြေးကောက်ခံ၍ စတင်တည်ထောင်ခဲ့ကြသည်ဟု ကျွန်တော် နားလည်ခဲ့ပေသည်။ ဤတွင် ဦးဘရိန်တို့တစ်တွေကို စာကြည့်တိုက်စိတ်ဓာတ် အမြဲတန်းရှင်သန်နေအောင် နှီးဆော်ပေးနေသော အသင်းအဖွဲ့တစ်ခု ထိုစဉ်က ရှိခဲ့သည်။ ထိုအသင်းမှာ မြန်မာနိုင်ငံပညာ ပြန့်ပွားရေးအသင်း ဖြစ်လေသည်။ ထိုအသင်း၏ လုပ်ငန်းများတွင် ‘ဂန္ဓလောက’မဂ္ဂဇားကို လစဉ်ထုတ်ဝေရေး၊ စာကြည့်တိုက်များဖြစ်ထွန်းအောင် လျှော့ဆော်တိုက်ထွန်းရေးစသည်တို့ ပါဝင် လေသည်။ ထိုအသင်းမှ လူကြီးတစ်ဦးဖြစ်သူ အနီးပယ်သည် ဖျာပုံရှိ မြာနိစီပယ်စာကြည့်တိုက်သို့ ၁၉၂၈ခုနှစ်၊ ဒေါကဝါရီလ ၂၇ရက်နေ့တွင် လာ၍ တရားဟောသွားသေးသည်ကို ကျွန်တော် စာအုပ်၌ဖတ်ရှုးသည်။

သူက တရားဟောရင်း ဆောင်ပုဒ်တစ်ခုကို ချွတ်သွားသည်။ ‘မြေအုတ်များပြီလေရာ ကျောက်အုတ်ဖြင့်တည်ဆောက်အဲ’ တဲ့။

ထိုစဉ်က မြန်မာတို့သည် တိုင်းတစ်ပါးကျွန် ဖြစ်နေကြသည်။ မြန်မာတို့သည် လွှတ်လပ်ပြည့်စုံသည့်ဘဝသို့ရောက်လိုလျှင် ပညာတတ်ဖို့လိုသည်။ ပညာဆိုသည်မှာလည်း သိပ္ပါးစာပေ၊ ကမ္မာအရပ်ရပ်မှ ရသစာပေစာ ခေတ်မီ၍ခိုင်မြဲသောစာမျိုးမှ ရသည့်ပညာမျိုးဖြစ်သည်။ ထိုပညာခို့အောင်းရာသည် စာအုပ်ပင်ဖြစ်တော့သည်။ သို့သော် စာအုပ်ကို အမြဲတန်းစုံဆောင်း၊ ဖြန့်ချိပေးရာဌာန ရှိရမည် ဖြစ်သည်။ ထိုဌာနသည် စာကြည့်တိုက်ပင်ဖြစ်သည်။ ဤသည် အနီးပယ်၏ဟောပြာချက် လိုရင်းဖြစ်လေသည်။

ဖျာပုံမြာနိစီပယ်စာကြည့်တိုက်မှာ စစ်ကြီးပြီးသည့်အခိုန်အထိ တည်မြဲခဲ့သည်ဟု ကျွန်တော်သိရသည်။ ဆိုင်ရာအာဏာပိုင်များထံမှ

လည်း မှန်မှန်ငွေကြီးအထောက်အပံ့ ရခဲ့သည်ဟု ကျွန်တော်နားလည်ရသည်။ သို့သော် ပြောစရာတစ်ခုတော့ရှိသည်။ ထိစာကြည့်တိုက်သည် အင်လိပ်စာအုပ် ဦးစီးနေသာ စာကြည့်တိုက်ဖြစ်သည်။ အင်လိပ်စာ၊ တိုင်းခြားစာနှင့်ဖြစ်၍ မြို့သူမြို့သားတိုင်း လိုင်လိုင်ကြီးမသုံးနိုင်။ အရာရှိများ၊ ရှေ့နေရှေ့ရပ်များ၊ အင်လိပ်စာဖတ်လေ့ရှိသူများသာသုံးသော စာကြည့်တိုက်ဖြစ်နေရသည်။ ထို့ကြောင့် နယ်ကျဉ်းသည်ဟု ဆိုရလိမ့်မည်။ ဤတွင် ကျွန်တော်ကျေးဇူးကန်းစကား ပြောနေသည်မဟုတ်ပါ။ ဖျာပုံမြှိုန့်ပယ်စာကြည့်တိုက်၏ကျေးဇူးသည် ကျွန်တော့အပေါ် ရှိပါလေသည်။ ထိုခေတ်ကအခြေအနေအရ စာကြည့်တိုက်လုပ်ငန်း ကျယ်ကျယ်ပြန်ပြန်မရောက်ခဲ့ဟူ၍သာ ကျွန်တော်ဆိုလိုရင်းဖြစ်ပါသည်။

ယခုမှ စာကြည့်တိုက်လုပ်ငန်းကျယ်ပြန့်ဖို့ အလားအလာရှိနေပြီဟု ကျွန်တော်ထင်သည်။ ကျွန်တော့ ဖျာပုံရောက်စဉ်က ပြန်ကြားရေးစာကြည့်တိုက်ကို မြင်ခဲ့ရသည်။ ထိုစာကြည့်တိုက်သည်လည်း သူ့အင်၊ သူ့အားအလျောက် လုပ်ဆောင်လျက်ရှိမည်ဟု ကျွန်တော်ထင်သည်။ သို့သော်စာကြည့်ခန်း၊ စာကြည့်တိုက်တစ်ခုတလေလောက်ဖြင့် ကိစ္စမကုန်ပါလေ။ စာဝါသနာအိုးများအတွက်ဆိုလျှင် ထိုစာကြည့်တိုက်၏ စာဖြန်ချိသည့်အလုပ်သည် ဆင့်ပါးစပ်နှစ်းပက်သလောက်သာ ရှိပို့မည်။

ကျွန်တော်တို့သည် စာကြည့်တိုက်တိုးတက်စေလိုလျှင် အသုံးလုံးလုပ်ငန်းအပေါ် အခြေတည်ရလိမ့်မည်။ ထိုလုပ်ငန်း အရိုန်ရလာသည်နှင့်အမျှ စာဖတ်သူအရေအတွက်လည်း များလာမည်မှချာ။ အံ့လည်းကြီးထွားလာမည် မှချာ။ ထိုအခါ သတိထားရန် အချက်တစ်ချက်ရှိလာသည်။ ထိုအချက်သည် အခြားမဟုတ်။ စာကြည့်တိုက် ကြာကြာခံရ

အောင်၊ အစဉ်အမြဲတည်ရှိနေရအောင် ဘယ်လိုစီမံမလဲဟူသောအချက်  
ဖြစ်လေသည်။ ထိုအချက်ကိုလည်း ဆိုင်ရာပုဂ္ဂိုလ်များက နှလုံးသွင်းပြီး  
သားဟု ကျွန်ုတ်မျှော်လင့်လိုပေသည်။

(၁၉၇၁)



## ကျောင်းသစ်

ကျွန်ုတ် ကောလိပ်ရောက်ခဲ့သည့်ခေတ်ကာလသည် စစ်ကြီး  
ခေတ်ဖြစ်လေသည်။ ထိုခေတ်တွင် အက်လိပ်စာတိုးချင်သော၊ ဗဟိုသုတ  
ရချင်သော၊ အပျော်းပြုချင်သော ကျောင်းသားများနည်းတူ အပြင်အပမှ  
အက်လိပ်စာများကို ကျွန်ုတ်ဖတ်လဲရှိသည်။ ထိုသို့ဖတ်ခဲ့သည့်အထဲမှ  
Stephen Leacock ရေးသည့်စာအချို့အဝက်ကို ယခုတိုင် သတိရနေပါ  
သေးသည်။ သတိရနေသည့်မှာလည်း ကောလိပ်ကျောင်း၊ တက္ကသိုလ်များ  
နှင့် ထိုစာသည် စပ်ဆိုင်နေသောကြောင့် ဖြစ်ပါလိမ့်မည်။

သတိရသမျှကိုဖော်ပြရလျှင် သူ့စာတစ်ပုဒ်၏ စိတ်တိုင်းကျ  
ကောလိပ်တစ်ခုကို တည်ထောင်ဖွင့်လှစ်ချင်သည်ဟု ပါလေသည်။  
ကျောင်းသားတွေ စုဝေးစကားပြောရာ၊ ဆေးလိပ်သောက်ရာအခန်းကို  
သူပထမဦးဆုံးထားပေးမည်။ ထိုနောက် ငွေကလေးပိုလျှင် ကျောင်းသား  
တွေ၏ စုပေါင်းအိပ်ခန်းကို ထပ်ဖြည့်ဦးမည်။ ထိုနှင့် တစ်ချိန်တည်းများပင်  
စာကြည့်ခန်း၊ စာကြည့်တို့ကိုထူထောင်မည်။ ထိုနောက်မှ အခြားအမှု

ကိစ္စအတွက် ငွေသံးစရာမလိုလျှင် ပါမောက္ခာကိုလည်း ရှားမည်။ အတန်းကိုင်စာအုပ်တွေကိုလည်း ဝယ်တော့မည် ဟူ၍ဖြစ်လေသည်။

သူစာပါအကြောင်းအရာသည် ရှုတ်တရက်ဆိုလျှင် ခပ်ကြောင်ကြောင်ဖြစ်လေသည်။ Stephen Leacock ကိုယ်တိုင်ကလည်း စာကိုခပ်ချင်ချင် ခပ်ကားကားရေးတတ်သူဖြစ်၍ အမှတ်မပြုလောက်ဟု ထင်စရာဖြစ်လေသည်။ ဤသို့လည်း ထင်၍မဖြစ်ပါ။ သူသည် ဤစာမျိုးကိုပါမောက္ခာအလုပ်တာဝန် ထမ်းရွက်ရင်းရေးခဲ့သည်ဟု ကျွန်ုတ်သိရလေသည်။ သူသည် ကနေဒါနိုင်ငံရှိ တက္ကသိုလ်တစ်ခု၌ နိုင်ငံရေး ဘောဂေါ်ပါမောက္ခာဖြစ်လေသည်။ ပါမောက္ခာသက်တမ်းအတွင်း စာအတိအထွာကလေးများကိုရေးလေ့ရှိရာ ထိုစာများသည် ရှုက်မြောက်ပေသည်ဟု၍ စာပေလိုက်စားသူများက ဆိုခဲ့ကြသည်။

ယခုလောလောဆယ်မှာလည်း အပေါ်ယံတွင် ပေါ့သလိုလို ထင်ရစေကာမူ နောက်ကွယ်တွင် လေးနက်သောသဘောပါသည်ဟု ကျွန်ုတ် ရိပ်စားမိသည်။ သူသည် ကျောင်းသားများအဖို့ အတန်းကိုချည်း အာရုံပြုနေရသော၊ ဆရာပို့ချသမျှကို ဦးထိပ်ထားကာ ကျက်မှတ်သင်အံနေရသောစနစ်ကို မကြိုက်နိုင်ဖြစ်ခဲ့လေသည်။ သူသဘောတွင် ကောလိပ်တို့၊ တက္ကသိုလ်တို့မည်သည် ကျောင်းသားတွေစဉ်းစားညာ၏တိုးအောင် ပင့်မြောက်အားပေးရာဌာန ဖြစ်သင့်သည်။ ကျောင်းသားအချင်းချင်း ဆက်ဆံပေါင်းသင်းရင်း လူကျင့်ဝတ်ပျိုးထောင်ရာဌာန ဖြစ်သင့်သည်။ ဤသို့သော အမြှိုတံကဲရှိပါမှ ကျောင်းသားသည် သူဘဝသက်တမ်းတစ်လျှောက်တွင် တွေ့ကြုံသမျှကို ကိုယ်ပိုင်ညာ၏ဖြင့်ဆင်ခြင်ဆုံးဖြတ်နိုင်မည်။ ထိုအတူ လူလူချင်းအဆင်ပြီအောင်၊ မျှမျှတတဖြစ်အောင် နေထိုင်နိုင်မည်ဟု Stephen Leacock က ယူဆလေ

သည်။ စာကြည့်တိုက်ကို ထည့်သွင်းခြင်းမှာလည်း ကျောင်းသားအဖို့ ဆရာသင်ပြမှုလောက်တွင်သာ ရပ်မန္တဘဲ၊ လူတစ်ဦးတစ်ယောက်တည်း ၏ အယူအဆကိုသာ နားမယောင်ဘဲ စာမျိုးစုံမှ အယူအဆအမျိုးမျိုးကို ချင့်ချိန်ဝေဖန် တတ်စေချင်သောကြောင့်ပင်။

ဤတွင် စာကြည့်တိုက်ကိုစွဲကို ကျွန်တော် အနည်းငယ်ရေးရှိုး မည်။ ကျွန်တော် ကောလိပ်တွင်ဖော်စဉ်က စာပေ၊ ဥရောပသမိုင်းစသော ဝိဇ္ဇာပညာရပ်များကို ယူခဲ့သူဖြစ်သည်။ ရန်ကုန်တက္ကသိုလ်လက်အောက်၌ ဝိဇ္ဇာပညာရပ်များနှင့် ရိုးရိုးသိပ္ပံပညာရပ်များကိုပို့ချေရာ ကောလိပ်ဆိုလျှင် ရန်ကုန်ရှိ ယူနိုးမှုစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်နှစ်ခု၊ မန္တလေးရှိ ဥပစာကောလိပ်တစ်ခုဟူ၍ ဖြစ်ကြသည်။ ကျွန်တော်က ယူနိုးမှုစီတီ ကောလိပ်ကျောင်းသားဖြစ်သည်။ ထိုကောလိပ်၌ အများသုံးစာကြည့် တိုက်တစ်ခုရှိသည်။ ထိုအတူ ထိုကောလိပ်၏ရှေ့ရှိ ဂျပ်ဆင်ကောလိပ်၌ လည်း စာကြည့်တိုက်တစ်ခု သတ်သတ်ရှိလေသည်။ ထိုမှတဖန် ဂျပ်ဆင် ကောလိပ်ဘုရားရှိခိုးကျောင်းရှေ့၌ တက္ကသိုလ်စာကြည့်တိုက်ဟူ၍ ရှိပြန် လေသည်။

ကျွန်တော်သည် ဂျပ်ဆင်ကောလိပ်ကျောင်းသားမဟုတ်လေ သောကြောင့် ထိုစာကြည့်တိုက်အကြောင်းကိုမသိပါ။ တက္ကသိုလ် စာကြည့်တိုက်မှာမူ အရှေ့တိုင်းသမိုင်းကျောင်းသားများ၊ ဂုဏ်ထူးတန်းသမား များအတွက်ဖြစ်၍ ကျွန်တော့လိုကျောင်းသားရှိုးရှိုးမှာ အနားသို့ပင်မသိ နိုင်။ ကျွန်တော်ချုပ်းကပ်နိုင်သည့် စာကြည့်တိုက်မှာ ကျွန်တော့ကောလိပ် ရှိ စာကြည့်တိုက်သာဖြစ်လေသည်။

ထိုစာကြည့်တိုက်ကို သုံးပုံသုံးနည်းနှင့်စပ်၍ ကျွန်တော်ကျောင်း ရောက်စ မောင်မယ်သစ်လွင်များနေ့တွင် ကြားနာခဲ့ရလေသည်။ ထိုအောင်

နံနက်ဆယ်နာရီအချိန်တွင် အခြားကျောင်းသားများနှင့်အတူ ကျွန်တော်သည် Assembly Hall ခေါ် ခန်းမကြီးထဲသို့ရောက်နေခဲ့သည်။ ပထမတွင် ဆရာတစ်ဦးပြီးတစ်ဦးဝင်လာကာ ဆိုင်ရာဘာသာရပ်များအကြောင်းကို ဖွင့်ဆိုသွားကြလေသည်။ ထိုနောက် စာကြည့်တိုက်များဖြစ်သူ ဝင်လာပြီးလျှင် စာကြည့်တိုက်ရှိစာအုပ်များအကြောင်း၊ စာကြည့်တိုက်စည်းမျဉ်းအကြောင်းကို ပြောလေသည်။ စာအုပ်ငါးကတ်ပြား နမူနာကိုလည်းပြလေသည်။ ဤသို့ဖြင့် ခန်းမကြီးနှင့် မျက်နှာချင်းဆိုင်နေရာရှိ စာကြည့်တိုက်ကို သုံးရကောင်းမှန်း ကျွန်တော် သိလာရလေသည်။

သိသာသိလာရသည်။ စာကြည့်တိုက်နှင့်ကျွန်တော် ရင်းရင်းနှီးနှီးမဖြစ်ခဲ့ပေ။ စာအုပ်ရှာရန်ကက်တလောက်မှာ (ယခုခေတ် ကတ်ပြားတင်ကက်တလောက်မျိုးနှင့်စာလျှင်) စနစ်တကျမရှိလှု။ အရွယ်ကြီးကြီးစာအုပ်လေးငါးအုပ်ထဲတွင် စာရေးဆရာအမည်စသည်ကို အကွားရာဝလိုစီ၍ လက်နှိပ်စက်ဖြင့် ပုံသေရှိက်ထည့်ထားသော ကက်တလောက်မျိုးဖြစ်ရာ လိုချင်သောစာအုပ်ကို အရှာရခက်ပါဘိသည်။ စာအုပ် အကြောင်းနှင့်စပ်၍ ပြုဝါဒခံယူရန်မှာလည်း ကျွန်တော်လိုကျောင်းသားများအဖို့ စာကြည့်တိုက်များနှင့် အလုမ်းဝေးလှသယောင် ထင်မိသည်။ ပါမောကွွန်းလက်ပွန်းတတိုးဆက်ဆံ၍ စာအုပ်ကိုစွဲနှီးနှောရန် အခွင့်အရေးသည်လည်း ဂုဏ်ထူးတန်းသမားများအတွက်သာ ဖြစ်သည်။

အမှန်ဆိုလျှင် စာကြည့်တိုက်သည် ကျောင်းစာသင်ကြားရေးဦးသေမရူး။ (သာမန်)စာမေးပွဲအောင်ဖို့ရန်အတွက် စာကြည့်တိုက်၏အကူအညီသည်မလို့။ ဆရာမှတ်စုနှင့် ပြဋ္ဌာန်းစာအနည်းငယ်သည်ပင် စာမေးပွဲအတွက် လုံလောက်ပြီးဖြစ်နေသည်ဟု ကျွန်တော်ဆိုရတော့မည်။ ထို့ကြောင့် ကျွန်တော့မှာ ကျောင်းသားအများနည်းတူ အတန်းတက်၊ ကျောင်း

ဆောင်သို့ပြန်ရောက်လျှင် အချင်းချင်းမှတ်စုတိက်သည့် အလုပ်ဖြင့်သာ အခိုန်ကုန်ခဲ့ရလေသည်။

ယခုခေတ်၌မူကား တက္ကသိုလ်များ၌ သင်ရိုးလည်းပြောင်းပြီဟု ကျွန်တော်သိရသည်။ စာသင်ကြားရေး၌ စာကြည့်တိုက်သည် မသုံးမဖြစ် သောငွာနအဖြစ်သို့ ပြောင်းလဲစပြနေပြီဟု ကျွန်တော်ကြားရသည်။ ကျောင်းသားများ စာရိတ္ထတိုးတက်ရေးအတွက် ဆိုင်ရာတို့က ဝါယမ စိုက်ထုတ်ကြိုးပမ်းနေပြီဟုလည်း ကျွန်တော်ဖတ်ရသည်။

(၁၉၇၀)



## စာအငှားအရမ်း

သပြပင်ဆရာတော်ဦးသောသန၏ (ဒုတိယအကြိမ်ရိုက်) မဟာ  
ဒ္ဓါရနိကာယ သာသနဝံသဒီပနီကျမ်းတွင် စာအငှားအရမ်းနှင့် ပတ်သက်  
သော အချက်တစ်ခုကို ကျွန်တော်ဖတ်ရလေသည်။

ထိုအချက်သည် အခြားမဟုတ်။ ကျိုးသဲလေးထပ်ဆရာတော်  
ဤဦးမှန်နှင့်သည် ပွဲဌးကယ်ဘဝက ဘုန်းကြီးဦးမှုန်ကြီးထံမှ စာထုတ်ယူ  
ဖူးလေသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည်လည်း နှစ်အတော်ကြာမှ ပြန်လည်ဆုံး  
မိကြလေသည်။ ထိုအခါ တစ်ဦးထုတ်ယူသွားသောစာကို ကျွန်တစ်ဦးက  
ပြန်ရမရ အငြင်းအခုံဖြစ်ကာ အုတ်ဖိုဆရာတော်ရှေ့မှောက်အထိ ပြသုနာ  
ရောက်ခဲ့လေသည်။

အုတ်ဖိုဆရာတော်ရှေ့မှောက်သို့ ဆိုင်ရာပုဂ္ဂိုလ်နှစ်ဦးသာ ရောက်  
သည်မဟုတ်၊ နှစ်ဘက် ဒကာ၊ ဒကာမများလည်း ရောက်ကြသေးသည်  
ပင်။ ထိုအရေးသည် မပြောလည်။ နှစ်ဘက် ဒကာ၊ ဒကာမတို့ ပါဝင်၍  
တုတ်တပြက်၊ ဓားတပြက်ဖြစ်ရလောက်အောင် အရပ်ဆိုးခဲ့လေသည်။

ပြောရပေါ်မည်။ ကျွန်တော်တို့ မြန်မာများသည် တစ်ဦးနှင့် တစ်ဦး စာငှားရမ်းရာတွင် လွယ်လွယ်လုပ်ချင်ကြလေသည်။ စာအုပ် ပိုင်ရှင်ကလည်း ငှားစာရင်းထားခဲလေသည်။ စာငှားသူကလည်း ပြန်ပေး ရန် ဂရိစိုက်ခဲသည်။ ကြာသော် ငှားသည်၊ မငှားသည် မမှတ်မိတ္တာ။ စာအုပ်ပျောက်သည်သာ အဖတ်တင်လေသည်။

စာကြည့်ခန်း၊ စာကြည့်တိုက်ထူးထောင်ရာ၌လည်း ဤသော သည် အတူတူပင်ဖြစ်လေသည်။ စာကြည့်ခန်း၊ စာကြည့်တိုက်တွင် စာအငှားစာရင်း ရှိကောင်းရှိလိမ့်မည်။ သို့ရာတွင် ထိစာရင်းကိုင်သူသည် ကြံရာလူဖြစ်တတ်၍ စာရင်းကို အမှတ်တမ္မာကိုင်တတ်၊ စာရင်းထည့်ချည်၊ မထည့်ချည် ရှိတတ်လေသည်။ ရုံဖန်ရံခါ စာငှားသူ၏ ဂုဏ်ကိုလိုက်၍ လွယ်လွယ်ပေး၊ လွယ်လွယ်ငှားတတ်သည့်အခါလည်း ရှိတတ်လေသည်။

ကျွန်တော်သတိမိသေးသည်။ ပါမောက္ခဟောလ်ဒီန်း (J. B.S. Haldane) သည် မျိုးရိုးပညာ (Genetics) တွင် အကျော်အမော်ဖြစ်ပါ၏။ လန်ဒန်တက္ကသိုလ်၌လည်း နှစ်ပေါင်းများစွာ စာပို့ချွဲ၊ သူတေသန ပြုခဲ့သူဖြစ်လေသည်။ ၁၉၇၅ ခုနှစ်တွင်ကား သူသည် အိန္ဒိယနိုင်ငံသို့ ပြောင်းလာကာ စာရင်းအင်းပိမာန်၌ အကြီးအကဲလုပ်ခဲ့လေသည်။ ထို အခါ သူမှာ အတွေ့အကြံတစ်ခုတိုးခဲ့ပါ၏။

ဖြစ်ပုံမှာ အိန္ဒိယသူတေသနနှောနများ၊ တက္ကသိုလ်များမှ စာငှား ရမ်းသည့်အခါ ရုံဖန်ရံခါ လက်မှတ်မထိုးရဘဲ ငှားရမ်းခွင့်ရခဲ့လေသည်။ ဤသည်မှာ သူဘိလပ်၌ အလုပ်လုပ်စဉ်ကနှင့် မတူသောအချက်ဖြစ်လေ သည်။ ဘိလပ်ရှိ သူတက္ကသိုလ်စာကြည့်တိုက်တွင် သူ စာငှားသည့် အခါတိုင်း ဆိုင်ရာလက်ထောက်၊ ဆိုင်ရာစာစောင့်က သူ လက်မှတ် ထိုးမထိုး အမြဲတမ်းစစ်ဆေးလေ့ရှိသည်။ စာကြည့်တိုက်လက်ထောက်၊

စာကြည့်တိုက်အစောင့်က သူ့ကို မသိမဟုတ်၊ သိပါ၏။ ကမ္မာတွင် ရှာမှရှားလောက်သော ပါရဂူဖြစ်မှန်းလည်း ကြားယူးနားဝရီပါ၏။ သို့ရာတွင် ပါမောက္ခများသည် အကြီးအကျယ်ကိစ္စများတွင် အာရုံစိုက် နေရာ၍ အသေးအဖွဲ့ကို သတိမှုတတ်ကြသည် မဟုတ်ပေလော့။ ထို့ကြောင့် စာအင်းအရမ်းတွင် ဂုဏ်မရွေး၊ အလုပ်မရွေး စည်းကမ်း ကပ်ကပ်မတ်မတ်ထားသောအလေ့ ခိုင်မြဲနေလေသည်။ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့၌ကား ဤကဲ့သို့ စည်းကမ်းမကပ်၊ စည်းကမ်းလျှော့သည် နှင့်တစ်ပြိုင်နက် စာအုပ်စာတမ်းပျောက်ဆုံးခြင်းအမှု စလေတော့သည်။

ပါမောက္ခဟောလဒိန်းသည် ဤအချက်ကိုထောက်ပြ၍ အိန္ဒိယ အာဏာပိုင်များကို သတိပေးနိုးဆော်ခဲ့လေသည်။ သတိပေးခဲ့သည့်မှာ ပေးသင့်ပါပေ၏။ ပညာရှာရာ၊ သုတေသနပြုရာတွင် စာကြည့်တိုက် သည် အလွန်အရေးကြီးလေသည်။ စာကြည့်တိုက်၌ ကျမ်းစာအုပ်များသာ မဟုတ်၊ ငွေကုန်ကြေးကျခံ၍ ကမ္မာအရပ်ရပ်မှ ဘာသာစကားအမျိုးမျိုး ဖြင့် ထုတ်ဝေနေသော ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များ၊ အညွှန်းများ၊ စာအကျဉ်းခုံး (Abstracts) များ ထားရှိပါ၏။ ဆိုင်ရာပုဂ္ဂိုလ်သည် ထိုစာအုပ်၊ ထိုစာစောင်၊ ထိုအညွှန်း၊ ထိုအကျဉ်းခုံးများကို အစဉ်မပြတ် နှိုးနှောလေ့လာ၍၊ ပညာရှာ၍ သုတေသနပြုရလေသည်။ ထိုစာအုပ်၊ ထိုစာစောင်၊ ထိုအညွှန်း၊ ထိုအကျဉ်းခုံးများ ပျောက်ပျက်၍ မစုံမလင် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပညာရှာသည့်လုပ်ငန်း၊ သုတေသနလုပ်ငန်းမှာ ထိခိုက်စပြုလေသည်။ ထိုအခါ ခေတ်မမိသောနိုင်ငံအဖြစ်သို့ ဦးတည် တော့မည်မှာ သေချာပါလေသည်။

(ပညာတန်ဆောင်၊ နှစ်နဝါရီ၊ ၁၉၈၄ )



## ဂျူဗလီဟော မြင်ကွင်းမှ

၁၉၅၂ ခု၊ ဇန်နဝါရီလ ၁ ရက်။

ထိန္ဒေရက်တွင် ဂျူဗလီဟောသည် ပုံစံပြောင်းလေသည်။ ထိန္ဒေရက် မတိုင်မိကာလက ဂျူဗလီဟောကို ပြည်သူရော၊ အစိုးရကပါလူမှုရေး၊ နိုင်ငံရေးကိစ္စအထွေထွေအတွက် သုံးစွဲခဲ့ကြလေသည်။ ပြည်သူသာက်က ဆာက်ဆုံးသုံးစွဲခဲ့သည်မှာ ကမ္မားပြိုမ်းချမ်းရေးကွန်းရက် (မြန်မာနိုင်ငံ) ညီလာခံပင် ဖြစ်လေသည်။

ယခုမှ အခြေအနေပြောင်းလာခဲ့လေသည်။ ဂျူဗလီဟော အဆောက်အအုံကို မြှေနှီးစီပယ်လက်မှုအစိုးရက လက်ခံရယူရှု ရုံးလုပ်လိုက်လေသည်။ ရှင်းရပေါ်းမည်။ ၁၉၅၁ ခုနှစ်၊ ဇန်နဝါရီလထဲတွင် ဈေးကောက်ပွဲလုပ်ခဲ့ရာ ဖဆပလသည် အနိုင်ရှု အစိုးရဖွဲ့လေသည်။ ထိအခါ ယဉ်ကျေးမှုဝန်ကြီးဌာနဟူရှု ဝန်ကြီးဌာနတစ်ခုတိုးလာသည်။ ထို့ကြောင့် ၁၉၅၂ ခု၊ မတ်လ ၁၆ရက်)တွင် ပထမဆုံးဝန်ကြီးအဖြစ် တာဝန်ယူရသူမှာ ပထမကောလိပ်သပိတ်တွင်ပါခဲ့သော သတင်းစာဆရာ ဦးထွန်းဖေ ဖြစ်လေသည်။ အတွင်းဝန်မှာလည်း ပထမကောလိပ်သပိတ်တွင်

ပင်ပါခဲ့သော ဦးဖိုးလတ်ဖြစ်လေသည်။ ဦးထွန်းဖေသည်လည်းကောင်း၊ ဦးဖိုးလတ်သည်လည်းကောင်း စာပေနှင့် နီးစပ်ပွန်းတိုးနေသူများ ဖြစ်ကြသည့်အတိုင်း အသစ်တိထွင်လိုက်သော ယဉ်ကျေးမှုငြာနသို့ ရောက်လာကြရခြင်းဖြစ်ပေသည်။

ထိုဝန်ကြီးငြာနအောက်တွင် ကမ္မည်းကျောက်စာငြာန (နောင်အခေါ် ရှေးဟောင်းသုတေသနငြာန)၊ နိုင်ငံတော်စာကြည့်တိုက်၊ ပြတိုက်နှင့် အနုပညာတိုက်ငြာန၊ ထို့ပြင် ပန်တျာကျောင်း၊ ပန်းချီအနုပညာကျောင်းဆိုင်ရာငြာနများ တစ်စတစ်စရိတ္ထာခဲ့လေသည်။ ဤတွင် ကမ္မည်းကျောက်စာငြာနသည် မူလက ပညာရေးဝန်ကြီးငြာနအောက်တွင်ရှိခဲ့ရာမှ ယဉ်ကျေးမှုဝန်ကြီးငြာနပေါ်လာသောအခါ ထိုဝန်ကြီးငြာနအောက်သို့ ပြောင်းရွှေ့ခဲ့လေသည်။ ထိုငြာန၏ အကြီးအကဲည့်ကြားရေးဝန်သည်လည်း ပထမကောလိပ်သပိတ်ခေါင်းဆောင်ဟောင်း ဦးလူဖောင်း (မဟာဝိဇ္ဇာ) ဖြစ်လေသည်။ နိုင်ငံတော်စာကြည့်တိုက်၊ ပြတိုက်နှင့် အနုပညာတိုက်မှာမူ အသစ်ထူထောင်သောငြာနဖြစ်လေသည်။ ဆိုလိုသည်မှာ ရှေးယခင်ကတည်ထောင်ခဲ့သော ဗားနှုတ်ပိဋကတ်တိုက်ရှိ ပေါ်ရပိုက်နှင့် ပုံနှိပ်စာများ၊ အမှုထမ်းများကို အစိုးရက အခြေတည်သိမ်းယူကာ ၁၉၅၂၊ ၆၇၅၈ ၁ ရက်နေ့မှစ၍ ဂျာဗုံလီဟောအဆောက်အအုံ၌ ထိုငြာနဖွင့်လှစ်ခဲ့ခြင်းဖြစ်လေသည်။ ထိုငြာနကိုလည်း နောင်အခါ ယဉ်ကျေးမှုပိမာန်ဟု အမည်ပြောင်းခဲ့၍ လယ်ယာစိုက်ပျိုးရေးဝန်ထမ်းဟောင်း မြန်မာပညာရှိ ဦးသာမြိတ်က ည့်ကြားရေးဝန်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ ဝမ်းသာဖွယ်ရာကောင်းသည်မှာ အစိုးရ၏ဖိတ်ခေါ်ချက်အရ မြန်မာနိုင်ငံသို့ ပြန်လာပြီးလျှင် စီမံကိန်းအကြံပေးအရာရှိအဖြစ် ဆောင်ရွက်နေသော

အနီးယ်သည် စာကြည့်တိုက်၊ ပြတိုက်ဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းက ကူညီနေခြင်းပင်တည်း။

ဤသို့ဖြင့် ဂျေဗြဲဟောအတွင်း၌ စာကြည့်တိုက်၊ ပြတိုက်နှင့် အနုပညာတိုက်၊ ဂျေဗြဲဟောအပြင်ဆောင်များ၌ ပန်တူာကျောင်း၊ ပန်းချီ အနုပညာကျောင်းများရှိလေရာ ဂျေဗြဲဟောသည် ယဉ်ကျေးမှုရိပ်မြဲ သဘောဆောင်လာပေသည်။ ဝင်းအတွင်း၌ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများသည် အဆိုအကာ၊ အတီးအမှတ်ကိုလည်းကောင်း၊ ပန်းချီ အရေးအဆွဲကိုလည်းကောင်း နေ့စဉ်နှင့်အမျှ လေ့ကျင့်ပေးလျက်ရှိကြ သည်။ ထိုအတူ ခန်းမဆောင်အတွင်း၌ စာအုပ်စာတမ်းနှင့် ပေါ်ရပိုက် များသည် ပြည်သူများသုတေသနပြနိုင်ရန် စင်များပေါ်တွင် အစီအရို ရှိနေကြသည်။ တဖန် သစ်သားဆင်စွယ်၊ ငွေထည်အနုပညာလက်ရာများ သည်လည်း ပြည်သူများကြည့်ရှုလေ့လာနိုင်ရန် အကွက်ကျကျ ခင်းကျင်း ထားလျက်ရှိနေကြသည်။

နိုင်ငံတော်စာကြည့်တိုက်၊ ပြတိုက်နှင့် အနုပညာတိုက်သည် စေစေက မိမိ၏အင်အားရှိသလောက်သာ ကျဉ်းကျဉ်းပြသနိုင်ခဲ့လေ သည်။ အနုပညာလက်ရာများလည်း မစုံလင်လှသေး။ အထူးပြွဲများ လည်း မပြုလုပ်နိုင်သေးဖြစ်လေသည်။ သို့ရာတွင် ပြသရန်လမ်းစကား မကြာခင် ပွင့်လာခဲ့တော့သည်။ ပစ္စည်တိုးစရာ အခြေအနေလည်း ရှိခဲ့ လေသည်။

၁၉၅၄ ခုနှစ်တစ်ရက်တွင် ပြည်တွင်း၌ တိုက်ရေးခိုက်ရေး နည်းပါးသွားခဲ့လေပြီ။ တပ်မတော်က သူ့ပုံနှင့်များသိမ်းထားခဲ့သော မြို့ချာ များကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့လေသည်။ ပြည်သူ့အဖို့များလည်း အသက် ရှုချောင်လာကာ စားရေးသောက်ရေး၊ သွားရေးလာရေး ပုံမှန် ဖြစ်လာ

သည်။ ဖဆပလအစိုးရသည် ပြည်တော်သာစီမံကိန်းများ ချမှတ်လေသည်။ ထိုပြင် ဆဋ္ဌသံဂါယနာတင်ပွဲသာင် ကျင်းပလေသည်။

ထိုအခါ ထိုပွဲသာင်နှင့် လိုက်ဖက်သောပြပွဲကျင်းပရန် အခွင့် အခါသင့်လာသည်။ (ဦးထွန်းဖေ နောက် ဦးဝင်း ဆက်လက်အုပ်ချုပ် သော) ယဉ်ကျေးမှုဝန်ကြီးဌာနသည် အီနိုယအစိုးရထံမှ အကူအညီ တောင်း၏။ အီနိုယအစိုးရကလည်း ကူညီပါပေ၏။ အီနိုယဗုဒ္ဓဘာသာ ဆင်းတုရပ်တုပြပွဲကြီး ဖြစ်မြောက်ခဲ့လေသည်။ ထိုပြပွဲကို ၁၉၅၅ ခု၊ ၇၇နတ်ရုပ်လ ၂၉ရက်နေ့ နံနက်တွင် ဖွင့်လှစ်ခဲ့လေသည်။ ပြပွဲပစ္စည်းများ ကိုလည်း ဂျူဗလီဟောဝင်းအတွင်း အထူးဆောက်လုပ်သော အဆောင် သုံးဆောင်၌ သဏ္ဌာရာစောင်၍ ခင်းကျင်းပြသထားလေသည်။ ပြခိုန်ကား နွေလယ် J နာရီမှ ည ၉ နာရီအထိ ဖြစ်လေသည်။

ဤတွင် ပထမအဆောင်ကို ဝင်ကြည့်လိုက်ပါလျှင် ဆန်ချိုရှိ (ကျောက်) ဗောဓိပင်ပုံ၊ အမရဝတီခေတ် (ကျောက်ချုပ်) တို့ရတန် လက္ခဏာပုံ၊ အမရဝတီခေတ် (ကျောက်) ဓမ္မစကာပုံကဲ့သို့ ဗုဒ္ဓဝင် အထိမ်းအမှတ်များ၊ ဂန္ဓာရခေတ်၊ အမရဝတီခေတ်၊ ဂုတ္တခေတ် ဆင်းတု စသည်များကို မြင်ရပေလိမ့်မည်။ ဒုတိယအဆောင်ကို ဝင်ကြည့်လိုက်ပါလျှင် အလယ်ခေတ် ကြေးဆင်းတု၊ ထို့နောက် နာလန္တကျောင်းတော်ကြီး၌ တွေ့ရသော ယေဓမ္မဟောတုပဘဝါဂါထာကြောင်း၊ ထို့နောက် သေလိန္ဒာဘုရင်၏ ကျောင်းအလှူ၍ သံပိုင်းမော်ကွန်းစာ စသည်များကို လည်းကောင်း၊ အသောကကျောက်စာတိုင်းစာတိုင်းစာတ်ပုံ၊ ဗုဒ္ဓဂယာရှိ၊ ရဟန် နှစ်ပါး၊ ဓာတ်တော်စော်ပါးတို့ စသည်များကိုလည်းကောင်း မြင်ရပေ လိမ့်မည်။ တတိယအဆောင်ကို ဝင်ကြည့်လိုက်ပါလျှင် အဇ္ဈာန်လိုက်ရှုမှ ဆန္ဒန်ဆင်မင်းစာတ်ပြ ရောင်စုံပန်းချီပုံတူ၊ ထို့နောက် အာရုတိက် ဘုရား

တစ်ထောင်ရှူမှ ပိုးအလံ၊ ထို့နောက် အက္ခရာသမိုင်းပြုယားစသည်များ ကို မြင်ရပေလိမ့်မည်။ ပစ္စည်းစုံလှသော ပြုပဲပါပေ။ ထိုပြုပဲကို တစ်လနှင့် ရက်နှစ်ဆယ်ပြုသလေသည်။

ထိုပြုပဲရှိပစ္စည်းများကို ပြည်သူများသဘောပါက်အောင်လည်း ဟောပြောပဲအစီအစဉ် လုပ်ပေးခဲ့သေးသည်။ ထိုအတွက် ဟောပြောသူ များမှာ သာကေအားဖြင့် ဇော်ကျိုကလောင်အမည်ခံ တက္ကသိုလ်ပိဋကတ် တိုက်မှု။ ဦးသိန်းဟန်နှင့် မင်းသုဝဏ်ကလောင်အမည်ခံ တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနမှုး ဦးဝန်တို့ဖြစ်ကြလေသည်။ ထိုသူနှစ်ဦးစလုံးပင် အိန္ဒိယ်ကျေးမှုကို စိတ်ဝင်စားသူများဖြစ်ကြလေ၍၊ စာဘက်တွင် ရာမာယနာကေတ်တော်ကြီးကအစ၊ ရာဘင်္ဂြာနာတ်တရိုး၏ စာညွှန်စာဖူးအထိ အရအမိဂ္ဂခဲ့ကြသည်။ အနုပညာဘက်တွင် အဇာန်ရုံးရ ပန်းချိကအစ နှုန်လာတို့၏ ကောက်ကြောင်းပန်းချိအထိ အာရုံခံမိခဲ့ကြသည်။ ထိုကြောင့် ယ်ကျေးမှုဌာနက ထိုသူနှစ်ဦးအား ဟောပြောစေသည်မှာ ဆီလျော်လှပေသည်။ ဦးသိန်းဟန်သည် ဗုဒ္ဓဘာသာအနုပညာကို ခြုံ၍ဟောလေသည်။ ဦးဝန်သည် ဗုဒ္ဓဆင်းတုတော်လေ့လာချက်ဟူ၍ ဟောလေသည်။

ဤသည် ယ်ကျေးမှုဖလှယ်ရေး အစီအစဉ်အရ ပြည်ပအိန္ဒိယ က လာရောက်ပြုသသောပဲပေတည်း။ ပြည်တွင်းပစ္စည်းပြုပဲအနေဖြင့် ဆိုရသော် ပစ္စည်းတိုးလာလျှင် တိုးလာသလောက် အခင်းအကျင်း အပြအသ ပို၍မြှင့်လာ၊ စုံလာခဲ့ပေသည်။ သာကေမှာ သီဟာသနပလ္လာ ဖြစ်လေသည်။ သီဟာသနပလ္လာသည် နိုင်ငံတော်သမ္မတ စပ်ရွှေသိုက် လက်ထက်၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါ၏။ ထိုအချိန်မှစ၍ သီဟာသနပလ္လာသည် သမ္မတအိမ်တော်၌ရှိခဲ့လေသည်။ နိုင်ငံတော်

သမ္မတ မန်းဝင်းမောင်လက်ထက် ၁၉၅၉ ခု၊ စက်တင်ဘာလ ၁၂ရက်နေ့တွင်မူ ထိပဲလှင်သည် ဂျူဟဲ့ဟောသို့ ပြတိက်ပစ္စည်းတစ်ခုအနေဖြင့် ရောက်လာခဲ့လေသည်။ ထို့ကြောင့် ပြတိက်တွင် ဂုဏ်ယူစရာ၊ နိုင်ငံသမိုင်းတန်ဖိုးရှိသောပစ္စည်းတိုးလာကာ အများပြည်သူတို့မှာ ကြည့်ခွင့်လောခွင့်ရခဲ့ကြလေသည်။

ဤနည်းနှင့်နှင့် ပစ္စည်းတိုးတိုင်း၊ တိုးတိုင်း ဂျူဟဲ့ဟော၌အထူးပြုများလုပ်ဆောင်ခဲ့သည်သာ ဖြစ်လေသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၂ခုနှစ်အထိ ၁၀နှစ်သည် ပိုလ်ချုပ်ကြီးနေဝါဒီးသော တော်လှန်ရေးကောင်စီခေတ်ကာလဖြစ်လေသည်။ ထိုကာလ ၁၉၆၅ ခုနှစ်တွင် အင်လန်နှင့်၊ ဝိတိရိယ(ဘုရင်မ)နှင့်(မြောက်သားတော်)အယ်လဗတ်(မင်းသား)ပြတိက် သို့မြန်မာနိုင်ငံကို အင်လိပ်အသိမ်းတွင် ရောက်သွားခဲ့သော နန်းတွင်းပစ္စည်းများသည် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်လာလေသည်။ ထိုပစ္စည်းများမှာ ကျပ်လျား၊ ကွမ်းလောင်းကြီး၊ မနောလင်ပန်း၊ သားမြို့းယပ်၊ နဂါးခံကွမ်းခွက်စသည်တို့ဖြစ်ကြလေသည်။ ထို ပစ္စည်းများကိုလည်း နေနဝါရီလ ၂၃ရက်မှ ၁၀ ရက်အထိ ပြည်သူတို့အား ၉ ရက်တိုင်တိုင် ပြသခဲ့လေသည်။

၁၉၆၈ ခုနှစ်တွင်ကား ဂျူဟဲ့ဟောသည် အနေအထားတစ်မျိုးပြောင်းသွားပြန်လေသည်။ စာကြည့်တိုက်သည် မြို့တော်ခန်းမ အဆောက်အအုံသို့လည်းကောင်း၊ ပြတိက်သည် ယခင်အိန္ဒိယအမျိုးသားဘဏ်အဆောက်အအုံသို့လည်းကောင်း ပြောင်းရွှေသွားလေသည်။ ထိုနှစ်မှစ၍ ဂျူဟဲ့ဟောရုံသည် ယဉ်ကျေးမှုဗာန်မှ ဇာတ်ပွဲများတင်ဆက်ရာ သဘင်ရုံဖြစ်လာတော့သည်။ ဇာတ်ပွဲမကသည့်အခို့များတွင်မူ အပြင်အသင်းအဖွဲ့များသည် ခန်းမဆောင်ကို အသုံးပြခွင့်ရလေသည်။ ပြယ်အားဖြင့်

(စာပေတိမာန်က ကြီးမှုးကျင်းပသော) ကလေးစာပေနှီးနှာဖလှယ်ပွဲနှင့်  
နိုင်ငံတကာစာအုပ်နှစ် ကျင်းပရေးကော်မတီက ကြီးမှုးကျင်းပသော  
စာအုပ်စာပေဟောပြောပွဲ၊ ပြောတို့ပင် ဖြစ်လေသည်။

(၁၉၇၈ ခုနှစ်ထုတ်၊  
ဂျူဗလီဟောမြင်ကွင်းစာအုပ်မှ)



## စာကြည့်တိုက်ပညာသင်ခြင်း

၁။ ၁၉၄၆-၄၇ ခုနှစ် စာသင်နှစ်အတွင်း ကျွန်တော်သည် ရန်ကုန်တက္ကသိုလ်အဂ်လိပ်စာဌာနမြို့ အချိန်ပိုင်းနည်းပြအဖြစ် ဆောင်ရွက်ပါသည်။ ထိုအချိန်မှာပင် ပြည်ကျောင်းဆောင် (ဟောကျူးတာ) ဆရာ အဖြစ်လည်း ဆောင်ရွက်ပါသည်။ ပြည်ကျောင်းဆောင်နှင့် တကောင်းကျောင်းဆောင်နှစ်ခုစလုံးအတွက် အဆောင်မျှူးများ ဦးဝန်ဖြစ်ပါသည်။

၂။ ထိုကာလအတွင်း တက္ကသိုလ်နယ်မြေကို ပြီတိသျှစစ်တပ် ကသိမ်းထားခဲ့ဖြစ်သဖြင့် တက္ကသိုလ်ဆရာများ နေရေးထိုင်ရေးကိစ္စ၊ ကျောင်းသားများ ကျောင်းတက်ရေးကိစ္စ၊ ကျောင်းဆောင်နေရေးကိစ္စများ ပေါ်ခဲ့ပါသည်။ လက်ငင်းတွင်ကား ဘီအိမိကောလိပ်အဆောက်အအုံကို ရုံးခန်းနှင့်စာကြည့်တိုက်အဖြစ် တက္ကသိုလ်က စီမံသုံးစွဲရပါသည်။

ပြည်ကျောင်းဆောင်အထက်ထပ်နှင့် တကောင်းကျောင်းဆောင် အထက်ထပ်များတွင် ဆရာ၊ ဆရာမများအား နေရာချထားရပါသည်။ ကျောင်းဆောင်နှစ်ခုအကြားတွင် ဆောက်ထားသော ဝါးတဲ့ကြီးများကို

လည်းကောင်း၊ တကောင်းကျောင်းဆောင် အောက်ထပ်ကိုလည်းကောင်း  
စသင်ခန်းအဖြစ်အသုံးပြုရပါသည်။

အဆောင်ကျောင်းသာများမှာမူ ပြည်ကျောင်းဆောင်အောက်  
ထပ်တွင် နေခွင့်ရကြပါသည်။ ထို့ပြင် ဗဟိုကျောင်းဆောင်အချို့တွင်  
လည်း နေခွင့်ရသည်ဟု ထင်ပါသည်။

၃။ ကျွန်ုတ်သည် ပြည်ကျောင်းဆောင်အထက်ထပ်တွင်  
အခန်းတစ်ခု ယူထားပါသည်။ ဓမ္မဖော်အွာန်တွင် သရပ်ပြလုပ်နေသော  
ကျွန်ုတ်သူငယ်ချင်း ကိုကိုကြီး (နောင် မီးရထားပို့ဆောင်ရေးဝန်)သည်  
ကျွန်ုတ်နှင့် လာနေပါသည်။ မြို့ထဲမှလာ၍ အက်လိပ်စာလာပြသော နည်းပြ  
ကိုဘချမ်းခေါ် ပျွန်နိပ်နှုန်း(ကွယ်လွန်)သည် ကျွန်ုတ်အခန်းတွင်  
စတည်းချုတတ်ပါသည်။

၄။ ထိုနှစ်တွင် ယူနိုးစီတီအဲဗင်းနယူးရှိ နှစ်ထပ်တိုက်  
တစ်တိုက် (နောင် ဖဆပလရော် ဝန်ကြီးဦးကျော်ဌ်မေးနေထိုင်ရာ)တွင်  
ဖြေတိသွေ့ကောင်စီက ရုံးလာဖွင့်ပါသည်။ စာကြည့်တိုက်လည်း စတင်  
ထူထောင်ပါသည်။ ထိုစာကြည့်တိုက်အကြောင်းကို သိလိုသောကြောင့်  
ကိုဘချမ်း၏ဂျားဖြင့် ကျွန်ုတ်တို့သွားရောက်ကြပါသည်။

၅။ ကံအားလျှော်စွာ ထိုရုံးတွင် Rose ကိုလေးခေါ်သူ အက်လိပ်  
အမျိုးသမီးတစ်ယောက်ကို တွေ့သဖြင့် အကျိုးအကြောင်းမေးမြန်းသိရှိ  
ရပါသည်။ စာအုပ်စာတမ်း ဖတ်ခွင့်၊ နားခွင့်လည်း ရပါသည်။ ထိုအပြင်  
စာကြည့်တိုက်ပညာတော်သင်ဆုအတွက် လျောက်ထားနိုင်ကြောင်း  
Rose ကပြောသည်နှင့် ကျွန်ုတ်က တစ်ခါတည်းလျောက်လွှာတင်ခဲ့  
ပါသည်။

မကြာမီ ဖြေတိသွေ့ကောင်စီကိုယ်စားလှယ် မစွဲတာဘင်ကလေ က ကျွန်ုတ်တော့ကို ခေါ်ယူတွေ့ဆုံးစကားပြောပြီး ထောက်ခံစာတော်းပါသည်။ ကျွန်ုတ်လည်း စာကြည့်တိုက်များဦးသိန်းဟန်နှင့် အဆောင်များဦးဝန်တိုနှစ်ဦးစလုံးထံမှထင်ရဲ့၊ ထောက်ခံစာယူပြီး ပေးခဲ့ပါသည်။

၆။ ထို့နောက် ၁၉၄၇-၄၈ ခုနှစ် စာသင်နှစ်အတွက် အက်လန်နိုင်ငံ၊ လပ်ဗရာကောလိပ် စာကြည့်တိုက်ပညာသင်တန်းဝင်ခွင့် ကျွန်ုတ်ရပါတွေ့သည်။ ဇူလိုင်လ ၁၈၇၅က်နွေ့တွင် Worcestershire သဘော့ဖြင့် ကျွန်ုတ် ရန်ကုန်ဆိပ်ကမ်းမှထွက်ခွာရ၍ ၂၄ရက်မျှအကြာတွင် လန်ဒန်သို့ရောက်ပါသည်။

ကျောင်းဖွင့်ရက်မကျတတ်သေး၍ ဖြေတိသွေ့ကောင်စီမှ ပို့ချသော နေရားထိုင်ရေးသင်တန်းကို တက်ရပါသည်။ စတရက်ဖို့မြို့ (Stratford up Avon) တွင် ပြနေသော ရှိုတ်စပီးယား၏ပြောတ်ကို ကြည့်ရ၊ အက်လန်ပတ်ဝန်းကျင်ကို လေ့လာရပါသည်။

စက်တင်ဘာလ နောက်ဆုံးပတ်အရောက်တွင်မူ လပ်ဗရာကောလိပ်၊ စာကြည့်တိုက်ပညာသင်တန်း (School of Librarianship, Loughborough College) သို့ ကျွန်ုတ် စတင်တက်ရောက်ပါသည်။ စာသင်တန်းနှင့် မဝေးလှသော Rutland Hall ကျောင်းဆောင်သားလည်း ဖြစ်သွားပါသည်။

၇။ သင်တန်းဆရာများမှာ နှစ်ဦးသာရှိပါသည်။ Mr.Roy Stokes က ဌာနများဖြစ်၍ Mr.Johnson က လက်ထောက်ဖြစ်ပါသည်။ သင်ယူရသော ပညာရပ်များမှာ...

(က) မျိုးတူစုနည်း (Classification )

(ခ) ကက်တလောက်တင်နည်း (Cataloguing)

- (ဂ) စီမံအုပ်ချုပ်နည်း (Organization & Administration )  
 (ဃ) စာဖတ်သူအား ကူညီနည်း(သို့မဟုတ်) ရည်ညွှန်းလုပ်ငန်း  
 (Assistance to Readers or Reference Work)  
 (င) ဂုဏ်ဆောင် (Bibliography )  
 (စ) အင်္ဂလိပ် အနုစာပေသမြိုင်း  
 (History of English Literature)တို့ ဖြစ်ကြ၍ ဆရာ  
 နှစ်ဦးက ခွဲဝေသင်ပြကြပါသည်။ ကျောင်းသားကျောင်းသူများမှာ လေး  
 ဆယ်မျှရှိ၍ နှစ်တန်းခွဲထားပါသည်။

ထိုသင်တန်းတက်ရသော ကျောင်းသားမှာလည်း နှစ်မျိုးနှစ်စား  
 ရှိပါသည်။ ပထမအမျိုးအစားမှာ ယေဘုယျအားဖြင့် အခြေခံအထက်  
 တန်းကျောင်းထွက်လက်မှတ်ရပြီး စာကြည့်တိုက်အသင်းက အသိအမှတ်  
 ပြုထားသောစာကြည့်တိုက်၌ အနည်းဆုံးဝန်ထမ်းသက် တစ်နှစ်ပြည့်  
 ပြီးသူဖြစ်သည့်အပြင် စာကြည့်တိုက်အသင်းကကျင်းပခဲ့သော စာကြည့်  
 တိုက်ပညာသင်တန်းဝင်ခွင့်စာမေးပွဲအောင်ပြီးသူ ဖြစ်ရပါသည်။

ဒုတိယအမျိုးအစားမှာ စာကြည့်တိုက်အသင်းက အသိအမှတ်  
 ပြုသော တက္ကသိုလ်ဘွဲ့ရဖြစ်ပါသည်။ ထိုသူမှာ ဝင်ခွင့်စာမေးပွဲဖြေရန်  
 မလိုပါ။

၈။ သင်တန်းကို နေ့လယ် ၁၂-၂ နာရီမှတစ်ပါး နေ့စဉ်  
 (တန်လဲ့မှ သောကြာနေ့အထိ) နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ  
 တက်ရပါသည်။ စနေနေ့ဝါက်မှာမူ ဆရာနှင့်တပည့်ဆွေးနွေးပွဲ (Semi-  
 nars) များရှိတတ်ပါသည်။ စနေအားချိန်နှင့် တန်ဂုံးနေ့များတွင်ကား  
 ကျောင်းသားက နီးစပ်ရာစာကြည့်တိုက်များသို့သွား၍ လိုရာမှတ်စု  
 ထုတ်ခြင်း၊ အကြောင်းအချက်ရှာခြင်း အမှုပြကြရပါသည်။

၉။ နှစ်ကုန်၍ စွဲနှုန်းလရောက်သော မှတ်ပုံတင် (Registration) ခေါ် စာမေးပွဲဖြေရပါသည်။ ထိုစာမေးပွဲကို တစ်နှစ်နှစ်ဘာသာကျဖြင့် သုံးရက်နှင့်အပြီးစစ်ပါသည်။

ကျောင်းသားများမှ စာမေးပွဲမဖြစ်ခင်တစ်နှုန်းအထိ ကျောင်း တက်ရပါသည်။ စာမေးပွဲမေးခွန်းကိုလည်း စာကြည့်တိုက်အသင်းကပင် ထုတ်၍ ဆိုင်ရာစာမေးပွဲဖြေရာသို့ ပိုပေးပါသည်။ စာမေးပွဲကိစ္စအရပ်ရပ် ကို ကျွန်ုတ်တို့ကောလိပ်က မည်ကဲ့သို့မှ ပြောခွင့်၊ ဝင်စွက်ဖက်ခွင့် မရှိပါ။ အဝေးရောက်သင်တန်းသောမျိုးသာ သင်ကြားပေးခွင့်ရှိပါ သည်။

အမှန်စင်စစ် စာကြည့်တိုက်အသင်းမှာ စာမေးပွဲစစ်ခွင့်၊ သင်တန်းကျောင်းကြီးကြပ်ခွင့်၊ သက်မွေးဝမ်းကျောင်းအရည်အချင်း သတ်မှတ်ခွင့်စာချွန် (Charter)ကို ပြည်ပိုင်အစိုးရထံမှ ရှုံးပောသက္က ကတည်းက ရယူခဲ့ပြီးဖြစ်ရာ စာကြည့်တိုက်ပညာရေးတွင် အာဏာပိုင် ဖြစ်ပါသည်။

စာသင်သားသည် အသိအမှတ်ပြု စာကြည့်တိုက်ဝန်ထမ်း သုံးနှစ်လည်းပြည့်ပြီးဖြစ်၍ မှတ်ပုံတင်စာမေးပွဲလည်းအောင်ခဲ့သော စာကြည့်တိုက်မှုံးအဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် အရည်အချင်း ပြည့် (Chartered Librarian) ဟု အသိအမှတ်ပြုခဲ့ရပြီး (Associate of the Library Association (A.L.A) ဘွဲ့လက်မှတ်ကို ရပါသည်။

၁၀။ အောင်စာရင်းထွက်ချိန်၌ ကက်တလောက်တင်နည်းပညာ တွင် ကျွန်ုတ်ကျရှုံးသည်ကို ထွေ့ရပါသည်။ သို့ရာတွင် ဌာနမှုံး၏ ထောက်ခံချက်ဖြင့် နောက်တစ်နှစ် ကျောင်းဆက်နေခွင့်ရပါသည်။ သုံးလအကြာတွင်လည်း ကျရှုံးသောဘာသာတဲ့ (မျိုးတူစုနည်းနှင့် ကက်

တလောက်တင်နည်း)ကို ဘာသာတွဲအလိုက် (Compartmental) ပြန်ဖြေရပါသည်။ ကျွန်တော်အောင်ပါသည်။ အောင်ပါသော်လည်း ကျွန်တော့မှာ ဝန်ထမ်းသက်သုံးနှစ်မပြည့်သေး၍ (Associate)လက်မှတ် မရပါ။ စာကြည့်တိုက်သင်တန်းနှစ်ကို ဝန်ထမ်းသက် တစ်နှစ်သာ သတ်မှတ်သည်။

၁၁။ သာမဏ်အားဖြင့် (Associate) ဖြစ်ပြီးသူသာ ရှုဆက်၍ အဆုံးသတ်သင်တန်းတက်ခွင့်၊ အဆုံးသတ်စာမေးပွဲ (Final Examination) ဖြေခွင့်ရပါသည်။ အဆုံးသတ်စာမေးပွဲတွင် ရေးဖြေစာမေးပွဲ လည်းအောင်၍ သတ်မှတ်ပေးထားသော စာတမ်းစာစွဲစာရင်း တင်သွင်းပြီးသော (Fellow of the Library Association) (F.L.A) ဘွဲ့ကို ဆိုင်ရာ က ပေးရိုးရှိပါသည်။

ကျွန်တော်မှာ (Associate) မဖြစ်သေးသဖြင့် အဆုံးသတ် စာမေးပွဲကို ဖြေခွင့်မရသော်လည်း သင်တန်းကိုကား တက်ခွင့်ရပါသည်။ ထို့ကြောင့် နှစ်ကုန်အထိ သင်တန်းတက်ပြီး မြန်မာနိုင်ငံသို့ပြန်ခဲ့ပါသည်။

၁၂။ ထိုအခါ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် ဌာန စာကြည့်တိုက်များတွင် ကျွန်တော် ၁၉၄၉ ခုနှစ်အကုန်မှစ၍ အလုပ်ဝင် လုပ်ပါသည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ (အင်လန်ရှိ) စာကြည့် တိုက်အသင်းက အသိအမှတ်ပြုသောစာကြည့်တိုက်ဖြစ်ပါသည်။

သို့ဖြစ်၍ ၁၉၅၁ခုနှစ်တွင် ကျွန်တော်မှာ စာကြည့်တိုက် ဝန်ထမ်းသက်သုံးနှစ်ပြည့်ပြီဖြစ်၍ (A.L.A) ဘွဲ့လက်မှတ်ကို ရရဲ့ပါ သည်။

(စာကြည့်တိုက်ပညာ ငွေရတ္ထမဂ္ဂဇင်း၊ ၁၉၇၁-၁၉၉၆)

## ရည်ညွှန်းဆိုတာ

ရွှေဘိမြို့ကို ဘယ်တုန်းကတည်သနည်း။  
စုလျားဆိုသည့်စကား အဓိပ္ပာယ်ဟာဘာလဲ။  
ဥပစာ-ဘယ်နှစ်ပါးရှိသနည်း။  
တစ်လံဆိုတာ ဘယ်လောက်ရှည်သနည်း။  
ဤသို့သောအချက်လက်မျိုးကို ရှေ့လူကြီးများသည်အလွတ်  
ကျက်မှတ်ထားလေ့ရှိသည်။ အမှတ်ရလွယ်အောင်လည်း ‘ဥသအော်မြည်၊  
ကုန်းဘောင်တည်’ စသည့်ဖြင့် နိယံသဘော စီကုံးထားတတ်ကြလေ  
သည်။ ကောင်းပါ၏။

သို့ရာတွင် ယခုခေတ်၌ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး  
ပညာရပ်ကြီးတွေ၊ ပညာရပ်ခွဲတွေ အလွန်အလွန်တိုးပွားနေသည်ဖြစ်ရာ  
ကာရန်သက်တတ်မျိုးလုပ်၍ ကျက်မှတ်ထားရန် မလုံလောက်တော့။  
ထိုအခါ မိမိလိုရာအချက်အလက်ကို မြန်မြန်သိရအောင် ဘယ်လိုလုပ်နိုင်  
သနည်း။

တိုးတက်သောနိုင်ငံများတွင် သိလိုရာအချက်အလက်ကို မြန်မြန်နှင့်လွယ်လွယ်တွေ့နိုင်အောင် စာအုပ်စီမံထုတ်ဝေထားတတ်ကြလေသည်။ ထိုစာအုပ်မျိုးသည် ‘အမြန်ရည်ညွှန်း’ (Quick Reference) ဟူ၍ စာကြည့်တိုက်လောကတွင် အမည်နာမတွင်လေသည်။ ထိုစာအုပ်မျိုးကို စာကြည့်တိုက်၌ သီးသန့်ထားရှိလေသည်။ အမို့ပွာယ်မှာ ဝတ္ထာ၊ ကဗျာစာအုပ်များ၊ ရိုးရိုးကျမ်းများကဲ့သို့ စာကြည့်တိုက်ပြင်ပသို့ ငှားရမ်းလေ့မရှိဘဲ သိလိုသူအဖွဲ့နှင့်နောကိုးကားနိုင်ရအောင် စာကြည့်တိုက်၏သီးသန့်နေရာ၌ ထိုစာအုပ်မျိုးထောင်သောင်းကို ပညာရပ်အလိုက်စီထားလေသည် ဟူ၏။

စာကြည့်တိုက်ပြင်ပသို့ ထိုစာအုပ်မျိုးငှားရမ်းခြင်း မပြုသည်မှာ လည်း အကြောင်းရှိသည်။ အမြန်ရည်ညွှန်းစာအုပ်သည် ရိုးရိုးစာအုပ်နှင့် မတူ။ အမြန်ရည်ညွှန်းစာအုပ်ကို ဝတ္ထာစာအုပ်ကဲ့သို့၊ ရိုးရိုးစာအုပ်ကဲ့သို့ စာအုပ်အစမှ စာအုပ်အဆုံးထိ ဖတ်ရန်မလို။ မိမိလိုရာအချက်အလက်ကို အမြန်ရည်ညွှန်းစာအုပ် တစ်နေရာတွင်တွေ့လျှင် ကိစ္စပြီးလေသည်။ ဤသည် ခရီးတို့ရည်ညွှန်းလုပ်ငန်းသဘောပင်ဖြစ်သည်။

ထောင်းပါးအစဉ်ဖော်ပြခဲ့သည်အတိုင်း အမြန်ရည်ညွှန်းစာအုပ်ကို စီစဉ်ထားပုံမှာ-

သဏ္ဌာန်အတိုင်း စီ၍သော်လည်းကောင်း၊

စာရင်းဇယားချည်း လုပ်၍သော်လည်းကောင်း၊

အသေးစိတ်အညွှန်းလုပ်၍သော်လည်းကောင်း ရှိလေသည်။

အောက်ပါမြန်မာနှုန်းများကို ကြည့်ပါလေ...

ရွှေဘိမြို့တည်သူတူရာ၏သည် ဦးတိက္ခခမ္မာလက်ာရ၏၊ 'မြန်မာရှုရွှေသမိုင်း'စာအုပ်တွင်ပါ၏။ ထိုစာအုပ်တွင် သတ္တရာ၏အသေးမှုအကြီးအထိစိတ္တားသည်။

စုလျားအနက်အဓိပ္ပာယ်သည် ဦးသာမြတ်၏ပေါ်ရဏာစကားအဘိဓာန်စာအုပ်တွင်ပါ၏။ အ-အက္ခရာမှ ဟ-အက္ခရာအထိ အက္ခရာဝလီစိတ္တားသည်။

ဥပစာအမျိုးအမည်နှင့် ဦးရေသည် ဦးသာသ၏‘သူတေသနရပ်ပြအဘိဓာန်စာအုပ်’တွင် ပါသည်။ အ-အက္ခရာမှ ဟ-အက္ခရာအထိအက္ခရာဝလီစိတ္တားသည်။

တစ်လံ၏အတိုင်းအတာသည် အစိုးရဘဏ္ဍာရေးနှင့် အခွန်ဌာနထုတ် ‘တွက်ချက်မှုအမျိုးနှင့်ပတ်သက်သည့်စွန်းများ စာအုပ်’တွင်ပါဝင်၏။ တစ်အုပ်လုံး စာရင်းဇယားချည်းဖြစ်သည်။

ဤသို့သော အမြန်ရည်ညွှန်းစာအုပ်တွေမှာလည်း ပုံသဏ္ဌာန်အမျိုးမျိုးရှိလေသည်။ ဥပမာဆိုသော် စွယ်စုံကျမ်းများ၊ နှစ်ချုပ်စာအုပ်များ၊ ဘာသာစကားအဘိဓာန်များ၊ စာရင်းဇယားစာအုပ်များ၊ လက်စွဲကျမ်းများ၊ ဇတ်လမ်းအကျဉ်းချုပ်များ၊ အထွေထွေတို့အဘိဓာန်များ၊ မြေပုံစာအုပ်များ၊ ဂေဇ်တိုးယားစာအုပ်များ၊ မြို့ရွာလမ်းညွှန်များ၊ အလုပ်အကိုင်လမ်းညွှန်များ၊ ကုန်ပစ္စည်းလမ်းညွှန်များ၊ အညွှန်းကက်တလောက်များ စသည်ဖြင့်များမြှောင်လှပေသည်။

ထို(အမြန်) ရည်ညွှန်းစာအုပ်များနှင့် ဆိုင်ရာစာကြည့်တိုက်မှုးသည် အကျမ်းတဝ်ရှိထားရလေသည်။ အဘယ်ကြောင့်ဆိုသော် ခရီးတို့ရည်ညွှန်းလုပ်လိုသူအား စာကြည့်တိုက်မှုးဖြစ်သူက ဆိုင်ရာစာအုပ်ကိုညွှန်ပြဖို့ လိုအပ်သောကြောင့်တည်း။

ဤတွင် ခရီးရည်ရည်ဆွန်းလုပ်ငန်းလည်း ရှိလေသေးသည်။ ထိုလုပ်ငန်းမှာ ခရီးတို့ရည်ရည်ဆွန်းလုပ်ငန်းများကဲ့သို့ လိုဂာအမြန်ရည်ရည်ဆွန်း စာအုပ် တစ်အုပ်စ နှစ်အုပ်စကို ဆွန်းပြပေးရံနှင့်မပြီးပြတ်၊ စာရှာသူ၏ ပညာအရည်အချင်းပေါ်မြို့၍ စာကြည့်တိုက်များ၏ စာကြည့်တိုက်နည်း နိသယယျကိုကိုင်ကာ စာကြည့်တိုက်ရှိ ဆိုင်ရာစာအုပ်စာတမ်း မှတ်တမ်း များကို အနုအရင့်အလိုက် ဆွဲထုတ်သုံးစွဲပါမှ ကိစ္စပြီးလေသည်။ ပမာဏား ဖြင့် စလော်းပုည်၏ အတိုင်းအတာ ပမာဏာကို သုံးသပ်လိုသည် ဆိုပါစိုး။  
ထိုအခါ...

(က) သူ့ခေတ် ပတ်ဝန်းကျင်စလေ့ထုံးစံက သူ့အပေါ်ဘယ်မျှ သောကြောင်းသည်။

(ခ) သူ့ရှေ့ကစာဆိုများ၏အရှိန်အဝါ သူ့ပေါ်ဘယ်မျှစူးသည်။  
(ဂ) သူစာစီကုံးရသည့်အခြေအနေ ဘယ်လိုရှိသည်။  
(ဃ) သူ့ဘဝကို ဘယ်သူကဘယ်လို မှတ်တမ်းတင်သည်။  
(င) သူ့ကဗျာနှင့်စကားပြေားတွင် သူ့စရိတ်လက္ခဏာ ဘယ်လိုဖော်သည်။

(စ) သူ့စာစွမ်းအင်ဘယ်မျှရှိသည်စသည်ဖြင့် ခြေခြေမြစ်မြစ်၊ ခိုင်ခိုင်လုံလုံသို့ရန် လိုအပ်လာတော့သည်။ စဉ်းစားဆုံးဖြတ်စရာတွေ ပေါ်လာတော့သည်။ ထို့ကြောင့် ရာဇဝင်မော်ကွန်းတွေလည်း လေ့လာရ သည်။ ဦးတိုး၊ ဦးကြင်ဥ၊ ဆရာဖေ စသူတို့၏စာများလည်း သုံးသပ်ရ သည်။ ပညာရှိ ဦးမောင်မောင်တင်၏ အထွေထွေတို့လုံးချင်းစာအုပ်သာမက မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်ရှိ ဆရာအို၊ ဦးဘသိန်းတို့၏ ဆောင်းပါးတွေ၊ ဦးပုည်အကြောင်းအရာများစု၍ ဝေဖန်ထားသည့်စာအုပ်

တွေအထိလည်း လိုက်ရသည်။ သူ့ကဗျာ၊ သူ့ဝတ္ထု၊ သူ့ပြောတ်တွေလည်း  
အကဲခတ်ရသည်။

အထက်ကအတိုင်း စာအရပ်ရပ်ကို နှီးနှောနိုင်ရအောင် စာ  
ကြည့်တိုက်မှုံးသာက်က စာအနုအရင့်အလိုက်၊ စာအတိမ်အနက်အလိုက်  
စာစုစာရင်းပြုစုရလေသည်။ သို့မှသာ စာရှာသူသည် ဦးပုည်ဗျာစရိတ်  
လက္ခဏာကို ယထာဘူတကျအောင် မြင်နိုင် သိနိုင်လာမည်ဖြစ်လေ  
သည်။ ဤသည်ကို ရေရှည်ရည်စွဲနံပါတ်နံပါတ်များဖြစ်လေသည်။

(ပညာတန်ဆောင်၊ နိုဝင်ဘာလ၊ ၁၉၈၀)

## ဇော်ဂျီနှင့်စာကြည့်တိုက်

ကျွန်တော်သည် ရန်ကုန်တဗ္ဗာသို့လ် (နောင်တဗ္ဗာသို့လ်များ  
ဗဟိုစာကြည့်တိုက်)၏ ငါးနှစ်ကျော်ကျော် အလုပ်လုပ်ခဲ့ဖူးလေသည်။  
စာကြည့်တိုက်များကား ဆရာတိုးသိန်းဟန် (ဇော်ဂျီ) ဖြစ်၏။

လူချင်းစေစေက မသိသော်လည်း ကျွန်တော့အဖို့ ဆရာ  
တိုးသိန်းဟန်မှာ မစိမ်းပါ။ ကျွန်တော် ခြောက်တန်းကျောင်းသားအရွယ်၏  
ဇော်ဂျီကလောင်အမည်ဖြင့်ရေးသော ‘ပိတောက်ပန်းကဗျာနှင့် ကြောင်မ  
နက်ပြာ’ ကဗျာကို စတင်ဖတ်ခဲ့ရသည်။ ခုနစ်တန်းအရောက်တွင် မောင်  
သိန်းဟန်(ဝိဇ္ဇာဘွဲ့ရ)အမည်ဖြင့် ဆီလျှော်အောင်မြန်မာပြန်သော ‘မဟာ  
ဓနချင်သူ’ပြောတ်ကိုသင်ကြားခဲ့ရသည်။ ဂျုပါန်ခေတ်အစတွင်မူ စာကြည့်  
တိုက်ပညာအကြောင်း ဆရာတိုးသိန်းဟန်ဟောပြောသည်ကို ကျွန်တော်  
ပထမအကြိမ်နားထောင်ခဲ့ရသည်။

အနည်းငယ်ရှင်းပြပေါ်းမည်။ ဂျုပါန်ခေတ်အစတွင် ပညာရေး  
ဌာနကြေးများ၏ အချိန်ပိုင်းဆရာဖြစ် (ခြောက်လ) သင်တန်းတစ်ခု စီမံ  
လေသည်။ ထိုအခါ ပုံမှန်သင်တန်းမစမီ ရက်အနည်းငယ်အတွင်းတွင်

မြို့တော်ခန်းများ ပထဝီပညာ၊ ပန်းချီပုံဆွဲပညာ၊ စာကြည့်တိုက်ပညာ စသည်ဖြင့် ပညာရပ်အသီးသီးကို သင်တန်းသားများစိတ်ဝင်စားအောင် ကျမ်းကျင်သူဗုဏ်လိုက်များက မိတ်ဆက်သော လာရောက်ဟောပြောကြ လေသည်။ သင်တန်းသားတစ်ဦးဖြစ်သော ကျွန်တော်သည်လည်း ဆရာ ဦးသိန်းဟန်၏ဟောပြောချက်ကို နားထောင်ရာမှ စာကြည့်တိုက်ပညာကို စိတ်ဝင်စားလာလေသည်။ နိဂုံကတည်းက စာစုံစုံကလေးဖတ်သောအလေ့ ကျွန်တော့ဘွဲ့ရှိသည်။ စာအစုအဆောင်းလည်း ကျွန်တော် ဝါသနာပါ သည်။ ထိုအခါ စာကြည့်တိုက်မှာ အလုပ်လုပ်ရသောကောင်းလေစွဟု ကျွန်တော်တွေးမြှုလေသည်။

စစ်ကြီးပြီးစ ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်သောအခါ ကျွန်တော် သည် အချိန်ပိုင်းနည်းပြဆရာဝင်လုပ်လေသည်။ ထိုစဉ်ဘွဲ့ ဆိုင်ရာတို့က ကြော်ပြောသဖြင့် နိုင်ငံခြား၌ စာကြည့်တိုက်ပညာသင်ရန် အခွင့်အလမ်း ပေါ်လာလေသည်။ စာကြည့်တိုက်ပညာသင်ခွင့်လျှောက်လွှာနှင့် ပူးတွဲ တင်ရန်အတွက် ဆရာဦးသိန်းဟန်ထံ ကျွန်တော်သွား၍ ထောက်ခံစာ တောင်းလေသည်။ ဆရာဦးသိန်းဟန်က ထောက်ခံစာရေးပေးရင်း…

‘တို့ဆီမှာ ဆော်မိစနစ်ကျစာကြည့်တိုက်ကြီးတွေ နည်းပါးသေး တော့ စာကြည့်တိုက်ပညာသင်ပြီးပြန်ရောက်ရင် အလုပ်ရဖို့ မလွယ်ဘူး ကွဲ’ ဟု ပြောလေသည်။

နိုင်ငံခြားမှပညာသင်ပြီး၍ မြန်မာနိုင်ငံသို့ ကျွန်တော်ပြန်ရောက် သောအခါ အလုပ်အကိုင်အကိုင်အခဲကြံတွေ့ရလေသည်။ တစ်နှစ်ကျော် ကြာမှ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဘွဲ့ ဆရာဦးသိန်းဟန်၏ လက် ထောက်အဖြစ် အလုပ်စဝင်ရတော့သည်။ သို့ရာတွင် စာကြည့်တိုက်မှာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟု အမည်ခံထားသော်လည်း ယခင်

စစ်မဖြစ်မိက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် အသွင်မတူတော့ချေ။ အထည်ကိုယ်အားဖြင့် ခြားနားခဲ့လေပြီ။ စစ်မဖြစ်မိကာလက တက္ကသိုလ်နယ်မြေအတွင်း ယူနိုင်ဟစ်တိုက်ကောလိပ်စာကြည့်တိုက်၊ ယုဒသုန်ကောလိပ်စာကြည့်တိုက်၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟူ၍ စာကြည့်တိုက်သုံးခုရှိခဲ့လေသည်။ ကောလိပ်စာကြည့်တိုက်နှစ်ခုမှာ ဆိုင်ရာကောလိပ်အဆောက်အအိုးများတွင် တည်ရှိကြသည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ သီးခြားအဆောက်အအိုးနှင့်ဖြစ်၍ မြေကြီးမှုအမိုးအထိ တောက်လျှောက် သံစာစင်အဆင့်ဆင့်ရှိသောစာသင်ခန်း၊ သုတေသနပြုသူအဖွဲ့လျှပ်စစ်မီးကိုယ်စီး၊ စားပွဲကုလားထိုင်ကိုယ်စီဖြင့် စီမံထားသောစာဖတ်ခန်း၊ စနစ်တကျပြုစုထားသော ကက်တလောက်ကတ်ပြားစင်တို့ဖြင့် အရန်သင့်ရှိလေသည်။ ထိုပြင် မြန်မာပြည်အပါအဝင် အရှေ့တောင်အရှေ့ဒေသသမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာအယူဝါဒပညာရပ်များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ယထာဘူတကျကျ သုတေသနပြုနိုင်လောက်အောင်စာအုပ်စာတမ်းစုံလင်လှသော စာကြည့်တိုက်ကြီးဟူ၍ ကျော်ကားခဲ့လေသည်။ ဂျပန်ခေတ်အစွဲမှုကား စာအုပ်စာတမ်းအများအပြားကို လူမသမာတို့က အရပ်တစ်ပါးသို့ သယ်ဆောင်သွားကြသည်တွင် ‘မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်’ စာစောင်မျိုးပင် စုံစုံလင်လင်မကျွန်းခဲ့။ ဂျပန်စစ်သည်တို့အဆုတ်တွင်လည်း စာကြည့်တိုက်အဆောက်အအိုးမှာ အဖျက်အဆီးခံခဲ့ရ၍ လေအေးစက်ရှိရာမြေအောက်ခန်းမှာ သုံး၍မရတော့။ စာစောင်ခန်း၊ သံတန်းတို့မှာလည်း ကွွေးကောက်ပြုတ်ပျက်ကုန်ကြသည်။

သို့ဖြစ်ရာ ကျွန်တော်လောက်ထောက်အဖြစ် အလုပ်စဝင်သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကား ယခင်ယူနိုင်ဟစ်ကောလိပ်စာကြည့်တိုက်နေရာ၌ တည်ထားရ၍ ကောလိပ်စာကြည့်တိုက်များမှ

ကြွင်းကျွန်သောစာအုပ်ဟောင်းအနည်းငယ်၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ ပြန်လည်သိမ်းဆည်းရသော စာအုပ်ဟောင်းအနည်းငယ်၊ စစ်ပြီးကာလုံး အသစ်ဝယ်ယူသော စာအုပ်သစ်အနည်းငယ်ဖြင့် ဖန်တီးထားရလေသည်။ နှစ်နှစ်ခန်းကြောမှ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အညီးကို ပြန်လည်ပြင်ဆင်ကာ စာအုပ်စာတမ်းများကို နေရာဟောင်းမှ နေရာသစ်သို့ ပြောင်းရွှေ့ရလေသည်။

ဆရာဦးသိန်းဟန်သည် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ဦးဘာဘာ၊ ဦးခ၊ ဦးတင်ညွှန်၊ မောင်ချစ်၊ မောင်သောင်းစသော ဝန်ထမ်းတပည့်များအကူအညီဖြင့် အားကြိုးမာန်တက်ပြန်လည်ထူထောင်လေသည်။ ရုပ်ပုံရုပ်ပုံ အစိုးရ၏ဆန္ဒအရ အခြားငြားများတွင် ခေတ္တရွှေ့ပြောင်းအမှုထမ်းရသော်လည်း ပင်ရင်းစာကြည့်တိုက်တာဝန်ဖြုံးကား မပျက်ကွက်ခဲ့ပေ။ သူသည် စာအုပ်စာတမ်းများကိုလည်း အလျှော့ခံ၏။ ဝယ်ယူခဲ့သည် မှာလည်း အများအပြားပင်။ ဤသို့ဖြင့် အောက်စုံပို့ပို့တက္ကသိုလ်အမှုးရှိသော ပြီတိသုက္ခတက္ကသိုလ်များက အာရုယ်ကျေးမှုကို မိမိတို့ အနောက်တိုင်းသားများလေ့လာခွင့်ရ၍ အလွန်ကျေးဇူးကြီးပါသည်။ ယခုအခါ့်စစ်ဒဏ်ခံခဲ့ရသော အာရုတိုက်ရှိတက္ကသိုလ်စာကြည့်တိုက်များကို ကျေးဇူးတုံ့ပြန်လိုပါသည် စသည်ဖြင့် ကြေညာကာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သို့ အဖိုးတန်ကျမ်းကြီးကျမ်းငယ် ထောင်ပေါင်းများစွာ ပေးလျှော့သည်ကို ဆရာဦးသိန်းဟန်သည် ဝမ်းပန်းတသာကြို့ဆိုလက်ခံခဲ့လေသည်။ ထိုပြင် ဆရာဦးသိန်းဟန်သည် ကိုန်းဗရစ်မြို့ရှိ ဟောစာအုပ်အဟောင်းအသစ်ဆိုင်တို့မှ ပေးပို့သော စာအုပ်ကြို့ငြားကိုကြောက်တလောက်များကိုကြည့်၍ လိုရာစာအုပ်စာတမ်းများကို မှာကြားဝယ်ယူလေသည်။ ထိုအထဲတွင် မြန်မာနိုင်ငံ၌ အတွဲစုံမရှိတော့သော ‘မြန်မာနိုင်ငံသူတေသန

အသင်းကျာနယ်’လည်းအစုံလိုက်ပါ၏။ ‘အာရာဆိုင်ရာ တော်ဝင်အသင်းကြီးကျာနယ်’ အဟောင်းများလည်း ပါဝင်လေသည်။ ထိုကျာနယ်ကား အာရာရေးရာ သုတေသနတန်ဖိုးကြီးလှပါပေသည်။ ပမာဏားဖြင့် မြစ်တိ ကျောက်စာဟုခေါ်တွင်နေသော ကျောက်စာပါ ပျူဗာကြောင်းများကို အန်က်ဖော်ပေးခဲ့သော ပညာရှင်ကြီး စီဒို့ဗုံလက်ဒင်၏ဆောင်းပါးသည် နိုင်ကပင် ထိုကျာနယ်စာစောင်များ၌ ပါခဲ့သည်မဟုတ်ပါလော့။

ဆရာဦးသိန်းဟန်သည် ပေ၊ ပုရပိုက်နှင့် မြန်မာစာအုပ်စာတမ်း အသစ်၊ အဟောင်းပြည့်စုံဖို့ကိုလည်း လုံးလစိုက်ခဲ့လေသည်ပင်။ ရှုံး ယခင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ခေတ်၍ပင် မြန်မာစာစုံမှာ နိုင်ငံခြားဘာသာ စာအုပ်ဦးရေနှင့်နိုင်းစာသော် များလှသည်မဟုတ်ပေ။ ယခု ကျွန်ုတ်အလုပ်ဝင်သည့်ကာလျှော့လည်း စာအုပ်ဗိုရို လေးငါးလုံးစာ မျှလောက်သာ စာအုပ်ဦးရေရှိလေသည်။ တစ်စတစ်စနှင့် ဆရာ ဦး သိန်းဟန်၏အားထုတ်မှုသည် အကောင်အထည်ပေါ်လာလေသည်။ (ထင်သာမြင်သာဖြစ်စပြုလေသည်။) စာအုပ်ဆိုင်ကြီးများမှဝယ်ယူသော မြန်မာစာအုပ်အသစ်များအတွက် အထူးမပြောလိုပါ။ အဟောင်းအမြင်း ရှာဖွေပုံးကိုကား အနည်းငယ်ပြောရမည်ဖြစ်လေသည်။ ထိုအတွက် စာနှင့် ဖွန်းတီးသူ ရှင်လူရဟန်းတို့ထံမှ အကူးအညီကို ဆရာဦးသိန်းဟန် ရရှိခဲ့ပေသည်။ မန္တလေးမြို့၊ ခင်မကန်တိုက်မှ အရှင်ဦးဝါသက အထက်မြန်မာ နိုင်ငံတစ်စိုက်မှ စုဆောင်းရရှိသော ပေါ်ပိုက်များကို ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်သို့ပေးပို့၏။ ဘိုလပ်နေ ဦးတက်ထွန်က ဘိုလပ်ရောက် မြင်းခင်းသာင်ရောင်စုံပုရပိုက်၊ မင်းညီမင်းသားများ ဂူလီကစားနေပုံ ရောင်စုံပုရပိုက်များကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သို့ ပေးပို့၏။

မကြာခဏာလည်း ဦးလှဆိုသူလာပို့သော မြန်မာစာအုပ်အဟောင်းများကို ဆရာဦးသိန်းဟန်သည် ဖောဖောသီသီဝယ်ယူလေသည်။ အဆိုပါ ဦးလှ မှာ မျက်စိမမြင်ပေ။ ရွယ်တူတန်းတူအမျိုးသမီးကြီးတစ်ယောက်က လက် တစ်ဖက်ဖြင့် သူ့ကိုတွဲခေါ်၍ အခြားလက်တစ်ဖက်ဖြင့် စာအုပ်အထုပ်ကို သယ်လာသည်ကို ကျွန်တော်တွေ့တွေ့နေရလေသည်။ ထိုဦးလှမှာ မျက်စိ ကောင်းစဉ်ကာလက စာအုပ်အဟောင်းအမြင်းအရှာအပြု နှံစပ်ဟန်တူ၍ လက်ရှိကာလျှော့မှု အမျိုးသမီးကြီး၏အကူအညီဖြင့် စာအုပ်ရှာသည့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်ဟု ကျွန်တော်ထင်သည်။

ကျွန်တော်မှတ်မိသလောက် ဦးလှထံမှဝယ်ယူခဲ့သောစာအုပ် များတွင် ဦးကျော်လှ၏ ‘သံချိစာအုပ်’၊ လက်စွပ်လက်ကောက်ပုံစံ ဒီဇိုင်းများပါသော ‘ပန်းထိမ်ဆရာလက်သုံးစာအုပ်’၊ မြန်မာနိုင်ငံသုတ သနအသင်းမှတ်ည်းဖြတ်ထုတ်ဝေသော ‘ပျို့မော်ကွန်းစာအုပ်’၊ အငြိမ် လူပြက်ပြက်လုံးများ၊ ဘုန်းကြီးပုံးပုံးချင်းများပါဝင်သော ‘ကဗျာဘဏ်တိုက် စာအုပ်’၊ ကြောင်းရာဗျာဗွော်မှတ်စုနှင့်တကွ ကဗျာအတိအစများပါသော ‘ကပိရတနာကျမ်းစာအုပ်’များပါဝင်လေသည်။

ကျွန်တော် စကားချပ်ရပေါ်းမည်။ ‘ကပိရတနာကျမ်း’ကဲ့သို့ စာအုပ်အဟောင်းကို ပြန်လည်ဝယ်ယူခဲ့သည်မှာ အကျိုးရှိလေသည်။ အထက်ကဆိုခဲ့သည့်အတိုင်း ထိုစာအုပ်ထဲတွင် ကဗျာစာကိုယ်နှင့်တကွ ထိုကဗျာဆိုင်ရာအကြောင်းကို မှတ်စုအတို့သော ပါလာတတ်လေသည်။ မြေဝတီမင်းကြီးဦးစ စပ်ဆိုသည့်...

လဲလဲကြီး ညီ။

သည်ကိုယ်မှာ ဆည်မတန့်နိုင်ဘူး။

နွေးရန် အပြု။

## ଶୈଳେଷ୍ମ୍ବା ମଧ୍ୟ ମଧ୍ୟରବୁଲ୍ୟଭ୍ରମ

သောကတောင်ထူ။

..ဟူသော နှစ်ဆစ်ချိုးကိုကြည့်ပါလေ။ ဤတွင် (ကောင်းတဲ့)  
မင်းကြီးကတော်ဟောင်းခင်ဆုံနှင့်တွေ့ရှု မြဝှတီမင်းကြီးဦးစက ရတ်ခြည်း  
စပ်ဆိုကြောင်း၊ (ကောင်းတဲ့)မင်းကြီးကတော်ဟောင်းခင်ဆုံက ပြန်လည်  
၍..

‘သက်ကျားကြီး၊ ခုတောင် သည်စိတ်များမပျောက်သေးဘူး’  
ဆိုကြောင်းကို မှတ်စုကလေးပါရိုလသည်မှာ ညာ၏ရွင်ဖွယ်၊ ဗဟိသုတ  
ဖြစ်ဖွယ်ပင်။

ဆရာတီးသိန်းဟန်သည် ရှေးကထုတ်ခဲ့သောသတင်းစာ၊ ဂျာနယ်၊  
မဂ္ဂဇင်းများစုအောင်းရာတွင်လည်း ပို့ရိယကောင်းလှသည်။ သူက ဂျာနယ်၊  
မဂ္ဂဇင်းစုအောင်းသူများကို...

‘ဂျာနယ်၊ မဂ္ဂဇင်းအဟောင်းတွေကို အိမ်မှာကြာကြာထားရင်  
ခြစား၊ ကြွက်ကိုက်ဖြစ်တတ်တယ်၊ စာကြည့်တို့က်မှာဆိုရင်တော့ အပျက်  
အစီး အပျောက်အရှလည်းမရှိဘူး၊ အများလည်းသုံးနိုင်တယ်၊ လျှော့ချင်  
လည်းလျှောပါ၊ ရောင်းချင်လည်းရောင်းပါ’ ဟု စကားကမ်းလှမ်းတတ်  
လေသည်။ အကျိုးဆက်အနေဖြင့်သော်ကား ရိုင်အမ်ဘီအေ ဦးဝင်းထိန်  
ထံမှ ‘တိုးတက်ရေး’ မဂ္ဂဇင်းများကို အစုံလိုက် သူရ၏။ စာရေးဆရာ  
ငွောဒေါင်းထံမှ ‘ဗန္ဓုလ’ ဂျာနယ်၊ ‘ဒီးဒုတ်’သတင်းစာ အုပ်ရေများများ  
သူရ၏။ ကျွန်ုတော့ထံမှ ‘သူရိယမဂ္ဂဇင်းနှင့် သူရိယရပ်စုံဂျာနယ်’ နှစ်  
အလိုက် သူရ၏။

ကျော်သို့အားဖြင့် ငါးနှစ်ခန်းကဲသော ရန်ကုန်တုက္ခလုပ်စာကြည့်

တိက်သည် အောက်ပါသာကေများအရ ခေတ်မီစာကြည့်တိက်အင်္ဂါရပ် နှင့် ညီညွတ်ပြည့်စုံသောအဆင့်သို့ ရောက်စပြုပြီဟု ဆိုနိုင်လေသည်။ ၁၉၅၅ ခုနှစ်၌ အစိုးရက ဆဋ္ဌသို့ယနာတင်ပွဲကျင်းပလေသည်။ ထို့ပဲ နှင့်တစ်ချိန်တည်းမှာပင် အိန္ဒိယအစိုးရ၏အကူအညီဖြင့် ဂျူဗလီဟော ရုံအတွင်း၌ ပြခန်းဆောင်များဆောက်လုပ်စေကာ ဗုဒ္ဓဘာသာအနုပညာ ပြပဲကို ခင်းကျင်းပြသလေသည်။ ထိုအခါ အိန္ဒိယမှသယ်ဆောင်လာသော ရေးဟောင်းရပ်ပွားဆင်းတုများ၊ အသောကခေတ် ကမ္မည်းကျောက်စာ များ၊ အုတ်ခွက်ဒေါ်ဒေါ်များ၊ သောတို့က စသော မဂ်လာအထိမ်းအမှတ်ပုံ များ၊ ဆေးရေးပန်းချိကားချပ်များ၊ ထူပါပုံစံငယ်များဖြင့် ပြသရုံဖြင့် ပြကွက်မပြည့်စုံ၊ နောက်ခံအဖြစ် ဓာတ်ပုံများဖြည့်စွက်ရန် လိုလာလေ သည်။ ထိုအခါ ပြင်သစ်ပြည်သားပညာရှင် ဖူရေး၊ အင်္ဂါလန်ပြည်သား ပညာရှင် ဆာရွှေနှင့်မာရယ်၊ သီရိလက်ပြည်သားပညာရှင် အာနန္ဒာကုမာရ ဆွာမိ စသူတို့ပြုစုံသော ရန်ကုန်တက္ကသိုလ်စာကြည့်တိက်ရှိ ဗုဒ္ဓဘာသာ အနုပညာကျမ်းကြီးများထဲမှ ဗုဒ္ဓဘာသနပုံနှင့်ရာ ဂန္ဓာရအေသာ၊ ဂို့၊ ယမုံနာမြစ်ဂုမ်းအေသာ၊ အန္တရာဇ်အေသာ၊ ကုစတူရုံဖန်အေသာ၊ တံ့ဟွန်းအေသ နေရာပြဓာတ်ပုံကောင်း၊ ဓာတ်ပုံသန့်များ၊ စေတီလိုက်ရှု ဓာတ်ပုံကောင်း၊ ဓာတ်ပုံသန့်များကို ကူးယူပုံကြီးချဲ၍ ပြပဲ၍ နောက်ခံသဘောပြသနိုင်ရန် ရန်ကုန်တက္ကသိုလ်စာကြည့်တိက်က ပုံပိုးပေးနိုင်ခဲ့သည်။ ထိုပြင် ဆရာ ဦးသိန်းဟန်က ပြပဲလာသူများအား နားလည်သဘောပေါက်စေရန် ဗုဒ္ဓ အနုပညာဆိုင်ရာဟောပြောပွဲများ ပြုလုပ်ပေးခဲ့လေသည်။ တဖန် ကမ္မာဒေသ ဘုရင်သီဟာနှင့်သည် မြန်မာနိုင်ငံသို့ လာရောက်သဖြင့် ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရရှိဘဲ ပေးအပ်လေသည်။ ထိုပဲနှင့်တွဲ၍ ဆရာ ဦးသိန်းဟန်က ရန်ကုန်တက္ကသိုလ်စာကြည့်တိက်တွင် ပေပူရပို့က်အမျိုးမျိုး

နှင့် စာအုပ်စာတမ်းများ ခင်းကျင်းပြသလေရာ သီဟာနာဘူရင်လည်း  
နောက်လိုက်နောက်ပါများနှင့်တကွ ကြွေရောက်ကြည့်ရဲခဲ့လေသည်။

ဤသည်ကား ၁၉၅၅ ခုနှစ်ကုန်သည်အထိ ဆရာဦးသိန်းဟန်  
အုပ်ချုပ်သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တိုးပွားလာပုံအကြောင်း  
ပါတည်း။ နောင်နှစ်များအတွက်မူ ဆရာဦးသိန်းဟန်၏ရာထူးကို ဆက်ခံ  
သော ဦးသော်ကောင်းက ပိုမိုပြောပြနိုင်ပေလိမ့်မည်။

စကားကြွင်းအဖြစ် ကျွန်တော် နည်းနည်းထပ်ဖြည့်ရပေါ်းမည်။  
၁၉၅၅-၅၆ တစ်စိုက်လောက်တွင် စာပေါ်မာန်အဖွဲ့အစည်းသည် တစ်လ  
လျှင်နှစ်ကြိမ်ကျ ရက်တိစာကြည့်တိုက်သင်တန်းများကို တစ်နှစ်နီးပါးခန့်  
ပြုလုပ်ခဲ့ရာ ဆရာဦးသိန်းဟန်သည် သင်တန်းကြီးကြပ်သူအဖြစ် ဆောင်  
ရွက်ပေးခဲ့လေသည်။ တစ်ခါ ပညာရေးဌာနက ဆရာဦးသိန်းဟန်အား  
ကျောင်းသုံးစာအုပ်ထုတ်လုပ်ရေး ညွှန်ကြားရေးဝန်အဖြစ် ဆောင်ခန့်အပ်  
ခဲ့ဖူးရာ ဆရာဦးသိန်းဟန်သည် စာကြည့်တိုက်သုံး ဒုက္ခိဒါသမပညာရပ်  
ယေားအတိုင်း ပညာရပ်စွဲစုံအောင်ကြံစည်၍ ကျောင်းသားလူငယ်များ  
လွယ်လင့်တကူဖတ်ရှုနိုင်စေရန် ‘ကမ္မာဦးလူ’၊ ‘စပါးရွှေဝါ’၊ ‘ရှေးခေတ်  
ဂရိယဉ်ကျေးမှု’၊ ‘ရှေးခေတ် အီဂျုစွဲနှင့်ဘာဘီလုံယဉ်ကျေးမှု’၊ ရှေးခေတ်  
ရောမယဉ်ကျေးမှု’၊ ‘ဥက္ကသစ်အရေးတော်ပုံ’၊ ‘ဥရောပ ဆေးပညာရှင်  
များ’၊ ‘သက်ဦးဆံပိုင်မင်းများခေတ်’၊ ‘ဥရောပအလယ်ခေတ်’၊ ‘ပြင်သစ်  
အရေးတော်ပုံ’၊ ‘ဗြိတိသွေပါလီမန်’၊ ‘ရှေးခေတ် တရာတယဉ်ကျေးမှု’၊  
‘ရှေးခေတ် အိန္ဒိယယဉ်ကျေးမှု’၊ ‘ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်း’၊  
‘တို့တောင်သူလယ်သမားနှင့်အလုပ်သမား’ စသော ပြည်တော်သာစာစဉ်  
အမျိုးပေါင်းကိုးဆယ်ခန့် ကြီးကြပ်ထုတ်ဝေပေးခဲ့လေသည်။

ဤသည်ကား စာကြည့်တိက်ပရီဂဏ်ပြင်ပွဲ ဆရာတိုးသိန်းဟန်  
ဆောင်ရွက်ခဲ့သောလုပ်ငန်း အချို့တစ်ဝက်ပါတည်း။

၁။ ရွှေဝတ်မှုန်မဂ္ဂဇင်း (မေလ၊ ၁၉၉၃)

၂။ ဆရာဇော်ရှိ အမှတ်တရစာစုများ (အားမာန်သစ်စာပေ၊ ၁၉၉၄)

၃။ အမှတ်တရဇော်ရှိ (ရွှေစာပေ၊ ၁၉၉၉)